



# ိမ်ယာလေ့ ယဉ်ကျေးမှတစ်ခုကို တည်ဆောက်ခြင်း

ပဋိပက္ခအတွင်း လူအဖွဲ့အစည်းများကြား ိမ်ယာလေ့ကို  
လမ်းညွှန်ရန် ပံ့ပိုးကူညီသူလက်စွဲ





**Author:** Kara Wong

**Graphic Design and Layout:** Malin Muser

**Layout (Myanmar language):** Nila Win, Mote Oo Education

**Illustrations:** Matthew Gibbons

**Myanmar translation:** Aung Khine, Gum Ja La, Htet Htet Aung,  
Khin Thet San, Than Zaw Oo

England and Wales charity no. 1105851 Scotland charity no.  
SC039150 Company no. 5171525 Christian Aid Ireland: NI charity  
no. NIC101631 Company no. NI059154 and ROI charity no.  
20014162 Company no. 426928. The Christian Aid name and logo  
are trademarks of Christian Aid. Christian Aid is a member of ACT  
Alliance.

**All photos:** Christian Aid

© Christian Aid March 2019

# မာတိကာ

## မိတ်ဆက်

၆

နိဒါန်း	၇
ဤလက်စွဲအား အသုံးပြုပုံ	၈
ပုံပိုးကူညီသူများအတွက် ကိုရိယာများ	၁၂

## စာစဉ် ၁ - မိမိကိုယ်ကို ဦးဆောင်ခြင်း

JJ

လုပ်ငန်းစဉ် ၁.၁ - မိတ်ဆက်	J2
လုပ်ငန်းစဉ် ၁.၂ - မေးခွန်းမေးခြင်းနှင့် အတွေးအခေါ်များ မျှဝေခြင်း	J6
လုပ်ငန်းစဉ် ၁.၃ - ယုံကြည်မှုနှင့် အစုအစွမ်းတည်ဆောက်ခြင်း	J9
လုပ်ငန်းစဉ် ၁.၄ - အနုပညာဖြင့် စကားပြောပုံဖော်ပါ	RJ
လုပ်ငန်းစဉ် ၁.၅ - ငါဘယ်သူလဲ	R9
လုပ်ငန်းစဉ် ၁.၆ - ရူးစမ်းလေ့လာခြင်းနှင့် မျှဝေခြင်း	R9
လုပ်ငန်းစဉ် ၁.၇ - တန်ဖိုးများကို ရှင်းလင်းသေချာစေခြင်း	R10
လုပ်ငန်းစဉ် ၁.၈ - ခေါင်းဆောင်မှု အဓိပ္ပာယ်ဖွင့်ဆိုခြင်း	R16
လုပ်ငန်းစဉ် ၁.၉ - ဆုံးဖြတ်ချက်ချမှတ်ခြင်း	R18
လုပ်ငန်းစဉ် ၁.၁၀ - ဆက်သွယ်မှုပြတ်တောက်ခြင်း	UJ
လုပ်ငန်းစဉ် ၁.၁၁ - သတင်းအများနှင့် ကောလာဟာလများ	U7
လုပ်ငန်းစဉ် ၁.၁၂ - စိတ်ဖိစိုးမှု စီမံခန့်ခွဲခြင်းနှင့် မိမိကိုယ်ကို ဂရုံးကြခြင်း	U9
လုပ်ငန်းစဉ် ၁.၁၃ - သုံးသပ်အကဲဖြတ်ခြင်းနှင့် ပြန်လှန်သုံးသပ် နိဂုံးချုပ်ခြင်း	U9

## စာစဉ် ၂ - ပဋိပက္ခ အဓိပ္ပာယ်ဖွင့်ဆိုခြင်း

22

လုပ်ငန်းစဉ် ၂.၁ - ပဋိပက္ခ အဓိပ္ပာယ်ဖွင့်ဆိုခြင်း	၂၈
လုပ်ငန်းစဉ် ၂.၂ - ကြက်ညပဋိပက္ခ အရှိန်မြင့်ခြင်း	၃၃
လုပ်ငန်းစဉ် ၂.၃ - ပူးပေါင်းဆောင်ရွက်မှုကို ရွေးချယ်ခြင်း	၃၀
လုပ်ငန်းစဉ် ၂.၄ - ပဋိပက္ခ တုံးပြန်သည့် နည်းလမ်းများ	၃၆

လုပ်ငန်းစဉ် ၂.၅ - အနေအထား၊ အကျိုးစီးပွားများနှင့် လိုအပ်ချက်များ	၁၀၅
လုပ်ငန်းစဉ် ၂.၆ - ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း	၁၁၃
လုပ်ငန်းစဉ် ၂.၇ - စွမ်းအားလမ်းလျှောက်ခြင်းနှင့် ပိတ်ခြင်း	၁၁၈


## စာစဉ် ၃ - ဒိုင်ယာလေ့ ပံ့ပိုးကူညီမှ စွမ်းရည်များ

လုပ်ငန်းစဉ် ၃.၁ - ဒိုင်ယာလေ့ အမို့ပွာယ်ဖွင့်ဆိုခြင်း	၁၂၅
လုပ်ငန်းစဉ် ၃.၂ - လူထုအတွင်း ဒိုင်ယာလေ့	၁၃၁
လုပ်ငန်းစဉ် ၃.၃ - ရူထောင့်များနှင့် သိမ်င်နားလည်ခြင်း	၁၃၅
လုပ်ငန်းစဉ် ၃.၄ - ဒိုင်ယာလေ့ပုံစံယ် - ယဉ်ကျေးမှု	၁၄၄
လုပ်ငန်းစဉ် ၃.၅ - လူအဖွဲ့အစည်း ဒိုင်ယာလေ့၏ အခန်းကဏ္ဍများ	၁၄၇
လုပ်ငန်းစဉ် ၃.၆ - ပံ့ပိုးကူညီသူအခန်းကဏ္ဍများနှင့် တာဝန်များ	၁၅၁
လုပ်ငန်းစဉ် ၃.၇ - မသိစိတ်မှ ဘက်လိုက်မှ	၁၅၆
လုပ်ငန်းစဉ် ၃.၈ - မေးခွန်းများ မေးခြင်း	၁၆၆
လုပ်ငန်းစဉ် ၃.၉ - အဆုံးမဲ့ကွင်းဆက်နှင့် အများသဘောတူ ကြိုးထုံး	၁၇၄
လုပ်ငန်းစဉ် ၃.၁၀ - ဘုံစိန်ခေါ်မှုများ	၁၈၀
လုပ်ငန်းစဉ် ၃.၁၁ - လူအဖွဲ့အစည်းဒိုင်ယာလေ့တစ်ခုအား လက်ခံဆောင်ရွက်ခြင်း	၁၈၈
လုပ်ငန်းစဉ် ၃.၁၂ - ဂုဏ်သိက္ခာကို အသိအမှတ်ပြု တန်ဖိုးထားခြင်း	၁၉၃

## နောက်ဆက်တဲ့

ကျေးဇူးတင်လွှာ	၁၉၉
အကိုးအကားများ	၂၀၀

မိတ်ဆက်



# နိဒါန်း

Christian Aid ၏ အနာဂတ်ပုံရှင်သည် ကမ္မာလုံးဆိုင်ရာ ရင်းမြစ်များအား မျှမျှတတဲ့ပေါ်း ထိန်းထိန်းသိမ်းသိမ်းအသုံးပြုကာ ဆင်းရဲ့မွဲတေသူများနှင့် ခွဲခြားဆက်ဆံးရသူများ၏ အသံများ၊ ကိုယ်စားပြုများကို အပြည့်အဝလက်ခံအသီအမှတ်ပြုသည့် ဆင်းရဲမှုနှင့် လိုအပ်မှုများမှ ကင်းလွတ်ကာ ဂဏ်သိက္ခာဖြင့်နေထိုင်ရသော ဘဝတစ်ခုဖြစ်သည့် ပြီးပြည့်စုံသော်လည်း လူတစ်ဦးစီတိုင်း ရရှိနိုင်သည့် ကမ္မာတစ်ခုကို မြင်ယောင်သည်။ ကမ္မာပေါ်ရှိ ဆင်းရဲ့မွဲတေသူများစုံသည် ပုံစုံတစ်ခုဖြင့် အကာအကွယ်ပေးမှုမဲ့စွာ နေထိုင်နေကြရပြီး၊ ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် အလွန်အကျိုးထိခိုက်နာကျင်ခံစားနေကြရသည်။ ကြီးမွားတိုးတက်ပြီး ကုစားလွယ်သော လူအုံအစည်းများတည်ဆောက်ရေးနှင့် အထောက်အကျဖြစ်ရေရှိအလိုက္ခာ ဖွံ့ဖြိုးစနိုင်ငံပေါင်း ၄၀ ကျော်တွင် ကျွန်ုပ်တို့ အလုပ်လုပ်လိုင် နေကြပါသည်။ မြန်မာနိုင်ငံတွင် Christian Aid သည် ဆင်းရဲ့မွဲတေသူများနှင့် ခွဲခြားဆက်ဆံးနေရသော လူအုံအစည်းအများစုံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်ပြီး၊ အားလုံး၏အခွင့်အရေးများ ပြင်းပြသောဆန္ဒများအတွက် ထောက်ခံအားပေးရန် အရပ်ဖက်လူအုံအစည်းများ၊ ယုံကြည်မှုအခြေခံအုံအစည်းများနှင့် မိတ်ဖက်ပြု အလုပ်လုပ်ဆောင်နေပါသည်။

Christian Aid ၏ ဌီမ်းချမ်းမှတည်ဆောက်ခြင်း လုပ်ငန်းစဉ်ကို ပဋိပက္ခမှုများ ဖြစ်ပွားရာအောင်များရှိ ကျွန်ုပ်တို့၏ ကာလရည်ကြာ အတွေ့အကြံမှုများကို အခြေခံသည့် ‘ပဋိပက္ခမှုသည်’ ဌီသည် ကမ္မာလုံးဆိုင်ရာ မဟာဗျာဟာက လမ်းညွှန်ထားပါသည်။ ပဋိပက္ခဖြေရှင်းခြင်းနှင့် ဌီမ်းချမ်းမှတည်ဆောက်ခြင်းတို့ကို မကိုင်တွယ်နိုင်ဘဲ လူသားဘဝုံးဖြိုးမှုကို မရရှိနိုင် ဆိုသည့် ထိမြောင်ယူဆချက်သည် ဤမဟာဗျာဟာတွင် အမိကကျေသည့်သော့ချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဌီမ်းရေးနှင့် ဖွံ့ဖြိုးရေး တို့သည် ရှုပ်ထွေးပြီး၊ ပုံသဏ္ဌာန်မျိုးစုံသော ပဋိပက္ခရေးရာများဖြင့် စိန်ခေါ်ခံနေရသည်။ အကြမ်းဖက်မှုနှင့် ကာလကြာပဋိပက္ခများသည် မကြာခဏဆိုသလို ကြောက်ချုံးစွဲ့စိုးရိမ်မှု၊ အမှန်းတရားနှင့် မယုံကြည်မှုတို့ကို တောက်လောင်စေပြီး ပြည်သူပြည်သားများ၏ ဘဝပေါင်းများစွာကို ကြီးကြီးမှားသက်ရောက်စေသည်။

နှစ်ပေါင်းများစွာသော ဌီမ်းချမ်းရေးတည်ဆောက်ခြင်း လုပ်ငန်းစဉ်မှ ခိုင်ယာလော့၏ အရေးပါမှုသည် ပဋိပက္ခသက်ရောက်နေသော တစ်သီးပုဂ္ဂလနှင့် လူအုံအစည်းများအကြား ကုစားစေပြီး ယုံကြည်မှုကိုတည်ဆောက်နိုင်သော ကိရိယာတစ်ခုအဖြစ် ကျွန်ုပ်တို့ကို ယုံကြည်စေသည်။ ထိအရာမှ စံစားချက်များကို မျှဝေခြင်း၊ အခြားသူများ၏အမြင်များကို နားလည်နိုင်ခြင်းနှင့် ရောင်ပြန်ဟပ်ရန် နေရာတစ်ခုအဖြစ် ဖန်တီးနိုင်ခြင်းတို့ကိုပေးအပ်ပါသည်။ ကျွန်ုပ်တို့၏ မိတ်ဖက်များနှင့် တည်ရှုနေသော ဗဟိသုတေသန၊ အတွေ့အကြံနှင့် အကြမ်းဖက်မှုတွေအတွင်း ပျောက်ကွယ်နေခဲ့ရသည့် ကျေးလက်စကားလိုင်း၏ ထုံးတမ်းစဉ်လာအလေ့အကျင့်ကို အခြေခံထားပါသည်။ ကျွန်ုပ်တို့သည် အေသာဆိုင်ရာလူအုံအစည်းများ၏ ဆန္ဒပြင်းပြမှုများအပေါ် ရောင်ပြန်ဟပ်ရန်နှင့် အားလုံးပါဝင်ပြီး ကာလရည်ကြာ ဌီမ်းချမ်းမှုဆီသို့ ဦးတည်သည့် အနာဂတ်ပုံရှင်းကို တည်ဆောက်ရန်တို့အတွက် ပဋိပက္ခသက်ရောက်ခံရသည့် တိုင်းရင်းသားများ၊ ကွဲပြားခြားနားသော အပိုစုံများအတွင်း စကားပြောဆိုရာတွင် ပုံပုံးပေးပါသည်။

ဤလက်စွဲတွင် စာစဉ် ၃ ခုပါရှိပါသည်။ ပထမစာစဉ်တွင် ‘ကိုယ်အကြောင်း’ ကိုယ်သိခြင်း အပါဝင် တစ်သီးပုဂ္ဂလဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကို နှိုက်ချွဲတ်တင်ပြထားပါသည်။ ဒုတိယစာစဉ်သည် ပဋိပက္ခ၊ အရေးနှင့် ဌီမ်းချမ်းရေးတို့ကို ခွဲခြားစီတိဖြေခြင်းနှင့် နားလည်ခြင်းတို့ အပေါ်တွင် အာရုံစိုက်ထားပါသည်။ နောက်ဆုံးစာစဉ်သည် ခိုင်ယာလော့ကို ပုံပုံးကူညီပေးသည့် အလေ့အကျင့်ကို လမ်းညွှန်ထားပါသည်။ ဖန်တီးထားသော အပ်စုံလိုက် လေ့ကျင့်ခန်းများကို အသုံးပြုခြင်းဖြင့် သင်တန်းသားများအတွက် စိတ်ဝင်စားမှုနှင့် ခွဲခြားစီတိဖြေခြင်းတို့တက်အောင်ပြုလုပ်ရန် ရည်ရွယ်ပါသည်။ ဤလက်စွဲသည် ပုံပုံးကူညီပေးသူများကို လေ့ကျင့်ပေးရန်ရည်ရွယ်ပြီး၊ တစ်ဖက်တွင်မတော့ ထိသူများသည် ပုံပုံးကူညီပေးသူများနှင့် ကာလရည်ကြာ ဌီမ်းချမ်းရေးဆီသို့ ဦးတည်လုပ်ဆောင်ရာတွင် အသုံးပြုရန် ဖြစ်ပါသည်။

Rajan Khosla  
Country Director  
Christian Aid, Myanmar



# ဤလက်စွဲအား အသုံးပြုပုံ

ယခုလက်စွဲသည် (က) မိမိကိုယ်ကို ဦးဆောင်ခြင်း၊ (ခ) ပဋိပက္ခကိုနားလည်ခြင်း၊ (ဂ) ဒိုင်ယာလေ့ကို ပုံပိုးကူညီမှုစွမ်းရည်များ စသည့် ခေါင်းစဉ်များနှင့် ပတ်သက်သည့် စ ရက်တာ သင်တန်းအား ပုံပိုးကူညီပေးရန် ရေးဆွဲထားသည်။

ဤလက်စွဲတွင် အပိုင်း ၃ ပိုင်းရှိသည် -

- ၁။ ယခုလက်စွဲအား အသုံးပြုပုံတွင် အတွေ့အကြံမှ သင်ယူခြင်းစက်ရိုင်းအား မိတ်ဆက်ထားပြီး ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် သင်ယူခြင်းအတွေ့အကြံကို မည်ကဲသို့ အောင်မြင်စွာ ဦးဆောင်မည်နည်းဆိုသည်ကို အကြံပြုထားသည်များ ပါဝင်သည်။
- ၂။ ပုံပိုးကူညီသူများအတွက် နည်းလမ်းများတွင် အဓိကသင်ခန်းစာများသင်ယူရန် လုပ်ငန်းစဉ်များနှင့် အားလုံးပါဝင်သည့် ဆွေးနွေးမှုများ၏ဦးဆောင်ရာတွင် အကူအညီဖြစ်စေရန် အရင်းအမြစ်များ၊ နည်းလမ်းများနှင့် နည်းနာများ ထောက်ပံ့ပေးထားသည်။
- ၃။ အလုပ်ရုံဆွေးနွေးပွဲ လက်စွဲများတွင် ပုံပိုးကူညီသူများအတွက် မှတ်စုအပါအဝင် အပိုင်း J တွင် ဖော်ပြထားသည့် လုပ်ငန်းစဉ်များပါသော စ ရက်တာ အလုပ်ရုံဆွေးနွေးပွဲပါဝင်ပါသည်။ ပုံပိုးကူညီသူများသည် ဆွေးနွေးပွဲ အစီအစဉ်အား ရေးထားသည့်အတိုင်း သို့မဟုတ် ကိုယ်ပိုင်သင်တန်းအစီအစဉ်ဖြစ်မြောက်ရန် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်တွင် ဖော်ပြထားသည့် နည်းလမ်းများနှင့် အကြံညွှန်များအပေါ်အခြေခံပြီး မိမိ၏ စိတ်ကူးစိတ်သန်းများနှင့် ပြုလုပ်ခြင်းများကို ရွေးချယ်နှင့်သည်။

## စာဖတ်ပရီသတ်များ

ယခုလက်စွဲသည် အသက် ၁၈ မှ ၃၅ နှစ်အတွင်း လူငယ်များအတွက်ဖြစ်သည်။ သို့သော ပုံပိုးကူညီသူများ၏ အသက်နှင့် နောက်ခံအကြောင်းအရာတို့ကို ကိုက်ညီအောင်လုပ်ဆောင်နိုင်သည်။ လုပ်ငန်းစဉ်များသည် ပုံပိုးကူညီသူအသစ် သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းများနှင့် မရင်းနှီးသည့် သို့မဟုတ် အောင်မြင်အောင်လုပ်ဆောင်ရန် လက်တွေ့နည်းလမ်းများနှင့် ပတ်သက်သည့် အတွေ့အကြံအားနည်းသည့် ပုံပိုးကူညီသူအတွက် အသေးစိတ်ဖော်ပြထားသည်။ ခေါင်းစဉ်များ၏ နက်နဲ့သော အကြောင်းအရာများကို ဤလက်စွဲတွင် မထည့်သွင်းထားသော်လည်း သိထားသင့်သည့် အဓိကယူဆချက်များကို ထည့်သွင်း ဖော်ပြထားသည်။

## သင်ကြားမှုဆိုင်ရာ နည်းလမ်းပညာ



ယခုလက်စွဲသည် လက်တွေ့ကြံတွေ့ခြင်းနည်းလမ်းဖြင့် သင်ယူမှုအား ချင်းကပ်ပြုစုံထားသည်။ လက်တွေ့တွေ့ကြံခြင်းမှ သင်ယူခြင်းသည် သင်ကြားခံရသည့် သူ၏ဘဝအတွေ့အကြံနှင့် ဆက်နွယ်သည့် သင်ကြားမှု ကို ထောက်ပံ့ပေးပြီး ငါးတို့ သိရှိပြီးသားအရာများအား အသိအမှတ်ပြုပေးသည်။ သင်ကြားသူသည် ငါး၏ အတွေ့အကြံနှင့် ကိုယ်ပိုင်အတွေ့အခေါ်တွင် ဗဟိုမပြုပေ။ ယခုအခြေအနေတွင် သင်ကြားသူ (ဆရာ) ဆိုသည့် ဝေါဘာရထက် ပုံပိုးကူညီသူဟုသုံးနှုန်းခြင်းသည် ပို၍သင့်တော်ပြီး အရာအားလုံးတွင် တစ်ဦးနှင့်တစ်ဦး သင်ယူခြင်းနှင့် ဘုံရည်မှန်းချက်များသို့ စုပေါင်းလုပ်ဆောင်ခြင်းများ ပြုလုပ်သည်။

ပုံပိုးကူညီသူများနှင့် သင်တန်းသားများသည် အတူတကွ မိမိတို့၏ အတွေ့အကြံများနှင့် မိမိကိုယ်ကို ဖော်ထုတ်ခြင်းများကို ရှာဖွေကြသည်။ အရေးကြီးသည့်အချက်မှာ “မှန်ကန်သည့်အဖြေ” အချို့အား ရှာရန်မဟုတ်ဘဲ အပြုအမှုများအား ပြောင်းလဲစေခြင်းနှင့် သင်တန်းသားများ၏ နေ့စဉ်ဘဝတွင် အသုံးချိန်သည့် အသစ်သောစွမ်းရည်များကို ဖြစ်စေသည့် အတွေ့အခေါ်များနှင့် အကြောင်းအရာများအား စူးစမ်းရှာဖွေခြင်းဖြစ်သည်။

# ပုံပိုးကူညီသူဆိုသည်မှာ

ပုံပိုးကူညီမှုအနုပညာအား ကျမ်းကျင်စေရန် လက်တွေ့လုပ်ဆောင်ခြင်း၊ ပန်းတိုင်များနှင့် ပါဝင်ပတ်သက်သောနည်းလမ်းများအား ရှင်းရှင်းလင်းလင်းနားလည်ခြင်းများ လိုအပ်ပါသည်။

## ပုံပိုးကူညီသူ -

- » သင်တန်းသားများနှင့် ပူးပေါင်းပါဝင်သည့် ဆက်ဆံရေးအား တည်ဆောက်သူ။
- » သင်တန်းသားများအားလုံး ရှိုးသားပွင့်လင်းစွာ မျှဝေနိုင်ပြီး မတူညီသည့် အတွေးအခြားများအား လေးစားသည့် ပတ်ဝန်းကျင်အား ဖန်တီးရာတွင် ကူညီသူ။
- » အားလုံးပါဝင်နိုင်သည့် အခွင့်အရေးအား သေချာအောင်ပြုလုပ်သူ။
- » အစီအစဉ်များအား ထိန်းသိမ်းခြင်း၊ သင်တန်းအဖွင့်အပိတ်ပြုလုပ်ခြင်း၊ အစည်းအဝေးအချိန်အား စောင့်ကြည်ခြင်းနှင့် ပြုလုပ်ခြင်းများ အစရိုသည့် သင်ယူမှုအတွက် ပုံစံအားထောက်ပံ့သူ။
- » သင်ထောက်ကူများပြင်ဆင်ခြင်း၊ အစည်းအဝေးနေရာချုပ်ခြင်း၊ သင်တန်းသားများအား သတိပေးခြင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်သူ။

## ပုံပိုးကူညီသူ မဟုတ်သူများ -

- » **ကြီးကဲပ်သူ** - အားလုံးသည် သင်ယူမှုတွင် တာဝန်ရှိသည်။ ပုံပိုးကူညီသူ၏ တာဝန်သည် ငှုံးသင်ယူမှုအား အကျိုးသက်ရောက်မှုရှိရှိ ဖြစ်လာစေရန် ကူညီသူဖြစ်သည်။ ပုံပိုးကူညီသူသည် အစီအစဉ်အားမထိန်းချုပ်၊ ခေါင်းစဉ်အားဆုံးဖြတ်ရာတွင် သင်တန်းသားများ၏ အသံပါသင့်သည်။
- » **ပို့ချုပ်** - ပုံပိုးကူညီသူသည် တွဲဖက်သင်ယူသူဖြစ်သည်။ ဘာသာရပ်များအား တွဲဖက်သင်ယူရှာဖွေပြီး တစ်ယောက်ချင်းစီ၏ အတွေ့အကြံများကို မျှဝေသည်။
- » **ကျမ်းကျင်ရန်လိုအပ်သူ** - ပုံပိုးကူညီသူသည် သင်ခန်းစာအခန်းတိုင်းအား ပြင်ဆင်သော်လည်း ငှုံးနှင့် ပတ်သက်သည့်များကို အခြားသူများသိသလို များများစားစားသိမည် မဟုတ်ပေ။
- » **အားလုံး၏အလယ်ဗဟို** - ပုံပိုးကူညီသူကောင်းတစ်ယောက်သည် ပုံမှန်အားဖြင့် အပြောနည်းလေ့ရှိသည်။ သူသည် သင်တန်းသားများအား ဆွေးနွေးရာတွင် ပါဝင်လာအောင်လုပ်ပေးသည်။

## ပုံပိုးကူညီသူများအတွက် ပုဂ္ဂိုလ်ရေးဆန်းစစ်မှု

- » သင်၏တာဝန်အား ရှင်းလင်းစွာသိရှိပါ – သင်သည် ဆရာမဟုတ်ဘဲ သင်ယူသူဖြစ်သည်ကို သင်၏စကားထက် အပြုအမူမှ ဖော်ပြန်လိမ့်မည်။
- » မျက်စိအား သတိပြုပါ – သင်တန်းသားများနှင့် အကြည့်ခြင်းဆုံးခြင်းအား ပြုလုပ်ပါ။
- » လေသံအား သတိပြုပါ – စကားကျယ်လောင်စွာဖြေခြင်း၊ အလွန်ပျော့ပျောင်းစွာဖြေခြင်း၊ စကားများများ ပြောခြင်းများ မပြုလုပ်ရန်။
- » ကိုယ်အမူအရာအား သတိပြုပါ – အခြားသူများနှင့် ဆက်သွယ်ရာတွင် မသင့်တော်သည့်နေ့၊ ထိုင်ပုံများကို ဆင်ခြင်သတိပြုပါ။
- » တာဝန်အား သတိပြုပါ – လူတိုင်းကြားနိုင်အောင်လုပ်ပါ။ ညီတူညီမှုဆက်ဆံပါ။ ငြင်းခံမှုတွေ မဟုတ်သော မတူညီတဲ့အမြင်တွေကို တွန်းအားပေးပါ။
- » လိုအပ်လျှင် အစီအစဉ်အတိုင်းပြုလုပ်ရန် သတိပြုပါ – လိုအပ်ချက်ကို ရှင်းပြုး အကျဉ်းချုပ်ပါ။ ဆွေးနွေးပွဲကို တိုးချွဲနှင့် နောက်ထပ်ခေါင်းစဉ်တစ်ခုသွားရမည့်အချိန်ကို ဆုံးဖြတ်ပါ။ အကြောင်းအရာလွှဲချော်ပါက သတိပေးပါ။
- » သင်၏အခွင့်အာဏာအား သတိပြုဗြို့ဗြို့ပေါ် – ဖြစ်နိုင်သည့်အခြေအနေတိုင်းတွင် တစ်ပါးသူအား တာဝန်ယူ ခိုင်းပါ (ဥပမာ – မှတ်စုံရေးခြင်း၊ အချိန်မှတ်ခြင်းနှင့် ဆန္ဒအရအေးခွေးခြင်းများကို ဦးဆောင်ခြင်း)။

## လုပ်ငန်းစဉ်ပုံသဏ္ဌာန်များ

ယခုလက်ခွဲရှိ လုပ်ငန်းစဉ်များသည် အယူအဆများနှင့် ပြဿနာများရှာဖွေခြင်းများကို နားလည်စေရန် သင်တန်းသားများ အချင်းချင်း ပူးပေါင်းပါဝင်ဆက်သွယ်ပြီး လုပ်ရခြင်းများကို အခြေခံထားသည်။ ဤလက်ခွဲစာအုပ်မှ သင်ခန်းစာတစ်ခုချင်းစီတွင် အောက်ပါအချက်များ ပါဝင်သည် ...



**ရည်ရွယ်ချက်များ** – ယခုသင်ခန်းစာကနေပြီး ဘာကိုရဖို့ မျော်လင့်လဲ။ ရည်ရွယ်ချက်များသည် သင်ခန်းစာ ပြီးဆုံးသွင်းဆွဲပါ။



**သင်ဆောက်ကူပစ္စည်းများ** – ယခုသင်ခန်းစာကို ဦးဆောင်ဖို့ ဘာလိုအပ်သလဲ။ ငြင်းသည် လုပ်ငန်းစဉ်များ လုပ်ဆောင်ရာနှင့် ပြင်ဆင်ရာတွင် လိုအပ်သည့်အရင်းအမြစ်များကို ဆိုလိုသည်။ (ဥပမာ – အချုပ်ပို့များ ကတ်ကြေးနှင့် ညွှေပြုခြင်း)



**အချိန်** – ဤလုပ်ငန်းစဉ်က အချိန်ဘယ်လောက်ကြာမလဲ။ သင်ခန်းစာတွင်ပါဝင်သည့် အကြောင်းအရာများ ပြီးဆုံးရန် သတ်မှတ်ထားသည့်အချိန်အား ဆိုလိုသည်။ ဒေသခံတဲ့ဖက်လုပ်ဆောင်သူများ၏ အကြံပေးချက်အရ လုပ်ငန်းစဉ်တစ်ခုအား ၆၀-၇၅ မီနဲ့အတွင်း ရေးဆွဲထားသည်။ ငြင်းအချိန်သည် တိုးချွဲလွှဲ၍ အရေးကြီးသော အကြောင်းအရာများအတွက် သတ်မှတ်ထားခြင်းဖြစ်သည်။



**ဆွေးနွေးခြင်း** – သင်တန်းသားများ၏ သင်ယူမှုအတွက် အကြံကို မည်သို့ ထိရောက်အောင် လမ်းညွှန်မလဲ။ ဤလက်စွဲစာအပ်တွင်ပါရှိသော လုပ်ငန်းစဉ်များ၏ မရှိမဖြစ်သော အကြောင်းအရာမှာ လေ့ကျင့်ခန်းတံ့ခြုံပြီးတိုင်းရှင်းလင်းချက်ကို ဆွေးနွေးခြင်း ဖြစ်ပါသည်။ ပါဝင်သော မေးခွန်းများသည် လုပ်ငန်းစဉ်ကို ထပ်မံလုပ်ဆောင်စေပြီး သင်တန်းသားများ၏ နေ့စဉ်ဘဝကို ချိတ်ဆက်ပေးသည်။ ထိုမေးခွန်းများသည် သင်တန်းသားများအား အမိကသင်ခန်းစာ ရည်ရွယ်ချက်များသို့ လမ်းညွှန်ရာတွင် ပုံပိုးကူညီသူများအား ကူညီနိုင်ရန် ဒီဇိုင်းဖော်ထားသည်။



**အပြောင်းအလဲများ** – ယခုလုပ်ငန်းစဉ်ကို ဘယ်လို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နိုင်မလဲ။ အချို့ လုပ်ငန်းစဉ်များ ပြီးမြောက်စေရန် ပြပြင်ပြောင်းလဲသည့် နည်းလမ်းများသုံးရန် ပေါ်လာတတ်သည်။



**မြန်မာရေးရာ** – ယခုလုပ်ငန်းစဉ်က မြန်မာနိုင်ငံအတွက် သင့်လျော်လား။ ယခု လက်စွဲစာအပ်သည် မြန်မာနိုင်ငံတွင် အသုံးချရန် ရေးဆွဲထားခြင်းဖြစ်သည်။ ဒေသအခြေအနေလိုက်၍ အထူးကရုစိက်ရန်လိုအပ်သည့် အကြောင်းအရာများ၊ အတွေးအခေါ်များနှင့် အယူအဆများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ငင်းထည့်သွင်းဖော်ပြချက်သည် ပုံပိုးကူညီသူများက သင်တန်းအား ဒေသအလိုက် လိုက်လျောညီထွေစွာလုပ်ဆောင်ရန် အကူအညီပေးသည်။



**တိုးချဲ့လုပ်ဆောင်ခြင်း** – ကျောင်းသားတွေကို ခေါင်းစဉ်အပေါ်မှာ ဘယ်လိုနည်းလမ်းတွေနဲ့ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်မလဲ။ လုပ်ငန်းစဉ်၏ ခေါင်းစဉ်ကို ပိုမိုစုံစမ်းနိုင်ရန် အခွင့်အလမ်းများပေးအပ်သည့် တိုးချဲ့လုပ်ငန်းစဉ်များတစ်ခု သို့မဟုတ် ပိုမိုချုပ်ပါဝင်နိုင်သည်။



**ပုံပိုးကူညီသူများအတွက် မှတ်စုံ** – စိတ်ထဲမှာ ဘာကို စွဲမှတ်ထားဖို့လိုမလဲ။ ဒေသဆိုင်ရာ အခြေအနေများကို သူတို့ မည်သို့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရမည် အပါအဝင်၊ လုပ်ငန်းစဉ်များကို ထိရောက်အောင် ပို့ချရရာတွင် ပုံပိုးကူညီသူများအတွက် အထောက်အကူပြုပေးသည်။

# ပုံပိုးကူညီသူများအတွက် ကိရိယာများ

သင်တန်းနှင့် ဆွေးနွေးပွဲများ တက်တက်ကြဖြင့် နက်နက်နဲ့ဖြစ်စေရန် အောက်တွင်ဖော်ပြထားသော လုပ်ငန်းစဉ် အတိအထွာ များကို အသုံးချဖိုင်သည်။ ယခုလက်စွဲတွင်ပါဝင်သော လုပ်ငန်းစဉ်များတွင် ငှါးတို့အား မည်သို့ အသုံးချမည်လဲ ဆိုသည်ကို အကြံပြထားသည် သို့သော် အဆင်ပြေသလို တိစွင်ဖန်တီးပြုလုပ်နိုင်သည်။ ထိုအရာသည် ဦးဆောင်ခြင်း အနုပညာတစ်ခုပင် ဖြစ်သည်။

သင်ယူမှုအားထိရောက်စေရန် လုပ်ငန်းစဉ်တိုင်းတွင် မှတ်သားဆွေးနွေးခြင်းများ ပြုလုပ်ပါ။ ထိုအရာသည် သင်တန်းသားများ၏ ကိုယ်ပိုင်အတွေ့အကြံများနှင့် သင်ယူမှုရည်မှန်းချက်အား ဆက်သွယ်ပေးသည်။

**သွေးပူလေ့ကျင့်ခန်းများ** - အားအင်ပြန်လည်ရရှိရန်နှင့် စိတ်တက်ကြလာစေရန် ရေးဆွဲထားသည့် လုပ်ငန်းစဉ်အတိဖြစ်သည်။ ငှါးအား သင်ယူမှုရည်မှန်းချက်များနှင့် ချိတ်ဆက်လျှင် ပို၍အကုအညီဖြစ်သည်။

**စိတ်ဆက်ခြင်းများ** - သင်တန်းအစပိုင်းတွင် အချင်းချင်းခင်မင်ရင်းနှီးစေရန် ပြုလုပ်သည့် လုပ်ငန်းစဉ်များဖြစ်သည်။

**အပ်စွဲခြင်း** - သင်တန်းသားများအား အပ်စွဲလျှင်သုံးသည့် သွေးပူလေ့ကျင့်ခန်းဖြစ်သည်။

**အစုအစွဲခြင်း** - ပြီးပြည့်စုံရန် ပူးပေါင်းဆောင်ရွက်မှုရှိပြီး၊ အစုအစွဲနှင့် လုပ်ဆောင်ဖို့လိုအပ်သည့် ကစားနည်းနှင့် တူသော လုပ်ငန်းစဉ်များဖြစ်သည်။

**ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ဆက်သွယ်ခြင်း** - ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ထိရောက်သော ဆက်သွယ်မှု စွမ်းရည်များ အာရုံစိုက်စေရန် ဦးတည်သည့် ကစားနည်းနှင့် တူသော လုပ်ငန်းစဉ်များဖြစ်သည်။

**ပြန်ပေါင်းခြင်း၊ ပြန်လည်ဆန်းစစ်ခြင်းနှင့် လုပ်ငန်းစဉ်များကို အဆုံးသတ်ခြင်း** - သင်တန်းနောက်ဆုံးနေ့တွင် အမိကသင်ခန်းစာများ စစ်ဆေးရန်နှင့် ပြန်လည်သုံးသပ်ရန်အသုံးပြုသည့် လုပ်ငန်းစဉ်များဖြစ်သည်။ သင်တန်းသားများအား သင်တန်းနှင့် ပတ်သက်ပြီး အကြံပြောဖန်မှုများ စစ်ဆေးရန် ပြောင်းလဲအသုံးပြနိုင်သည်။

## သွေးပူလေ့ကျင့်ခန်းများ

- » **၁၂၂** - သင်တန်းသားများအား မိမိနှင့် တွဲမည့်အဖော်ရှာခိုင်းပါ။ ထို့နောက် ၁ မှ ၃ ထို့တို့ တစ်ဦးပြီးလျှင် တစ်ဦးရောခိုင်းပါ။ (ပထမလူ - ၁၊ ဒုတိယလူ - ၂၊ ပထမလူ - ၃၊ ဒုတိယလူ - ၁၊ စသည်ဖြင့်)။ ဒုတိယအခေါက်တွင် ၁ နေရာတွင် လက်ချုပ်တီးခြင်းအား အစားထိုးပါ (ပထမလူ - လက်ချုပ်တီး၊ ဒုတိယလူ - ၂၊ ပထမလူ - ၃၊ ဒုတိယလူ - လက်ချုပ်တီး)။ တတိယအခေါက်တွင် ၂ အား ခုန်ခြင်းနှင့် အစားထိုးပါ (ပထမလူ - လက်ချုပ်တီး၊ ဒုတိယလူ - ခုန်၊ ပထမလူ - ၃၊ ဒုတိယလူ - လက်ချုပ်တီး၊ ဒုတိယလူ - ခုန်၊ ပထမလူ - ၂၊ ဒုတိယလူ - လက်ချုပ်တီး)။ စတုတွေအခေါက်တွင် “အား” ဟု အသုံးပြုသည့် အစားထိုးပါ (ပထမလူ - လက်ချုပ်တီး၊ ဒုတိယလူ - ခုန်၊ ပထမလူ - “အား” ဟုအော်၊ ဒုတိယလူ - လက်ချုပ်တီး)။ ငှါးလေ့ကျင့်ခန်းကို တစ်တွဲလျှင် အခေါက်တိုင်းလေ့ကျင့်ခိုင်းပါ<sup>1</sup>။
- » **ဆင့်ကဲဖြစ်စဉ်** - ကျောက်တုံး၊ စာရွက်၊ ကတ်ကြေးကစားနည်းအား အသုံးပြုထားသည်။ အားလုံးသည် ဥပုံစံ (နံပြီးသွား) မှ စတင်မည်ဖြစ်ပြီး သင်တန်းသားများသည် အခန်းတွင်း လွှဲပဲ့လည်သွားလာနေမည်။ ငှါးတို့သည် တစ်စုံတစ်ယောက်နှင့် တွေ့လျှင် စာရွက်၊ ကတ်ကြေး၊ ကျောက်တုံးကစားရမည်။ အကယ်၍ အနိုင်ရခဲ့လျှင် ဥမှ သားကောင်ပေါ်ဘဝသို့ ရွှေ့လွှားမည်။ ပထမတွင် ကြိုက်ပေါ်ကဲ့သို့ (တောင်ပဲလေးများခတ်၍)၊ ထို့နောက် ခိုင်နှီးဆောကဲ့သို့ (တွားသွား၍) စသည်ဖြင့် အနိုင်ရလျှင် ရွှေ့လွှားရမည်။ နောက်ဆုံးတွင် လူသားအဖြစ် (မတ်မတ်သွား) သို့ရောက်မည်။ လူသားအဖြစ်သို့ ရောက်လျှင် ကစားစိုင်းမှဖယ်ပြီး ကစားပွဲအား ကြည့်ရှုမည်။

<sup>1</sup> Slachmijlder, L. (2018). *The Common Ground Approach | A Guide for Facilitators*, 1st ed. Washington DC: Search for Common Ground.

- » **ဟော ဟိုး** - စက်ရိုင်းပုံ မတ်တပ်ရပ်ခိုင်းပါ။ သင်၏ လက်ဝါးနှစ်ခုအားကပ်ပါ (လက်အုပ်ချိသည့်ပုံစံ)။ ပြီးနောက် “ဟိုး” ဟုပြောပြီး စက်ရိုင်းမှ တစ်စုံတစ်ယောက်အား လက်အုပ်ချိသည့် အနေအထားဖြင့် ချိန်ရွှယ်ပါ။ ထိုအချိန်တွင် ချိန်ရွှယ်ခံရသည့်သူသည် မိမိ၏ လက်အား (လက်အုပ်ချိသည့်ပုံစံ) ဖြင့် ခေါင်းပေါ်သို့ မြောက်ပြီး “ဟော” ဟု ပြောရမည်။ ထိုလက်ဝါး ဖြင့် ပစ်မှတ်ထားခံရသည့်လူ၏ ဘေးတစ်ဖက်တစ်ချက်မှ (ပဲ သာ) လူနှစ်ဦးသည် ငှုံး၏ ပိုက်နေရာလောက်တွင် မထိဘဲ တစ်စုံတစ်ရာအား (သစ်) ခုတ်သည့်ပုံစံပြုလုပ်ပြီး တစ်ပြီးနှင်း ထိုး ဟိုး ဟု အော်ရမည်။ ထို့နောက် လက်ထောင်ထားသည့် “ဟော” ဟု ပြောသောသူသည် အစိုင်းရှိ မိမိကြိုက်နှစ်သက်သော အခြားတစ်ဦးအား ပြန်လည်ချိန်ရွှယ်ပါ။ အားလုံးအား အားအင်အပြည့် အော်ပြောခိုင်းပါ။
- » **လူအထုံးလုပ်နည်း** - စက်ရိုင်းပုံ မတ်တပ်ရပ်ပါ။ အစိုင်းတွင်းရှိ လူများအချင်းချင်း လက်များအားကိုင်ပါ (သင့်အနားမှ လူ၏ လက်အား မကိုင်ရ)။ မရှုပ်ထွေးအောင် အစိုင်းအားဖွံ့ဖည်းပါ။
- » **ပေါင်ပေါ်ထိုင်နည်း** - ကျော်းသည့်အစိုင်းရိုင်းပြီး အားလုံးသည် မျက်နှာတစ်ဖက်သာမူထားရမည်။ ထို့နောက် သင်၏ အရှေ့မှ လူ၏ ပုံခုံးအားကိုင်ပါ။ အားလုံးသည် ဖြည်းဖြည်းချင်းစီ မိမိ၏ နောက်မှုလူ၏ ပေါင်ပေါ်တွင်ထိုင်ပါ။ အကယ်၍ လဲကျခဲ့လျှင် ရယ်မောကြုပေမည် ထို့နောက် ပြန်လည်ကြိုးစားခိုင်းပါ။
- » **မှန်တိုင်းနည်း** - မတူညီသည့်အဖွဲ့၊ တစ်ဖွဲ့ချင်းစီအား မတူသည့်အသံနှင့် အမူအရာအား တာဝန်ပေးပါ (ဥပမာ - လေ၊ မိုး၊ လျှပ်စီး၊ မိုးကြီး စသည်ဖြင့်)။ ထို့နောက် မှန်တိုင်း၏ ညင်သာသည် အစိုင်းပုံစံအား ဂိုဏ်ပိုင်းမှ ပင်တိုင်းကိုတော်မူ။ အတိုင်းသရုပ်ဖော်ပါ (ဥပမာ - “လျှပ်စီးလက်မယ်” “မိုးခြိမ်းမယ်”) ထိုအတိုင်း မှန်တိုင်းအဆုံးထိသွားပါ။
- » **Zip Zap Boing** - စက်ရိုင်းပုံစံအားလုံး မတ်တပ်ရပ်ပါ။ တစ်စုံတစ်ယောက်သည် လက်ချုပ်တီးပြီး ပါးစပ်မှ Zip ဟု ငှုံး၏ လက်ယာဖက်မှလူအား ပြောပေါ့။ ထိုလက်ယာဖက်မှလူသည် Zip ဟုသာပြောပြီး ငှုံး၏ လက်ယာဖက်သို့ တစ်ဖန် ပြန်ကျက်ပေးလို့ ရနိုင်သလို အစိုင်းတွင်းရှိ ငှုံးကြိုက်နှစ်သက်ရာလူအား Zap ဟုပြောပြီး လက်နှစ်ဖက်သုံး၍ ချိန်ရွှယ်နိုင်သည်။ သင်တန်းသားများသည် Boing ဟု ပြောပြီးလည်း မိမိဆီသို့ ရောက်လာသော Zip ကို လမ်းကြောင်းအား ပြောင်းလဲနိုင်သည်။ Boing ဟုပြောရာတွင် လက်ကို လေထဲသို့ ပတ်လည်လှည့်ပြီးပြောပါ။ Zap သို့မဟုတ် Boing ကို Zip လက်ခံပြီးမှသာ လုပ်နိုင်သည်။

## မိတ်ဆက်ခြင်းများ

- » **ဝစ္စည်းများပြသခြင်း** - သင်တန်းသားများသည် မိမိအိမ်မှယူလာသည့် ငှုံးတို့အတွက် အရေးကြီးသောအရာဝတ္ထုအား မိတ်ဆက်သည့်အနေဖြင့် ပြသခိုင်းပါ။
- » **တစ်လေ့တည်းစီးခြင်း** - တူညီသည့် သရုပ်လက္ခဏာရှိသည့် လူအချင်းချင်း နေရာယူရမည်ဟုပြောပါ။ ထို့နောက် အချို့ ဝိသေသအမျိုးအစားများပြောပါ။ (ဥပမာ - တစ်လတည်း (သို့) ဆယ်စုံနှစ်တစ်စုံတည်းတွင် မွေးဖွားသောသူများ၊ ညီအစ်ကိုမောင်နှစ် (သို့) ကလေးပမာဏတူညီသည့်သူများ၊ အိမ်တွင်တူညီသည့်ဘာသာစကား ပြောကြသည့်လူများ (သို့) ပြောနိုင်သည့် ဘာသာစကားပမာဏတူညီသည့်သူများ စသည်ဖြင့်)။ မှန်ကန်သည့် အခြားအနေတစ်ခုအောက်တွင် ပို၍ ထိရှုလွယ်သော အမျိုးအစားများ ပြောပေးပါ (ဥပမာ - အသားအရေတူညီသောသူများ၊ အဖမ်းခံရပူးသည့် အရေအတွက် တူညီသည့်သူများ)။
- » **အတွင်း/အပြင်ရိုင်း** - အဖွဲ့အား အစိုင်းနှစ်ရိုင်းဖွဲ့ခိုင်းပါ။ အစိုင်းနှစ်ရိုင်း မျက်နှာမူသည့်ပုံစံရရှိရန် အပြင်အစိုင်းသည် အထဲသို့ မျက်နှာမူစေပြီး အထဲရှိအစိုင်းသည် အပြင်သို့ မျက်နှာမူစေပြီး အစိုင်းနှစ်ရိုင်းမှလူများ မျက်နှာမူသည့် အနေအထား ရရန် စုံအရေအတွက် ဖြစ်သင့်သည်။ မျက်နှာမူထားသော အတွဲတစ်ခုချင်းစီးကို သူတို့အကြောင်းသိရန် မေးခွန်းမေးခိုင်းပါ။ အချို့ တစ်မိန့် သို့မဟုတ် နှစ်မိန့်ပိုင်းပေးပါ။ တစ်လှည့်စီပြောခွင့်ရပါစေ။ ထို့နောက် အပြင်ဘက်စက်ရိုင်းမှ လူများကို ညာသာက် သို့မဟုတ် ဘယ်ဘက်သို့ ရွှေ့ခိုင်းပါ။ စက်ရိုင်းရွှေ့လာပြီး တစ်ကြိုးမိုင်းမှု လူသစ်တစ်ယောက်နှင့် လေးနှုန်းမေးခွန်းမေးခိုင်းပါ။ ပတ်သက်ပြီး ဘာကို ချစ်မြတ်နိုင်းကြလဲ။ အပ်စုံကို ကူညီနိုင်ဖို့ သူတို့မှာ ဘာစွမ်းရည်တွေရှိလဲ စသဖြင့် မေးခွန်းမေးပါ။

- » **အင်တာမျိုး** - ပုံမဆွဲဘဲ သရပ်ဖော်ရမည်။ တစ်ယောက်ချင်းစီသည် မိမိနှင့်တဲ့ရန် အတွဲနောက်တစ်ယောက် ရှာရမည် ထို့နောက် မေးခွန်းများ မေးရမည်။ ထို့နောက် မိမိအဖော်အကြောင်း အားလုံးအားမိတ်ဆက်ပါ။ အချို့မေးခွန်းများသည် အောက်ပါအတိုင်း ဖြစ်ကောင်းဖြစ်မည်။
- » သင့်အား အခြားသူများနှင့် ဘယ်အရာက မတူညီစေသနည်း။
  - » သင့်ဘဝတွင် ခေါင်းဆောင်ကောင်းဖြစ်လာစေရန် သင့်အား ကူညီပေးသည့်လူသည် မည်သူနည်း။
  - » သင့်အနေဖြင့် ‘ပူးပေါင်းဆောင်ရွက်ခြင်း၊ ပဋိပက္ခ ဒိုင်ယာလေ့’ စသည့် စကားစုတို့ကို ကြားလိုက်သည်နှင့် သင်ဘယ်အရာအား တွေးဖြစ်သနည်း။
  - » မည်သည့် တိရှိစွာနှင့် သင့်အား ကိုယ်စားပြုနေသနည်း။
  - » သင်၏မိသားစု (သို့) ရပ်စွာတွင် ပုံမြောကောင်းသည့်သူသည် မည်သူနည်း။
  - » မည်သည့် အဖြစ်အပျက်သည် သင်လောကကြီးကို ရှုမြင်ပုံအား အကျိုးသက်ရောက်မှု အရှိုစုံးနည်း။
  - » မည်သည့်အရာက သင့်အား ဤနေရာတွင် ရောက်စေသနည်း။
- » **ဂိတ်ထိုင်ခု** - ထိုင်ခုများအားချုံပြီး အစိုင်းစိုင်းပါ ပြီးနောက် သင်တန်းသားများအား ထိုင်ခုင်းပါ။ အစိုင်းအလယ်တွင်ရပ်၍ သင်သည် နာမည်နှင့် အကြောင်းအရာတစ်ခုပြောမည်ဟု ရှင်းပြပါ။ ထို့နောက်တွင် ငှုံးအကြောင်းအရာနှင့် တူညီသည့် လူများသည် အချင်းချင်း ထိုင်ခုလဲထိုင်ရမည် (ဥပမာ - ကျွန်ုပ်သည် X ဖြစ်ပြီး ဘယ်သနတစ်ဦးဖြစ်သည်၊ ကျွန်ုပ်သည် X ဖြစ်ပြီး သမီး ၃ ယောက်ရှိသည်၊ ကျွန်ုပ်သည် X ဖြစ်ပြီး ----- စားရတာ မကြိုက်ပါ၊ စသည်ဖြင့်)။ သင့်အတွက် ထိုင်ခုနေရာဝင်ယူရန် ကြီးစားပါ။ နေရာလဲအပြီးတွင် ထိုင်ခုမရရှု ကျွန်ုပ်သောသူသည် ပထမနည်းအတိုင်း မိမိ၏နာမည်နှင့် အကြောင်းအရာတစ်ခုအား ပြန်လည်ပြောရမည်။ သင်တန်းသားအများစုအား မိတ်ဆက်ပြီးသည်အထိ ထိုနည်းအတိုင်း ဆက်လက်သွားပါ။
- » **ပုံတူများ** - သင်တန်းသားများအား စာချွတ်လွတ်နှင့် ဘောပင်တစ်ချောင်းစီပေးပါ။ သင်တန်းသားများအား ငှုံးတို့ မသိသေးသည့် လူများရှာရန်ပြောပါ။ ထို့နောက်တွင် မိမိတို့ရှာဖွေထားသောအဖော်၏ နာမည်၊ ဝါသနာ၊ အုံ့ဉွှေစေသော အချက်တစ်ခု စသည့် မေးခွန်းများပါသော ပုံကြမ်းအား ဆွဲရမည်ဟု ရှင်းပြပါ။ လုပ်ဆောင်ရန်အတွက် အချိန်အနည်းငယ်သာ ပေးပါ။ ပုံတူနှင့် နာမည်အား တတ်နိုင်သမျှ အချွေးအစားကြီးကြီးလုပ်ရန် အားပေးပါ။ ငှုံးနောက်တွင် သင်တန်းသားများအား ယင်းတို့ ဆွဲထားသည့်အဖော်အကြောင်းအား အဖွဲ့အတွင်း မိတ်ဆက်ပေးပါ။ နာမည်မှတ်သားခြင်းအား ပုံပိုးကူညီရန် ပုံတူအား မြင်သာသည့်နေရာတွင် ချိတ်ဆွဲထားပါ။
- » **ဆိတ်ပြုမွှာ မိတ်ဆက်ခြင်း** - လူများသည် စကားမပြောဘဲ ဆက်သွယ်မှုပြနိုင်သည် ဆိုသည်ကို ပြသသည့် အကောင်းဆုံး လုပ်ဆောင်မှုဖြစ်သည်။ သင်တန်းသားများအား အတွဲတွဲပေးပြီး တစ်ယောက်နှင့်တစ်ယောက် အမူအရာများသာသုံးပြီး အချင်းချင်း မိတ်ဆက်ကြရမည်ဖြစ်သည်။ ထို့နောက် အားလုံးအစိုင်းပြန်လည်စိုင်းဖွဲ့ပြီး မိမိတို့ တစ်ဖက်လူအကြောင်း ဤလုပ်ငန်းစဉ်မှ သင်ယူရရှိခဲ့သည်ကို ပြောပြခိုင်းပါ။
- » **ဝါစဉ်အတိုင်းရပ်ခြင်း** - မေးခွန်း သို့မဟုတ် အကြောင်းအရာတစ်ခုအားပြောပြီး ငှုံးအပေါ် အခြေခံကာ အလျားလိုက် မတ်တပ်ရပ်ရမည်။ ဥပမာ - ‘သင်ဘယ်လတွင် မွေးဖွားလဲ’၊ နှစ်ရဲ့အစဆိုရင် ယာဘက်အစွန်ဆုံးတွင်ရပ်ပြီး နှစ်၏ အဆုံးပိုင်းလဆိုရင် ပဲဘက်အစွန်တွင်ရပ်မယ်’။ သင်တန်းသားများ အလျားလိုက် မတ်တတ်ရပ်ပြီးလျှင် ငှုံးတို့၏ အနားရှိ လူအကြောင်းအား သိရှိနိုင်ရန် မေးခွန်းများ ထောက်ပံ့ပေးကာ ဆွေးနွေးခြင်းဖြင့် လုပ်ငန်းစဉ်ကို ဆွဲဆန့်ပါ။ နှီးဆော်မေးခွန်းနှုန်းများ -

■ အောက်ပါအချက်များပေါ် မူတည်၍ မိမိကိုယ်ကို တန်းစိပါ -

- » သင်မွေးဖွားသည့်လဲ
- » သင်ပြောနိုင်သည့် ဘာသာစကားအရေအတွက်။
- » သင်၏ မိသားစုရှိ မိသားစုဝင်အရေအတွက်။
- » သင်ချုပ်ခဲ့ဖူးသည့် အကြိမ်အရေအတွက်။

- အောက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး သင်မည်မျှ လက်ခံသည် လက်မခံသည့်အပေါ်မှုတည်ပြီး တန်းစီပါ။ (သင်တန်း/အလုပ်ရုံဆွေးနွေးပဲ အကြောင်းအရာနှင့် အချက်များကို ချိတ်ဆက်ပါ။)
  - » မိမိတို့နိုင်ငံသည် လမ်းကြောင်းမှန်ပေါ်တွင် သွားနေသည်။
  - » သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် စီးပွားရေးတိုးတက်မှုထက် ပိုအရေးကြီးသည်။
  - » ငြိမ်းချမ်းရေးမတိုင်မီ ဖွံ့ဖြိုးမှုအရင်ရှိရမည်။
- နှစ်ယောက်တစ်တွဲတွဲပြီး ဆွေးနွေးပါ –
  - » ဤသင်တန်းအား သင်အာယ်ကြောင့်တက်ရန် ရွှေးချယ်ခဲ့သနည်း။
  - » သင်တန်းပြီးဆုံးလျှင် သင်ဘာရမည့်နည်းဟု မျှော်လင့်သနည်း။
  - » မနေ့က သင်ကြားလိုက်သည့် စိတ်အဝင်စားဆုံးနှင့် အသုံးအဝင်ဆုံး အတွေးအခေါ်သစ်သည် အာယ်နည်း။

## အုပ်စုဖွံ့ခြင်း

- » **တိရှိဌာနစာလုံးဆက် ကစားနည်း** – လုပ်ငန်းစဉ်အတွက် လိုအပ်သည့်အဖွဲ့အလိုက် တိရှိဌာန်အမျိုးအစားများများ ထည့်သွင်းထားသည့်ကတ်များ ဖန်တီးပါ။ တစ်ဖွဲ့လျှင် သတ်မှတ်ထားသည့် လူအရေအတွက်အတိုင်း ကတ်များပြုလုပ်ပါ။ လူတိုင်းသည် ငှုံးအား တစ်ခုစီယူရမည်ဖြစ်သည်။ နံပါတ်ပြားများအားယူ၍ လျှို့ဂျာက်စွာကြည့်ပါ ထိနောက် သင်တန်းသားများသည် မိမိနှင့်တူသည့် အဖွဲ့ဝင်များအား စကားမပြောဘဲ မိမိရရှိသည့် တိရှိဌာန်၏အသံများပြုလုပ်ပြီး ရှာရမည်။ အဖွဲ့သားများအားလုံး ရှာပြီးသည်ထိ ထိုအတိုင်းလုပ်ရမည်ဖြစ်သည်။ အချို့ယဉ်ကျေးမှုတွင် တိရှိဌာန်နှင့် ခိုင်းနှင့်ခြင်းသည် စောင်ကားခြင်းဟု သတ်မှတ်တတ်သည်။ ထို့ကြောင့် ဒေသနှင့်လိုက်ဖက်သော အသံများဖြင့်လည်း အစားထိုးနိုင်သည် (ပြုတ်သည်၊ ပြောင်းဖွံ့ဖြိုးစာလုံးဖြင့်ဖြစ်သည်)။
- » **မိမိခံသဘော်** – မတူသည့်အမှုအရာများတွင် မတူသည့်လုပ်ငန်းစဉ်များအား ပြုလုပ်စေပါ။ J – မီးပြတိက်၊ တစ်ယောက်သည် မတ်မတ်ရပ်ပြီး အခြားသူတစ်ယောက်သည် ငှုံးအား ငိုင်းပတ်ပြီး လက်ကိုလည်း ဖွင့်လိုက်ပိတ်လိုက် မီးပြုပုံစံပြုလုပ်ရမည်။ ၃ – အသက်ကယ်လေ့၊ နှစ်ယောက်သည် မျက်နှာချင်းဆိုင် မတ်တတ်ရပ်ဖောပြီး လက်တွဲထားပါ။ အလယ်တွင် လူတစ်ယောက် ထားပါ။ ၄ – နှစ်ယောက်တစ်တွဲ ကြိုက်တောင်ကစား၊ အပြန်အလှန် ကြိုက်တောင်ရိုက်နေသည့်ပုံစံ ပြုလုပ်နေရမည်။ ၅ – ထမင်းငိုင်း၊ ငိုင်းဖွဲ့ပြီး ထမင်းစားနေသည့်ပုံစံ။ မိမိခံသဘော်ပုံပြင်ဖန်တီးပြောပါ ထိုနောက် မတူညီသည့်အမှုအရာများ အား မိတ်ဆက်ပါ။ သင်နံပါတ်များအောင်လျှင် သင်တန်းသားများသည် ထိုအတိုင်း မြန်မြန်ဆန်ဆန် ပြုလုပ်ရမည်ဖြစ်သည်။ ပုံပြင်အား အဆင်ပြေသလို ပြောင်းလဲအသုံးပြုနိုင်သည်။
- » **မှုပိုင်ရောင်စုများ** – ရောင်စုစွဲ။ မတူညီသည့် သကြားလုံးများ သို့မဟုတ် အရာဝါယာများအား အသုံးပြုပါ။ သင်တန်းသားများ အဖွဲ့ခွဲပါ။ သင်တန်းတွင် ထည့်သွင်းမည့် ရောင်စုပစ္စည်းများအား ပေါင်းစပ်သည့် နည်းလမ်းများကိုတွေးပါ။ ဥပမာ – နာမည်များရေးပြီး မတူသည့်စာရွက်အရောင်များတွင်ကပ်ပါ သို့ဖြစ်မှ သင်တန်းသားများသည် ငှုံးတို့အား အရောင်အလိုက် မှတ်မိနေလိမ့်မည်။
- » **နံပါတ်ဂိုမ်း** – အခြားသောဘာသာစကားများနှင့် ၁ မှ ၅ အား ရေတွက်ပုံကို သင်တန်းသားများအား သင်ပေးပါ။ အကယ်၍ ပုံပိုးကူညီသူသည် အခြားသောဘာသာစကားတစ်ခု ပြောတတ်လျှင် စုံလင်ရန်ထည့်ပြောပါ။ ထိုစကားများထဲမှ တစ်ခုအား ရွှေးချယ်ပြီး သင်တန်းသားများအား ၁ မှ ၅ ထိ တစ်ယောက်ချင်း ရေတွက်ခိုင်းပါ။ မိမိရေတွက်သည့်အတိုင်း အခြားသော တူညီမှုရှိသည့် နံပါတ်နှင့် စုံခိုင်းပါ (၃ ဆိုလျှင် ၃၊ ၅ ဆိုလျှင် ၅)။
- » **တန်းစီခြင်း** – သင်တန်းသားများအား ၈ ယောက်မှ J၀ ယောက်ပါသော အဖွဲ့နှစ်ဖွဲ့ သို့မဟုတ် ထို့ထက်များသည့်အဖွဲ့ဖွဲ့စေပါ။ ယခုကစားနည်းသည် ပြုပုံပြုဖြစ်ပြီး အမြန်ဆုံးတန်းစီခိုင်းရန် လိုအပ်သည့်ဟုပြောပါ။ တန်းစီပြီးလျှင် ငှုံးတို့သည် လက်ခုပ်တီးရမည်ဟုလည်းပြောပါ။ ဥပမာ – ဖိနပ်အချွေးအစားအလိုက်တန်းစီပါ။ လက်မောင်းအရှည်ဆုံးမှစ၍တန်းစီပါ။ ရှေးဆုံးနာမည်စာလုံး၏ အကွားရာစဉ်လိုက်တန်းစီပါ။ သင်တို့၏ လက်ရှိအလုပ်၏ လုပ်သက်အလိုက်တန်းစီပါ။ သင်တို့၏ ပိုင်ဆိုင်သည့် တိရှိဌာန်အပေါ်မှုတည်၍ တန်းစီပါ စသည်ဖြင့်။ အကြိမ်အနည်းငယ်ကစားပြီး ထိုအတိုင်း အဖွဲ့ဖွဲ့ပါ။

- » **အတွဲတွဲပေးခြင်း** - သင်တန်းမတိုင်မီ အညွှန်းကတ်များ ပြုလုပ်ပါ။ အညွှန်းကတ်အတွဲတိုင်းတွင် သင်တန်းသားများ အတွဲတွဲ နိုင်ရန် ထင်ရှားသည့် အတွဲစကားလုံးများရေးပါ။ ဥပမာ - ကတ်တစ်ကတ်တွင် ဟင်းဟူရေးပြီး အခြားတစ်ကတ်တွင် ထမင်းလို့ရေးပါ။ အခြားကတ်များတွင် ‘ရှမ်းနှင့် ခေါက်ဆွဲ’၊ ‘ပဋိပဂ္ဂနှင့် ပြိမ်းချမ်းရေး’၊ ‘လူနှင့် အခွင့်အရေး’ စသည့်အရာများ ရေးနိုင်သည်။ သင်တန်းနှင့် ပတ်သက်သည့် ခေါင်းစဉ်များလည်းသုံးနိုင်သည် ‘အပေါင်းနှင့် အနှစ်’၊ စကားလုံးနှင့် အမို့ယုံရေးထားသော ကတ်များလည်း ရေးသားနိုင်သည်။ သင်တန်းသားများ အတွဲတွဲနှင့်ရန် ငှုံးတို့သည် စကားလုံးနှင့် အမို့ယုံသတ်မှတ်ချက်များကို ဦးစွာသိရမည်။
- » **ရပ်ပုံဆက်ခြင်းများ** - ရပ်ပုံစာရွက်စုစုပေါင်းနှင့် သင်တန်းသားများစုစုပေါင်း ကိုက်ညီသင့်သည်။ အစိတ်အပိုင်းများ အားလုံးအား ပုံးတစ်ပုံးထဲတွင်ထည့်ပါ ထို့နောက် အစိတ်အပိုင်းများအား တစ်ခုစီထုတ်ယူပြီး ပုံဖြစ်လာရေးရန် ဆက်ရမည် ဖြစ်သည်။ လုပ်ငန်းစဉ်များ အမို့ယုံပိုရှိရန် ပုံအား ခေါင်းစဉ်နှင့် ပတ်သက်သည့်အရာများ ထည့်သွင်းပါ။
- » **သရုပ်ပြခြင်း** - အကယ်၍ သင်သည် အကြောင်းအရာ အဖြစ်အပျက်တစ်ခုအား သင်တန်းတွင်သုံးမည်ဟု ဆုံးဖြတ်လျှင် သရုပ်ဖော်ခြင်းနည်းလမ်းအား အသုံးပြုပါ။ အကြောင်းအရာ အဖြစ်အပျက်ပေါ်မှတ်လျှော့ သင်တန်းသားများအား မတူညီ သည့် ဇာတ်ဆောင်များရေးထားသည့် စာရွက်အားဝေပါ။ ထို့နောက် ငှုံးတို့အား တာဝန်ပေးထားသည့် ဇာတ်ဆောင်ပေါ်မှတ်လျှော့ အဖွဲ့အစည်းပါ။

## အစုအစွဲ၊ ဖွံ့ဖြိုးစည်းခြင်း

- » **မျက်မဖြင့် လက်ဆွဲနှင့်ဆက်** - သင်တန်းသားများအား အတွဲတွဲပေးပါ။ အတွဲတိုင်းသည် လျှို့ဝှက်စွာ လက်ဆွဲနှင့်ဆက်ရမည် ဖြစ်သည်။ ငှုံးတို့အား လေ့ကျင့်ချိန် အနည်းငယ်ပေးပါ။ သင်တန်းတွင် မျက်စီများ ပိတ်ထားသောသူနှင့် တစ်ယောက်နှင့် တစ်ယောက် အသိအမှတ်ပြုရန် လက်ဆွဲနှင့်ဆက်ခြင်းကိုသာ အသုံးပြုသည့်လူများပါနိုင်သည်။ ထို့နောက် လက်ဆွဲနှင့်ဆက်လွှင် တစ်စုံတစ်ယောက်မှ လက်ပယ်ချလိုက်ရင် မည်သို့ ခံစားရသနည်း၊ မိမိ၏အတွဲအား ရှာတွေ့ရာတွင် မည်သို့ ခံစားရသနည်းစသည့် မေးခွန်းများဖြင့် မှတ်သားဆွေးနွေးပါ။ ပါဝင်မှုနှင့် ဖယ်ကျော်မှု လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ပါ။
- » **သဲနဲ့** - ကျယ်ပြန်ပြပြစ်သော နေရာတစ်နေရာရှာပါ ထို့နောက် သင်တန်းသားများ မမြင်အောင်စည်းသားပါ (ကြိုး၊ လက်ဖြင့်လျာထား၍သော်လည်းကောင်း၊ အဝတ်များဖြင့်လည်း အသုံးပြုနိုင်သည်)။ ကြိုးများသည့်ခြေလှမ်း လုမ်းရမည့် နေရာ ၃ ခုအား တိုင်းတာပြီးနောက် ထပ်စည်းတစ်ခုထပ်သားပါ။ ခြေတစ်ဖက်အား စည်းခြေလှမ်း ၃ ခုရှိသည့် စည်းတွင် ချုပြီး ကျော်ခြေတစ်ဖက်အား အခြားစည်းတစ်ခုတွင်ထားပါ (အကြိမ်အနည်းငယ်ပြုလုပ်လျှင် ရုပ်လုံးပေါ်လာလိမ့်မည်)။ အားလုံးအား ဖိတ်ခေါ်ပြီး စည်းတစ်ခုတွင်ထားပါ။ စည်းနှစ်ခုကြေားတွင် ချံ့ချံ့များ ပြည့်နေသည်ဟုရှင်းပြီး အားလုံး အခြားတစ်ဖက်သို့ ကူးခိုင်းပါ။ ချံ့ချံ့ပြင်အား တစ်ချိန်တည်းတွင် ၃ နေရာသာ ထိုတွေ့နိုင်သည်။ ထို ၃ နေရာထက် ပိုထိတွေ့လျှင် နံနစ်မည်ဖြစ်သည်။ ခြေထောက်၊ လက်၊ ဒုံး ၃ ခုသာသုံးပြီး ၃ နေရာသာ ထိုတွေ့နိုင်သည်။ ကိုယ်ခန္ဓာတစ်ခုလုံး သို့မဟုတ် အခြားတစ်စုံတစ်ရာ ဘာမျှမသုံးရှု။ ထို့နောက် အဖွဲ့သားများအား ကြိုးစားရိုင်းပြီး အချိန်မှတ်သားခြင်းများ ပြုလုပ်ပါ။ အဖွဲ့သားများသည့် မိမိ၏ ခန္ဓာအတိအပိုင်းများဖြင့်ခံပြီး အခြားလူများ နှင့်လျော့ချိုင်းနိုင်သည်။ ထိုတွေ့မှုများသည်။ လဲကျမှုများ၊ ရယ်မောခြင်းများ ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် လွမ်းမိုးလွန်းသည့် သင်တန်းသားများအားမြင်လျှင် အားလုံးအား အသံတိတ်ပြီး ပြုလုပ်ခိုင်းပါ။
- » **ကျား၊ မင်းသမီး၊ မှုဆိုး** - သင်တန်းသားများအား အဖွဲ့နှစ်ဖွံ့ဖြိုးပါ။ နှစ်ဖွံ့ဖြိုးလုံး အလျားလိုက်တန်းစီပြီး အချင်းချင်းမျက်နှာများ မြင်ပေါ်ပါ။ အဖွဲ့တိုင်းသည် ရွေးချယ်မှု ၃ ခုရှိရှိသည်။ ကျား (လက်နှစ်ဖက်အားမြောက်ပြီး ဟိန်းသည်ပုံစုံပြုလုပ်ရမည်)၊ မင်းသမီး (စင်ဒရဲလားစကပ်ကိုင်နေသည့်ပုံစုံ)၊ မှုဆိုး (သေနတ်ပစ်သည့်ပုံစုံ)။ ကျားသည် မင်းသမီးအားစားသည်။ မင်းသမီးသည် မှုဆိုးအားသည်။ အဖွဲ့တိုင်းသည် ယင်းတို့ပြုလုပ်လိုသည်။ ရွေးချယ်မှုအား ဆွေးနွေးရန် နောက်လှည့်ပြီး တိုင်ပင်ခိုင်းပါ ထို့နောက် ပုံပုံးကူးကူးသုံးသည် ၂-၂-၁ ဟု ရော်က်ပြီးသည်နှင့် တစ်ပြိုင်နောက် အချင်းချင်း မျက်နှာချင်းဆိုင်ပြီး ငှုံးတို့ ဆုံးဖြတ်ထားသည့်အရာကို အဖွဲ့လိုက်ပြောရမည်။ နိုင်သောအဖွဲ့အား အမှတ်များများပေးပါ။ အမှတ်များများရသောအဖွဲ့သည် အနိုင်ရရှိမည်ဖြစ်သည်။
- » **အဖွဲ့လိုက်လုပ်ဆောင်ခြင်း** - သင်တန်းသားများအား အဖွဲ့ငယ်များဖွံ့ဖြိုးပါ။ အဖွဲ့တွင်း တူညီသည့်လက္ခဏာများ ရှာဖွေရန် အချိန်ပေးပါ (ဥပမာ - ယဉ်ကျေးမှု၊ မျက်နှာသွင်းပြင်၊ ပုံစုံပေးနှင့် ဝါသနာ)။ အဖွဲ့ငယ်များအား ငှုံးတို့ဘာသာ အဖွဲ့နာမည်ပေးရန် ဖိတ်ခေါ်ပါ ထို့နောက် ထို့နာမည်ကို အခြားအဖွဲ့များအား ရှင်းပြုပေါ်ပါ။

- » **လက်ဝါးပုတ်ခြင်း** – အစိုင်းစိုင်းပြီး ထိုင်းခိုင်းပါ။ လက်များသည် ကြမ်းပြင်ပေါ်သို့ ချထားရမည်။ လက်တစ်ဖက်သည် အနားရှုံးလုက် လက်နှစ်ဖက်ကြားသို့ ရောက်ရမည် ထိုမှ မိမိ၏ လက်နှစ်ဖက်သည် ကပ်လျက်မရှိ ဖြစ်နေပေမည်။ စက်စိုင်းပုံစံ အလှည့်စီလက်ဝါးဖြင့် ကြမ်းပြင်အားထုရမည်။ နှစ်ခါထုလျှင် လားရာပြောင်းသည်။ အလှည့်ကျော်မိသည့် အကြမ်းတွင် လက်အားနှောက်ထားပါ။ လက်များ ရှုပ်ထွေးနေလျှင် လက်အားထုတ်ယူလိုက်ပါ။
- » **အားလုံးစိုင်းချွေး** – သင်တန်းသားများသည် လက်များပိုက်ထားပြီး အစိုင်းစိုင်းရမည်။ အဆင်ပြေသည့် ပစ္စည်းများအား ကြမ်းပြင်ပေါ်တွင်ချထားပြီး ငှုံးအရာအား လက်အသုံးပြုခြင်းမရှိဘဲ တစ်နေရာမှ တစ်နေရာသို့ ချွေးရမည်။ ခြေထောက်များ၊ ပါးစပ်စသည့်အရာများသာ သုံးနိုင်သည်။ အဖွဲ့များ ရွှေ့လျားရမည့်ပစ္စည်းအား သင်တန်းနှင့် ဆက်နှယ်သည့်ခေါင်းစဉ်များ ရေးကပ်ပါ (ဥပမာ – ခေါင်းဆောင်မှုစွမ်းရည်၊ တန်းများ၊ စဉ်းကမ်းများနှင့် မျှော်လင့်ချက်များ)။ ဤလုပ်ငန်းစဉ်အား သွေးပူလေ့ကျင့်ခန်းအနေဖြင့်သို့လည်းကောင်း လာမည့်ခေါင်းစဉ်အား မိတ်ဆက်ရာတွင်လည်းကောင်း ပြီးခဲ့သည့် ခေါင်းစဉ်အား ပြန်လည်ကြည့်ရှုရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။

## ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ဆက်သွယ်ခြင်း

- » **မျက်မမြင်စတုရန်း** – ကြိုးအား အစိုင်းဖြစ်အောင်ချည်ပါ။ သင်တန်းသားများအား မျက်စိပိတ်ထားပြီး အစိုင်းပုံစံ အနေအထားများဖြင့် ကြိုးအား အားလုံးကိုင်ထားရမည်ဖြစ်သည်။ ကြိုးအား မမြင်ရဘဲ သင်တန်းသားများသည် ကြိုးအား မလွတ်ချေဘဲ စတုရန်းပုံစံဖော်ရမည် (အချင်းချင်းလက်မောင်းကိုင်၍ ချွေးနိုင်သည်)။ ငှုံးတို့ စတုရန်းပုံဖြစ်ပြီဟု ထင်သည့် အချိန်တွင် ကြိုးအားပြန်ချပြီး မျက်စိများဖွင့်ကာ မိမိတို့ ခန်းမှန်းပြုလုပ်ခဲ့သည့်ကြိုးအား စတုရန်းပုံဟုတ်၊ မဟုတ်စစ်ဆေးရမည်။
- » **စပေါင်းပုံခွဲခြင်း** – သင်တန်းသားများအား အဖွဲ့ကယ်များဖွဲ့ပါ။ ပုံတစ်ပုံအား အမြားအခန်း သို့မဟုတ် အပြင်တွင် ကပ်ထားလိုက်ပါ။ အဖွဲ့စီတိုင်းသည် ထိုပုံအားကြည့်ရှုရန် တစ်ယောက်တည်းကိုသာ လွှတ်နိုင်သည်။ ထို့နောက် ပုံခွဲသူက နားထောင်ပြီးဆွဲရမည်ဖြစ်သည်။ ငှုံးပြာပြနေချိန်တွင် အဖြားသောအဖွဲ့တွင်းရှိ တစ်ယောက်သည် ပုံအားသွားကြည့်ရမည်။ ယခုလုပ်ဆောင်မှုအဆင့်သည် တစ်ချိန်တည်းတွင် အဖွဲ့သားတစ်ဦးသာ ပုံအားသွားကြည့်ရမည်ဖြစ်သည်။ အဖွဲ့တိုင်းသည် တစ်ဦးထက်ပိုသော ပုံခွဲသူများ တာဝန်ပေးနိုင်သည် သို့မဟုတ် တာဝန်လဲလှယ်နိုင်သည်။ ရည်ရွယ်ချက်သည် အပြင်တွင်ရှိသောပုံအား ပြန်လည်ခွဲယူရန်သာဖြစ်သည်။ ဤလုပ်ငန်းစဉ်အား ကဗျာများ ပုံပြင်များဖြင့်လည်း ပြုလုပ်နိုင်သည်။
- » **ဆက်သွယ်မှု ပြတ်တောက်ခြင်း** – တစ်စုံတစ်ယောက်ကို မျက်စိပိတ်ထားခိုင်းပြီး ကြမ်းပြင်ရှိ ပစ္စည်း ၃ ခုအား ရှာဖွေရမည်ဖြစ်သည်။ လူနှစ်ယောက်သည် စကားပြောနိုင်သည် သို့သော် မျက်စိပိတ်ထားသည့်သူအား ကျော်ခိုင်းထားရပြီး ကျော်ခုပ်စုံများသာက်သို့ မျက်နှာမှုထားရမည်။ ကျော်ခုပ်စုံသည် စကားမပြောနိုင်သို့သော် အမှုအရာများနှင့် မျက်စိပိတ်ထားသူအား ပြောချင်သည့်အရာကို စကားပြောနိုင်သည့်သူ နှစ်ယောက်အားပြုပြီး ပြောခိုင်းနိုင်သည်။ ရယ်မောရသည့်လုပ်ငန်းစဉ်ဖြစ်ပြီး တိကျသည့် ဆက်သွယ်မှုအတွက် လိုအပ်သည်များအား ထင်ဟပ်စေသည်။ လုပ်ငန်းစဉ် ၁.၁၀ သည် ဤလုပ်ငန်းစဉ်အား အခြေခံထားသည်။
- » **ပေါ့ပါးသောဝင်ရှိုး** – အားလုံးပါဝင်သောအဖွဲ့သည် ဝင်ရှိုးတစ်ခု (ပေါ့ပါးသောပိုက်၊ ဝါး) အား လက်ညွှိုးနှင့်ကိုင်ရမည်။ သင်တန်းသားများ၏ နှစ်ဖက်လုံးရှိုး လက်ညွှိုးပေါ်သို့ တင်ထားရပြီး အားလုံး၏လက်နှင့် ဝင်ရှိုးမလွတ်ဘဲ အပေါ်နှင့်အောက်သို့ ဓမ္မာက်လိုက်ချလိုက် ကြမ်းပြင်အထိပြုလုပ်ရမည်။ လွယ်ကူသယောင်ရှိုးသော်လည်း များစွာဆက်သွယ်ရန် လိုအပ်ပြီး ခက်ခဲသည်။ ဝင်ရှိုးအား ကလေးများခါးလေ့ကျင့်ခန်းကစားသည့် ကော်ချောင်းကွင်းများ အသုံးပြုနိုင်သည်။
- » **ကြယ်တစ်ဖွဲ့ပြုလုပ်ခြင်း** – မျက်မမြင်စတုရန်းနှင့်တူသွေးသို့သော် ယခုလုပ်ဆောင်မှုတွင် စတုရန်းမဟုတ်ဘဲ အမှတ် ၅ မှုတ်ပါသည့် ကြယ်ပုံစံပြုလုပ်ရမည်။ ငှုံးကြယ်ပုံစံအား စာရွက်ပေါ်တွင်ဆွဲပြီး အစိုင်း၏အလယ်တွင်ချထားပါ။ ခက်ခဲနိုင်ပြီး အားတက်သရောလုပ်ဆောင်ရန် ခေါင်းဆောင်လိုအပ်သည်။ အကယ်၍ မျက်စိပိတ်ထားပြီးလုပ်ရာတွင် ခက်ခဲနေလျှင် မျက်စိဖွဲ့ပြုလုပ်နိုင်သည်။
- » **တာလပတ်လှန်ခြင်း၊ အသက်ကယ်လေ့** – တာလပတ်တစ်ချပ်ပေါ်တွင် အားလုံးအားစုဝေးရပ်ခိုင်းပါ ထို့နောက် ခြေထောက်များအား တာလပတ်အချပ်မှ မရွှေ့ဘဲ အောက်မျက်နှာပြင်အား အပေါ်ပြန်လှန်ရမည်ဖြစ်သည်။ တာလပတ်ချပ်အရွယ်အစားအသေးသာလုပ်ပါ။ မရလျှင် ပြန်လည်ကြိုးထားခိုင်းပါ။

- » **မီးရထားသို့မဟုတ် မြဲ** - သင်တန်းသားများအား အဖွဲ့ဝင် ၅ မှ ၇ ဦးပါသောအဖွဲ့ဖွဲ့ပေါ်။ တန်းစီခိုင်းပါ လက်များကို ငှုံးတို့၏ ရွှေ့ရှု အဖွဲ့ဝင်ပုံးအား ကိုင်ထားရမည်။ အတန်းတိုင်းသည် နောက်ဆုံးလူမှုလွှဲပြီး အားလုံးမျက်စီမံခိုတ်ထားရမည်။ နောက်ဆုံးလူသည် ရွှေ့လူပုံးအားတို့ပြီး အခန်းတွင်းသွားလာရန် လမ်းညွှန်ရမည်။ အတို့ခံရသည့် လူသည်လည်း မိမိရွှေ့လူ၏ ပုံးကို ပြန်လည်ထိတွေ့အချက်ပြရမည် ထိအတိုင်း အဖွဲ့၏ ရွှေ့ဆုံးလူထိရောက်အောင် အချက်ပြလမ်းညွှန်ရမည်ဖြစ်သည်။ ရွှေ့ဆုံးမှုလူသည် ကြမ်းပြင်တွင်ရှိနေသော ပစ္စည်းများအား ကောက်ပြီး အခန်းတစ်နေရာရှိ သတ်မှတ်ထားသော ပုံးတွင် သွားရောက်ထည့်ရမည်ဖြစ်သည်။ ထိုရွှေ့ဆုံးမှုလူသည် ပုံးထဲသို့ တစ်ခါထည့်ပြီးသည်နှင့် မျက်စီဖွှဲပြီး အနောက်သို့ ပြန်လည်သွားရပ် ပုံးပုံတို့လမ်းညွှန်ခြင်းတောဝန်ကို ထွဲယူရမည်ဖြစ်သည်။ ယခင်မျက်စီဖွှဲပြီး လမ်းညွှန်သည်လည် မိမိရွှေ့ဆုံးမှုလူနောက်သို့ ပြန်လာရပ်လျှင် မျက်စီပိတ်ထားရပေါ်မည်။ ထိုအတိုင်း ကြမ်းပြင်ရှိပစ္စည်းများအားလုံး ကောက်ပြီးသည် အထိသွားပါ။ သင်တန်းသားများအား အချက်ပြဆက်သွယ်မှုစနစ် ဖန်တီးနိုင်ရန် အေးနေးချိန်ပေးပါ။ ဆွေးနွေးပြီးနောက် ကစားသည့်အချိန်တွင် မည်သူမှ စကားမပြောရတော့ပါ။ အားလုံးသည် ဆိတ်ပြုမဲ့ ကစားရမည်။

## ပြန်ပေါင်းခြင်း၊ ပြန်လည်ဆန်းစစ်ခြင်းနှင့် လုပ်ငန်းစဉ်များကို အဆုံးသတ်ခြင်း

 ယခုလုပ်ငန်းစဉ်များအား သင်တန်းသို့မဟုတ် အလုပ်ရုံဆွေးနွေးပွဲအပေါ် ပြန်လည်သုံးသပ်သည့်နေရာတွင် လိုသလို ပြပြင်ပြောင်းလဲလုပ်ဆောင်နိုင်သည်။

- » **ဘောလုံးပစ်ပေးခြင်း** - သင်တန်းသားများသည် ဘောလုံးအား အချင်းချင်းပစ်ပေးရသည်။ ဘောလုံးအား လက်ခံခြင်းခံရသည့် လူသည် သင်တန်းမှ သင်ယူခဲ့သည့်အရာတစ်ခုခု ပြောပြရမည်ဖြစ်သည်။
- » **အကျဉ်းချုပ်များ စစ်ဆေးခြင်း** - အကျဉ်းချုပ်မေးခွန်းများ သို့မဟုတ် အဖွင့်စာကြောင်းများအားမေးပါ ထို့နောက် သင်တန်းသားများအား ဖြေကြားခိုင်းပါ။ ဥပမာ -
- » ယနေ့ ကြားလိုက်သည့် အကြောင်းအရာများတွင် အမို့ယူယူသည်ဟု သင်ထင်သည့်အကြောင်းအရာသည် အဘယ်နည်း။
  - » မည်သည့်အကြောင်းအရာအား သင့်ရပ်စွာအတွင်း အသုံးချိန်ရန် အိမ်သို့ယူဆောင်သွားနိုင်သနည်း။
  - » ယနေ့၏ နောက်ဆုံးအပိုင်းအတွင်း သင့်ရင်ထဲတွင် ဖြစ်လာသည့်ခံစားချက်အား ဖော်ပြသည့် စာလုံး (သို့) စကားစုအားတွေးပါ။
- » **ပုံတစ်ပုံခွဲခြင်း** - အဖွဲ့ကယ်များဖွဲ့ပါ။ အဖွဲ့တိုင်းအား စက္ကာ၍ချက်ကြီးနှင့် မာကာဘောပင်အားပေးပါ။ မနေ့က ပြုလုပ်ခဲ့သော အမိကသင်ခန်းစာကို ကိုယ်စားပြုသော ပုံတစ်ပုံဖော်နှင့် ဖိတ်ခေါ်ပါ။ သို့မဟုတ် အဖွဲ့တစ်ဖွဲ့တို့ကို နှိုးဆောင်စကားဖြင့် အစပိုးပေးပါ။ ပုံတို့ကို ဖိတ်ခေါ်ပါ။ ပုံတို့ကို ဖိတ်ခေါ်ပါ။ အဖွဲ့က သူတို့၏ရုပ်ထုအား မရှင်းပြမိ ပရီသတ်များ၏ ရုပ်ထုအပေါ် နားလည်မှုကို မေးပါ။
- » **ဖိုရမ်ပြစ်တ်** - အဖွဲ့ကယ်များဖွဲ့ပါ။ မနေ့ကပြုလုပ်ခဲ့သော အမိကသင်ခန်းစာကို ကိုယ်စားပြုသည့် ခန္ဓာကိုယ်ကို အသုံးပြုရသော သက်ရှိရပ်ထုတစ်ခု ပြုလုပ်ရန် ဖိတ်ခေါ်ပါ။ သို့မဟုတ် အဖွဲ့တစ်ဖွဲ့တို့ကို နှိုးဆောင်စကားဖြင့် အစပိုးပေးပါ။ ရုပ်ထုပြသရန် အဖွဲ့တစ်ခုတို့ကို ဖိတ်ခေါ်ပါ။ အဖွဲ့က သူတို့၏ရုပ်ထုအား မရှင်းပြမိ ပရီသတ်များ၏ ရုပ်ထုအပေါ် နားလည်မှုကို မေးပါ။
- » **ပစ္စည်းများ ပြသခြင်း (မိတ်ဆက်များအား ကြည့်ပါ)** - သင်တန်းသားတစ်ယောက်ချင်းစီသည် အဖွဲ့တွင်းပြသထားသော ပစ္စည်းများထဲမှ သင်တန်းကနေ ယူဆောင်သွားမည့်အရာအား ရှင်းပြရမည်ဖြစ်သည်။
- » **မော်ဘောလုံး** - ပြန်လည်စစ်ဆေးသော မေးခွန်းများကို ပြင်ဆင်ပါ။ ဘောလုံးပတ်လည်မှာ စာရွက်များ အလွှာလိုက်ပတ်ပါ။ သီချင်းဖွှဲပြီး ဘောလုံးကို စက်ပိုင်းအတိုင်း တစ်ယောက်ပြီးတစ်ယောက်လှည့်ပါ။ သီချင်းရပ်သွားသောအခါ ဘောလုံးကိုယ်ထားသောသူက ပထမအလွှာကိုဖြေပြီး မေးခွန်းများကိုဖြေပါ။ နောက်တစ်ခေါက်ထပ်လုပ်ပါ။
- » **စလိုက်ရှိုး** - ပုံပို့ကူညီသုသည် သင်တန်းသားများ တစ်ယောက်စီပါဝင်သော အတန်းအား ဓာတ်ပုံရှိကိုပြီး စလိုက်ရှိုးတစ်ခု ပြုလုပ်ပါ။ ထို့နောက် သင်တန်းသားများအား ငှုံးတို့ပါဝင်မှုအပေါ် အတို့ချုံမှုတ်ချက်ပေးပါ။

- » အသိ၊ စိန်ခေါ်မှု၊ အပြောင်းအလဲ၊ ခံစားချက် – ပုံပိုးကူညီသူသည် ပုံစံကားချပ်ပေါ်တွင် အကွက်ကြီးတစ်ခုဆဲပြီး အသိ၊ စိန်ခေါ်မှု၊ အပြောင်းအလဲ၊ ခံစားချက်ဆိုသော စကားလုံး င့် လုံးကိုဆွဲပါ။ သင်တန်းသားများအား ပုံမှန်အရွယ်အစား အချပ်ပြားပေါ်မှာ ဘူညီတဲ့အရာပြုလုပ်ခိုင်းပါ။ ပြီးနောက် မေးခွန်း င့် ခု (အောက်ပါမေးခွန်းနှင့် ဆင်သော) မေးခွန်းများကို ဖြေပြီး အကွက်ထဲတွင်ဖြည့်ပါ။
- » အသိ – ယနေ့မှာ သင်သိထားနှင့်ပြီးသားအရာတစ်ခုခုကို ပိုပြီး စွဲမြှုပ်သွားစေတဲ့အရာကို လေ့လာခဲ့မိလား။
- » စိန်ခေါ်မှု – ဘယ်အရာက သင့်ကို ယနေ့ စိန်ခေါ်မှုဖြစ်စေလဲ။
- » အပြောင်းအလဲ – ယနေ့ သင်ခန်းစာကိုအခြေခံပြီး သင့်ရဲ့အလုပ်အား မည်သို့မည်ပုံ ပြောင်းလဲမည်လို့ စီစဉ်ထားသည့်အရာဟာဘာလဲ။
- » ခံစားချက် – သင်လေ့လာခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။
- ပုံပိုးကူညီသူသည် (အမည်မပါသော) စာရွက်များ သိမ်းဆည်းရန် လုညွှာပတ်သွားနေချိန်တွင် သင်တန်းသားများအား အပိုဒ်ကယ်များဖွဲ့ပြီး ပြန်လည်သုံးသပ်ရန် အဖြေများကို ဆွေးနွေးစေပါ။
- » အချိန်အတိုင်းအတာ – အဓိကအယူအဆများ၊ သင်ခန်းစာများ၊ အတွေ့အကြုံများ၊ ဆွေးနွေးခြင်းများနှင့် အလုပ်ရုံဆွေးနွေးများ၊ အခြားသော အရေးပါသည့်အရာများကို ကတ်ပေါ်တွင်ချေရေးပါ။ သင်တန်းသားများအား ကတ်တစ်ခုစီပေးပြီး သူတို့ကိုယ်တိုင် အစဉ်အလိုက်စီပါစေ။ တစ်ယောက်ကိုတစ်ယောက် မြင်နိုင်စေရန် အဆုံးနှစ်ယောက်ကိုပေးဆုံးစေပါ။ စက်ရိုင်းအတိုင်းပတ်ပြီး သင်တန်းသားများအား ငှင်းအောင် ကိုယ်ပိုင်အကြောင်းအရာ၊ တန်ဖိုးအရှိခုံး သင်ခန်းစာ စသဖြင့် မျှဝေစေပါ။

**စာစဉ် ၁ – မိမိကိုယ်ကို ဦးဆောင်ခြင်း**

**စာစဉ် ၂**

	ပထမရက်	ဒုတိယရက်	တတိယရက်	စတုတွေရက်
သွေးပူလေ့ကျင့်ခန်း				ပြန်လည်ဆန်းစစ်ခြင်း/ပြန်လှန်သုံး
အပိုင်း ၁	၁.၁ – မိတ်ဆက်	၁.၅ – ငါဘယ်သူလ	၁.၉ – ဆုံးဖြတ်ချက် ချမှတ်ခြင်း	၂.၁ – ပဋိပက္ခ အစိုးရှင်းဖွင့်ဆိုခြင်း
အနားယူချိန်				
အပိုင်း ၂	၁.၂ – မေးခွန်းမေးခြင်း နှင့် အတွေးအခြေများ မျှဝေခြင်း	၁.၆ – ရူးစမ်း လေ့လာခြင်းနှင့် မျှဝေခြင်း	၁.၁၀ – ဆက်သွယ်မှု ပြတ်တောက်ခြင်း	၂.၂ – ကြက်ပဲ ပဋိပက္ခ အရိုင်းမြင့်ခြင်း
နေ့လည်စာ				
အပိုင်း ၃	၁.၃ – ယုံကြည်မှုနှင့် အစုအစွဲ တည်ဆောက်ခြင်း	၁.၇ – တန်ဖိုးများကို ရှင်းလင်းသေချာစေခြင်း	၁.၁၁ – သတင်းအများ နှင့် ကောလာဟလများ	၂.၃ – ပူးပေါင်း ဆောင်ရွက်မှုကို ရွေးချယ်ခြင်း
အနားယူချိန်				
အပိုင်း ၄	၁.၄ – အနုပညာဖြင့် စကားပြောပုံဖော်ပါ	၁.၈ – ခေါင်းဆောင်မှု အစိုးရှင်းဖွင့်ဆိုခြင်း	၁.၁၂ – စိတ်ဖိစိုးမှု စီမံခန့်ခွဲခြင်းနှင့် မိမိကိုယ်ကို ဂရရိုက်ခြင်း	၂.၄ – ပဋိပက္ခ တုံးပြန်သည့် နည်းလမ်းများ
			၁.၁၃ – သုံးသပ်အကဲ ဖြတ်ခြင်း	

## ပဋိပက္ခ အမိမာယ် ဖွင့်ဆိုခြင်း

ဘာစဉ် ၃ - ဒိုင်ယာလေ့ ပံ့ပိုးကူညီမှု စွမ်းရည်များ

ပွဲမရက်

ဆင့်မရက်

သတ္တမရက်

အင့်မရက်

သပ်ခြင်း၊ အုပ်စွဲခြင်း၊ လုပ်ငန်းစဉ်များ

၂၁၅ - အနေအထား၊  
အကျိုးစီးပွားများနှင့်  
လိုအပ်ချက်များ (၁)

၃၀၁ - ဒိုင်ယာလေ့  
အမိမာယ်ဖွင့်ဆိုခြင်း

၃၀၅ - လူအဖွဲ့အစည်း  
ဒိုင်ယာလေ့၏  
အခန်းကဏ္ဍများ

၃၀၉ - အဆုံးမဲ့  
ကွင်းဆက်နှင့် အများ  
သဘောတူ ကြိုးထံး

၂၁၅ - အနေအထား၊  
အကျိုးစီးပွားများနှင့်  
လိုအပ်ချက်များ (၂)

၃၀၂ - လူထုအတွင်း  
ဒိုင်ယာလေ့

၃၀၆ - ပံ့ပိုးကူညီသူ  
အခန်းကဏ္ဍများနှင့်  
တာဝန်များ

၃၁၀ - ဘုစ်နော်မှုများ

၂၆၂ - ကိုယ်ချင်းစာ  
တရားဖြင့်  
နားထောင်ခြင်း

၃၀၃ - ရူထောင့်များနှင့်  
သီမြင်နားလည်ခြင်း

၃၀၇ - မသိစိတ်မှ  
ဘက်လိုက်မှု

၃၀၁၁ - လူအဖွဲ့အစည်း  
ဒိုင်ယာလေ့တစ်ခုအား  
လက်ခံဆောင်ရွက်ခြင်း

၂၇၂ - စွမ်းအား  
လမ်းလျှောက်ခြင်းနှင့်  
ပိတ်ခြင်း

၃၀၄ - ဒိုင်ယာလေ့  
ပံ့စံယ် - ယဉ်ကျေးမှု

၃၀၈ - မေးခွန်းများ  
မေးခြင်း

၃၀၁၂ - ဂုဏ်သိက္ခာကို  
အသိအမှတ်ပြု  
တန်ဖိုးထားခြင်း

စာစဉ် ၁ - မိမိကိုယ်ကို ဦးဆောင်ခြင်း



# လုပ်ငန်းစဉ် ၁၀၁ – မိတ်ဆက်



ပုံပါးကူညီသူနှင့် သင်တန်းသားများအချင်းချင်း ယုံကြည်မှုတည်ဆောက်ခြင်း၊ ဘုံသဘောတူညီမှုများချမှတ်ခြင်း၊ မျှော်မှန်းချက်များ ရှင်းလင်းခြင်းများသည် အပြုသဘောဆောင်သည့် သင်ယူမှုပတ်ဝန်းကျင်ကို ဖြစ်စေသည်။ ဤမိတ်ဆက်အခန်းတွင် သင်တန်းသားအချင်းချင်း သင်တန်း၏ ရည်ရွယ်ချက်များ၊ ဘုံသဘောတူညီမှုများ မိတ်ဆက်ရန်နှင့် တစ်ဦးချင်းစီ၏ သင်ယူမှုပန်းတိုင်များကို မျှဝေနိုင်ရန် ကိုယ်တိုင်တွေကြံခံစားမှုမှ သင်ယူခြင်း နည်းလမ်းကို အသုံးပြထားသည်။



## ရည်ရွယ်ချက်များ

- » သင်တန်းသား/သူများကို ကြိုဆိုရန်နှင့် ပုံပါးကူညီသူများကို မိတ်ဆက်ပေးရန်။
- » ကိုယ်တိုင်တွေကြံခံစားမှုမှ သင်ယူခြင်းနည်းလမ်းနှင့် ရည်ရွယ်ချက်များကို မိတ်ဆက်ရန်။
- » သင်တန်းသားများနှင့် ပုံပါးကူညီသူများ ရင်းနှီးမှုတည်ဆောက်ရန်။
- » ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံသဘောတူညီမှုနှင့် သင်တန်းသားများ၏ မျှော်မှန်းချက်များ ချမှတ်ရန်။



အချိန် - ၇၇ မိနစ်



သင်ဆောက်ကူပစ္စည်းများ - စက္ကာချက်ကြီး၊ A4 စာရွက်၊ ကတ်ထူစာရွက်၊ မာကာဘောပင်၊ ပုံချွဲရန်အောက်ခံ (ဥပမာ - မှတ်စုစာအုပ်)၊ ကပ်ခွာစာရွက်များ။

## ကြိုတင်ပြင်ဆင်ခြင်း

- » စက္ကာချက်ကြီးပေါ်တွင် သင်တန်း၏ ရည်ရွယ်ချက်များချရေးပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - မိတ်ဆက်ခြင်းများ (၄၅ မိနစ်)

အောက်ပါရွေးချယ်စရာများမှ တစ်ခုရွေးပါ။

### နည်းလမ်း(၁)<sup>2</sup>

- » သင်တန်းသားများကို ကြိုချိပြီး ပုံပါးကူညီသူများကို မိတ်ဆက်ပေးပါ။
- » သင်တန်းသား/သူများကို အပ်စနစ်စွဲပါ။ ထို့နောက် အတွဲတွဲပေးပြီး တစ်ဦးကို A တစ်ဦးကို B ဟု သတ်မှတ်ခိုင်းပါ။
- » စာရွက်နှစ်ရွက်၊ မာကာဘောပင်နှင့် အောက်ခံစာအုပ်ကို အတွဲတိုင်းသို့ပေးပါ။
- » သင်တန်းသားများကို မျက်နှာချင်းဆိုင်တိုင်နိုင်းပါ။ A သည် အောက်ခံစာအုပ်နှင့်တကွ စာရွက်ကို B ၏ မျက်နှာဖက်မှုပြီး ကိုင်ထားခိုင်းပါ။ A သည် စာရွက်ကို မြောင်ရပါစေနိုင်း။

<sup>2</sup> Activity inspired by Earthrights International's Burma School Alumni

- ၅။ A သည် မာကာဘောပင်ဖြင့် စာရွက်ပေါ်တွင် B ၏ ဗုံကို A ကိုယ်တိုင်မမြင်စေဘဲ ဆွဲရမည်ဟုပြောပါ။ မည်သည့်ပုံဆွဲအောင်ကို နောက်တစ်ယောက် မမြင်စေရပါ။
- ၆။ အဲ့ A အား နှီးဆောင်စကားလုံးများဖြင့် လမ်းညွှန်ပေးပါ၊ ရယ်သံများ စနောက်သံများ ဖုံးလွှမ်းနေလိမ့်မည်။  
 » ကိုယ့်ရဲ့အဖော်၏ မျက်စိကိုဆွဲပါ (ရပ်)၊ နာခေါင်းလေးပြန်ဆွဲပါ (ရပ်)၊ မျက်နာပေါက်နဲ့ နားချက်လေးလည်း မမေ့ပါနဲ့ (ရပ်) ...
- ၇။ မျက်နာအစိတ်အပိုင်းများအားလုံးကို ပြန်လည်ပြောပေးပါ။ ပါး၊ ပါးစပ်၊ မျက်ခုံး၊ သွား၊ နှုတ်ခမ်း၊ နားချက်၊ ဆံပင်၊ မေး၊ မျက်တောင်မွေး စသည်ဖြင့်။
- ၈။ 'A' ပြီးလျှင် ဆွဲထားသည့်ပုံကို ကြည့်ခိုင်းပါ ထို့နောက် 'B' နှင့် ပြန်လည်ပြောင်းပါ၊ 'B' သည် 'A' ကို ပြန်လည် ဆွဲရမည်။
- ၉။ ပုံဆွဲပြီးသည်နှင့် ဆွဲခံရသည့်လူ၏ နာမည်ကိုရေးခိုင်းပါ ထို့နောက် မေးခွန်းနှစ်ခု သုံးခုပေးပြီး ဆွေးနွေးခိုင်းပါ။ မတူညီသည့် ထူးခြားသော တုံ့ပြန်မှုများကို နှီးဆောင်ပေးနိုင်သည့် ပျော်ဆွဲစရာကောင်းပြီး ထင်ဟပ်စေမည့် မေးခွန်းများ ရွေးချယ်ပါ။
- ရိုးရှင်းသော မေးခွန်းများ –
    - » သင်ရဲ့ ကလေးဘဝတွင် အပျော်ဆွဲရအံး အဖြစ်အပျက်ကာဘလဲ။
    - » သင်တက်တူး (ဆေးမင်ကြောင်) ထိုးမယ်ဆိုရင် ဘာကို ထိုးမှာလဲ။ ဘာကြောင့်လဲ။
    - » လေ၊ မီး၊ ဓမ္မ၊ ရေ ထို့လေးခုတွင် မည်သည့်အရာသည် သင့်ကို ကိုယ်စားပြုသနည်း။ အဘယ်ကြောင့်နည်း။
    - » သင်သာ တိရစ္ဆာန်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင် မည်သည့်တိရစ္ဆာန် ဖြစ်ချင်သလဲ။
    - » သင်သည် ဤရွာက လူနေမှုတိုးတက်ရေးအတွက် သိန်း ၁၀၀ အပေးခံခဲ့ရမယ်ဆိုရင် သင်ဘယ်နေရာမှာ အသုံးချမည်နည်း။
- ၁၀။ ဆွေးနွေးပြီးနောက် အားလုံးနှင့် ဂိုင်းထိုင်ပြီး မိမိအဖော်၏ အကြောင်းကို ဆွဲထားသည့်ပုံပြုခြင်းဖြင့် စတင်ပြီး မိတ်ဆက်ပေးရမည်။ ထို့နောက် မေးခွန်း၏ အဖြေများကို ခြိုင့်ပြီးပြောပြရမည်။

## နည်းလမ်း(၁)

- ၁။ နာမည်ကတ်ပြားကို တစ်ဦးချင်းစိကိုပေးပါ။ (တောင့်တင်းသော ကတ်ထူးစာရွက်က ပိုကောင်းသည်။)
- ၂။ မိမိကိုယ်ကို ကိုယ်စားပြုသည့်အရာတစ်ခု ကတ်ပြားပေါ်တွင် ဆွဲခိုင်းပါ။ ဥပမာအားဖြင့် သင်တန်းတစ်ခုတွင် အမျိုးသမီး တစ်ဦးမှ သစ်ပင်ကြီးတစ်ပင်ဆွဲခဲ့ပြီး သစ်ပင်ကြီးဆိုသည်မှာ အကိုင်းအခတ်များရှိပြီး ငုက်များစွာ လာရောက်နားခိုနိုင် သည်။ မိမိသည်လည်း မိသားစုအတွက် သစ်ပင်ကဲ့သို့ပင် ပေးစွမ်းချင်ကြောင်း ရှင်းပြခဲ့သည်။
- ၃။ ကတ်ပြားပေါ်တွင် နာမည်ရေးခိုင်းပါ။ ထို့နောက် အားလုံးဂိုင်းထိုင်ပြီး တစ်ဦးချင်းစိ မိမိ၏ပုံအကြောင်း ရှင်းပြခိုင်းပါ။
- ၄။ အပြန်အလှန် နှစ်ယောက်ချွင်းစီပြောပြီးမှ ကိုယ်၏အဖော်အကြောင်းကို အားလုံးနှင့် မိတ်ဆက်ရှင်းပြခိုင်းပါ။
- ၅။ နည်းလမ်း က သို့မဟုတ် ခ ပြီးနောက် လေ့ကျင့်ခန်း ၁ ကို အောက်ပါအတိုင်းပြောပြီး နိုင်းချုပ်ပါ။
- » ယခုအစီအစဉ်သည် သင့်ကိုသင် မည်သို့မြင်သည်၊ အခြားသူများ သင့်ကို မည်သို့မြင်သည်၊ မိမိတို့ အခြားသူများကို မည်သို့မြင်သည့်နှင့် မိမိတို့၏ လူ့အသိုင်းအပိုင်း မည်သို့ လည်ပတ်နေသည်ကို တွေးတော်လေရာဇ်ဖြစ်သည်။ သင်၏အသိုင်းအပိုင်းနှင့် ငွေးရှိသံအခန်းကဏ္ဍကို တွေးတော်ခြင်ရန်လည်း ထောက်ပုံသည်။ ဤအစီအစဉ် သည် မိမိရပ်ဆွာများတွင် ဖြစ်နေသော ပြဿနာများကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန်နှင့် နေ့စဉ်ကြံးတွေ့နေသည်။ အခက်အခဲကို ဖြေရှင်းရန်လိုအပ်သည့် နည်းလမ်းများကို ထောက်ပြထားသည်။

## လေ့ကျင့်ခန်း ၂ - မျှော်မှန်းချက်များနှင့် ဘုံသဘောတူညီချက်များ (၁၅ မိနစ်)

- ၁။ သင်တန်း၏ မျှော်မှန်းချက်များဟု စဉ်၍ချက်ကြီးပေါ်တွင်ရေးပါ။ လိုအပ်သည့်အရာများ ပြန်လည်ပြောကြားပါ။ (နေ့လည်စာနှင့် နားချိန်ပါဝင်သောအချိန်ယေား၊ ငွေကြေး (နေ့တွက်ခဲ့)၊ အမ်သာနေရာ စသည်ဖြင့်)။ စာရွက်ကို အခန်းတွင်း မြင်သာသည့်နေရာတွင်ထားပါ။
- ၂။ သင်တန်းသားများ၏ ကိုယ်ပိုင်မျှော်မှန်းချက်များကို ချရေးခိုင်းပါ။ ကပ်ခွာစာရွက်များပေးပြီး သင်တန်း၏ ရည်ရွယ်ချက် များ ရေးထားသည့် စဉ်၍ချက်ကြီးပေါ်တွင် ကပ်ခိုင်းပါ သို့မဟုတ် သီးသန့်နေရာပြင်ဆင်ပါ (စဉ်၍ချက်ကြီးတွင် ဖွံ့ဖြိုးခြင်းကို ကိုယ်စားပြုသည့် သစ်ပင်ဆဲပြီး သင်တန်းတစ်လျောက် မိမိ၏ မျှော်မှန်းချက်နှင့် ထိတွေ့လျှင် ရွှေ့လျားခြင်းကို ကိုယ်စားပြုသည့်မြေားကို ခဲ့ခိုင်သည်။ ထိုအထဲတွင် မိမိတို့၏ မျှော်မှန်းချက်များ လာကပ်နိုင်သည်။)
- ၃။ မျှော်မှန်းချက်များ ပြည့်နိုင်ရန် သင်တန်းသားများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ဘုံသဘောတူညီချက်ကို ချမှတ်ပါ။ ‘ကျွန်ုတော်တို့အားလုံး လိုက်နာနိုင်ပြီး မျှော်မှန်းချက်များ ပြည့်မိနိုင်ရန် မည်သို့သော လမ်းညွှန်ချက်များ လိုက်နာဖို့လိုလဲ’ ဆိုသည့် မေးခွန်းနှင့် အစပြုပါ။ အရေးကြီးသည့်အချက်များ ပေါ်လာလိမ့်မည် (အချင်းချင်းလေးစားရန်၊ အချိန်မှန်းရန်၊ ပျော်ဆွင်ရန် စသည်ဖြင့်)။
- ၄။ ဘုံသဘောတူညီချက်ကို ရှုံးမဆက်မိ အားလုံးနားလည်ဖော်။

## လေ့ကျင့်ခန်း ၃ - နိဂုံး - “ကျွန်ုပ်သင့်ကို မြင်သည်။ ကျွန်ုပ်သင့်ကို ကြားသည်။ ကျွန်ုပ်သင့်ကို လေးစားသည်။” (၅ မိနစ်)

- ၁။ ယခုအခန်းကို နိဂုံးချပ်ရန် သင်တန်းသားအားလုံးကို ပိုင်းဖွဲ့ပေါ်။ ပြီးနောက် ယခုသင်တန်းသည် သင်တန်းသားများ၏ ရှိနှင့်ပြီးသော ဗဟိုသတစ်များရည်ပေါ်တွင် အခြေခံထားသည်ကို ရှင်းပြုပါ။  
» ယခုရှိနေသောသူများအားလုံးသည် ကိုယ်ပိုင်သမိုင်းကြောင်း ဗဟိုသတတန်ဖိုးတွေနဲ့ အတွေ့အကြံတွေ့တွေ့ ကိုယ်စိုက်ကြ သောကြောင်း ကျွန်ုပ်တို့ထိအရာများမှ အစပြုချင်ပါသည်။ တစ်ဦးချင်းစီအလိုက် မိမိ၏ နာမည်ကိုပြောပြီး အဖွဲ့အတွင်းရှိသူများက ထိသူ၏ နာမည်ကို ပြန်ပြောကြလိမ့်မည်။ ထိုသို့ ကျယ်လောင်စွာပြောဆိုခြင်းသည် ကျွန်ုပ်တို့ တစ်ဦးကိုတစ်ဦး ဆက်သွယ်နေခြင်းဖြစ်သည်။ “ကျွန်ုပ်သင့်ကို မြင်တယ်။ ကျွန်ုပ်သင်ပြောတာ ကြားတယ်။ ကျွန်ုပ်သင့်ကို လေးစားတယ်။”
- ၂။ သူတို့၏ နာမည်ကိုသာ ပြောဖို့လိုကြောင်း သေချာစွာ ရှင်းပြပါ။ မိတ်ဆက်စရာမလိုသေးကြောင်း နာမည်တစ်လုံးသာ ကျယ်ကျယ်လောင်လောင် ပြောစရာလိုကြောင်း ရှင်းပြပါ။

 ပုံးကူညီသူများအတွက် မှတ်စုံ - သင်တန်းသားများတွင် အသက်ကြီးပြီး အတွေ့အကြံရှိသောသူများပါတတ်သည်။ ထိုကြောင်း ပုံးကူညီသူများသည် ထိသူတို့၏ ဗဟိုသတစ်များရည်များနှင့် အတွေ့အကြံများကို လေးစားရန် အရေးကြီးသည်။

# လုပ်ငန်းစဉ် ၁၂ - မေးခွန်းမေးခြင်းနှင့် အတွေးအခေါ်များ မျော်ခြင်း



မြန်မာနိုင်ငံရှိ ကျောင်းသားများသည် မေးခွန်းမေးခြင်းနှင့် ကိုယ်ပိုင်အတွေးအခေါ်များ မျော်ခြင်းကို အားပေးမခံခဲ့ရပါ။ ယခုလုပ်ငန်းစဉ်သည် သင်တန်းသားများကို မိမိတို့ကိုယ်တိုင် စူးစမ်းရှာဖွေခြင်းနည်းလမ်းဖြင့် သင်ယူခြင်းကို အားပေးပြီး ပုံပိုးကူညီသူနှင့် သင်တန်းသား၏ တာဝန်ဝါဘာများကို နားလည်လာအောင် တည်ဆောက်ပေးသည်။



## ရည်ရွယ်ချက်များ

- » သင်တန်းသားများအား မေးခွန်းများမေးခြင်း အတွေးအကြံနှင့် ကိုယ်ပိုင်အတွေးအကြံများ မျော်နိုင်စေရန်။
- » သင်တန်းသားများ၏ မျှော်မြန်းချက်ကို ဖြည့်စွက်ပေးရန်။



အချိန် - ၇၅ မိနစ်



သင်ဆောက်ကူပစ္စည်းများ - စူးစမ်းအပိုင်းအစများ သို့မဟုတ် ကပ်ခွာစာရွက်များ၊ ပုံကြီးအစစ် ၆-၈ ပုံ သို့မဟုတ် အနုပညာလက်ရာများ။

## ကြိုတင်ပြင်ဆင်ခြင်း

- » အမျိုးမျိုးသောအရာများ ရေးထားသော ၆-၁၂ ကတ် (သို့) ကပ်ခွာစာရွက်များကို ပြင်ဆင်ပါ။ ငါးအရာများသည် တိရစ္ဆာန်၊ အပင်၊ အစားအစာ၊ အမိမိသုံးပစ္စည်း၊ အလုပ်အကိုင်၊ သမိုင်းထဲကအထင်ကရပုဂ္ဂိုလ်တစ်ဦး၊ နာမည်ကျော်အနုပညာရှင်တစ်ဦးနှင့် သင်တန်းသားအားလုံးသိသော သူ့ကျယ်ချင်းများ ဖြစ်နိုင်သည်။
- » ပုံပါသော စာရွက်ကြီး ၆-၈ ချက် ပရှိထဲတ်ပါ။ ပုံများကို သင်တန်းနှင့်ဆက်စပ်သည့် ပြည့်တွင်း/ပြည့်ပရှိ မတူညီသောလူများ နေရာများ အစရှိသည့်ပုံများ သုံးနိုင်သည်။ အမြင်အမျိုးမျိုးကဲပြားနိုင်သည့် ရပ်ပုံပန်းချီကားချပ်များလည်း အသုံးပြနိုင်သည် (သို့) မိမိတွင် ရရှိနိုင်သည့်အရာများနှင့်လည်းလုပ်နိုင်သည်။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - မေးခွန်းမေးခြင်း (၄၅ မိနစ်)

- ၁။ (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကူညီသူများအတွက် ကိုရိယာများမှ အပ်စွဲခြင်း လုပ်ငန်းစဉ်ကို အသုံးပြု၍ သင်တန်းသားများအား ၃ ယောက်မှ ၅ ယောက်အပ်စွဲ ဖြစ်သွားစေသော ကစားနည်းကိုအသုံးပြုပြီး အပ်စွဲပါ။
- ၂။ သင်တန်းသားများအား ပေါ်သာဝတုန်းက အမိမိမှာ သို့မဟုတ် ကျောင်းမှာ မေးခွန်းမေးဖို့ တွန်းအားပေးခံခဲ့ရဖူးလားမေးပါ။ လာမည့် ၈ ရက်လုံး မေးခွန်းများ မေးရမည်ကို ရှင်းပြပါ။ မေးခွန်းများမေးခြင်း၊ မိမိ၏အတွေးအကြံနှင့် ဗဟိုသုတေသနမျော်ခြင်းဖြင့် ထိရောက်သောသင်ယူမှုကို ရနိုင်မည်ဖြစ်သည်။
- ၃။ ကတ်တစ်ခုစီတွင် စကားလုံးတစ်လုံးရှိကြောင်း ရှင်းပြပါ။ အဖွဲ့အတွင်း အလုပ်သူကတ်ကိုယူပြီး နှုံးတွင်ကပ်ရမည် ထို့နောက် အခြားအဖွဲ့သားများကို နှုံးရှိ စကားလုံးကို ခန်းမှန်းရန် မေးခွန်းများ မေးရမည် အခြားအဖွဲ့သားများသည် ဟုတ်။ မဟုတ်သာ ဖြေရမည်။

- ၄။ သင်တန်းသားတစ်ဦးကို ဖိတ်ခေါ်ပြီး ယခုလေ့ကျင့်ခန်းကို သရုပ်ဖော်ခိုင်းပါ။
- ၅။ သင်တန်းသားများ၏ နားလည်မှုကို စစ်ဆေးပြီးလျင် ကတ်များကို တစ်ဖွဲ့ချင်းစီပေးပါ။ အဖွဲ့တွင် တစ်ကြိမ်လျင် တစ်ဦးသာ ကတ်ကိုယူပြီး နှုံးတွင်ကပ်ရမည် သို့မှ အဖွဲ့တွင်းရှိတစ်ဦးကို အာရုံစိက်နိုင်မည်ဖြစ်သည်။
- ၆။ အဖွဲ့အားလုံး ၂ ကြိမ် ၃ ကြိမ် အလုပ်ကျလုပ်ဆောင်ပြီးနောက် ကစားပွဲပြီးဆုံးလိုက်ပါ။

 အောက်ပါမေးခွန်းများနှင့် ဆွေးနွေးပါ။

- » သင်တို့၏ ယဉ်ကျေးမှုတွင် မေးခွန်းမေးခြင်းကို ရိုင်းတယ်လို့ သတ်မှတ်ကြလား။
- » ဘယ်အချိန်တွင် မေးခွန်းမေးရန် သင့်လျော်သလဲ။
- » ဘဝနှင့် ပညာရေးတွင် မေးခွန်းမေးခြင်းနှင့် မေးခွန်းဖြေကြားခြင်းတွင် မည်သည့်အရာက ပိုအရေးကြီးသနည်း။
- » ကျွန်ုပ်တို့ မေးခွန်းမေးဖို့ ဘာကြောင့် ဝန်လေးနေကြတာလဲ။ ဘယ်အရာက ကျွန်ုပ်တို့ကို ဟန့်တားထားလဲ။

- ?။ ပညာရေးနှင့် ဘဝတွင် မေးခွန်းဖြေကြားနိုင်ခြင်းကိုသာ တန်ဖိုးထားတတ်ကြသည်။ သို့သော မေးခွန်းကောင်းမေးတတ်ခြင်းသည် တစ်ယောက်ချင်းစီတွင် ပိုပြီးအရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော မေးခွန်းမေးခြင်းသည် တွေးတော်ခြင်း၊ ဖန်တီးနိုင်ခြင်း၊ ပြဿနာဖြေရှင်းခြင်းများကို ဖြစ်စေသည်။

## လေ့ကျင့်ခန်း ၂ - အတွေးအခေါ်များ ဖော်ထုတ်ခြင်းနှင့် မျှဝေခြင်း (၃၀ မိနစ်)

- ၁။ သင်တန်းသားများကို မြေပြင်ပေါ်တွင် စက်ရိုင်းပုံစိုင်ခိုင်းပါ။ ပြင်ဆင်ထားသော ပုံများကို စက်ရိုင်းအလယ်တွင်ထားပါ။
- ၂။ သင်တန်းသားများအား မတူညီသောပုံများကိုကြည့်ရန် အချိန် ၅ မီနဲ့စီပေးပါ။ သူတို့အား လမ်းလျောက်ပြီး ပုံတစ်ခုချင်းစီကို နီးနိုးကပ်ကပ်ကြည့်ပေါ့။
- ၃။ ၅ မီနဲ့ပြီးလျင် သင်တန်းသားများကို မိမိအား ဆွဲဆောင်နိုင်ဆုံးသော ပုံအနားတွင် ထိုင်ခိုင်းပါ။
- ၄။ သင်တန်းသားတစ်ယောက်ထက်ပိုပြီး ပုံတစ်ပုံတွင် ထိုင်နေပါက အပ်စွဲခိုင်းပါ။ သင်တန်းသားတစ်ဦးတည်း ပုံတစ်ပုံကို ရွှေးချယ်ထားပါက အခြားသောတစ်ဦးတည်းဖြစ်နေသူနှင့် အပ်စွဲပုံပေးပါ။
- ၅။ အရပ်စုင်လေးများတွင် သင်တန်းသားများအား အောက်ပါမေးခွန်းများကို ဆွေးနွေးခိုင်းပါ...
- » ဘာကြောင့် ဤပုံသည် သင့်ကို ဆွဲဆောင်နေသလဲ။
  - » ဤပုံတွင် ဘာဖြစ်နေလဲ။ သင်ဒါကို ဘယ်လို့သရုပ်ဖော်သလဲ။
  - » သင်ပုံအား ကြည့်နေချိန်တွင် ဘာမေးခွန်းများ သင့်အတွေးထဲဝင်လာသလဲ။
  - » ထိုပုံသည် သင့်အား ဘယ်လို့ခံစားစေလဲ။
- ၆။ သင်တန်းသားအချို့ကို မေးခွန်းအနည်းငယ်မေးပြီး ဆွေးနွေးပါ။
- ၇။ ပုံပုံးကူညီသူနှင့် သင်တန်းသားများ၏ တာဝန်ယူမှု တာဝန်ခံမှုများကို ရှင်းပြခြင်းဖြင့် လေ့ကျင့်ခန်း ၂ ကို ပိတ်ပါ။
- » ပုံပုံးကူညီသူအနေနဲ့ ကျွန်ုပ်တို့သည် သင်တို့ကို ဘာတွေးရမည် ဘာလုပ်ရမည်ဆိုသည်ကို ပြောဖို့အတွက် မဟုတ်ပါ။ ကျွန်ုပ်တို့သည် မေးခွန်းများ မေးခြင်းနှင့် အကြောင်းအရာများ ပြောပြခြင်းဖြင့် မိမိ၏ ကိုယ်ပိုင် အတွေးအကြံ့ ဗဟိုသတ္တများကို ဆန်းစစ်ပေဖန်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီရန်ဖြစ်သည်။ ထိုကြောင့် မိမိ၏ အတွေးအခေါ်များကို မျှဝေရန် ဖိတ်ခေါ်သည် သို့သော တစ်ပါးသူ၏ အတွေးအခေါ်အမြင်များကို လေးစားရန်လိုက်ဖြောပါ။

## အမိကသင်ခန်းစာများ

- မေးခွန်းမေးခြင်းသည် ဖန်တီးနိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းကို ဖြစ်စေပြီး လေးလေးနက်နက် တွေးတောခြင်း၏ အမှတ်အသားတစ်ခုဖြစ်သည်။
- သင်တန်းသားများအား မေးခွန်းမေးရန်နှင့် ကိုယ်ပိုင်စိတ်ကူးထင်မြင်ချက်နှင့် အတွေးအခေါ်များအား ဖော်ပြပြီး မျှဝေရန် တွန်းအားပေးသည်။
- အစဉ်င်းတွင် အဆင်မပြောများ ခံစားရနိုင်သည်။ အထူးသဖြင့် မေးခွန်းမေးခြင်း သို့မဟုတ် သင်၏ အတွေးအမြင်များတကာရှုံးတွင် မျှဝေခြင်းအလေ့အထ သင့်မှာမရှိသေးလျင် ဖြစ်တတ်သည်။
- စိတ်ကူးများ၊ ထင်မြင်ချက်များနှင့် အတွေးအခေါ်များအား လွှတ်လပ်စွာ မျှဝေနိုင်ခြင်းသည် ယုံကြည်မှတည်ဆောက်ခြင်း နှင့် နားလည်မှုကို တိုးတက်စေသည်။

# လုပ်ငန်းစဉ် ၁၀၃ - ယုံကြည်မှန်င့် အစုအဖွဲ့ တည်ဆောက်ခြင်း



မေးခွန်းမေးခြင်းနှင့် ကိုယ်ရေးကိုယ်တာအကြောင်းများ ပြောဆိုကြရာတွင် လိုအပ်သည့် စွမ်းရည်အဆင့်ရှိရမည် သို့မဟုတ်လျှင် ထိအရာများနှင့် မရင်းနှီးသောသူများအတွက် အဆင်မပြုဖြစ်သွားစေတတ်သည်။ သင်တန်းသားများ ပွင့်လင်းပြီး ရုံးသားစွာပြောနိုင်ရန် အောက်ပါအကြံပြုထားသည့် ယုံကြည်မှန်င့် အစုအဖွဲ့တည်ဆောက်ခြင်း လုပ်ငန်းစဉ်တစ်ခုကိုရွှေ့ပါ။



ရည်ရွယ်ချက်များ

- » သင်တန်းသားများ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက်ခြင်းအား ကူညီရန်။
- » ဘုံလက္ခဏာများ တည်ဆောက်ရန်နှင့် ပွင့်လင်းစွာ ဆက်သွယ်နိုင်ရန်။
- » စာစဉ် ၃ ခုလုံးတွင် ပါဝင်မည့် ကိုယ်တိုင်တွေ၊ ကြံးစံစားခြင်းမှ သင်ယူခြင်းစနစ်ကို ပြသရန်။



အချိန် - (၆၀-၇၇) မီနဲ့



သင်ထောက်ကူပစ္စည်းများ - ရွှေးချယ်ထားသော လုပ်ငန်းစဉ်ပေါ်တွင် မူတည်သည်။

## ကြိုတင်ပြင်ဆင်ခြင်း

- » (စာမျက်နှာ ၁၂-၁၉) ရှိ ပုံစံးကူညီသူများအတွက် ကိုယ်ပေါ်တွင် အောက်ရှိ ကစားနည်းများဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်ပါ (သို့မဟုတ်) မိမိကိုယ်ပိုင်ကစားနည်းကို အသုံးပြုပါ။
- » မိမိသင်တန်းသား၏ လိုအပ်ချက်နှင့်လိုက်ပြီး အောက်ဖော်ပြပါလုပ်ငန်းစဉ် ၁ ခုမှ ၃ ခုလောက် ရွှေးချယ်ပါ (သို့မဟုတ်) ရရှိသည့်အချိန်၊ နေရာ၊ ထိတွေ့မှု၊ ကျား/မနှင့် အခြားသော လူမှုစံနှုန်းများနှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်သည်။
- » လိုအပ်သောပစ္စည်းများ စုဆောင်းပါ။
- » သင်ယူမှုပုံစံအားလုံးနှင့် ထိတွေ့နှုန်းရန် ကိုယ်ခန္ဓာလှပ်ရှားခြင်း၊ ကျယ်လောင်ခြင်း၊ တိတ်ဆိတ်ခြင်းနှင့် ပြန်လှန်သုံးသပ်ခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ပေးပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - ဆက်သွယ်ခြင်းနှင့် အစုအဖွဲ့တည်ဆောက်ခြင်း

- » အကြံပြုထားသည့် ကစားနည်းများ

- မျက်မမြင်စတုရန်း (Blind Square)
- ပူးပေါင်းပြီး ပုံစံခြင်း (Collaborative Drawing)
- ပေါ့ပါးသောဝင်ရှီး (Helium Hoop)
- သဲနှံ (Quicksand)
- တာလပတ်လှန်ခြင်း၊ အသက်ကယ်လှု (Tarp Flip/Life Raft)
- မီးရထား သို့မဟုတ် ခြောက် (Trains/Snakes)



**အေးနေးခြင်း** – ကစားနည်းတစ်ခုစီ ပြီးသွားပြီးနောက် သင်တန်းသားများအား အတွေ့အကြံများ ပြန်လည်စဉ်းစား စေရန် မေးခွန်းများမေးပါ။

- » သင့်ရဲ့ အတွေ့အကြံက ဘယ်လိုလဲ။ သင်ကစားရတာ ဘယ်လိုခံစားရလဲ။
- » သင်အောင်ခြင်ခဲ့လား။
- » ဘယ်နည်းလမ်းများ သင်တွေ့ခဲ့သနည်း။ ဘယ်အရာက အလုပ်ဖြစ်ခဲ့သလဲ။
- » နောက်တစ်ခါမတူအောင် သင်ဘာလုပ်မလဲ။
- » ခေါင်းဆောင်တစ်ယောက်ယောက်များ ပေါ်ထွက်လာသလား။ အကူအညီဖြစ်စေတဲ့ မည်သည့်အရာ သူတို့လုပ်ခဲ့လဲ။
- » ယခုလုပ်ငန်းစဉ်က ကျွန်ုပ်တို့ကို ပူပေါင်းဆောင်ရွက်မှုအကြောင်း၊ ဆက်သွယ်မှုအကြောင်း၊ ယုံကြည်မှု အကြောင်း၊ ဘာတွေ သင်ပြုသွားသလဲ။
- » ကျွန်ုပ်တို့ ယခုကစားနည်းမှ လေ့လာခဲ့တာတွေကို နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးချမလဲ။

ဤလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ သင်တန်းသားများအကြား ယုံကြည်မှုတည်ဆောက်ပေးရန်၊ အပ်စုမှ အစုအစွဲတစ်ခုဖြစ်သို့ ကူညီပေးရန်ဖြစ်သည်။ တစ်ဦးတစ်ယောက်စီ၏ အတွေ့အကြံများကို အခြေခံပြီး လုပ်ငန်းစဉ်မှ ကြော်တွေ့ခဲ့သည့်များကို မှတ်သားအေးနေးနေးသည့်အပိုင်းတွင် အဓိကသင်ခန်းစာများ အနည်းငယ် လွှဲချော်သွားနိုင်သည် သို့သော် ယုံကြည်မှုသည် ပွင့်လင်းစွာ ဆက်သွယ်နိုင်ရန်အတွက် ရွှေ့ပြီးဖြစ်ကြောင်း ဖော်ပြုပါ။

## အဓိကသင်ခန်းစာများ

- လူများသည် အစကတည်းက တစ်ပါးသူကို မယုံခြင်း၊ မသေချာခြင်းနှင့် မိမိကိုယ်ကို ကာကွယ်တတ်ခြင်းများ ကိန်းအောင်းနေသည်။
- အတူတက္က မပူးပေါင်းမီ လူများသည် ယုံကြည်မှုတည်ဆောက်ဖို့လိုသည်။
- ယုံကြည်မှု၊ ဆက်သွယ်မှုနှင့် နားလည်မှုများ တည်ဆောက်နိုင်ရန် နည်းလမ်းများစာနှင့် မိမိတို့လုပ်နိုင်သည်။
- မိမိတို့တွင် ဘုံတူညီချက်များ ရှိသည်ကို နားလည်လာလျှင် အတားအဆီးအမျိုးမျိုးကို ရင်ဆိုင်နိုင်ပြီး အတူတက္က ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာနိုင်သည်။
- ငှုံးအရာများသည် မိမိတို့အတူတက္က တစ်ကိုယ်ကောင်းမဆန်ဘဲ လုပ်ဆောင်မည်ဟု ဆုံးဖြတ်ချက်ချမှတ်မှ ဖြစ်နိုင်မည်။

## လေ့ကျင့်ခန်း J - လုပ်ငန်းစဉ်နိဂုံး (ရွှေ့ချယ်နိုင်)

### နည်းလမ်း(က) - မိမိကိုယ်ကို စာရေးခြင်း

အရေးအဖတ်မခက်ခဲသော သင်တန်းသားတစ်ယောက်ချင်းစီကို အချိန်နှင့်နေရာပေးပြီး စာရေးသားခိုင်းပါ။ စာရွက်နှင့် စာအိတ်ပေးပါ ထို့နောက် မိမိကိုယ်ကိုစာရေးခြင်း (သို့) တစ်စုံတစ်ယောက်အတွက် ချုံရစ်စာရေးသားခိုင်းပါ။

- » မိမိကိုယ်ကို စာရေးသားခြင်းသည် မိမိ၏အနာဂတ်ကို ရေးခြင်းဖြစ်သည် ထိုအရာသည် မိမိ၏ပန်းတိုင်ကို ဆင်ခြင်သုံးသပ်နိုင်ရန် အားပေးသည်။ စာရေးသားပြီးလျှင် လက်မှတ်ထိုးပြီး ပုံပိုးကူညီသူများကိုပေးပါ။ သင်တန်းနောက်ဆုံးနေ့တွင် ထိုစာကို နောက်တွင်ချိတ်ဆွဲထားပါ။
- » ချုံရစ်စာသည် ရှင့်ကျက်သည့် သင်တန်းသားများအတွက် ပို့သင့်လျော်သည် ငှုံးတို့ကို ငှုံးတို့ချုံစေသောသူတစ်ယောက်ထံ မှန်းဆပြီးရေးခိုင်းပါ။ စာထဲတွင် ငှုံးတို့ ထိုသူအတွက် ဖြစ်စေချင်သည့်အရာများ ချုံရစ်ထားခဲ့မည်အရာများ ရေးသားခိုင်းပါ ထို့နောက် စာရွက်ကိုသိမ်းပါ ပြီးနောက် သင်တန်းနောက်ဆုံးနေ့တွင် ပြန်ပေးပါ။

## နည်းလမ်း(ခ)

စက်ရိုင်းပုံစံပြုလုပ်ပြီး အချင်းချင်းလက်ကို ဆုပ်ကိုင်ထားပါ။ တစ်၊ နှစ်၊ သုံးရေတွက်ပြီးသည်နှင့် တစ်ပြိုင်နှက် အထဲ (သို့) အပြင် ကို မြို့ချလိုက်ပါ။ ဖြည်းဖြည်းခြင်းလုပ်လျှင် အဂိုင်းသည် အလုပ်ဖြစ်သည်။ ထို့နောက် ယခုလက်စွဲအားလုံးတွင် အစုအစွမ်းလိုက် လုပ်ဆောင်ရမည်ဟု ရှင်းပြပါ။ တစ်ညိုးတစ်ယောက်ချင်းစီ၏ အောင်မြင်မှုသည် အများအပေါ်တွင် များစွာမြှိုက်ည်နှင့် တစ်ညိုးကိုတစ်ညိုး လေးစားမှုရှိရန် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သော လမ်းညွှန်မှုများ လိုက်နာရန် လေးခွန်းများ မေးရန်နှင့် ကူညီပေးရန် အားပေးပါ။

# လုပ်ငန်းစဉ် ၁၀၄ – အနုပညာဖြင့် စကားပြော ပုံဖော်ပါ

 အဖွဲ့လိုက်အနုပညာ လုပ်ငန်းစဉ်များသည် စည်းလုံးခြင်းနှင့် တူညီသော ပန်းတိုင်များချမှတ်ရန် အားကြီးသော အစိတ်အပိုင်းဖြစ်သည်။ ယခုအဖွဲ့လိုက် လုပ်ငန်းစဉ်သည် သင်တန်းသားများ၏ တူညီသော အနာဂတ်အတွက် ပန်းတိုင်များကို ဖော်ပြနိုင်းသည်။

## ရည်ရွယ်ချက်များ

- » အနာဂတ်အတွက် တူညီသောတန်ဖိုးများနှင့် ပန်းတိုင်များ ရှာဖွေရန်။
- » သင်တန်းသားများအား ဖန်တီးနိုင်မှုနှင့် ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုမှုကို အားပေးရန်။
- » စိတ်အပန်းဖြေနိုင်ရန်နှင့် ပြန်လှန်သုံးသပ်နိုင်သော အခွင့်အရေးပေးရန်။

## အချိန် - ၇၅ မိနစ်

 သင်ထောက်ကူပစ္စည်းများ - စူးဆူးကြောင်းစာရင်း၊ မာကာဘောပင်၊ ဖယောင်းရောင်စုံခဲတံ့၊ ရုံးရုံးရောင်စုံခဲတံ့၊ တိပ်နှင့် ကတ်ကြေး။

## ကြိုတင်ပြင်ဆင်ခြင်း

- » သင်တန်းသားများ၏ လုံအပ်ချက်နှင့် ရရှိနိုင်သည့် အရင်းအမြစ်ပေါ်မှုတည်ပြီး အောက်ဖော်ပြပါ အနုပညာပရောဂျက်များကို ကြည့်ပါ။
- » လုံအပ်သည့်ပစ္စည်းများ စုံဆောင်းပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - အုပ်စုလိုက် အနုပညာပရောဂျက် (၆၀ မိနစ်)

- ၁။ ယခုသင်တန်းကို တက်ရောက်သူများသည် မတူညီသော အကြောင်းပြချက်များကိုယ်စိုက်ပြု၍ မတူညီသော သင်ယူချင်သည့်အရာများရှိကြောင်း သို့သော် အားလုံးတွင် တူညီသောအရာတစ်ခုရှိကြောင်း ရှင်းပြပါ။ ဤလုပ်ငန်းစဉ် တွင် ပါဝင်ခြင်းဖြင့် မိမိ၏ ရပ်စွာကို ပိုမိုကောင်းမွန်အောင် လုပ်ပေးခြင်းဖြစ်သည်။
- ၂။ မည်ကဲသူ့သော လူမှုအသိုင်းအစိုင်းပျိုး ငှုံးတို့ လိုချင်သည်ကိုမေးပါ။ ငှုံးတို့၏ ပျိုးဆက်သစ်များကို မည်သူ့သော လူမှုအသိုင်းအစိုင်းပျိုး ချုံရစ်ထားချင်သနည်း။
- ၃။ သင်တန်းသားများကို အောက်တွင်ဖော်ပြထားသော ‘မိမိတို့ လိုချင်သည့်အနာဂတ်’ ဆိုသည့် အနုပညာပန်းချိကို ပြုလုပ်ရန် စိတ်ခေါ်ပါ။

### နည်းလမ်း(၁) - အုပ်စုလိုက်ပုံချွဲခြင်း

အုပ်စုလိုက်များနှင့် လုပ်ရလျှင် စာရွက်တစ်ခုကိုပေးပါ ထိုနောက် အဖွဲ့လိုက် ‘မိမိတို့ လိုချင်သည့်အနာဂတ်’ ပုံကို ဖန်တီးခိုင်းပါ။

ရောင်စုမိတ္ထူးများလုပ်ပြီး ငှါးတို့ကို လက်ဆောင်အဖြစ်ပေးပါ။ ခန္ဓာကိုယ်ပုံကြမ်းဆွဲပြီး ထိုပုံကြမ်းထဲတွင် ပုံဆွဲပါ။ ယခုဖန်တီးမှု တွင် သင်တန်းသားများ အချင်းချင်းကြား၏ အနေးကဏ္ဍကို ဆွေးနွေးပါ။

## နည်းလမ်း(ခ) - အဖွဲ့လိုက် မန်ဒလာဖန်တီးခြင်း<sup>3</sup>

မန်ဒလာအမှတ်အသားဆိုသည်မှာ ဟိန္ဒာနိုင် ဗုဒ္ဓဘာသာတို့တွင် အားလုံးပါဝင်ခြင်း (စကြဝွာ) ကို ကိုယ်စားပြုသော စက်ပိုင်းပုံစံ အနုပညာလက်ရာတစ်ခုဖြစ်သည်။ မန်ဒလာကို အပ်စုလိုက်ဆွဲခြင်းသည် အကြောင်းအရာတစ်ခုပေါ်တွင် ဆွေးနွေးလာနိုင်စေရန် နှင့် အနာဂတ်အတွက်အမြင်များ မျှဝေလာနိုင်စေရန် နည်းလမ်းကောင်းတစ်ခုပေါ်ဖြစ်သည်။

- » စကြဝွာကြီးစာရွက်လေးခုကို စာရွက်ကြီးကြီး တစ်ခုတည်းဖြစ်စေရန်ကပ်ပါ။
- » ခဲတံနှင့် ကြီးကို အသုံးပြု၍ စာရွက်၏ အစွမ်းနားထိ ရနိုင်သမျှဖြင့် စက်ပိုင်းအကြီးကြီးဆွဲပါ။ ပြီးနောက် အလယ်တည့်တည့် ပဟိုတွင် ဒုတိယစက်ပိုင်းကိုဆွဲပါ။ ငှါးသည် သင်တို့၏ မန်ဒလာဖြစ်သည်။
- » စက်ပိုင်းကြီးကို အဆျယ်အစားတူညီသော စောက်သွားပုံစံလေးများဖြစ်အောင် ပိုင်းလိုက်ပါ။ စောက်သွားပုံစံလေးများကို အပ်စုရှိသလောက်ဆွဲပါ။ စောက်သွားပုံစံတစ်ခုစိတ်၏ နောက်ကျောစာမျက်နှာတွင် နံပါတ်များကို အစဉ်အတိုင်းတပ်ပါ။
- » ပုံစံလေးများကို ပိုင်းဖြတ်လိုက်ပါ။ စောက်သွားပုံစံ အပြောက်အမြားရပြီး အလယ်စက်ပိုင်းပုံရပါက ရပ်နိုင်ပါသည်။
- » အပ်စုအားလုံးကို ‘မိမိတို့ လိုချင်သည့်အနာဂတ်’ အကြောင်းအရာကို မိတ်ဆက်ပါ။ စောက်သွားပုံစံလေးတစ်ခုစိတ်ကို အပ်စုတစ်စုံပေးပါ။
- » အပ်စုအားလုံးကို ဆွေးနွေးရန်နှင့် သူတို့၏ အတွေးအခေါ်များကို ဖော်ထုတ်နိုင်ရန် အချိန်ပေးပါ။ အဖွဲ့အားလုံးကို ပြီးပါက သူတို့၏ အပိုင်းတစ်ခုစိတ်သည် အလယ်ပဟိုစက်ပိုင်းသေးနှင့် ချိတ်ဆက်မည် မချိတ်ဆက်မည်ကို သူတို့အား ရွှေးချယ်ခွင့်ပြုပါ။
- » နောက်ဆုံးတွင် ဖန်တီးထားသည့် အနုပညာလက်ရာကို စနစ်တကျ ပြန်လည်စစ်သုံး၍ အပ်စုအားလုံးကို ပြလိုက်ပါ။

## ဆွေးနွေးခြင်းနှင့် အမိကသင်ခန်းစာများ

- တစ်စုံတစ်ဦးကို အဖွဲ့လိုက်စားပုံကို ရှင်းပြရန် ဖိတ်ဆော်ပါ။
- ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ လူမှုပြောင်းလဲရေးတို့ပြုလုပ်ရန် အနာဂတ်ပန်းတိုင်ကို ရှုမြင်ခြင်း လိုအပ်သည်ကို ရှင်းပြပါ။ ငှါးတွင် ဖန်တီးနိုင်မှုသည် အရေးကြီးသည်။ ယခု အပ်စုလိုက် ဖန်တီးထားသောပုံသည် ရှေ့ဆက်ရမည့် အနာဂတ်ကို ပုံဖော်ခြင်းဖြစ်သည်။

## လေ့ကျင့်ခန်း J - နေ့စဉ်အကြံပြုချက် (၁၅ မိနစ်)

သုံးသပ်အကဲဖြတ်ခြင်းသည် သင်ယူမှုတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ သင်တန်းသားများထံမှ ပုံပိုးကူညီသူများကို တန်ဖိုးဖြတ်သည့် အခွင့်အလမ်းဖန်တီးပေးခြင်းသည် နောင်သင်တန်းများတွင် ပိုပြီးကောင်းမွန်မည်ဖြစ်သည်။ နေ့စဉ်သုံးသပ် အကဲဖြတ်ခြင်း အစီအစဉ်ကို သင်တန်းသားများအတွင်း ဖန်တီးပေးပါ။ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများဖြင့် ပြုလုပ်ပါ။ ငှါးတို့ ရှိသားစွာမျှဝေနိုင်သည့် တစ်စုံတစ်ရာကို စီစဉ်ပါ။

## ဥပမာ

စကြဝွာကြီးတစ်ခုကို နှစ်ပိုင်းပိုင်းပါ တစ်ပိုင်းတွင်အပေါင်း (+) လက္ခဏာကိုရေးပါ ကျန်တစ်ပိုင်းတွင် ကြိုးကြိုး သံချို့တွင် ပြောင်းလဲမှုကို ကိုယ်စားပြုသော ဒေတာလက္ခဏာကိုရေးပါ။ ပြီးနောက် ကပ်ခွာစာရွက်များပေါ်ပြီး ကောင်းသည့်လုပ်ဆောင်ချက် များကို အပေါင်းလက္ခဏာတွင်ကပ်ပြီး လိုအပ်သည့်ဟုထင်သည့် လုပ်ဆောင်ချက်များကို အခြားတစ်ဖက်လက္ခဏာတွင် ကပ်ခိုင်းပါ။

<sup>3</sup> Adapted from: Slachmuidler, L. (2018). *The Common Ground Approach | Three day training resources Guide for Facilitators, 1st ed.* Washington DC: Search for Common Ground.

# လုပ်ငန်းစဉ် ၁၂ - ငါဘယ်သူလ



မိမိကိုယ်ကို သိနားလည်ခြင်းဆိုသည်မှာ မရှိမဖြစ် လိုအပ်သော ခေါင်းဆောင်မှုစွမ်းရည်ဖြစ်သည်။ မိမိကိုယ်ကို သိနားလည်သောလူများသည် သူတို့၏ ဘဝဘုင် ကြံးလာရသော အခက်အခဲများကို ပို၍ ကျော်လွှားနိုင်စွမ်း ရှိကြ သည်။ ထို့ကြောင့် တဗြားသူများကိုလည်း သူတို့ကဲ့သို့ လုပ်ဆောင်ရန် ဦးဆောင်နိုင်စွမ်းရှိကြသည်။ ဤလုပ်ငန်းစဉ် ဘုင် သင်တန်းသားများသည် 'ငါဘယ်သူလ' နှင့် သူတို့၏ မည်သည့် သရုပ်လက္ခဏာများသည် သူတို့အတွက် အရေးကြီးဆုံး ဖြစ်သည်နည်းဆိုသည့် မေးခွန်းများကို ပြန်လှန်သုံးသပ်ရမည်။



## ရည်ရွယ်ချက်များ

- » သရုပ်လက္ခဏာ၏ အဓိကယူဆချက်များကို မိတ်ဆက်ပေးရန်။
- » ကျွန်ုပ်တို့ကိုယ်ပိုင် သရုပ်လက္ခဏာများ၏ ရူထောင့်အချို့မျိုးကို ဖော်ထုတ်ရန်။
- » သရုပ်လက္ခဏာသည် ဘုရားရပ်တည်မှုတည်ဆောက်ရန် အခွင့်အရေးဖြစ်သည်ကို နားလည်ရန်။



အချိန် - ၇၅ မိနစ်



သင်ထောက်ကူပစ္စည်းများ - A4 စာရွက်၊ မာကာဘောပင်၊ သရုပ်လက္ခဏာ ကတ်ပြားအစုံများ၊ တိပ်။

## ကြိုတင်ပြင်ဆင်ခြင်း

- » လေ့ကျင့်ခန်း (၁) အောက်ရှိ ရွှေးချယ်စရာ စာရင်းကိုကြည့်ပါ၊ တစ်ခုကိုရွေးပါ။
- » နည်းလမ်း က - ကျော်ပိုးဆီတ်ထဲသို့ တစ်ကိုယ်ရေပစ္စည်းများ ထည့်ထားပါ။ ဥပမာ - မှတ်ပုံတင်က်၊ လိပ်စာက်၊ စာအုပ်များ၊ မိသားစုံ ပာတ်ပုံများ၊ လက်ဝတ်ရတနာများ၊ ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများ စသဖြင့်။
- » နည်းလမ်း ခ - သရုပ်လက္ခဏာ အချို့ကိုရေးပါ (မိန်းမ၊ ယောက်ဗျား၊ အိမ်ထောင်ရှု/မရှု၊ အမော်အဖော်၊ စွန်းစားသူး၊ ခရီးသွား၊ ရိုးရာဘောလုံးသမား စသည်ဖြင့်)။ အချို့သည် သင့် (ပုံပိုးကူညီသူ) အတွက် မှန်ကန်ပြီး အချို့မှာ မမှန်ကန်ပါ။ ကပ်ခွာ စာရွက်များ စာရွက် သို့မဟုတ် စာရွက်အပိုင်းအစပေါ်ဘုင် သရုပ်လက္ခဏာတစ်ခုချင်းစီကို ချေရေးပါ။ လေ့ကျင့်ခန်း (၁) အတွက် သင်လိုအပ်သလောက်အစုံများကို ဖန်တီးပါ။ တစ်စုံချင်းစီကို ဘောပင်အရောင်တစ်မျိုးစီဖြင့်သော်လည်းကောင်း၊ စာရွက်အရောင် တစ်မျိုးစီဖြင့်သော်လည်းကောင်းရေးပါ။
- » အရင်းအမြှစ်စာရွက်ကို ပြန်လည်ကြည့်ပြီး သင်၏ သင်တန်းသားများဖြင့် ကိုက်ညီသော သရုပ်လက္ခဏာ ၁၀ ခုကို ရွှေးချယ်ပါ။ ရွှေးချယ်ရာဘုင် အစိုင်း၌ ထင်ရှားမြင်သာသည့် သရုပ်လက္ခဏာများကိုရွေးပြီး နောက်ပိုင်းတွင် ငပ်လျိုးနေ သော သရုပ်လက္ခဏာများကိုရွေးပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - သရုပ်လက္ခဏာကို အဓိပ္ပာယ်သတ်မှတ်ခြင်း (၁၅မိနစ်)

#### နည်းလမ်း(၁) - လက်ခွဲအီတီ

- ၁။ နိုးကြေားစေသော လေ့ကျင့်ခန်းတစ်ခုကို ဦးဆောင်ပြီး သင်တန်းသားများကို ကြမ်းပြင်ပေါ်၍ စိုင်းထိုင်ရန် ဖိတ်ခေါ်ပါ။

- J|| တစ်ခါတစ်ရုံ တြေားသူများ၏ အိတ်ထဲတွင်ရှိသောအရာများကို ကြည့်ခြင်းဖြင့် သူတို့အကြောင်းကို သိနိုင်ကြောင်းရှင်းပြပါ။ စက်ဂိုင်း၏ အလယ်တွင် ပြင်ဆင်လာသော အိတ်ကိုချုပြီး သင်တန်းသားများအား အိတ်အတွင်းရှိ ပစ္စည်းများကို ကြည့်ခြင်းဖြင့် သင့်အကြောင်း မည်သို့ လေ့လာမိသည်ကို စဉ်းစားခိုင်းပါ။ (သင်မည်သည့် နိုင်ငံသားဖြစ်ကြောင်း၊ သင်၏ အသက်၊ ကျား/မ၊ စိတ်ဝင်စားမှု၊ သင်၏ ကျမ်းကျင်မှု၊ သင့်မိသားစု၊ စသဖြင့်)
- ၃။ ဆွေးနွေးရန်အချိန်ပေးပါ။ ဆွေးနွေးထားသည်များကို ပြန်လည်ပြောပြရန် တစ်ယောက်ယောက်အား ဖိတ်ခေါ်ပါ။
- ၄။ သူတို့ အနှစ်ချုပ်များကို အတည်ပြုပါ။ ကျွန်ုပ်တို့အားလုံးသည် မိမိကိုယ်ကို မိမိအောင် အရ သတ်မှတ်ထားသော သရုပ်လက္ခဏာ (ဥပမာ - လိုင်၊ အရပ်အနိမ့်အမြင့်၊ အသက်) နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ တည်ဆောက်ထားသည့် သရုပ်လက္ခဏာများ (ဥပမာ - ကျွန်ုပ်တို့၏ ဆက်နွယ်မှုများ၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေးယဉ်ကြည်ချက်) အားဖြင့် သတ်မှတ်ကြသည်ကို ရှင်းပြပါ။ သင်တန်းသားများအား သူတို့၏ သရုပ်လက္ခဏာများမှ မည်သည့်အမျိုးအစားများသည် မည်သို့သော သရုပ်လက္ခဏာအမျိုးအစားများ ဖြစ်သည်ကို မေးကြည့်ခြင်းဖြင့် သူတို့၏ နားလည်မှုကို စစ်ဆေးပါ။

### နည်းလမ်း(ခ) - ကပ်ခွာစာရွက်များ:

- ၁။ (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကူညီသူများအတွက် ကိရိယာများအောက်ရှိ အုပ်စွဲနည်း လုပ်ငန်းစဉ်များထဲမှ တစ်ခုကို သုံး၍ သင်တန်းသား ၃-၅ ယောက်ပါသော အဖွဲ့များဖွံ့ဖြိုးပါ။
- J|| အုပ်စွဲတစ်စွဲကို သရုပ်လက္ခဏာအစုံများကိုပေးပါ။ ဤအစုံများသည် သင့်အတွက် (ပုံပိုးကူညီသူအတွက်) မှန်၊ မမှန်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ရှင်းပြပါ။ အုပ်စွဲများကို ဆွေးနွေးရန်အချိန်ပေးပါ။
- ၂။ အုပ်စွဲတစ်စွဲချင်းစီ သင်၏သရုပ်လက္ခဏာများကို သူတို့ထင်သည့်အတိုင်း သတ်မှတ်မည်။ ဟာသသဘောဖြင့် သင်တန်းသားအချို့ကို ဖိတ်ခေါ်၍ သင်၏ ခန္ဓာကိုယ်ပေါ်တွင် သတ်မှတ်ထားသော သရုပ်လက္ခဏာများကို ကပ်ခိုင်းပါ။
- ၃။ ပေးထားသည့် အစုံများအားလုံးကို (ထပ်ခြင်းမရှိဘဲ) အသုံးချုပြီးပါက တစ်ခုချင်းစီကို ဖယ်၍ မှန်သောအချက်များ အတွက် အမှတ်များပေးပါ။
- ၄။ အနိုင်ရသည့်အဖွဲ့ကို ချိုးမြောက်ပြီး ကျွန်ုပ်တို့အားလုံးသည် မိမိကိုယ်ကို မိမိအောင် အရ သတ်မှတ်ထားသော သရုပ်လက္ခဏာ (ဥပမာ - လိုင်၊ အရပ်အနိမ့်အမြင့်၊ အသက်) နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ တည်ဆောက်ထားသည့် သရုပ်လက္ခဏာများ (ဥပမာ - ဆက်နွယ်မှုများ၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေးယဉ်ကြည်ချက်) အားဖြင့် သတ်မှတ်ကြသည်ကို ရှင်းပြပါ။ သင်တန်းသားများအား သူတို့၏ သရုပ်လက္ခဏာများမှ မည်သည့်အမျိုးအစားများသည် မည်သို့သော သရုပ်လက္ခဏာအမျိုးအစားများ ဖြစ်သည်ကို မေးကြည့်ခြင်းဖြင့် သူတို့၏ နားလည်မှုကို စစ်ဆေးပါ။

### လေ့ကျင့်ခန်း J - အထဲဝင်၊ အပြင်ထွက် (၁၅ မြို့နယ်)<sup>4</sup>

- ၁။ သင်တန်းသားများကို မတ်တပ်ရပ်၍ စက်ဂိုင်းပုံလုပ်ခိုင်းပြီး နောက်ထပ်လုပ်ငန်းစဉ်မှာ နှုတ်ဆိတ်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှင်းပြပါ။
- J|| သင်က စာကြောင်းများကို ဖတ်ပြုမည်ဖြစ်ပြီး စာကြောင်းနှင့် ကိုက်ညီမှုရှိသော မည်သူမဆို စက်ဂိုင်းအတွင်းသို့ ခြေတစ်လှမ်းတိုးပါ။ ပြီးနောက် ပြန်ဆုတ်ပါ။ နားလည်စေရန် နမူနာအနည်းငယ်လုပ်ပြပါ။
- ၂။ ပေးထားသော စာကြောင်းများကို တစ်ကြောင်းချင်းစီ ရှင်းလင်းတည်းပြုမှုများကို လေသံဖြင့်ဖတ်ပါ။ တစ်ကြောင်းဖတ်ပြီး တိုင်းလူတိုင်းစက်ဂိုင်းအလယ်၌ ခြေတစ်လှမ်းတိုးရပ်ပြီး နောက်သို့ ပြန်ဆုတ်နိုင်ရန် အချိန်လုံလောက်စွာပေးပါ။
- ၃။ အခြေအနေနှင့် အချိန်ပေါ်မှတည်၍ ပေးထားသော စာကြောင်းများကို ပြောင်းလဲနိုင်သည်။ သို့မဟုတ် စာကြောင်းများ ထပ်တိုးနိုင်သည်။ ထင်သာမြေင်သူရှိသော သရုပ်လက္ခဏာကို ဖော်ပြသော စာကြောင်းများကို ဦးစွာဖတ်ပြီး တဖြည်းဖြည်း မဖော်နိုင်သော ဂုဏ်လျှိုးနေသည့် သရုပ်လက္ခဏာပြ စာကြောင်းများကို ဖတ်သွားပါ။

<sup>4</sup> Developed by the Search for Common Ground, Myanmar National Social Cohesion facilitation team (2017-2018)

- ၅။ ဤလပ်ငန်းစဉ်မှ ဘာကို သင်ယူလိုက်ရသနည်းဟု မေးခြင်းဖြင့် ဝိတ်သမ်းပါ။ လိုအပ်ပါက နက်ရှိုင်းစွာ ပြန်လည် ဆင်ခြင်နိုင်ရန် အောက်ပါမေးခွန်းများကို မေးခြင်းဖြင့် တွန်းအားပေးပါ။
- » လုပ်ငန်းစဉ်အတွင်း တစ်စုံတစ်ရာ အံ့အားသင့်စွဲပါသလား။
  - » သင်၏အတန်းဖော်များကို မြှင့်သည့်ပုံစံ ပြောင်းလဲသွားခဲ့ပါသလား။
  - » စက်ရိုင်းအတွင်းတွင် အတူတူရပ်မိသောအခါများ၌ ကျွန်ုံးများအပေါ် ထားရှုံးရှိသော သင်၏ ခံစားချက်များ ပြောင်းလဲသွားခဲ့ပါသလား။
  - » သင်က စက်ရိုင်းအတွင်း ရပ်မနေရသောအခါများတွင် မည်သို့ ခံစားခဲ့ရပါသနည်း။
  - » တစ်စုံတစ်ယောက်တွင် ဖုံးကွယ်ထားလိုသော သရုပ်လက္ခဏာများ ရှိပါသလား။ ဘာကြောင့် ကျွန်ုပ်တို့သည် တချို့သော သရုပ်လက္ခဏာများကို တွေ့ရှုပါသလား။

## လွှဲကျင့်ခန်း ၃ - သရုပ်လက္ခဏာပန်း (၄၅ မီနတ်)

- ၁။ နောက်ထပ်လပ်ငန်းစဉ်မှာ သင်တန်းသားများအတွက် ပို၍နက်ရှိုင်းပြီး သီးသန်ဖြစ်တည်သော သရုပ်လက္ခဏာများကို ပြန်လှန်သုံးသပ်ခွင့်ရမည်ဖြစ်ကြောင်း ရှင်းပြပါ။
- ၂။ သင်တန်းသားများကို A4 စာရွက် ၂ ချက်စီဝေပါ။ ပထမစာရွက်တွင် ပွင့်ချပ် ၄ ချက်ဖြင့် ကြီးသောပန်းပွင့်တစ်ပွင့်ပုံကို ဆွဲပေါ့။ ပွင့်ချပ်တစ်ခုစီတွင် စာရေးထည့်နိုင်ရန် ပန်းပွင့်သည် စာရွက်အပြည့်ရှိသင့်သည်။
- ၃။ သင်တန်းသားများကို 'cါဘယ်သူလ' ကိုအသုပ်လက္ခဏာများသည် ဘာဖြစ်သနည်းဆိုသည့် မေးခွန်းကို ပြန်လှန်သုံးသပ်နိုင်ရန် မိနစ်အနည်းငယ်ဖြင့်ပြုပါ။
- ၄။ ပြန်လှန်သုံးသပ်ပြီးနောက် သူတို့၏ အရေးကြီးဆုံးသော သရုပ်လက္ခဏာ ကို ပန်းပွင့်၏ အလယ်ဝတ်ဆံတွင် ချေရေးပြီး တွေ့ရှုပါသောက်ထပ်အရာများကို ကျွန်ုပ်ပွင့်ချပ် ၄ ချက်တွင်ထည့်ပါ။ သရုပ်လက္ခဏာတစ်ခုစီကို ဖော်ပြရန် ရုံးရှင်းသောပုံ သို့မဟုတ် စကားလုံးတစ်လုံးတည်းသာ အသုံးပြုပါ။ လမ်းညွှန်ချက်များကို ရှင်းလင်းစေရန် သင်၏ကိုယ်ပိုင်ပန်းပွင့်ပုံကို ပြင်ဆင်ထားပြီး သင်တန်းသားများအားပြပါ။ ပန်းပွင့်ဆွဲရန် ၅ မိနစ်ထပ်ပို၍ အချိန်မပေးပါနှင့်။
- ၅။ သင်တန်းသားများ အားလုံးပြီးပါက ဘေးချင်းကပ်ထိုင်နေသူနှင့် နှစ်ယောက် တစ်တွဲ တွဲရန်ပြောပါ။ သင်တန်းသားကိုယ်စီကို ဒုတိယစာရွက်ကိုသုံး၍ ပွင့်ချပ် ၄ ချက်ပါသော ပန်းပွင့်ပုံဆွဲပေါ့။ မိမိ၏အတွဲကို စကားလုံးဝမပြောဘဲ သူအတွက် ပန်းပွင့်ကို ဖြည့်ပေးပါ။
- ၆။ သင်တန်းသားများ သူတို့၏ ကိုယ်ပိုင်ပန်းပွင့်များနှင့် တွဲဖက်ကျွေးဇူး ပန်းပွင့်ပုံများကို ဆွဲပြီးနောက် အခန်းထဲတွင် သူတို့၏ ကိုယ်ပိုင်ပန်းပွင့်များကို အများဘက်သုံးမှုပြီး တိတ်ဆိတ်စွာ လှမ်းလျှောက်ပေါ့။ လျှောက်နေစဉ် တွေ့ရှုပါသောများ၏ ပန်းပွင့်များကိုရပ်၍ ဖတ်ကြည့်ပြီး သုံးသပ်ပါ။
- ၇။ သင်တန်းသားများအား တွဲဖက်ကျထားသူများနှင့် အတူတူထိုင်စွဲပြီး သူတို့၏ ကိုယ်ပိုင်ပန်းပွင့်အချင်းချင်းကို ဖလှယ်ခိုင်းပါ။ မည်သည့်အရာများ တူညီသည် မတူညီသည်ကို သတိထားပေါ့။ မိနစ်အနည်းငယ် ဆွဲးနွေးစေပြီးနောက် သူတို့၏ တွဲဖက်အတွက် ဆွဲပေးထားသော ပန်းပွင့်များကို အပြန်အလှန်ပေးခိုင်းပါ။




Illustration: Matthew Gibbons



အောက်ပါမေးခွန်းများ မေးခြင်းဖြင့် လုပ်ငန်းစဉ်ကို ပြန်လည်ဆွေးနွေးစေပါ။

- » သင်၏ပန်းပွဲတွင် မည်သည့်အရာထည့်ရမည်ကို ဆုံးဖြတ်ရန် လွယ်ကူပါသလား။
- » မည်သည့် သရုပ်လက္ခဏာများ ထည့်မည်ကို သင်မည်သို့ ဆုံးဖြတ်ပါသလဲ။
- » ပိမိကိုယ်ကို သတ်မှတ်ထားချက်နှင့် သူတစ်ပါးက ပိမိအား သတ်မှတ်ထားချက်များ တူသည်ဟု သင်ထင်ပါသလား။
- » သင်၏ဘေးနားရှိသူက သင့်အတွက် ဆဲပေးထားသော ပန်းပွဲကို မြင်သောအခါ မည်သို့ ခံစားရသနည်း။
- » ကျွန်ုပ်တို့၏ သရုပ်လက္ခဏာများကို ကျွန်ုပ်တို့ ရွေးချယ်ထားပါသလား သို့မဟုတ် ထိအရာများနှင့်အတူ ကျွန်ုပ်တို့ မွေးဖားခဲ့ပါသလား။
- » သင့်ပန်းပွဲတွင်ပါသော မည်သည့်အရာများက သင်မွေးကတည်းကပင် ပါလာခဲ့သောအရာများ ဖြစ်သနည်း။ မည်သည့်တို့က သင်ရွေးချယ်ထားသောအရာများ ဖြစ်သနည်း။
- » ကျွန်ုပ်တို့ သရုပ်လက္ခဏာများသည် တသမတ်တည်း ဖြစ်တည်းနေပါသလား သို့မဟုတ် ဆင့်ကဲ ပြောင်းလဲနေပါသလား။
- » တစ်စုံတစ်ယောက်က သင့်အပေါ်ထားသော အမြင်သဘောထားကြောင့် ဝေဖန်ခြင်းကို ခံစားခဲ့ရဖူးပါသလား။ ဥပမာ – မင်းက မိန်းကလေး၊ ကျယ်လောင်ရိုင်းစိုင်းတာတွေ မလုပ်နဲ့။
- » ကျွန်ုပ်တို့သည် ပဋိပက္ခဖြစ်ချိန်တွင် တြေားသူများကို ဌားနားစွာ မြင်မိပါသလား။ ဤသို့ မြင်မိခြင်းသည် အဘယ်ကြောင့် အရေးကြီးပါသနည်း။
- » ပထမဆုံးတွေ့သည့်အချိန်တွင် မိမိနှင့် မတူညီဟု ယူဆသောသူများနှင့် မိမိကြား ဘုံတူညီမှုများကို မည်သို့ သတ်မှတ်နိုင်သနည်း။

## အမိကသင်ခန်းစာများ

- ကိုယ်ပိုင်သတ်မှတ်ချက်များသည် မြိုဝေးဖော်နည်းအရာ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များအရ ဖွဲ့စည်းထားသည်။
- တရားမှာ သတ်မှတ်ရန် လွယ်ကူပြီး တြေားအရာများမှာ မထင်ရှားပါ။
- အခြေအနေပေါ်မှတည်၍ ကျွန်ုပ်တို့သည် သရုပ်လက္ခဏာအမျိုးမျိုးကို ဂုဏ်ယူစွာ ထုတ်ဖော်ပြသကဲ့သို့ ဖုံးကွုယ်ထားလေ့လည်း ရှိကြသည်။
- ကျွန်ုပ်တို့အားလုံးမှာ သီးသန့်ဖြစ်တည်မှုများ ရှိကြသော်လည်း အမြှေးမြှေးနေတတ်ကြသည်။

# ၁၀၅ ရှင်းမြစ်ပြထား - သရပ်လက္ခဏာ စာရင်းများ

သရပ်လက္ခဏာ ၁၀-၁၂ ခုကို ဖတ်ပြပါ။ အခြေအနေနှင့် ကိုက်ညီသည့်အရာများ ဖြည့်စွက်နိုင်သည်။ သရပ်လက္ခဏာများ ဖတ်ပြရာတွင် မြင်သာသည့်အရာများကို ဖတ်ပြသင့်သည်။

- » ဂျွန်းပိုးဆုံး ကလေးတစ်ယောက် ဖြစ်သည်။
- » ဂျွန်းပိုးဆုံး အင်ယ်ဆုံး ကလေးတစ်ယောက် ဖြစ်သည်။
- » ဂျွန်းပိုးဆုံး မိဘတစ်ယောက်ဖြစ်သည်။
- » ဂျွန်းပိုးဆုံး တစ်ဦးတည်းသောမိဘဖြစ်သည်။
- » ဂျွန်းပိုးဆုံး လူလွှတ်တစ်ယောက်ဖြစ်သည်။
- » ဂျွန်းပိုးဆုံး လက်ထပ်ပြီးသားဖြစ်သည်။
- » ဂျွန်းပိုးဆုံးမတစ်ယောက်ဖြစ်သည်။
- » ဂျွန်းပိုးဆုံး ဖြူးသားဖြစ်သည်။
- » ဂျွန်းပိုးဆုံး ရွာသားဖြစ်သည်။
- » ဂျွန်းပိုးဆုံး ဘေးလုံးသမားတစ်ယောက်ဖြစ်သည်။
- » ဂျွန်းပိုးဆုံး ခရီးသွားတစ်ယောက်ဖြစ်သည်။
- » ဂျွန်းပိုးဆုံး ဘာသာစကား ၂မျိုးထက် ပို့ပြောသည်။
- » ဂျွန်းပိုးဆုံး အမောင်ပြောက်သည်။
- » ဂျွန်းပိုးဆုံး ချက်စ်ကားသည်။
- » ဂျွန်းပိုးဆုံး အရက်မသောက်ပါ။
- » ဂျွန်းပိုးဆုံး ကလေးများရှိသည်။
- » ဂျွန်းပိုးဆုံး ကလေးနှစ်ယောက်ထက် ပို့ရှိသည်။
- » ဂျွန်းပိုးဆုံး အဖွားတစ်ဦးမှ အသက်မရှည်ကြပါ။
- » ဂျွန်းပိုးဆုံး အဆိုတော်တစ်ဦးဖြစ်သည်။
- » ဂျွန်းပိုးဆုံး မွတ်ဆလင်တစ်ဦးဖြစ်သည်။
- » ဂျွန်းပိုးဆုံး ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်သည်။
- » ဂျွန်းပိုးဆုံး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။
- » ဂျွန်းပိုးဆုံး ဘုရားသခင်ကို မယံကြည်ပါ။
- » ဂျွန်းပိုးဆုံး မိသားစုတွင် မတူညီသော ဘာသာနှစ်မျိုး ပါဝင်သည်။
- » ဂျွန်းပိုးဆုံး မိသားစုသည် မူးယစ်ဆေးနဲ့ အရက်ပြောင့် ထိခိုက်ခဲ့ဖူးသည်။
- » ပြဿနာပြောင့် ဂျွန်းပိုးဆုံး မိသားစုဝင်များကို ဆုံးရှုံးခဲ့ရသည်။
- » ဖျားနာခြင်းပြောင့် ဂျွန်းပိုးဆုံး မိသားစုဝင်များကို ဆုံးရှုံးခဲ့ရသည်။
- » ဂျွန်းပိုးဆုံး မိသားစုသည် အကြမ်းဖက်မှု ခံခဲ့ရဖူးသည်။
- » အကြမ်းဖက်မှု သို့မဟုတ် အရေးအခင်းကာလပြောင့် ဂျွန်းပိုးဆုံး မိသားစုသည် တန်ဖိုးကြီးပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။
- » ဂျွန်းပိုးဆုံး စောင်းဆောင်တစ်ဦးဖြစ်သည်။
- » ဂျွန်းပိုးဆုံး ဌာမ်းချမ်းရေးတည်ဆောက်သူတစ်ဦး ဖြစ်သည်။

# လုပ်ငန်းစဉ် ၁၆ – ရူးစမ်းလေ့လာခြင်းနှင့် မျော်ခြင်း



မိမိကိုယ်ကို ဦးဆောင်ခြင်းသည် မိမိ၏ တန်ဖိုးများ၊ ရူတောင့်များ၊ အားနည်းချက်များ၊ အားသာချက်များနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို လက်ခံနိုင်ခြင်းနှင့် သိရှိနားလည်နိုင်ခြင်းမှ စတင်သည်။ ယခုလုပ်ငန်းစဉ်တွင် တွေးသူ၏ အားသာချက်များကို ဖော်ထုတ်ပေးရန်ဖြစ်သည်။



## ရည်ရွယ်ချက်များ

- » သရုပ်လက္ခဏာသည် လူသားများ၏ အရေးကြီးသော လိုအပ်ချက်ဖြစ်ကြောင်း လက်ခံလာရန်။
- » ယုံကြည်မှုနှင့် ဆက်ခံရေး အားကောင်းလာစေရန်။
- » တစ်ယောက်ချင်းစီ၏ အားသားချက်များ ဖော်ထုတ်ရန်။
- » အပြုသဘောဆောင်သော လက်ခံခြင်း၏ အားကြီးပုံကို တွေ့ကြခံစားရန်။



အချိန် – ၇၇ မိနစ်



သင်ထောက်ကူပစ္စည်းများ – ြိမ့်ညောင်းသည့်သံစဉ် (ရွေးချယ်နိုင်)

## ကြိုတင်ပြင်ဆင်ခြင်း

- » လေ့ကျင့်ခန်း၂ ကို ပုံပိုးကူညီရန် သင့်မှာ လုံလောက်သည့်နေရာ ရှိပါစေ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - ရူးစမ်းလေ့လာခြင်းနှင့် မျော်ခြင်း (၆၀ မိနစ်)<sup>၅</sup>

- ၁။ (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကူညီသူများအတွက် ကိရိယာများအောက်ရှိ အုပ်စွဲနည်း လုပ်ငန်းစဉ်တစ်ခုကို ရွေးချယ်ပြီး နှစ်ယောက်တစ်ဖွဲ့ဖွဲ့ပါ။
- ၂။ အတွဲတစ်ခုစီမှာ ပထမလူ A ဒုတိယလူ B သတ်မှတ်ပါ။
- ၃။ ယခုလုပ်ဆောင်မှုသည် ‘ရူးစမ်းလေ့လာခြင်းနှင့် မျော်ခြင်း’ ဖြစ်သည်ဟု ရှင်းပြပါ။
- ၄။ ပထမလူ A သည် ရူးစမ်းရာဖွေသူဖြစ်ပြီး ငှုံး၏ တာဝန်မှာ အခြားသူ၏ အားသန်ချက် သို့မဟုတ် ပါရမိများကို မေးခွန်းများ မေးခြင်းဖြင့် ရူးစမ်းရာဖွေရမည်။ ဒုတိယလူ B အလုညွှဲမရောက်ခင်အထိ ရူးစမ်းရာဖွေရန် အချိန် ၁၀-၁၅ မိနစ်ရမည်။
- ၅။ အတွဲများကို သင့်တော်သည့်နေရာရှာခိုင်းပြီး စတင်ပြောခိုင်းပါ။ အချိန်ကို အမြေထောင့်ကြည့်ပြီး အချိန် စွဲလျှင် အလုညွှဲပြောင်းခိုင်းပါ။ ြိမ့်ညောင်းသည့် သီချင်းများဖွင့်နိုင်သည်။

<sup>5</sup> Adapted from: Community for Education Foundation Inc. (2018) Overcoming Obstacles: Middle School Level, United States of America

၆။ အားလုံးပြောပြီးလျှင် အစိုင်းပုံစိနိုင်းပြီး တစ်ယောက်ချင်းစီ ငှါးတို့နှင့် ပြောခဲ့သည့်အဖော်၏ အားသာချက်များကို မျော်ဆိုင်းပါ။ အကယ်၍ လူများလျှင် အားလုံးမျော်နိုင်ရန် လိုအပ်ပါက အပိုဒ္ဓနစ်စစ်ပါ။

### အောက်ပါမေးခွန်းများနှင့် ဆွေးနွေးပါ။

- » သင်၏အားသန်ချက်၊ ပါရမီများကို ဝင့်ဝင့်ဝါဝါ မျော်ခဲ့ခြင်းအတွက် မည်သို့ ခံစားရသနည်း။
- » မိမိ၏ ပတ်ဝန်းကျင် (သို့) ယဉ်ကျေးမှုတွင် ဤကဲ့သို့ တစ်ယောက်ချင်းစီ၏ အားသာချက်များကို ထင်ထင်ပေါ်ပေါ် လူများရှေ့မှောက်တွင် မျော်ခဲ့ခြင်း ရှိသလား။
- » သင်၏ဘဝတွင် သင်၏ အားသာချက်များကို ပြောဆိုအားပေးသည့် ပုဂ္ဂိုလ်ရှိလား။
- » နေ့စဉ်လက်တွေ့ဘဝတွင် အပြုသဘာဆောင်သော ဆက်သွယ်ချက်များကို မည်သို့ ဖော်ဆောင်မည်နည်း။

### မြန်မာရေးရာ

“အိုးကောင်းရချင်ရင် နာနာရှိက်” ဆိုသည့်စကားသည် အိုးကောင်းတစ်ခုရဖို့ရန်အတွက် အိုးပြုလုပ်သည့် ချုံစေးကို နာနာရှိက်ရသည်ဟုဆိုသည်။

- » မြန်မာနိုင်ငံတွင် အများစုံကြည်ကြသည်မှာ တင်းကျပ်သောစည်းကမ်းဖြင့် ကိုင်တွယ်ခြင်းသည် ရလဒ် အနေဖြင့် ကလေးငယ်များသည် စိတ်ဓာတ်ခွန်အား ပိုမိုကြံ့ခိုင်ပြီး၊ ဒုပေနာပေ ခံနိုင်သည်ဟုဆိုသည်။ ဤသို့ တင်းကျပ်သောချင်းကပ်မှုသည် ထိုက်သင့်သည့် ကောင်းကျိုးရနိုင်သည်ဆိုသော်လည်း လူတိုင်းသည် ချစ်ခြင်းမေတ္တာကို အခြေခံအားဖြင့် လိုအပ်ကြသည်။ ယခု အဆိုပါကျိုးကြားသော စိတ်ကူးစိတ်သန်းနှင့် ပတ်သက်ပြီး သင်တန်းသားများအား ငှါးတို့၏ စဉ်းစားချက်နှင့် အတွေ့အကြံများကို မျော်ရန်ဖိတ်ခေါ်ပါ။

## အဓိကသင်ခန်းစာများ

- တစ်ယောက်စီတိုင်းတွင် အားသာချက်ကိုယ်ဆီရှိကြသည်။
- ငှါးအားသာချက်များသည် မိမိတို့၏ အခြေခံကျသော ခေါင်းဆောင်မှုနှင့် ပြောင်းလဲမှုလုပ်ဆောင်ခြင်း စွမ်းရည်များ ဖြစ်ပေါ်သော်။
- မိမိတို့၏ အားသာချက်များကို လက်ခံပေးစေခြင်းနှင့် ချီးကျိုးပေးစေခြင်းများသည် လူသားတို့အတွက် အခြေခံကျသော လိုအပ်ချက်ဖြစ်သည်။

# လုပ်ငန်းစဉ် ၁၀၇ - တန်ဖိုးများကို ရှင်းလင်းသေချာစေခြင်း



မိမိတို့အတွက် အရေးကြီးသည့်အရာနှင့် တန်ဖိုးထားသည့်အရာများသည် မိမိတို့၏ ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှု အပေါ် များစွာလွမ်းမိုးမှုရှိသည်။ မိမိတို့ ဘာကိုတန်ဖိုးထားသနည်း ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အဆင်ပြေစေရဲ့မက ဖြစ်ပေါ်လာသည့် အခြေအနေတွင် မည်သို့ လွယ်ကူအောင် ပြုလုပ်သင့်သနည်း ဆုံးဖြတ်ချက်များကိုပါ ဖြစ်စေသည်။



ရည်ရွယ်ချက်များ

- » မိမိတို့တန်ဖိုးထားသည့်လူ၊ ပိုင်ဆိုင်မှု၊ လုပ်ငန်းစဉ်များနှင့် ရည်မှန်းချက်များကို ရှာဖွေရန်။
- » မိမိတို့ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များတွင် မိမိတို့၏ တန်ဖိုးများ မည်သို့ လွမ်းမိုးနေကြောင်း ခွဲခြမ်းစိတ်ဖြာရန်။



အချိန် - ၇၇ မိနစ်



သင်ထောက်ကူပစ္စည်းများ - တစ်ဦးချင်းအတွက် A4 တစ်ချက်၊ ၁၀၇ ရှင်းမြစ်ပြစာရွက် - တစ်ခါတုန်းက' မိတ္တာတစ်ချက်။

## ကြိုတင်ပြင်ဆင်ခြင်း

» လေ့ကျင့်ခန်း ၁ အတွက် လုံလောက်သည့်နေရာ ရွေးချယ်ပြီး သင့်လျော်သော ၅-၁၀ စာကြောင်းများ ပြင်ဆင်ပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

လုပ်ဆောင်ချက်မစတင်မီ သွေးပူလေ့ကျင့်ခန်းများ ထည့်နိုင်သလို ချက်ချင်းလေ့ကျင့်ခန်း ၁ အား တန်းစတင်နိုင်သည်။

### လေ့ကျင့်ခန်း ၁ - ဒီအရာ သို့မဟုတ် ထိုအရာ (၁၅ မိနစ်)

- ၁။ မတ်တပ်ရပ်ခိုင်းပါ ပြီးနောက် ပြင်ဆင်ထားသည့်နေရာလွှတ်တွင် လာရောက်ပါဝင်ပေါ့။
- ၂။ မိမိသည် ရွေးချယ်မှု လုပ်ဆောင်ရမည့်အရာများကို တင်ဆက်ပြေပြည်ပြစ်ကြောင်း ရှင်းပြပါ။ ထို့နောက် သင်တန်းသားများသည် ငြင်းတို့ရွေးချယ်သည့်အပေါ်မှတည်ပြီး ဘယ်ဘက် (သို့) ယာဘက်တွင် ရပ်ရမည်ဟုပြေပါ။
- ၃။ ရိုးရှင်းသည့် ရွေးချယ်မှုများဖြင့် စတင်ပြီးနောက် ခက်ခဲသည့် ရွေးချယ်မှုများသို့ တရွေ့ရွေ့သွားပြီး မေးခွန်းများကို သင်တန်းသားများအား မေးမြန်းပါ။ ဖြေဆိုသော အဖြေများပေါ်မှတည်၍ သင်တန်းသားများသည် ဘယ် (သို့) ယာတွင် ရပ်ပြီး ဆုံးဖြတ်ရမည်။ ကြားတွင် လုံးဝမရပ်ခိုင်းပါနှင့်။ သူတို့အနေဖြင့် ဆုံးဖြတ်ချက်ချရမည်လို့ ပြောဆိုပါ။
- » လက်ဖက်ရည်သောက်မလား။ ကော်ဖီသောက်မလား။
  - » လုံချည်ဝတ်မလား။ ဘောင်းဘီရှည်ဝတ်မလား။
  - » ရွာမှာနေမလား။ မြို့မှာနေမလား။
  - » စာအုပ်ဖတ်မလား။ ရှင်းကြည့်မလား။

- » အားကစားသမားဖြစ်ချင်လား။ အနုပညာရှင်ဖြစ်ချင်လား။
- » မိသားစုံ၊ အချိန်ကုန်ဆုံးချင်လား။ သူငယ်ချင်းတွေစုံ အချိန်ကုန်ဆုံးချင်လား။
- » တွေးသူများနှင့် အလုပ်တဲ့လုပ်ချင်လား။ တစ်ယောက်တည်းလုပ်ချင်လား။
- » ဆင်းရုပြီး ကျွန်းကျွန်းမာမာဖြစ်ချင်လား။ ချမ်းသာချင်ပြီး နာမကျွန်းဖြစ်ချင်လား။



မေးခွန်းများကို သင်တန်းသားများနှင့် အံဝင်ရွင်ကျဖြစ်အောင် လိုက်လျော့ညီထွေပြုလုပ်ပါ။

- ၄။ သင်တန်းသားများအား ရွေးချယ်မှုများသည် ပို့ပြီး ခက်လာသည်ဟု ထင်သလားလို့မေးပါ။ ရွေးချယ်ရခက်တယ်လို့ ထင်ရသော ဥပမာများကိုပေးရန် သင်တန်းသားတစ်ယောက်အား ဖိတ်ခေါ်ပါ။ ဘာကြောင့် ခက်ခဲတယ်ဆိုခြင်းနှင့် နောက်ဆုံးမှာ ဆုံးဖြတ်ချက် မည်သို့ ချမှတ်လိုက်ကြောင်း ရှင်းပြခိုင်းပါ။
- ၅။ မိမိတို့၏ အရေးကြီးသောအရာနှင့် တန်းဖိုးထားသောအရာများသည် မိမိတို့၏ ရွေးချယ်မှုအပေါ် များစွာလွမ်းမိုးမှ ရှိနေကြောင်း ရှင်းပြပါ။ ခက်ခဲသော ဆုံးဖြတ်ချက်များသည် မိမိတို့၏ ချုပ်ရသောသူများ၊ တန်းဖိုးထားသည့် ဆက်ဆံရေးများနှင့် မိမိတို့အတွက် အရေးကြီးသော အကြောင်းအရာများနှင့် ဆက်စပ်လျက်ရှိနေသည်။ မိမိတို့ ဘာကို တန်းဖိုးထားလဲ သိရှိခြင်းသည် မိမိတို့ ဆုံးဖြတ်ချက်များ ပြလုပ်ရာတွင် ပို့ပြီးအဆင်ပြေဆောင်သည်။



**အပြောင်းအလဲများ** – မိမိတွင် ရောင်စဉ်ဖြာမျိုးသားရန် နေရာအခက်အခဲရှိလျှင် ဖိတ်ကူးဖြင့် ကြမ်းပြင်တွင် မျိုးသားပါ။ သင်တန်းသားများအား ငှါးတို့ ရွေးချယ်မှုကို ကိုယ်စားပြုသည့်ဘက်ကို ရပ်လျက် (သို့) ထိုင်လျက် ရွေးချယ်ခိုင်းပါ။ အားလုံးပါဝင်နိုင်ရန် သေချာစေကြောင်း ပေါင်းစပ်လှပ်ရှားမှုက ကူညီပေးပါသည်။

## လွှေကျင့်ခန်း J - တန်းဖိုးစတုရန်း (၆၀ မီနတ်)<sup>၆</sup>

- ၁။ သင်တန်းသားများအား ထိုင်ဖို့ဖိတ်ခေါ်ပါ။
- ၂။ တစ်ဦးချင်းစီအား စာရွက်တစ်ရွက်ပေးပါ။
- ၃။ စာရွက်ကို အရွယ်အစားညီမျှသည့် ၁၆ ပိုင်း မည်သို့ခေါက်ပြီး ဖန်တီးမလဲဆိုသည်ကို သရုပ်ပြပါ။
- ၄။ အဆိုပါစာရွက် ၁၆ ပိုင်းများထဲတွင် အောက်မှာဖော်ပြထားသည်များ အထဲမှာကို ရေးခိုင်းပါ။
- အကြိုက်ဆုံး လုပ်ဆောင်ချက် ၃ ခု
  - သင့်ဘဝ၏ အရေးအကြီးဆုံး ၄၅ ယောက်
  - သင်တန်းသားများ၏ အနာဂတ်အတွက် ရည်မှန်းချက် ၃ ခု
  - အကြိုက်ဆုံး ပိုင်ဆိုင်မှု ၃ ခု
  - တစ်နေ့ ငှါးတို့ပိုင်ဆိုင်ချင်တဲ့အရာ J ခု



**အပြောင်းအလဲများ** – ရှုပ်ထွေးမှု မရှိစေရန် ပုံ့ပိုးကူညီသူများသည် ကန္တီးကတည်းက အမျိုးအစားလိုက်ခွဲပြီး မတူညီသောရောင်ဖို့ဖြင့် ဖော်ပြခိုင်းစေခြင်းများ ပြုလုပ်ပါ။ သင်တန်းသားထဲတွင် စာရေးခြင်းအခက်အခဲရှိသူ ပါဝင်ပါက ပုံခွဲရန်အားပေးပါ အဘယ်ကြောင့်ဆိုသော ထိုအရာများကို မိမိမှတစ်ပါး မည်သူမှုကြည့်မည် မဟုတ်ပါ ထိုကြောင့် စတုရန်းစာရွက်ပိုင်းတွင် မိမိနားလည်းသည့် အမှတ်အသားများနှင့် မှတ်သားခိုင်းပါ။

- ၅။ သင်တန်းသားများအား ပုံပြင်တစ်ပုံဖြစ်ကြားရမည်ဖြစ်ကြောင်း ရှင်းပြပါ။ ပုံပြင်ရဲ့ အပိုင်းတစ်ခုချင်းစီကို ဖတ်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချိုင်းမည်ဟုပြောပါ။ ဆုံးဖြတ်ချက်ချုရန် ၁၀-၁၅ စကြန်းလောက် အချိန်ရလိမ့်မည်။ နောက်ဆုံးတွင် ဆုံးဖြတ်ချက်များကိုချုရမည်။ ဆုံးဖြတ်ချက်ချုရတွင် စတုရန်းစာရွက်ယောက်ကို ဆုတ်ဖြပ်ပါ (သို့) လွှင့်ပစ်ခိုင်းပါ။

<sup>6</sup> Adapted from: Wandita, Galuh and Karen Campbell-Nelson. (2017). Stone and Flower: A Guide to Understanding and Action for Women Survivors, 2nd Ed. Unlearning Impunity: AJAR Manual Series

၆။ ၁.၇ ရင်းမြစ်ပြစာရွက်ဖြစ်သည့် - ‘တစ်ခါတုန်းက’ ကို သင်တန်းသားများ ကြားသာအောင်ဖတ်ပါ။ အခန်းတစ်ခုပြီးတိုင်း အချိန်စွဲပြီဟု မကြညာမိ ၁၀-၁၅ စက်နံခန့်ပုံပါ။ ထို့နောက် ဘတ်လမ်းကိုဆက်ပါ။



### အောက်ပါမေးခွန်းများ မေးခြင်းဖြင့် ဆွဲးနွေးပါ။

- » သင်ချုခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် ဘယ်လိုခံစားရလဲ။ ဘာကြောင့်လဲ။
- » ဘယ်အရာက သင့်အတွက် အခက်ခဲဆုံးလဲ။
- » တစ်စုံတစ်ယောက်က သင့်အတွက် ဆုံးဖြတ်ချက်ချပေးမယ်ဆိုရင် သင့်အတွက် ပိုလွယ်ကူမလား။ ဘာကြောင့်လဲ။ ဘာကြောင့် မဟုတ်တာလဲ။
- » မိမိ၏ နောက်ဆုံးကျော်ရစ်သော စတုရန်းစာရွက်ကယ်ကြောင့် အံ့ဩမြတ်သူရှိသလား။ ငှုံးသည် မိမိ၏ အမှန်တကယ် အရေးကြီးသည့်အရာဖြစ်လား။
- » သင်ဒီကစားနည်းကို နောက်ထပ်ကစားရမယ်ဆိုရင် နောက်ဆုံးမှာ မတူတဲ့ စတုရန်းတစ်ခုကို သင်ထပ်ရွေးမှာလား။ (သင်လုပ်မယ်ဆိုရင် လက်ထောင်ပါ။)
- » မိမိတို့၏ တန်ဖိုးထားမှုများသည် ဘယ်က ဖြစ်လာတာလဲ။
- » သင့်ရဲ့ မိဘတွေ အဖိုးအဖွားတွေ မောင်နှစ်မေတ္တာနဲ့ တန်ဖိုးထားမှု တူညီသလား။
- » ကိုယ်ပိုင်တန်ဖိုးထားမှုနဲ့ နေထိုင်ဖို့ လွယ်ကူလား။ နေမည်ဆိုလျှင် ဘယ်လိုစိန်ခေါ်မှုတွေ သင်ကြိုရလဲ။

- ၇။ ယခုလုပ်ငန်းစဉ်သည် သင်တန်းသားများကို မသက်မသာဖြစ်စေနိုင်သည်။ ခံစားချက်များလည်း ပေါ်ပေါက်လာနိုင်သည် သို့စေကာမူ ငှုံးစားချက်များသည် မိမိတို့ကို လက်တွေ့ဘဝတွင် ဘာကို တန်ဖိုးထားနေလဲဆိုသည်ကို ပြသလျက်ရှိနေသည်။ ဤလုပ်ငန်းစဉ်မှ တစ်စုံတစ်ရာ မိမိတို့ဘဝတွင် ပြောင်းလဲမည့်ပန်းတိုင်များ စတင်ပြီး ချမှတ်မည့်သူ ရှိလားဟုမေးပါ။
- ၈။ မိမိတို့သည် လူများ အရာဝတ္ထုများကို အကြောင်းအမျိုးမျိုးကြောင့် တန်ဖိုးထားတတ်သည်ကို ရှင်းပြုပြီး နိဂုံးချုပ်ပါ။ လူတိုင်းသည် ကိုယ်ပိုင်စည်းမျဉ်းများနှင့် ရှင်သန်နေကြသည်။ တစ်ပါးသူ၏ တန်ဖိုးများကို လေးစားရန်လိုသည်။ မိမိကိုယ်ပိုင်တန်ဖိုးများ ယုံကြည်မှုများနှင့် ရှင်သန်လျှင် ခေါင်းဆောင်ကောင်းဖြစ်ရန်ခက်ခဲသည်။
- ၉။ အခြေအနေအရ မူတည်ပြီး သင်တန်းသားများ၏ ခွန်အားများကို နှီးကြားလာစေရန် ‘လက်များလေပေါ်မြောက်ခြင်း’ လှပ်ရှားနှုပ်လုပ်ပေးပါ။

- လက်များလေပေါ်မြောက်ခြင်း<sup>7</sup> မတ်တပ်ရပ်ပြီးအပိုင်းပိုင်းပါ။ လက်များကို အချင်းချင်းဆပ်ကိုင်ထားပါ။ လက်များကိုအပေါ်သို့မြောက်ပါ (စိတ်ဓာတ်ခွန်အားအတွက်) ပြီးနောက် အောက်ဆုံးသို့ ပြန်ချပါ (ခွန်အား၏ ရင်းမြစ်ကို မှတ်မိစေရန်) တစ်ယောက်နှင့်တစ်ယောက် ဘယ်၊ ညာအချင်းချင်းကြည့်ပါ (မျှဝေခြင်းနှင့် ကူညီခြင်းအပေါ်ဘဝ အခြေခံထားသည့် လူမှုအသိုင်းအပိုင်းကို အသိအမှတ်ပြုရန်)။

## အမိကသင်ခန်းစာများ

- မိမိအတွက် အရေးကြီးသည့် သရပ်လက္ခဏာသည် မိမိ၏ တန်ဖိုးဖြစ်သည်။
- မိမိ၏ တန်ဖိုးကို သိရှိအောင်လုပ်ပါ ထို့နောက် ငှုံးပေါ်ဘဝ အခြေခံပြီး ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုများ ပြုလုပ်ပါ။
- တစ်ပါးသူ၏ တန်ဖိုးကို လေးစားပါ သို့သော် မိမိ၏ တန်ဖိုးကို ကိုယ်တိုင်ပြုလုပ်ပါ။
- မိမိကိုယ်ကို ရှိုးသားမှုရှိပြီး တန်ဖိုးထားသည့်အရာများ ဆပ်ကိုင်ထားလျှင် ဆုံးဖြတ်သမျှအတွက် ခံစားမှုကောင်းလိမ့်မည်။
- မိမိယုံကြည်သည့်အရာနှင့် ဘယ်နေရာတွင် ရပ်တည်နေသည်ကို သိရှိခြင်းသည် ဖြစ်လာသည့် အခြေအနေတိုင်းတွင် ဘယ်အရာများ လုပ်ဆောင်ရမည်ကို လွယ်ကူစွာ သိရှိသည်။

<sup>7</sup> Adapted from: NOLS Leadership Educator Notebook. (2004).



## တိုးခဲ့လုပ်ဆောင်ခြင်း

- » သင်တန်းသားများအား ငှါးတို့၏ တန်ဖိုးထားမျှများကို တွေးခိုင်းပါ။ အချိန် ၅ မီနဲ့ပေးကာ ပတ်ဝန်းကျင်ရှိ မိမိတန်ဖိုးကို ကိုယ်စားပြုသော အရာဝါဘဏ်ခုကို ရှာဖွေခိုင်းပါ (ဥပမာ - မိမိသည် ထိုင်ခုကိုရွေးသည် အသယ်ကြောင့်ဆိုသော သူငယ်ချင်းကို ကူညီတတ်သောသူအဖြစ် တန်ဖိုးထားလို့၊ ပန်းတစ်ပွဲ့ - မိမိသည် အလှအပကို တန်ဖိုးထားလို့)။ အားလုံးအဝိုင်းပုံစံနှင့် မိမိယူလာသည့်ပစ္စည်းနှင့် တန်ဖိုးဆက်စပ်ပုံကို မျှဝေခိုင်းပြီး လုပ်ငန်းစဉ်ကို နိဂုံးချုပ်ပါ။
- » ‘၁.၇ - ရင်းမြစ်ပြစာရွက် - တစ်ခါတုန်းက’ ကိုပေါ့။ ကစားနည်းအား သင်တန်းသားများကို သင်တန်း တွင် မပါဝင်သော လူတစ်ဦးနှင့်အတူ ကစားခိုင်းပါ။ နောက်နေ့တွင် ငှါးတို့၏ အတွေ့အတွက်များကို သင်တန်းတွင် ပြောပြခိုင်းပါ။ ဒုတိယအကြိမ်တွင် ရလဒ်များ ပြောင်းလဲပါသလား။ အတူကစားသော မိသားစု၊ သူငယ်ချင်းများ၏ ရလဒ်သည် သူတို့နှင့် နှိုင်းယူဉ်သည့်အခါ မည်သို့ ရှိပါသနည်း။ သူတို့ လေ့လာခဲ့သည့်အထဲမှ တစ်ခုခုက သင်တန်းသားများကို အံအားသင့် စေခဲ့ပါသလား။

# ၁၀၇ - ရှင်းမြစ်ပြစာရွက် - တစ်ခါတုန်းက



အောက်ဖော်ပြပါ ကေတ်လမ်းကို ကြားသာအောင်ဖတ်ပါ။ အခန်းတစ်ခုပြီးတိုင်း ၁၀-၁၅ စဲ့နှုန်းခန့်ရပ်နားပါ။ သင်တန်းသားများအား သူတို့ဘာသာ ရွေးချယ်မှုပြုလုပ်ပါ၏။ ဆက်စပ်သော တန်ဖိုးစတုရန်းများအား စွန်းပယ်ပါ။ ဒေသဆိုင်ရာအခြေအနေနှင့် လိုက်ပြီး လွတ်လပ်စွာ လိုက်လျော့ညီထွေလုပ်နိုင်သည်။

- ၁။ သင်သည် တိရှိသွားရုံးတွင် ရှားပါးများကို မျောက်တစ်ကောင်၏ ကိုက်ခြင်းကိုခံခဲ့ရသည်။ ထို့နောက် သင်သည် အပြင်းဖျားပြီး ပြင်းထန်သောဝေဒနာဖြစ်သည်ဟု ဆရာဝန်မှ ရှာတွေ့ခဲ့သည်။ ဆရာဝန်သည် သင့်ကို မည်သို့ ကုရမည်ဟု မသိဖြစ်နေပြီး ငါးအဖျားသည် ကုသ၍ရှု မရလဲ မသေချာဖြစ်နေသည် ထို့ကြောင့် သင်သည် သင်၏ အကြိုက်ဆုံးလုပ်ဆောင်မှ တစ်ခုအား စွန်းလွှာတ်ရမည်။
- ၂။ သင်သည် အဖျားဝေဒနာကြောင့် ဆေးရုံးတွင် ရက်အနည်းငယ်နေရသည်။ ထို့ကြောင့် သင်၏ ရည်မှန်းချက်တစ်ခု စွန်းလွှာတ်ရမည်။
- ၃။ သင်သည် အလုပ်မလုပ်နိုင်သောကြောင့် ငွေပြတ်လာသည် ထို့ကြောင့် ပိုင်ဆိုင်မှုတစ်ခုအား ရောင်းချုပြီးစွန်းလွှာတ်ရမည်။
- ၄။ သင်သည် ဆေးရုံးနောက်တစ်ကြိမ်တက်ရသည်။ သို့အတွက် ဆေးရုံးရရှိတက်လာပြီး နောက်ထပ် ပိုင်ဆိုင်မှုတစ်ခုပါ စွန်းလွှာတ်ရမည်။
- ၅။ သင်သည် သင့်အဖျားရောဂါအား စိတ်ပျောက်လျက်ရှိပြီး အလုပ်လုပ်ရန်ကြိုးစားသည်။ သင်သည် သင်၏ ရည်မှန်းချက်တစ်ခုနှင့် လုပ်ဆောင်ချက်တစ်ခုအား စွန်းလွှာတ်ရမည်။ သင်၏ဘဝတွင် အရေးအကြီးဆုံးလူနှစ်ဦး သင့်ထံမှ ထွက်ခွာ သွားရသည် အဘယ့်ကြောင့်ဆိုသော် ထိုသူများနှင့် ဆက်ဆံရေးအား သင်မထိန်းသိမ်းနိုင်သောကြောင့် ဖြစ်သည်။
- ၆။ သင်သည် အမြဲဆေးရုံးတွင်ပင်နေရတော့မည်။ သင်သည် လူတစ်ဦးနှင့် ပိုင်ဆိုင်မှုတစ်ခုဖြင့်သာ ဆေးရုံးကို ယူဆောင်ခွဲပြုသည်။ ထို့ကြောင့် အရေးကြီးသော လူနှစ်ဦးနှင့် ပိုင်ဆိုင်မှုနှစ်ခုကို စွန်းပယ်ပါ။
- ၇။ ဆရာဝန်သည် သင့်အတွက် ရှားပါးများကိုက်ခံရသည်ကို အထူးပြုသည့် ဥရောပမှ ဆေးရုံးတစ်ခုအား ရှာဖွေတွေ့ရှိထားသည်။ သင်သည် ငါးဆေးရုံးအနီးတွင် ဘဝတစ်လျောက်လုံး နေထိုင်သွားရမည်။ သင်သည် ကျော်ရှိနေသည့် စတုရန်း ၃ ခုများအား စွန်းပစ်ရမည်။ ဘယ်အရာများ ဖြစ်မည်နည်း။
- ၈။ သင်သည် သင်၏ဘဝအား လူတစ်ဦး၊ ပိုင်ဆိုင်မှု တစ်ခု၊ ရည်မှန်းချက်တစ်ခု၊ လုပ်ငန်းစဉ်တစ်ခုဖြင့် သာ အသစ်တဖန် ပြန်လည်စတင်မည်ဖြစ်သည်။




Illustration: Matthew Gibbons

# လုပ်ငန်းစဉ် ၁၀၈ - ခေါင်းဆောင်မှု အဓိပ္ပာယ်

## ဖွင့်ဆိုခြင်း

-  ခေါင်းဆောင်ကောင်းဆိုသည်မှာ တစ်သမတ်တည်းမရှိပေ။ ခေါင်းဆောင်ကောင်းဆိုသည်မှာ မိမိနှင့် အခြေအနေပေါ်ကိုက်ညီသည့် ခေါင်းဆောင်မှုစွမ်းရည်များနှင့် နည်းလမ်းများကို လိုသလို အသုံးချတတ်ခြင်းဖြစ်သည်။ ပထမဘုင် မိမိတို့ တန်ဖိုးထားသည့် ခေါင်းဆောင်မှုစွမ်းရည်များကို ဖော်ထုတ်ပြီးနောက်တွင် မိမိတို့၏ ခေါင်းဆောင်မှုပုံစံကို ဖော်ထုတ်မည်။
-  ရည်ရွယ်ချက်များ
- » ခေါင်းဆောင်ကောင်း၏ စွမ်းရည်များ ဖော်ထုတ်ရန်။
  - » မည်သူက ခေါင်းဆောင်ကောင်း ဖြစ်နိုင်လဲဆိုသည့်အမြင်များ ကျယ်ပြန့်လာစေရန်။
  - » ခေါင်းဆောင်မှုပုံစံများကို လေ့လာရန်နှင့် ယင်းတို့၏ အားသာချက် အားနည်းချက်များကို ဖော်ထုတ်ရန်။
-  အချိန် - ၇၅ မိနစ်
-  သင်ဆောက်ကူပစ္စည်းများ - လေယူဖောင်းများ၊ တိပ်၊ စပါဂတီ ခေါက်ဆွဲပြောက်၊ ဂျယ်လီ (သို့မဟုတ်) မှန်းပျော်၊ ကြိုး၊ ကတ်ကြေး၊ ၁.၈ (က) ရင်းမြစ်ပြောဆွက် - ခေါင်းဆောင်မှုပုံစံများ (တစ်ယောက်တစ်ခွက်၊ ရွှေးချယ်နှင့်)၊ ၁.၉ (ခ) ရင်းမြစ်ပြောဆွက် - ခေါင်းဆောင်မှုပုံစံများ (တစ်ယောက်တစ်ခွက်၊ ရွှေးချယ်နှင့်)

## ကြိုတင်ပြင်ဆင်ခြင်း

နည်းလမ်း က နှင့် ခ ကို ဖတ်ပြီး သင့်လျော့သည့် လုပ်ငန်းစဉ်ကိုလုပ်ပါ။ ပြင်ဆင်မှုလိုပါသည်။

### နည်းလမ်း(က)

- » အဖွဲ့တစ်ဖွဲ့ချင်းတွင် ခေါင်းဆောင်တစ်ဦးရွေးပါ။
- » ရွှေးချယ်ထားသောသူများအား ၁.၈ ရင်းမြစ်ပြောဆွက် - ခေါင်းဆောင်မှုပုံစံများ ထဲမှာအတိုင်း အမျိုးမျိုးသော ခေါင်းဆောင်မှုပုံစံတစ်ခုစိတိကို လျှို့ဝှက်စွာ တာဝန်တစ်ခုစိပေးပါ။ ပုံစံအားလုံးလုပ်စရာမလိုပေ ပုံစံတစ်ခုကို အဖွဲ့၏ ခေါင်းဆောင်ကို ကိုယ်စားပြနိုင်းပါ။ ဤလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်သည် ခေါင်းဆောင်မှုပုံစံအမျိုးမျိုးရှိကြောင်း၊ အမျိုးမျိုးသောပုံစံများ သည် အမျိုးမျိုးသောအခြေအနေများတွင် ကိုက်ညီမှုရှိကြောင်း၊ ခေါင်းဆောင်ဟု မိမိကိုယ်ကို မခံယူထားသောသူတွင်ပင် အရေးကြီးသည့် ခေါင်းဆောင်မှုပုံစံ လုပ်ဆောင်တတ်ရကြောင်း ဆိုလိုသည်။

### နည်းလမ်း(ခ)

- » ကြမ်းပြင်ပေါ်တွင် ထောင့် င ခုပေါ်စေရန် မျဉ်းကို အပေါင်းပုံစံပြင်ဆင်ပါ။ တိတ်၊ ကြိုး၊ ဝါးစသည်တို့နှင့် အသုံးပြုပြီး လုပ်နိုင်သည်။
- » လေ၊ ရေ၊ သစ္ဓားသီး၊ ငရှတ်သီး စသည့်အရာများပါသည် အညွှန်းထောင့်တစ်ခုစိတ်တပ်ပါ (အညွှန်းများကို သင်တန်းသားများနှင့် ရင်းနှီးသည့်အမည်များဖြင့်လည်း ပြောင်းလဲနိုင်သည်)။
- » မျဉ်းများ အညွှန်းတပ်ခြင်းကို လုပ်ငန်းစဉ် မစတင်မိ မပြောပါနှင့်။



## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - ခေါင်းဆောင်မှုကို သုံးသပ်ခြင်း (၆၀ မိနစ်)

နည်းလမ်း(က) - ခေါင်းဆောင်တစ်ဦး၏ အရည်အသွေးများ

- ၁။ (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကူညီသူများအတွက် ကိရိယာများမှ အပ်စွဲနည်း လုပ်ငန်းစဉ်ကို ပုံပိုးပေးရမည်၊ သင်တန်းသားများအား ၅-၈ ယောက်အပ်စွဲများခွဲပါ။
- ၂။ (စာမျက်နှာ ၅၁) ရှိ ၁.၈ - ပုံပိုးကူညီသူများအတွက် မှတ်စွဲများအထဲတွင် ပြုစုထားသည့် စိန်ခေါ်မှုများအထဲမှ တစ်ခုကို ရွှေ့ဖောက် ရှင်းပြပါ။
  - » တစ်ဖွဲ့လျင် စိန်ခေါ်မှုကို ပြုင်ဆိုင်ရန် ၁၅ မိနစ်ရမည်။ ပြုင်ဆိုင်မှုကို အောင်နိုင်ရန် အတူတက္ကလုပ်ဆောင်ရမည်။
  - » အထောက်အကူဖြစ်စေရန် မိမိသည် တစ်ဖွဲ့ချင်းစိုက် ခေါင်းဆောင်တစ်ယောက်ခန့်ပါမည်။
- ၃။ သင်တန်းသားများ၏ မေးခွန်းအားလုံးကို ဖြောက်ပေးပြီး စတင်နိုင်သည်။ အခန်းတွင်း လှည့်လည်းကြည့်ရှုပါ အဖွဲ့များ၏ အခြေအနေကို လေ့လာပါ။
- ၄။ ၁၅ မိနစ်ပြီးနောက် ရပ်လိုက်ပါ။ အခက်အခဲများကို သုံးသပ်ပါ အောင်နိုင်သူကို ချီးမြှောက်ပါ။



အောက်ပါမေးခွန်းများကို မေးပြီး ခြုံငွေးနွေးပါ။

- » ဘယ်အရာ အလုပ်ဖြစ်သနည်း။ ဘယ်အရာက အလုပ်မဖြစ်သနည်း။
- » နောက်ထပ်အခွင့်အရေးရလျှင် မည်သည့်အရာများကို ပြောင်းလဲလုပ်ဆောင်မည်နည်း။
- » သင်တို့၏ ခေါင်းဆောင်သည် ဘယ်လိုအကျိုးဖြစ်သနည်း။ ငှင့်တို့လုပ်ခဲ့သည့် မည်သည့်အရာသည် အကျိုးဖြစ်ပြီး မည်သည့်အရာသည် အကျိုးမဖြစ်သနည်း။
- » ခေါင်းဆောင်ကောင်းအမျိုးအစား တစ်ခုထက်ပိုရှိသလား။ ဥပမာပေးပါ။
- » မတူသည့်အခြေအနေတွင် မတူညီသည့် ခေါင်းဆောင်အမျိုးအစား လိုအပ်လား။
- » ခေါင်းဆောင်သည် နောက်လိုက်ဖြစ်နိုင်လား။

- ၅။ အောက်ပါခေါင်းဆောင်မှု သတ်မှတ်ချက်ကို ရှင်းပြပါ။ ခေါင်းဆောင်ကောင်းသည့် ဘုတ္တညီသည့် ပန်းတိုင်ကိုရရှိရန် အခြားသူများကို လျှော့ဆော်နိုင်သည့်သူဖြစ်သည်။
- ၆။ သင်တန်းသားများအား သူတို့ဘဝထဲမှ ကြီးမြတ်သောခေါင်းဆောင်အဖြစ် သူတို့ထင်မှတ်သည့်သူတစ်ယောက်အကြောင်း စဉ်းစားရန်ပြောပါ။ ဘယ်အရာတွေက အဆိုပါခေါင်းဆောင်ကို ကြီးမြတ်သောခေါင်းဆောင်ဖြစ်စေပါသလဲ။ သင်တန်းသားများ အဖော်ရှာ့၍ အပြန်အလှန် မျှပေါ်စေ။ အချိန် ၁၀ မီနဲ့ခန့်ကြာဖြီးနောက် ပြန်လည်အပ်စွဲဖြစ်ပေါ်။ အချို့သူများအား အားလုံးကိုမျှဝေရန် ပြောဆိုပါ။
- ၇။ ဆွေးနွေးခြင်းကို အောက်ပါအတိုင်း အနှစ်ချုပ်ပြီးပိတ်ပါ။
- » မိမိတို့သည် ခေါင်းဆောင်ဆိုသည်ကို ရာထူးကြီးမားသူ၊ အလုပ်ရှင်၊ လူကြီးစသည့် အဆင့်နှင့်ရောမြင်ကြသည်။ သို့သော် ခေါင်းဆောင်မှုဆိုသည်မှာကား အရည်အသွေးဖြစ်သည်။ ငှါးသည့် လူတိုင်းသင်ယူနိုင်ပြီး လောကျင့်နိုင်သည့် စွမ်းရည်များကို စုစုပေါင်းထားခြင်းသာဖြစ်သည်။ ပြီးပြည့်စုံသည့်ခေါင်းဆောင်ဆိုသည်မှာ မရှိနိုင်ပေ အာဘယ့်ကြောင့်ဆိုသော် အမျိုးမျိုးသော အခြေအနေများကို မတူညီသော ခေါင်းဆောင်မှုပုံစံ လိုအပ်ခြင်းကြောင့် ဖြစ်သည်။ ခေါင်းဆောင်ကောင်းသည် အခြေအနေနှင့် အချိန်အခါကို မှတ်ည်ပြီး မိမိနှင့် သင့်လျော့သည့် ခေါင်းဆောင်မှုပုံစံကို လိုသလို ပြောင်းလဲအသုံးချိန်ပေါ်သောသူဖြစ်သည်။ ခေါင်းဆောင်ကောင်း နှစ်ဦးသည် တစ်ထောက်တည်း မတူညီနိုင်ပေ။ လူတိုင်းသည် ခေါင်းဆောင်ကောင်းဖြစ်နိုင်သည်။ ယခု သင်ရှိုး (လက်စွဲ) သည် မိမိတို့တွင် ရှိနှင့်ပြီးသော စွမ်းရည်များကို ဖော်ထုတ်ပြီး လက်တွေ့ဘဝတွင် လောကျင့်အသုံးပြုနိုင်ရန် ကူညီပေးသည်။



**တိုးချွဲလုပ်ဆောင်ခြင်း -** မိမိတွင်ရှိနှင့်ပြီးသား ခေါင်းဆောင်မှုစွမ်းရည်နှင့် တိုးတက်အောင်ပြုလုပ်ချင်သည့် စွမ်းရည်များကို သင်တန်းသားများအားမေးပါ။ မိမိကိုယ်ကို သိရှိသည့်ခေါင်းဆောင်သည် အားသာချက်များကို တည်ဆောက်ပြီး အားနည်းချက်များကို ပြင်ဆင်နိုင်အောင် လုပ်ဆောင်သည်။

## အဓိကသင်ခန်းစာများ:

- စွမ်းရည်တစ်ခုတည်းသည် ခေါင်းဆောင်ကောင်းဆိုသည်ကို မသတ်မှတ်ပေ။
- ခေါင်းဆောင်ကောင်းသည် ဖြစ်ပေါ်လာသည့်အခြေအနေပေါ် မှတ်ည်ပြီး မတူညီသည့် စွမ်းရည်များနှင့် စရိတ်များကို အသုံးပြုနိုင်ခြင်းဖြစ်သည်။
- အခြေအနေအမျိုးမျိုးတွင် မတူသောစွမ်းရည်များ လိုအပ်သည်။
- မိမိတို့ ကိုယ်ပိုင်ဘဝတွင် ခေါင်းဆောင်မှုကို ပြမှန်ကြသည်။
- လူတိုင်းခေါင်းဆောင်ကောင်း ဖြစ်နိုင်သည်။

## နည်းလမ်း(ခ) - မိမိ၏ခေါင်းဆောင်မှုပုံစံက ဘဏဲ့။<sup>8</sup>

သင်တန်းသားများ အားအင်လိုအပ်လျှင် 'စာမျက်နှာ ၁၂-၁၉) ပုံပိုးကူညီသူများအတွက် ကိရိယာများ' မှ သွေးပူလေ့ကျင့်ခန်း တစ်ခုလုပ်ပေးပါ။ အချိန်မရလျှင် လောကျင့်ခန်း ၁ သို့ တိုက်ရှိက်သွားပါ။

- ၈။ သင်တန်းသားများကို quadrants ဟုခေါ်သော မျဉ်းနှစ်ကြောင်းအား အပေါင်းပုံစံပြုလုပ်ထားသည့် လေးထောင့်ကွက် လေးခုပါသော ထောင့်တွင် စိုင်းပြီးရပ်စေပါ။ ယခုလုပ်ငန်းစဉ်သည် မိမိတို့၏ ခေါင်းဆောင်မှုပုံစံကို သိရှိအောင် ဖော်ထုတ်ကြမည်ဟု ရှင်းပြပါ။
- J။ အလျားလိုက်မျဉ်းကြောင်းကို တည်းဖြတ်သောအသံဖြင့် အောက်ပါအတိုင်း ရှင်းပြပါ။
- » မျဉ်းကြောင်းသည် ဒီဂရီ (နှစ်း) အဆင့်ဆင့်ပါသော မျဉ်းဖြစ်သည်။ မျဉ်း၏ ဘယ်ဘက်အစွမ်းဆုံးသည် ရေဖြစ်သည် (ငှါးနေရာကို အညွှန်းတပ်ပါ) ညာဘက်အစွမ်းဆုံးသည် လေဖြစ်သည် (ကြမ်းပြင်တွင် အညွှန်းတပ်ပါ)။ ယင်းပြုထုပ္ပနားသည် ပုဂ္ဂိုလ်ရေးအမျိုးအစားကို ရည်ညွှန်းသည်။

<sup>8</sup> The Executive Connection <https://tec.com.au/resource/9-common-leadership-styles-which-type-of-leader-are-you/>

-  ရေအမျိုးအစားသည် မိမိ၏အမြင်များကို ထုတ်ဖော်မပြောတတ်ပေ အထူးသဖြင့် အချိန်ကုန် အကျိုးမရှိဟု ငါးတို့ ထင်မြင်သည့်အရာများတွင် အဖြစ်များသည်။ အများကို ဦးစားပေးသည်။ လိုက်လျော်လျှို့ထွေရှိသည်။ ငါးတို့ကို တိုက်ရှိက်မမေးသရွှေ့ ငါးတို့၏ ထင်မြင်ယူဆချက်နှင့် ရပ်တည်မှုကို သိနိုင်မည် မဟုတ်ပေ။ ငါးတို့သည် မိမိတို့၏ လိုအပ်ချက်များ ပြောဆိုရန် လွန်စွာခက်ခဲ့ကြသည်။
-  လေအမျိုးအစားသည် ထင်မြင်ချက်များကို အလွယ်တကူ ထုတ်ဖော်ပြောနိုင်သည်။ အကြောင်းအရာ တစ်စုံတစ်ရာ တွင် ရပ်တည်ရန် ဝန်မလေးပါ။ ငါးတို့ တွေးတော်ပုံများ၊ ခံစားချက်များကို အလွယ်တကူသိနိုင်သည် အဘယ့်ကြောင့်ဆိုသော် ငါးတို့သည် ပုံင့်လင်းမျှရှိပြီး တိုက်ရှိက်သမားများဖြစ်သည်။ အထူးသဖြင့် ငါးတို့ကို ဝမ်းနည်းအောင် လုပ်မိသည့်အချိန်တွင် ဂို့၍ဖြစ်တတ်သည်။ ငါးတို့သည် ငါးတို့ မှန်သည်ဟု ယုံကြည်သည် အရာအတွက် ရင်ဆိုင်ရဲသည် ငါးတို့နှင့် လာရောက်ပူးပေါင်းရန် ပြောဆိုမှုများလုပ်ရန် ဝန်မလေးပေါ်။
- ၃။ မျဉ်းကြောင်းပေါ်တွင် သင်တန်းသားများ မိမိကိုယ်ကို မည်သို့ မြင်သည်အပေါ်မှတည်ပြီး ရပ်ရမည် (အများ/အမှုန် မရှိပါ)။ ငါးတို့ကို ဤမျဉ်းကြောင်းသည် ဒီဂါရိအဆင့်ဆင့်ပါသော မျဉ်းဖြစ်ကြောင်း အသိပေးပါ ထို့ကြောင့် အလယ် တည့်တည့်မှလွှဲပြီး ကြိုက်သည့်နေရာတွင် ရပ်နိုင်ကြောင်းရှင်းပါ။ ဥပမာအားဖြင့် ငါးတို့သည် လေက ၂၂ ရာခိုင်နှစ်း ဖြစ်ပြီး ရေဂါ ၂၂ ရာခိုင်နှစ်းဟု ယူဆလျှင် ညာဖက်၏ အလယ်တည့်တည့်နေရာတွင်ရပ်သင့်သည်။
- ၄။ သင်တန်းသားများ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလျှင် ငါးတို့အဖော်များ နေရာယူထားကြသည့်နေရာများသည် မှန်နိုင်လားဟုမေးပါ ထို့နောက် တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်ပြီး ငါးသိသည့် အသိအဖော်တစ်ယောက်ယောက်ကို နေရာရွှေ့ချင်လားဟုလည်းမေးပါ။ ယခုဆောင်ရွက်ချက်သည် ဘာကြောင့် ငါးတို့ တစ်ပါးသူကို ရွှေ့လဲဆိုသည်ကို ရှင်းပြစ်ရာမလိုသည့် အခြေအနေတွင် အလုပ်ဖြစ်သည်။ အရွှေ့ခံရသူသည် စောန်ခြင်းမဆုံးရဟု ခံစားရရန် ပေါ့ပေါ့ပါးပါး လုပ်ဆောင်ရန် အရေးကြီးသည်။ သင်တန်းသားများသည် အချင်းချင်းရင်းနှီးမှုရှိလျှင် ပျော်ရွင်ဖွယ်ကောင်းသည်။
- ၅။ အခြားသူများကို နေရာရွှေ့ခြင်း ပြီးဆုံးလျှင် ရွှေ့ခံရသူများအားလုံးအား ငါးတို့ မှလနေရာတွင် ပြန်လည်ပြီး ရပ်ခိုင်းပါ (ဤလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ မိမိကိုယ်မိမိ မြင်သည့်အမြင်နှင့် အခြားသူက မိမိအား မြင်သည့်အမြင်သည် မတူနိုင်ကြောင့် ပြသရန်ဖြစ်သည်။)
- ၆။ ယခုအကြိုမဲတွင် ဒေါင်လိုက်မျဉ်းကို တည်ပြုမှုသောလေသံဖြင့် ရှင်းပြပါ။
- » အလျားလိုက်မျဉ်းသည် အမှုအကျင့်ကို ကိုယ်စားပြပြီး ဒေါင်လိုက်မျဉ်းသည် မိမိတို့၏ ခံစားချက်ကို ကိုယ်စားပြသည်။
  - » ဒေါင်လိုက်မျဉ်း၏ ထိပ်ဆုံးတွင် အေးသောသစွားသီးဖြစ်သည်။ သစွားသီးသည် တည်ပြုမြှင့်ခြင်းကို ကိုယ်စားပြပြီး အလွယ်တကူ ဖိတ်မလှပ်ရှားတတ်ပေ။ ငါးတို့၏ ဖိတ်သည် တည်ပြုမြှင့်သည်။
  - » ဒေါင်လိုက်မျဉ်း၏ အောက်ဖက်တွင် ငရှတ်သီးဖြစ်သည် (ငရှတ်သီးဟု အညွှန်းတပ်ပါ)။ ဂုစ်သော ငရှတ်သီးသည် မြတ်နိုးမှုကို ကိုယ်စားပြသည်။ ငါးတို့သည် အရာအားလုံးကို ခံစားသည်။ ဖိတ်လှပ်ရှားလွယ်ကူသည်။ ခံစားချက်ပြင်းထန်သည့် ၁၀၁၈ လမ်းမှာများကို ခံပြင်းပြီး ငါးတို့၏ ဖိတ်သည် အရမ်းတက်ကြသည်။
- ၇။ သင်တန်းသားများရပ်နေသည့် အလျားလိုက်မျဉ်းမှ မရွှေ့ဘဲ မိမိကိုယ်ကို မည်သို့ ရှုမြင်သည့်အပေါ်မှတည်ပြီး အောက် သို့မဟုတ် အပေါ်သို့ ရွှေ့ခိုင်းပါ။ သင်တန်းသားသည် ထောင့်လေးထောင့်မှ တစ်ခုစီသို့ ပါဝင်ရပ်နေရမည်။
- ၈။ ပထမလုပ်ငန်းစဉ်အတိုင်း ငါးတို့ အခြားသူများကို မည်သို့ ရှုမြင်ခြင်းအပေါ်မှတည်၍ အချင်းချင်းနေရာ ရွှေ့ချင်သူများ အား ဖိတ်ခေါ်ပါ။
- ၉။ သင်တန်းသားများ ပင်ပန်းနေလျှင် ငါးတို့ ရပ်နေသည့်နေရာမှ မရွှေ့ဘဲ ထိုင်ခိုင်းပါ။
- ၁၀။ ထောင့်လေးထောင့်သည် မတူညီသည့် ဒေါင်းဆောင်မှုပုံစံကို ကိုယ်စားပြနေသည်ကို ရှင်းပြပါ။
- » လူအများတွင် မိမိတို့အား စိုးမိုးထားသည့် ပုံစံများရှိသည် ထို့အပြင် အခြားသော ပုံစံများလည်းရှိသည်။
  - » မိသားစု၊ ကျောင်း၊ အလုပ် စသည် အခြေအနေပေါ်မှတည်၍ မိမိတို့နှင့် မကိုယ်ညီသည့်ပုံစံများ ထုတ်သုံးရနိုင်သည်။
  - » ပုံစံအားလုံးတွင် အားသာချက်များနှင့် ကွာခြားမှုများရှိသည်။
  - » မိမိတို့၏ ပုံစံနှင့် အခြားသူများ၏ ပုံစံများကို သိရှိခြင်းသည် ဆက်ဆံရေးနှင့် အကူးကူး ကောင်းမွန်သော အလုပ်များ ဖြစ်မြောက်နိုင်သည်။

၁၁။ ခေါင်းဆောင်မှုပုံစံလေးမျိုး၏ အားသာချက်နှင့် အားနည်းချက်ကို ရှင်းပြပါ (၁.၈ ခ ရင်းမြစ်ပြစာရွက် – ခေါင်းဆောင်မှုပုံစံများ စာရွက်ကိုရှုပါ)။ သင်တန်းသားများသည် ခေါင်းညီတ်ခြင်း ရယ်ခြင်းများ ပြလုပ်လာလိမ့်မည်။

၁၂။ အောက်ပါမေးခွန်းများ မေးခြင်းဖြင့် ဆွေးနွေးမှုအား နှီးဆော်အစပျိုးပေးပါ။

- » ယခု လုပ်ငန်းစဉ်သည် သင်နှင့် ကိုက်ညီမျှရှိလား။
- » မိမိ၏ ဒုတိယလွမ်းမိုးမှုအရှိခံး ပုံစံသည် မည်သည့်အရာ ဖြစ်မည်နည်း။
- » မည်သည့်ပုံစံသည် မိမိအတွက် အဆင်မပြုခံးနည်း အဘယ့်ကြောင့်နည်း။
- » အခြားသော ပုံစံရှိသည့်သူများသည် မိမိ၏ ပုံစံနှင့် ပတ်သက်ပြီး မည်သည့်အရာအား နားမလည်နိုင်ဖြစ်သနည်း။
- » မည်သည့်ပုံစံရှိသူများနှင့် အလုပ်လုပ်ရတာ သင့်အတွက် အကောင်းဆုံးနည်း။ အဘယ့်ကြောင့်နည်း။
- » မည်သည့်ပုံစံကို လူများပိုပြီး ချီးကျျှုံးသနည်း။ အဘယ့်ကြောင့်နည်း။
- » သင်နှင့် သင်၏ သူငယ်ချင်းများ၏ ပုံစံကို သိရှိခြင်းသည် မည်သို့ အကျိုးဖြစ်ထွန်းသနည်း။
- » အသိုင်းအဝိုင်းတစ်ခု (သို့) အသင်းတစ်သင်းတွင် တူညီသည့်ပုံစံ (ထောင့်) တစ်ခုတည်းမှ စုစုပေါင်းနေလျှင် မည်သို့ ဖြစ်မည်နည်း။

၁၃။ သင်တန်းသားများ၏ အဖြေများကို အကျဉ်းချုပ်ပါ ပြီးနောက် ယခုလုပ်ငန်းစဉ်၏ အဓိကသင်ခန်းစာများကို ရှင်းပြပြီး ပိတ်ပါ။ ယခုလက်ခွဲသည် သင်တန်းသားများ မိမိတို့၏ ပုံစံများကို ဖော်ထွက်ပြီး ခေါင်းဆောင်မှုများကို လက်တွေ၊ လေ့ကျင့်နိုင်ရန် ကူညီဖြစ်မည်ဟု ရှင်းပြပါ။

## အဓိကသင်ခန်းစာများ

- ယခုပုံစံလေးမျိုးသည် မြင့်မားသောလုပ်ဆောင်မှုနှင့် ခေါင်းဆောင်မှုတွင် လိုအပ်သည့် အဓိကရှုထောင့်များဖြစ်သည်။
- ခေါင်းဆောင်များသည် ပုံစံလေးမျိုးမှလာသည်။
- မိမိမည်သည့်ပုံစံဖြစ်ခြင်းသည် ပုံစံအမျိုးမျိုးကို လိုအပ်လျှင် ပြောင်းလဲအသုံးချိန်ခြင်းထက် အရေးမကြီးပေါ်။
- ခေါင်းဆောင်ကောင်းများသည် မိမိ၏ အဆင်ပြေသည့်ပုံစံနှင့် အဆင်မပြေသည့်ပုံစံကို သိရှိသည်။
- ခေါင်းဆောင်ကောင်းများသည် ငါးတို့၏ အားသာချက်များကို သိရှိပြီး အားနည်းသည့်အရာများကို ပြင်ဆင်နိုင်အောင် လုပ်ဆောင်ခြင်း၊ အခြားနည်းလမ်းများဖြင့် လုပ်ဆောင်ခြင်းများကို နားထောင်ခြင်း၊ အသစ်သောနည်းလမ်းများဖြင့် ချဉ်းကပ်ခြင်းနှင့် အကူအညီတောင်းခြင်းများ လုပ်ဆောင်သည်။
- ခေါင်းဆောင်ကောင်းတစ်ဦးသည် မိမိနှင့် ကိုက်ညီသည့်ပုံစံ၊ အခြေအနေ၊ အဖွဲ့နှင့် ကိုက်ညီသည့်ပုံစံဖြင့် ဦးဆောင်သည်။

# ၁၀၈ - ပုံပိုးကူညီသူများအတွက် မှတ်စုများ

## ခေါင်းဆောင်မှုပြုင့်ပွဲ #၁ - ဂျယ်လီ မျှော်စင်

-  ရည်ရွယ်ချက် - ပေးအပ်ထားသော ပစ္စည်းများအသုံးပြု၍ အမြင့်မားဆုံး အဆောက်အအိ ဒီဇိုင်းပုံစံတည်ဆောက်ရန်။
-  သင်ထောက်ကူပစ္စည်းများ - စပါဂတီခေါက်ဆွဲ၏ ၂၀၊ တစ်ကိုက်ခန့် ကြိုးတစ်ချောင်း၊ တိပိဋက္ကာရီ၊ ဂျယ်လီတစ်ခု၊ ကတ်ကြေး။

### လမ်းညွှန်ချက်များ

၁။ လွတ်လပ်စွာထောင်နေသည့် အမြင့်ဆုံးတာဝါတစ်ခုကို တည်ဆောက်ပါ -

အနိုင်ရရှိသည့်အဖွဲ့သည် အောက်ခြေမှ ဂျယ်လီရှိသည့် ထိပ်ဆုံးထိ တိုင်းတာလျှင် အမြင့်ဆုံးဖြစ်ရမည်။ တာဝါသည် မည်သည့်ကြမ်းပြင်၊ တိုင် (သို့) ထိုင်ခု စသည့်အရာများနှင့် ထောက်ထားခြင်း မပြုလုပ်ရ။

၂။ ဂျယ်လီသည် ထိပ်ဆုံးတွင် ဖြစ်ရမည် -

ဂျယ်လီတစ်ခုလုံးသည် ထိပ်ဆုံးတွင်ဖြစ်ရမည်။ ငှင်းကိုစားသုံးခြင်း၊ အနည်းငယ် ဖြတ်တောက်ခြင်းများ မပြုလုပ်ရ။

၃။ ပစ္စည်းများကို အများ (သို့) အနည်းငယ် အသုံးပြနိုင်သည် -

စပါဂတီ၊ ကြိုးနှင့် တိပိဋက္ကာရီ အနည်းအများ လိုသလို သုံးနိုင်သည်။

၄။ တိပိဋက္ကာရီနှင့် စပါဂတီများကို ဖြတ်တောက်ခြင်း -

အဖွဲ့များသည် ပစ္စည်းများကို လိုသလို ဖြတ်တောက်နိုင်သည်။

၅။ ပြီးပြီးကြောချိန်သည် ၁၂ နာရီဖြစ်သည် -

ပြီးပြီးဆုံးချိန်တွင် ငှင်းအရာကို ကိုင်တွယ်ခြင်း မှိုထားခြင်း မပြုလုပ်ရ။  
ပြုလုပ်လျှင် အကျိုးမဝင်ပါ။

၆။ စည်းမျဉ်းများကို အားလုံးနားလည်းဆောင်ရွက်ပါ -

စည်းမျဉ်းများကို အထပ်ထပ်ရှင်းပြခြင်းကို မစိုးရိမ်ပါနှင့် အနည်းဆုံး သုံးကြိုမ်းများပြောပါ။ မစတင်မီ မေးခွန်းရှိ၊ မရှိမေးပါ။




Illustration: Matthew Gibbons

## ခေါင်းဆောင်မှုပြိုင်ပွဲ #၂ - ပူဖောင်းတာဝါ

 ရည်ရွယ်ချက် - ပူဖောင်းနှင့် တိပ်ကို အသုံးပြုပြီး သတ်မှတ်ထားသော အချိန်အတွင်း အမြင့်ဆုံးတာဝါတိုင်ကို ဆောက်ရန်။

 သင်ထောက်ကူပစ္စည်းများ - ပူဖောင်းတစ်ထပ်၊ တိပ် (အဖွဲ့တစ်ခုစီကို တူညီသောပမာဏပေးပါ)။

### ညွှန်ကြားချက်များ

- ၁။ အဖွဲ့စီတိုင်းအား ပူဖောင်းတစ်ထပ်စီနှင့် တိပ်ပေးပါ။ ငှင်းအရာများသာ အသုံးပြုပြီး လွှတ်လပ်စွာထောင်နေသည့် အမြင့်ဆုံးတိုင်ကို တည်ဆောက်ခိုင်းပါ။
- ၂။ စဉ်းစားရန်နှင့် စီစဉ်ရန် င့် မိနစ်ပေးပါ။
- ၃။ ‘စမယ်’ဟု ပြောလိုက်သည်နှင့် အားလုံးစတင်နိုင်သည်။
- ၄။ အဖွဲ့များတည်ဆောက်ရန် မိနစ် ၂၀ ပေးပါ။ ။ မိနစ်အလို့၊ ၂ မိနစ် အလို့နှင့် ၁ မိနစ်အလို့တွင် ငှင်းတို့အား သတိပေးပါ။
- ၅။ အဆုံးတွင် လွှတ်လပ်စွာရပ်တည်သည့် အမြင့်ဆုံးတိုင်သည် အနိုင်ရမည်။




Illustration: Matthew Gibbons

 အပြောင်းအလဲများ - ပို၍ခက်ခဲစေရန် စဉ်းစားချိန်နှင့် စီစဉ်ချိန် င့် မိနစ်အတွင်းသာ စကားပြောခိုင်းပြီး ဆောက်လုပ်နေချိန်တွင် စကားမပြောခိုင်းပါနှင့်။

# ၁၀၈ ရှင်းမြစ်ပြစာရွက် – ခေါင်းဆောင်မှု

## အမျိုးအစားများ<sup>၉</sup>

### အာဏာရှင်ဆန်သော ခေါင်းဆောင်မှု

အာဏာရှင်ဆန်သော ခေါင်းဆောင်မှုပုံစံသည် အခြားသူများကို လွမ်းမိုးမှုရှိသည် ရင်းတို့သည် အခြားသူများ၏ အကြံ့ဗြှုံးများကို လက်ခံရန်ခေါ်ခဲ့ပြီး အာဏာခွဲဝေမှုကို မပြုလုပ်ပေ။ ထိုကဲ့သို့သော ပုံစံသည် အလုပ်ထွက်မှုနှင့် မြင့်မားခြင်း (သို့) ပျက်ကွက်ခြင်းများကို ဖြစ်ပေါ်စေသည်။ တစ်ညီးတည်းသာ ညွှန်ကြားသည့်အလျောက် ဖန်တီးနိုင်မှုများ မရှိပေ။ ဤကဲ့သို့သော ပုံစံသည် လုပ်ရှိလုပ်စဉ်များနှင့်လုပ်သည့် (သို့) ဆုံးဖြတ်ချက်များ အမြန်ချမှတ်ရန်လိုအပ်သည့် ပတ်ဝန်းကျင်တွင် ကိုက်ညီသည် (ဥပမာ – စစ်တပ်နှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ အခြေအနေများ)။

### ဒီမိုကရေစီဆန်သော ခေါင်းဆောင်မှု

ပူးပေါင်းဆောင်ရွက်သည့်ပုံစံဖြစ်သည်။ ခေါင်းဆောင်သည် နောက်ဆုံး ဆုံးဖြတ်ချက်မချမှတ် အားလုံး၏ ပါဝင်မှုကို တောင်းခံသည်။ ထိုကဲ့သို့သော ပုံစံသည် အားလုံးကို ကျေနပ်မှုရှိစေပြီး ဖန်တီးနိုင်မှုအားကောင်းသည်။ ငါး၏ အားနည်းချက်သည် ကြန်ကြာမှုကို ဖြစ်စေပြီး ဆုံးဖြတ်ချက်များ အမြန်ချမှတ်ရန်လိုအပ်သည့် ပတ်ဝန်းကျင်တွင် အလုပ်သိမ်မဖြစ်ပေ။

### (Laissez-faire) မစွဲက်ဖက်သော ခေါင်းဆောင်မှု

Laissez-faire ဆိုသည်မှာ ပြင်သစ်ပေါ်ဟာရဖြစ်ပြီး ‘လုပ်ပါစေ’၊ ‘ဖြစ်ပါစေ’ ဆိုသည့် အဓိပ္ပာယ်သက်ရောက်သည်။ ထိုကဲ့သို့သော ခေါင်းဆောင်မှုသည် မိမိကိုယ်တိုင်ပါဝင်ပြုလုပ်ခြင်းကို ရှောင်ရှားသည်။ ဤကဲ့သို့သောချုပ်းကပ်မှုသည် အတွေ့အကြုံရင်ကျက်သောသူများနှင့် လုပ်သောအခါ (သို့) ဖန်တီးမှုလိုအပ်သော အခြေအနေတွင် အကျိုးသက်ရောက်မှုရှိသည်။

### ကျိုးနှုန်းသော ခေါင်းဆောင်မှု

ဤသို့သော ခေါင်းဆောင်များသည် အာဏာခွဲဝေခြင်းကို နှစ်သက်သည်။ ဆုံးဖြတ်ချက်ချရန် အားလုံး၏ အကြံ့များစွာဆောင်းခြင်းနှင့် မိမိအဖွဲ့သားများ၏ လိုအင်ကို ဦးစွာဖြည့်ဆည်းပေးသည်။ ထိုကဲ့သို့သော ခေါင်းဆောင်မှုပုံစံသည် ကူညီခြင်းနှင့် အားပေးမှု ကို ဖြစ်စေသည်။ သို့သော် မိမိအဖွဲ့သားများ၏ လိုအပ်ချက်ကို ပန်းတိုင်ထက် ဦးစားပေးမိ၍ အာဏာမွဲခြင်းနှင့် အကျိုးစီးပွားရေးဆက်နွယ်မှု ပြသနာများကို ဖြစ်ပေါ်စေသည်။

### အမူအကျင့်စံပြုခေါင်းဆောင်မှု

ထိုခေါင်းဆောင်များသည် အမိန့်ကွင်းဆက်ကို လိုက်နာတတ်သည်။ ထိုသူများသည် ဆူပေး ဒက်ပေးစနစ်ကိုကျင့်သုံးသည်။ ငါးစားစနစ်သည် ရေတိတွင် အလုပ်ဖြစ်နိုင်သော်လည်း မိမိ၏ အဖွဲ့သားများ၏ စွမ်းရည်ကို တိုးတက်အောင်မလုပ်တတ်ပေ။

### ပြောင်းလဲမှုပြုခေါင်းဆောင်မှု

ဤသို့သောသူများသည် စိတ်အားအထက်သန်ဆုံးသူများဖြစ်သည်။ ငါးတို့သည် မိမိ၏ အဖွဲ့သားများကို သက်ရောက်သော ဆက်သွယ်မှုနှင့် ဉာဏ်အမြော်အမြင်မှုတစ်ဆင့် စိတ်အားထက်သန်အောင် ပြုလုပ်နိုင်သည်။ ငါးတို့သည် ဆွဲဆောင်မှုရှိပြီး ကြီးမားသော စိတ်ကူးစိတ်သန်းများရှိသည် သို့သော် ပန်းတိုင်ကို စနစ်တကျရောက်ရှိရန် အသေးစိတ်ဆန်သော မန်နေဂျာတစ်ဦးလိုအပ်သည်။

<sup>9</sup> Image adapted from: Jagger, Stan. *Learning Skills*, Mote Oo Education.

# ၁၀၈ ခ ရင်းမြစ်ပြေဆွက် – ခေါင်းဆောင်နှုပုံစံများ

ပိဿာပညာရှင်များ (သို့) တွေးခေါ်အကဲဖြတ်သူများ	မောင်းနှင့်သူများ
<p>ဆိုလိုသည့် အမို့ယ်နှင့် ယုတ္တိတန်မှုကို အလေးထား</p> <ul style="list-style-type: none"> <li>+ သတင်းအချက်အလက်နှင့် အမြင်များကို ရှာဖွေစေဆောင်းတတ်သူ။</li> <li>+ တွေးခေါ်သုံးသပ်မှုကောင်းပြီး ဖြစ်စဉ်တစ်ရပ်ရုံ ကို စူးစမ်းမှုအားကောင်း။</li> <li>+ အချက်အလက်များပေါ် မှတည်ပြီး ဆုံးဖြတ်ချက် ချမှတ်ခြင်းကို နှစ်သက်သူ။</li> <li>+ ဆုံးဖြတ်ချက်မချခင် သတင်းအချက်အလက် များများ ရနိုင်သူမျှရရန် နှစ်သက်သူ။</li> <li>+ အလုပ်ဖြစ်သည့် အဖြေများကို မလိုအပ်သည်များ အထဲမှ ဆွဲထုတ်နှင့်သူ။</li> <li>+ အယူအဆများထဲမှ ခံစားချက်များနှင့် အတွေ့အကြွေများကို ဘာသာပြန်သူ။</li> <li>- ဆုံးဖြတ်ချက်ချမှတ်ရာတွင် နောင့်နေးကြန်းကြောမှု ရှိ (အချက်အလက်များတွင် နစ်မွန်းနေတတ်)။</li> <li>- ဆုံးဖြတ်ချက်အများစုကို အခြားသူများနှင့် လွှာထားပြီး ဆုံးဖြတ်ချက်တစ်ခုထဲကိုပဲ အာရုံစိုက်သူ။</li> <li>- သူတို့ကမ္မာနှင့် သူတို့သာဆိုလျှင် ပါဝင် ဆောင်ရွက်မှု မရှိခြင်းနှင့် လက်တွေ့မကျသော အတွေ့အခြေများကြောင့် စောင့်ကြည့်နေရမည်။</li> <li>» အကယ်၍ ခေါင်းဆောင်တစ်ဦးသည် ဤပုံစံရှိလျှင် သူတို့လိုအပ်သည့် သတင်းအချက်အလက်များ ပေးအပ်ပါ။ ထိုအတောအတွင်း သူတို့ ဘယ်လို ဆုံးဖြတ်ချက်ချမယ်၊ ဘယ်လို ကိုယ်စားပြုမယ်၊ ဘယ်အချိန်မှာဆိုတာတွေ သင့်ကို ပြောပြဖို့ရန် တောင်းဆိုပါ။</li> </ul>	<p>လုပ်ဆောင်ချက်များနှင့် လုပ်ငန်းစဉ်များ ညွှန်ကြားခြင်းကို အလေးထားသူ</p> <ul style="list-style-type: none"> <li>+ သတင်းအချက်အလက်နှင့် ထင်မြင်ယူဆချက် ပေးအပ်သူ။</li> <li>+ ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် သူတို့အတွက် လွယ်ကူသည်။</li> <li>+ အဖွဲ့၏ ချမှတ်ထားသော အမိမက်ပန်းတိုင်များသို့ ရောက်ရှိအောင် တည့်မတပေးနိုင်သူ။</li> <li>+ ရပ်တည်ချက်၊ စီစဉ်ညွှန်ကြားချက်များ ကောင်းမွန်ပြီး အလုပ်ပြီးမြောက်မှုကိုဖြစ်စေ။</li> <li>+ ထိုလွယ်ရှုလွယ်ဖြစ်လောက်သည့် ဝေနှုန်း အကြံပြုချက်များအတွက် များများစားစား တုန်လုပ်မှုမရှိ။</li> <li>- ဆုံးဖြတ်ချက်များကို အလျင်အမြန်ချသည့်အတွက် မှားမှာများဖြစ်နိုင်။</li> <li>- ဆုံးဖြတ်ချက်ချရာတွင် အားလုံးပါဝင်မှု အမြင်များကို မထည့်သွင်းဘဲ အလျင်အမြန် ဆုံးဖြတ်ချက်ချခြင်း။</li> <li>- လုံလောက်သော သတင်းအချက်အလက်များ မရှိဘဲ ဆုံးဖြတ်ချက်ချသည့်အတွက် အမှားဖြစ်နိုင်။</li> <li>- ပုဂ္ဂိုလ်စွဲမရှိဘဲ၊ အလုပ်ပြီးမြောက်မှုကိုသာ အလေးပေးသည့်အတွက် အဖွဲ့ဝင်များနှင့် ဆက်ဆံရေး ဆုံးရှုံးနိုင်။</li> <li>- ဤအပိုင်းတွင် အခိုင်အမာရှိနေပါက၊ အလွန်အကျိုးဆောင်မှု မဖြစ်ရန် သတိထားရမည်။</li> <li>» အကယ်၍ ခေါင်းဆောင်တစ်ဦးသည် ဤပုံစံရှိလျှင် ညွှန်ကြားနိုင်သမျှ ညွှန်ကြားပါစေ၊ သူတို့မျှော်လင့် သကဲ့သို့ ပြသနာများ၊ ထင်မြင်ယူဆချက်များကို သူတို့ဆီ တင်ပြပါ။</li> </ul>

မိသုကာပညာရှင်များ (သီ)  
တွေးခေါ်အကဲဖြတ်သူများ

မောင်းနှင်သူများ

## အစုအစွဲအပေါ်သက်ရောက်မှု အခါး.

မိသုကာပညာရှင် (သီမဟုတ်) လေ့လာသုံးသပ်သူမျိုး  
သည် မကြာခဏဆိုသလို လူနည်းစသာရှိကြသည်။  
သီးသော် သူတို့၏ လုပ်ဆောင်ချက်များသည်  
မရှိမဖြစ်လိုအပ်သည်။ အကယ်၍ အစုအစွဲအနေဖြင့်  
ဤနယ်ပယ်ကို အာရုံမစိုက်လျှင်၊ သူတို့၏ စူးစမ်းမှု  
လေ့လာမှုတို့မှ ထွက်ပေါ်လာသော အရေးပါသည်  
သင်ယူစရာများ လွှဲချော်သွားလိမ့်မည်။ အစုအစွဲသည်  
အခြေအနေတစ်ခုလုံးကို ခြိုင်းကြည့်ရန်အတွက်  
အရေးကြီးသော ဖြစ်စဉ်အဆင့်များ သို့မဟုတ်  
အခြားသော နည်းလမ်းများကိုလည်း လွှဲချော်ကောင်း  
လွှဲချော်နေမည်ဖြစ်သည်။ အစုအစွဲအတွင်း ဤပုံစံမျိုး  
အရမ်းများနေလျှင်လည်း အစုအစွဲအနေဖြင့် အများကြီး  
ရွှေ့မည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော်  
ဆွေးနွေးခြင်း၊ မစွေက်ဖက်သော သဘောတရားနှင့်  
လေ့လာသုံးသပ်နေခြင်းတို့သည် အခွင့်အလမ်းကို  
ဖြတ်ကျော်သွားရန် ခွင့်ပြုနေလိမ့်မည်။

## အစုအစွဲအပေါ်သက်ရောက်မှု အခါး.

အစုအစွဲတစ်ခုတွင် မောင်းနှင်သူများ မရှိခဲ့လျှင်၊  
မောင်းနှင်သူကဲ့သို့ လုပ်ဆောင်ချက်မျိုး ပြုလုပ်ရမည်  
မဟုတ်ခဲ့လျှင် ရည်မှန်းချက်များနှင့် အလုမ်းဝေးနေမည်သာ  
ဖြစ်သည်။ ရင့်ကျက်သော မောင်းနှင်သူများသည်  
တစ်သီးပုဂ္ဂလဆိုင်ရာ တုံးပြန်မှုမျိုး မရှိဘဲ၊ အခြားအပိုင်းများ  
တွင် အရည်အချင်းများရှိပြီး အစုအစွဲကို အခြေခံမှအစ  
ကူညီသည်။ ယခုကဲ့သို့သော ပုံစံသည် မရင့်ကျက်သောအပါ  
အလွန်အကျိုး တစ်သီးပုဂ္ဂလဆန်ခြင်း၊ ပုံစံခွက်ဆန်လွန်ခြင်း  
တို့ ဖြစ်စေနိုင်သည်။ အငြင်းပွားမှုများ သို့မဟုတ်  
အစွဲဝင်များ၏ လုပ်ပိုင်ခွင့်နှင့် ပူးပေါင်းဆောင်ရွက်မှုမဲ့ခြင်း  
များ ဖြစ်စေသည်။

## ဆက်ဆံရေး တည်ဆောက်မှု ကျမ်းကျင်သူများ

ကရုပြုလုပ်ဆောင်ချက်ကို အလေးထား

- ⊕ လူအဖွဲ့အစည်းတည်ဆောက်မှု၊ ထိန်းသိမ်းမှုမှာ ထူးချွန်
- ⊕ အစုအဖွဲ့ဖြင့် ကောင်းစွာလုပ်ကိုင်တတ်
- ⊕ ငင်မင်နားလည်မှု၊ အများစုဆန္ဒ၊ လုပ်ဆောင်မှု၊ တို့ပြန်အကြံပေးမှု ရှာဖွေခြင်းတို့ တည်ဆောက်ရာ တွင် ကျမ်းကျင်။
- ⊕ ထောက်ပံ့၊ ချီးမြှောက်မှုကို အလေးထား
- ⊕ အခြားသူများ၏ ဆန္ဒများ၊ အမြင်များ၊ လုပ်ဆောင်ချက်များကို အထူးအလေးအန်က် ထားမှုကို ဖော်ပြတတ်။
- ⊖ ဆက်ဆံရေးတွင် ထိနိုက်နိုင်မည်ဆိုပါက ပေါ်ပြုလာမဖြစ်သည့် ရပ်တည်ချက်မျိုးမလုပ်
- ⊖ ဘာဝန်နှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့ထက် ပေါင်းသင်းဆက်ဆံရေးအပေါ်တွင် အများကြီး အလေးထားသူ
- ⊖ ကိုယ်ပိုင်လိုအပ်ချက်နှင့် ထိနိုက်နစ်နာမှုများကို မေ့ထားနိုင်သူ ဘေးချိတ်ထားနိုင်သူ
- » အကယ်၍ ခေါင်းဆောင်တစ်ဦးသည် ဤပုံစံမျိုးရှိပါက၊ သင့်ကိုယ်ပိုင်ရပ်တည်ချက်၊ အနေအထားကိုသိပြီး၊ ထုတ်ဖော်ပြောဆိုရန် မစိုးရိမ်ပါနှင့်။ သူတို့၏ ရှုမြင်ချက်များကို ကိုယ်စားပြုရန် နိုင်မှာသော ဥပမာများပေးဖို့ တောင်းဆိုပါ။

## စဉ်ဆက်မပြတ် လွှာ့ဆော်နိုင်သူ

စိတ်ပိုင်းဆိုင်ရာ လွှာ့ဆော်လုပ်ဆောင်ချက်ကို အလေးထား

- ⊕ မကြာခဏဆိုသလို သူတို့၏ အယူအဆများကို ထုတ်ဖော်တတ်ပြီး၊ အဆိုပါ အယူအဆများကို လိုက်ပါရန် ဆန္ဒပြင်းပြမှုကို ပုံပိုးသည်။ နှီးဆော်သူ
- ⊕ အမိကလုပ်ငန်းစဉ်နှင့် အနာဂတ်ပုံရိပ်ဆိုင်ရာ အာရုံးသာဖြင့် လူများအားလွှာ့ဆော်ရာတွင် ထူးချွန်သူ
- ⊕ အခြားသော အဖွဲ့ဝင်များနှင့် အတူ စကားပြောဆိုခြင်း များတွင် လန်းဆန်းအောင် နှီးဆော်ရာတွင် ကောင်းမွန်သူ
- ⊖ သူတို့၏ အယူအဆများကို စိတ်ပိုင်းဆိုင်ရာတို့နှင့် ရောထွေးနိုင်သည်။ ဓမ္မခိုက်နှင့်ကျမှုသည် သူတို့၏ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်သည်။
- ⊖ အကယ်၍ အယူအဆများကို ထိပ်တိုက်တွေ့ခြင်း၊ အခြားသူများအား စိန်ခေါ်မှုတို့တွေ့ခြင်း စသဖြင့် အလွန်အကျိုးပြခြင်းကြောင့် စိတ်ခံစားချက် ပြင်းထေန်သော အခြေအနေကို ဖန်တီးစေနိုင်သည်။
- » အကယ်၍ ခေါင်းဆောင်တစ်ဦးသည် ဤပုံစံမျိုးရှိပါက၊ သင့်ကိုယ်ပိုင်ရပ်တည်ချက်၊ အနေအထားကိုသိပြီး၊ ထုတ်ဖော်ပြောဆိုရန် မစိုးရိမ်ပါနှင့်။ သူတို့၏ ရှုမြင်ချက်များကို ကိုယ်စားပြုရန် နိုင်မှာသော ဥပမာများပေးဖို့ တောင်းဆိုပါ။

ဆက်ဆံရေး တည်ဆောက်မှု ကျမ်းကျင်သူများ

စဉ်ဆက်မပြတ် လုံးဆော်နိုင်သူ

## အစုအဖွဲ့အပေါ်သက်ရောက်မှုအခါး။

သင်၏စွမ်းဆောင်ရည်အပိုင်းအတွက် ဂရုစိုက်ခြင်း၊  
အလေးထားခြင်း အများကြီးရရှိနိုင်မည် မဟုတ်ပေ။  
အဘယ်ကြောင့်ဆိုသော ဤအရာသည် လုပ်ငန်း  
ဆောင်ရွက်မှုကို အခြေပြုသော အစုအဖွဲ့အတွက်  
ဆက်စပ်ပေးသောသူ သို့မဟုတ် မရှိမဖြစ် လိုအပ်သော  
အရာဖြစ်သည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့်  
အခြားသောလုပ်ငန်း အစိတ်အပိုင်း ဆောင်ရွက်မှုများနှင့်  
ပေါင်းစပ်သောအခါ စွမ်းအားကောင်းလှသည်။  
အကယ်၍ အစုအဖွဲ့သည် ဤပုံစံသာဖြစ်လျှင်၊ သိသာ  
ထင်ရှားစွာ ရှေ့သို့ရွှေ့လျားရန်အတွက် လုံလောက်သော  
စွန်းစားမှုများ သို့မဟုတ် ဆုံးဖြတ်ချက်များကို အစုအဖွဲ့  
အနေဖြင့် ချမှတ်မည် မဟုတ်ပေ။ ရှေ့နောက် အစီအစဉ်  
ညီညွတ်ခြင်းနှင့် ဆန်းသစ်တိတွင်မှုတို့တွင် နက်နဲ့မှုမဲ့  
နေသည့် အတိုင်းအတာတွင် အစုအဖွဲ့အနေဖြင့် ပဋိပက္  
ကိုလည်း ရှောင်လွှာကောင်း လွှာမည်ဖြစ်သည်။

## အစုအဖွဲ့အပေါ်သက်ရောက်မှုအခါး။

လျှပ်တပြက် တွန်းအားပေးသူများသည် မီးသီးများနှင့်  
အလေးသွောန်တူသည်။ အစုအဖွဲ့များအနေဖြင့်  
တောက်ပလာရန်၊ ဖန်တီးရန်၊ တူးဆွဲရန်၊ မွေးနောက်ရန်နှင့်  
လှိုက်လှိုက်လဲလဲ ဖြစ်ရန်တို့အတွက် ဤလုပ်ဆောင်ခြင်းမျိုး  
လိုအပ်သည်။ ဤပုံစံမရှိသော အစုအဖွဲ့တစ်ခုအနေဖြင့်  
လုပ်ငန်းလည်ပတ်နိုင်ကောင်း လည်ပတ်နိုင်မည် ဖြစ်သော်  
လည်း၊ အတော်အတန်အသက်မဲ့နေမည်ဖြစ်သည်။ ဤပုံစံ  
နှင့် ရင့်ကျက်သောသူများသည် တွေ့မည်၊ ခွဲမည်စသိဖြင့်  
ရွေးချယ်နိုင်ပြီး၊ ပြင်းထန်သက်ရောက်မှုရှိသော သူတို့၏  
စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်လျှင် ထိန်းချုပ်နိုင်သည်။  
အကယ်၍ ခေါင်းဆောင်တစ်ယောက်တွင် ဤပုံစံများနေမည်  
ဆုံးလျှင် သို့မဟုတ် မရင့်ကျက်သူဆုံးလျှင် အစုအဖွဲ့တစ်ခု  
သည် အလွန်အကျိုး ပြန်လည်တံ့ပြန်မည်။ အခြားသော  
အခြေအနေမှုန်များနှင့် ထိတွေ့မှု ဆုံးရှုံးပြီး သူတို့၏  
အယူအဆများနှင့်သာ ကျေနပ်နေမည်ဖြစ်သည်။  
စိတ်ဝင်စားစရာအားဖြင့် သာစေတိကြုံမ ကြီးမားသော  
ခေါင်းဆောင်များနှင့် ဘာသာရေးဂိုဏ်းခေါင်းဆောင်များ  
သည် ဤအပိုင်းမှုလာသည်။

# လုပ်ငန်းစဉ် ၁၀၉ - ဆုံးဖြတ်ချက်ချမှတ်ခြင်း



ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း ဆုံးဖြတ်ချက်များ ချနေကြသည်။ ရှင်းလင်းသော ဆုံးဖြတ်ချက် ချမှတ်ရေး ဖြစ်စဉ်နောက်တွင် ကိစ္စရပ်ကိုသိရှိခြင်း၊ သတင်းအချက်အလက် စုဆောင်းခြင်း၊ အလုပ်အပြောင်းများနှင့် အကျိုးဆက်များကို ချိန်ဆခြင်းနှင့် ကောင်းမွန်သော ဆုံးဖြတ်ချက်များသို့ ဦးတည်ရန် ပေါ်ဖြစ်ခြင်း၊ အလုပ်အပြောင်းများနှင့် စဉ်းစားခြင်းတို့ ပါဝင်သည်။ ဤသရပ်ဆောင် လုပ်ငန်းစဉ်တွင် သင်တန်းသားများသည် သူတို့ဆီမှ အကန်းအသတ်ဖြင့် ရှိနေသော သတင်းအချက်အလက်များကို စဉ်းစားရမည်ဖြစ်ပြီး၊ ပေးအပ်ထားသော အချိန်အတွင်း တစ်စီတ်တစ်ဝမ်းထဲဖြစ်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ရမည်။



## ရည်ရွယ်ချက်များ

- » ဆုံးဖြတ်ချက်များ မည်သို့ချမှတ်သည်ကို ပြန်သုံးသပ်ရန်။
- » ဆုံးဖြတ်ချက်များကို အမျိုးမျိုးသော အချက်များက လွမ်းမိုးသည်ကို နားလည်ရန်။
- » ဆုံးဖြတ်ချက်ချမှတ်ခြင်း ဖြစ်စဉ်ကို လေ့ကျင့်ရန်။



## အချိန် - ၇၂ မြန်စီ



သင်ဆောက်ကူပစ္စည်းများ - ၁၉ ရှင်းမြစ်ပြေစာရွက် - ရှင်သနရေးပစ္စည်းများ (သင်တန်းသားတစ်ဦးလျှင်တစ်ခု) စီးပွားရေးနှင့် မာကာဏာပင်များ (ရွှေးချယ်နှင့်)

## ကြိုတင်ပြင်ဆင်ခြင်း

- » ၁၉ ရှင်းမြစ်ပြေစာရွက် - ရှင်သနရေးပစ္စည်းများ (သင်တန်းသားတစ်ဦးလျှင်တစ်ခု) မြတ်စွာပေးရန် စီစဉ်ပါ။
- » စီးပွားရေးပေါ်တွင် ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ဆောင်ပုံကိုရေးပါ။

## ဥပမာ

### ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ဆောင်ပုံ

- » အကြောင်းအရာကို ရှာဖွေဖော်ထုတ်ပါ။
- » သတင်းအချက်အလက်များ စုဆောင်းပါ။
- » ရွှေးချယ်စရာများ စဉ်းစားပါ။
- » အကျိုးဆက်များကို တွက်ဆပါ။
- » ဆုံးဖြတ်ပါ။
- » ပြန်လည်သုံးသပ်အကဲဖြတ်ပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - သွေးပူ / ပြန်လည်လေ့ကျင့်ခြင်း ပုံရိပ်ဖောတ် (၂၀ မိနစ်)

- » သင်တန်းသားများနှင့် အဂိုင်းဂိုင်းပါ။
- » သင်တန်းသားများအား စိတ်တို့ခြင်း၊ ပိုက်ဆာခြင်း၊ ဝမ်းနည်းခြင်းစသည့် အမှုအရာများ လုပ်ခိုင်းပါ။
- » ဤနံနက်တွင် ငင်းတို့သည် ငင်းတို့၏ သရုပ်ဆောင်မှုစွမ်းရည်ကို ထုတ်ဖော်ပြရမည်ဟုပြောပါ။
- » သင်တန်းသားများအား အဖွဲ့ ၃ မှ ၇ ဖွဲ့-၇ ပါ။ တစ်ဖွဲ့ချင်းစီသည် မိမိတို့ မနေ့က သင်ကြားခဲ့သည့် အကြိုက်ဆုံး သင်ခန်းစာ တစ်ခုအား လူရပ်ပုံစံ ပြုလုပ်ရမည်ဟုပြောပါ။
- » ဆွေးနွေးခြင်းနှင့် ပုံစံအား လေ့ကျင့်ရန် ၁၀ မိနစ်ရမည်။ ထို့နောက်တစ်ဖွဲ့စီ ငင်းတို့၏ ဖန်တီးမှုအား ရှင်းပြရမည်။ အဖွဲ့များအား ငင်းတို့ ဖန်တီးထားသည့် ပုံ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ရှင်းပြခိုင်းပါ။
- » အချိန် ၁၀ မိနစ်ပြီးလျှင် အားလုံးအား ပြန်စုရန် စိတ်ခေါ်ပါ။ တစ်ဖွဲ့စီ မိမိတို့၏ လူရပ်ပုံစံအား ပြသရမည်။ ငင်းတို့အနေဖြင့် မိမိတို့၏ လူရပ်ပုံအား မရှင်းပြစီ အခြားသူများအား မည်သို့ စွမ်းသနည်းဟုမေးပါ။
- » ယခုအစီအစဉ်သည် သင်ခန်းစာအား ပြန်လှန်လေ့ကျင့်ရန်နှင့် အရေးပါသော ယူဆချက်များ မှတ်မိစေရန် ပြုလုပ်သော နည်းလမ်းဖြစ်သည်။

### လေ့ကျင့်ခန်း J - ပြောတ် (၂၀ မိနစ်)

- » သင်တန်းသားများအား အဂိုင်းဂိုင်းထိုင်ခိုင်းပြီး ပြောတ်ပြုလုပ်ရမည်ဟုပြောပါ။
- » လေယာဉ်ပျက်ကျပြီး တစ်ဖွဲ့ချင်းစီသည် ရှင်သနရန်လိုအပ်သည့် ပစ္စည်းများအားကြည့်ရှုပြီး အဖိုးအတန်ဆုံး ပစ္စည်း ၃ ခုအား ရွေးချယ်ရန်လိုကြောင်း ရှင်းပြပါ။ ငင်းပစ္စည်း ၃ ခုအား အဖွဲ့အားလုံး သဘောတူရမည်။ လုပ်ဆောင်မှုစတင်ရန် တစ်ယောက်ချင်းစီ ပစ္စည်းစာရင်းအား ကြည့်ရှုပြီး ချရေးထားရမည်။ ထို့နောက် အဖွဲ့တွင် နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရန် အချိန် ၁၀-၁၅ မိနစ်ပေးပါ။
- » ပစ္စည်းစာရင်းအား တစ်ယောက်စီအားပေးပြီး ြိမ်သက်စွာ ကြည့်ခိုင်းပါ ထို့နောက် မိမိ၏ ဆုံးဖြတ်ချက်ချပါ။ ပြီးနောက် အဖွဲ့ချင်းစီလိုက် ပြန်စုပြီး အားလုံးသဘောတူသည့် ဘုံးဆုံးဖြတ်ချက်ကိုချရန် ဆွေးနွေးခိုင်းပါ။
- » အဖွဲ့များအား လိုက်လုပ်ကြည့်ရှုစဉ် အချိန်စစ်ဆေးပါ။ အချိန်စွေးတော့မည်ဆိုလှုင် သတိပေးပါ။
- » ၁၀-၁၅ မိနစ်ပြီးလျှင် အားလုံးအား ပြန်လည်စုစည်းစေပါ။
- » မိမိတို့၏ ရွေးချယ်ထားသည့် ပစ္စည်းများအားပြောရန် စိတ်ကြားပါ။ ငင်းတို့ ရွေးချယ်ရခြင်း၏ အကြောင်းပြချက်ပါ ပြောခိုင်းပါ။ (ရွေးချယ်နှင့် တစ်ဖွဲ့ချင်းစီ၏ အဖြေအား စက္ကာဇွန်ကြီးတွင် ချရေးပါ။)

### လေ့ကျင့်ခန်း ၃ - ဆွေးနွေးခြင်း (၂၀ မိနစ်)

- » အောက်ပါမေးခွန်းများ မေးပြီး ဦးဆောင်ပါ။
  - » နောက်ဆုံး ဆုံးဖြတ်ချက်သည် လွယ်ကူလား။
  - » ဆုံးဖြတ်ချက်အား မည်သို့ လုပ်သနည်း။
  - » ဆုံးဖြတ်ချက်များအား မည်သူနှင့် မည်သို့ လွမ်းမိုးနေသနည်း။
  - » ဘုံးသဘောတူညီသည့် ဆုံးဖြတ်ချက်ကို မည်သို့ လုပ်ခဲ့သနည်း။
  - » တစ်ဦးချင်းရွေးထားသည်နှင့် အဖွဲ့လိုက်ရွေးချယ်မှု တစ်ထပ်တည်းဖြစ်သည့်အဖွဲ့ရှိလား။

- » မည်သို့သော အမှုအကျင့်များသည် အကူအညီ (သို့) အဟန်အတား ဖြစ်စေသနည်း။
- » အကယ်ဉ် မိမိတွင် စုံလင်သော သတင်းအချက်များရှုချုပ် ဆုံးဖြတ်ချက်သည် လွယ်ကူပါမည်နည်း။
- » ဘာကြောင့် သင်၏စိတ်ပြောင်းသွားသနည်း။ သင်၏အဖွဲ့ ရွေးချယ်လိုက်သည့် ဆုံးဖြတ်ချက်အား ကျေနပ်မှုရှိပါ သလား (တစ်ယောက်စီအား ငှင်းတို့၏ စိတ်ကျေနပ်မှုများအတွက် လက်ချောင်းများ အသုံးပြုပြီး ဖော်ပြနိုင်းပါ။)
- » အမို့၊ ကျောင်း၊ အလုပ်စသည့် မည်သို့သော အခြေအနေသည် ယခုလေ့ကျင့်ခန်းနှင့် တူညီသနည်း။
- » ယခုလုပ်ငန်းစဉ်အား ဂုတ္တယကြိမ် လုပ်ဆောင်ရွယ် မတူအောင် မည်သို့သောအရာများ လုပ်ဆောင်မည်နည်း။
- » ဤလုပ်ငန်းစဉ်မှ မည်သို့သောအရာများ သင်ယူနိုင်သနည်း။
- » ယခုလုပ်ငန်းစဉ်မှ သင်ယူလိုက်သည့်အရာအား မိမိတို့ နေ့စဉ်ဘဝ (သို့) ဤစီမံကိန်းတွင် မည်သို့ အသုံးချမည်နည်း။

## လေ့ကျင့်ခန်း ၄ - ရှင်းလင်းခြင်း (၁၀ မိနစ်)

- ၁။ သင်တန်းသားများ ဆုံးဖြတ်ချက်ချုပ် စဉ်းစားသည့်အရာများအား တွေးတော်ခိုင်းပါ။ အရေးကြီးသည့် ဆုံးဖြတ်ချက်ချရရာတွင် လူများလိုက်နာသင့်သည့်ဖြစ်စဉ်အား အကြံပြုခိုင်းပါ။
- J။ ဆုံးဖြတ်ချက်ချမှတ်ခြင်း ဖြစ်စဉ်ကို ရေးထားသော စူးချွမ်းကြီးဖြင့် ရှင်းပြပါ။
- ၃။ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်သည် အမြဲဆင်ခြင်ရသည်။ တစ်ခါတစ်ရုတွင် မိမိတို့သည် ဖြစ်စဉ်၏အစ (သို့) ပြန်လည်သွားရခြင်း (သို့) ဖြစ်စဉ်အား အမြဲထပ်ခါလုပ်ရသည်။ ဥပမာ - ရွေးချယ်မှု၏ရလဒ်တစ်ခုသည် မိမိတို့ရချင်သည့်ရလဒ် မဟုတ်ခဲ့လျှင် သတင်းအချက်အလက်စစ်းခြင်းများ ရွေးချယ်မှုများ ရှာဖွေရလိမ့်မည်။ ခေါင်းဆောင်ကောင်းသည် အကြံပြုချက်များကို နားထောင်ပြီး အမှားလုပ်ခဲ့လျှင် ဝန်ခံသည်။

### အဓိကသင်ခန်းစာများ

- ဆုံးဖြတ်ချက်ချခြင်းသည် စွမ်းရည်ဖြစ်ပြီး အရေးကြီးသည့် ခေါင်းဆောင်မှုစွမ်းရည်ဖြစ်သည်။
- ဆုံးဖြတ်ချက်ချမှတ်ရာတွင် စွမ်းမိုးနေသည့်အရာများရှိသည်။
- ဆုံးဖြတ်ချက်ကောင်းချမှတ်ရာတွင် အမြဲအားလုံးပျော်ရွင်ရန် မလိုပေး။ ငှင်းတွင် ညီးနှင့်မှုများနှင့် အပေးအယူများ လိုအပ်သည် (မေန်မှုလုပ်များအား အထူးသဖြင့် လူငယ်များသည် ယင်းကဲ့သို့ အခက်အခဲများ ကြံတွေ့သည် အဘယ့်ကြောင့် ဆုံးသော် ငှင်းတို့သည် အားလုံးပျော်ရွင်အောင် ပြုလုပ်ခြင်းကြောင့်ဖြစ်သည်။)
- ဆုံးဖြတ်ချက်ချမှတ်ခြင်း ဖြစ်စဉ်ကို လိုက်နာလျှင် ပို၍ကောင်းမွန်သော ဆုံးဖြတ်ချက်များ ရရှိမည်။
- ဆုံးဖြတ်ချက်ချမှတ်ခြင်း စွမ်းရည်သည် လေ့ကျင့်နိုင်ပြီး တိုးတက်အောင်လုပ်နိုင်သည်။

### အပြောင်းအလဲများ

ပိုပြီး စိတ်ဝင်စားမှုရှိရန် အဖွဲ့တစ်ဖွဲ့ချင်းစီအား အကြောင်းအရာတစ်ခုပေးပါ။ ဒေသခံများသိသည့် နေရာအားသုံးပြီး ပုံပြင်အကြောင်းအရာ ဖန်တီးပါ။

- » လေယာဉ်ပျက်ကျခြင်း (သဲကန္တာရတွင်၊ တောင်ထိပ်တွင်)။
- » လျှမှာက်ခြင်း (လျှပေါ်တွင်၊ ကျွန်းပေါ်တွင်)။
- » တောထဲတွင် လမ်းပျောက်ခြင်း။

ဘုံဆုံးဖြတ်ချက်ချရန် ဆွေးနွေးချိန်အား တို့လိုက်ခြင်းဖြင့် အဖွဲ့များအား ဖိအားပေးပါ။

# ၁၀၉ ရှင်းမြစ်ပြစာရွက် – ရှင်သန်ရေးပစ္စည်းများ

သင်၏အဖွဲ့သားများနှင့် ရှိုးသည့်အချိန်ပေါ်မှတည်ပြီး အောက်ဖော်ပြပါ ရှင်သန်ရာတွင်လိုအပ်သည့် ပစ္စည်းများကိုကြည့်၍ ရွှေးချယ်မှု ပြုလုပ်ပါ။

- » မှန်အသေးတစ်ချပ်
- » အရည်အသွေးမြင့် ခြင်ထောင်တစ်ခု
- » ၂၅ လီတာဆန့်ရေပုံး
- » ဘီစက်ဗူးတစ်ဗူး
- » ရေပေါ်ကူရှင်တစ်ခု
- » ဓာတ်ဆီနှင့် ဆီရောထားသော ၁၀ လီတာပုံး
- » ရေဒီယိုအသေးတစ်လုံး
- » စတုရန်းပေ ၂၀ ရီ အလင်းကာ ပလပ်စတစ်တဲ့
- » ဝီစကီတစ်ပုလင်း
- » ၁၅ ပေရှည်သော နှင့်လွန်ကြီး
- » ချောကလက်ချောင်းများပါသော သေတ္တာနှစ်လုံး
- » ငါးဖမ်းပစ္စည်းများ
- » စောင်လေးထည်
- » အနာသက်သာသည့် ဆေးများပါသည့် ဆေးအိတ်
- » မီးခြစ်ဆံတစ်ထဲပုံး
- » တူ့စက်ရှိကို အနာသက်သာသည့် ချိန်ညိုလို ရေသည် ၃၁ လွှာ၊ ကြီးမှားသော ဘက်စုံသုံးဓား စသည့်အရာများပါသော လက်သမားပုံး
- » ဂေါ်ပြား
- » ပုလိန်တို့
- » ကျည်ဆံ ၆ လုံးပါသော ပစ္စတို့သေနတ်
- » ဘက်ထရီအပိုတစ်လုံးပါသောဓာတ်မီး
- » ဖယောင်းတိုင် ၁၀ တိုင်ပါသောအထုပ်
- » တစ်ရှုံးတစ်ထဲပုံး
- » ဓာာပင်နှင့် စာအုပ်
- » မြေပဲ အိတ်ကြီးတစ်အိတ်
- » အပ်ချုပ်သည့်ပစ္စည်းများ
- » ဝီစီတစ်ခု
- » မိုဘိုင်းဖုန်းတစ်လုံး
- » ရေပုံးတစ်ပုံး
- » နှင့်ခံသည့်တိပိဋက္ကာ
- » ထီးအကြီးတစ်ချောင်း

# လုပ်ငန်းစဉ် ၁၀၁၀ – ဆက်သွယ်မှု ပြတ်တောက်ခြင်း

 ယခုလပ်ငန်းစဉ်သည် ထိရောက်သော ဆက်သွယ်မှုနှင့် တူညီသော ပန်းတိုင်ကိုရယူရန် သတင်းအချက်အလက် မျှဝေခြင်း၏ အရေးကြီးပုံကို ဖော်ပြရန်ဖြစ်သည်။

 ရည်ရွယ်ချက်များ

- » တူညီသော ပန်းတိုင်ကိုရယူရန်၊ သတင်းအချက်အလက် မျှဝေခြင်း၏ အရေးကြီးပုံကို ဖော်ပြရန်။
- » ဝေဖန်အကြံပြချက်နှင့် ထိရောက်သော ဆက်သွယ်မှု၏ ဆက်စပ်မှုကို နားလည်ရန်။
- » မိမိတို့၏ ဆက်သွယ်မှုပုံစံကို သိရှိနိုင်ရန်။

 အချိန် - ၇၅ မိနစ်

 သင်ထောက်ကုပစ္စည်းများ - မျက်စိပိတ်ရာတွင် အသုံးပြုပစ္စည်းများ (မျက်စိကာများ၊ ပုဂ္ဂိုလ်များ၊ လက်သုတ်ပါဝါများ) ပစ္စည်းများကို မြေပေါ်ချထားပါ။

## ကြိုတင်ပြင်ဆင်ခြင်း

- » သင်တန်းသား ၁ မှ ၃ ဦးအတွက် လုံလောက်သော မျက်စိမိတ်ရန် ပစ္စည်းများ ပြင်ဆင်ပါ။
- » မိမိအတွက် အဆင်ပြေဖော်သော မည်သည့်ပစ္စည်းကိုမဆို အသုံးပြု၍ ကြမ်းပြုပေါ်တွင် ပြန့်ကဲချထားနိုင်သော ပစ္စည်းများကို စုဆောင်းထားပါ (ဥပမာ - ထီး၊ စာအုပ်၊ မာကာဘောပင်၊ ဓာတ်မီး)။
- » ဂိမ်းကစားရန် ရှင်းလင်း၍ ကျယ်ပြန့်သောနေရာ အလုံလောက်ရှိရမည်။ လိုအပ်ပါက လူပိုများကိုခေါ်ပြီး မျက်စိမိတ်ထားသူ များအား မျက်ခြည်မပြတ် စောင့်ကြည့်ရန်တာဝန်ပေးပါ။
- » ဆက်သွယ်မှု၏ အမိပ္ပါယ်ဖွင့်ဆိုချက်ရေးထားသော စဲ့ချက်ကြီး (flip Chart) စာရွက်ပေါ်တွင် အဆင်သင့်ချရေးထားပါ။

## ဥပမာ

### ဆက်သွယ်မှု

- » စကားပြောခြင်း - နားထောင်ခြင်း - နားလည်ခြင်း - ခံစားခြင်း

## လုပ်ဆောင်ပုံအဆင့်ဆင့်

(စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကူညီသူများအတွက် ကိရိယာများမှ အပ်စွဲနည်း လုပ်ငန်းစဉ်ကိုအသုံးပြုပါ။ သင်တန်းသားများကို ၃ ယောက်တစ်စွဲပါ။

## လွှဲကျင့်ခန်း ၁ - အုပ်စုများဖွံ့ပါ (၁၅ မိနစ်)

- ၁။ ကစားနည်းတွင် ရင်ဆိုင်ရမည့်အခက်အခဲကို ကျော်လွှားနိုင်ရန် အုပ်စုတွင်းရှိ ၃ ယောက်က အတူတူလုပ်ဆောင်ရမည်  
ဖြစ်သည့်အကြောင်းကို သင်တန်းသားများအား သေချာစွာရှင်းပြပါ။
- ၂။ အဖွဲ့အားလုံးကို အဖွဲ့တွင်းရှိ လူ ၃ ယောက်စီအတွက် ၁-၂-၃ ဟူ၍ နံပါတ်ကိုယ်စီ သတ်မှတ်ခိုင်းပါ။
- ၃။ အဖွဲ့တိုင်း၏ နံပါတ် ၂ နှင့် ၃ သမားများကို အခန်းအတွင်းမှ ထွက်ဖော်။ နံပါတ် ၁ သမားများကို အခန်းတွင် တွင်းဖော်။
- ၄။ အောက်ပါပေးထားသော ညွှန်ကြားချက်များကို အဖွဲ့တိုင်းကိုပေးပါ။ ကစားနည်းမစမိ ကြမ်းပြင်ပေါ်၍ ကောက်ယူရမည့်  
ပစ္စည်းများကို ပြန်ကျထားပါ။

### အုပ်စု ၁ - အချက်အလက်များအားလုံး

သင်သည် သင်၏အဖွဲ့ဖြင့် ၃ ယောက်အတူတူ လုပ်ဆောင်ရမည်။ ကြမ်းပြင်ပေါ်မှ ပစ္စည်းများကို ကောက်ယူနိုင်ရန် သင်၏  
အဖွဲ့မှ ကျော်သောသူနှစ်ယောက်ဖြင့် အတူတူလုပ်ဆောင်ရန် လိုအပ်သည်။ သင်လိုက်နာရမည့် စည်းမျဉ်းများရှိသည်။ ပထမ  
ဦးစွာ သင်သည် စကားထဲတဲ့ဖော်ပြောခြင်းမပြုရ၊ သင့်ကို သတ်မှတ်ပေးထားသောနေရာမှ ရွှေခြင်းမပြုရ။ သင်၏အဖွဲ့ဝင်  
များမှ တစ်ယောက်ဖြစ်သော နံပါတ် ၂ သည် စကားပြောနိုင်သည်။ သို့သော နံပါတ် ၂ သည် သင့်ကို မျက်နှာမှလျက်  
အနေအထားအတိုင်း ရပ်နေရမည်ဖြစ်ပြီး နောက်သို့လည်းခြင်း မလုပ်ရပါ။ (အနေအထားကို နမူနာလုပ်ပြပါ)။ သင်သည်  
နံပါတ် ၂ ၈၏ မျက်စီဖြစ်ရမည်။ နံပါတ် ၂ သည် သင်ပြောလိုသည်ကို ထဲတဲ့ဖော်ပြောဆိုပေးမည့်သူဖြစ်သည်။ သင်တို့ ၂  
ဦး အတူတူလုပ်ဆောင်ခြင်းဖြင့် သင်တို့၏ နောက်ထပ် အဖွဲ့ဝင်တစ်ဦးဖြစ်သော နံပါတ် ၃ ကို လမ်းညွှန်မှုများ ပေးရမည်  
ဖြစ်သည်။ နံပါတ် ၃ မှာ အခန်းထဲတွင် ရပ်နေပေလိမ့်မည်။ နံပါတ် ၃ သည် ကြမ်းပြင်ပေါ်တွင်ရှိသော ပစ္စည်းများကို  
ကောက်ယူ၍ သင့်ထံယူလာရမည်ဖြစ်သည်။ သူကို မျက်စီအပ်ထားမည်ဖြစ်သည်။ နောက်ဆုံးတစ်ခုမှာ သင်၏အဖွဲ့တွင်  
သင့်တစ်ယောက်သာလျှင် လုပ်ဆောင်ရမည့်တာဝန်ကို သိသူဖြစ်သည်။ သင်၏ ကျော်အဖွဲ့သား ၂ ယောက်မှာ သူတို့  
ဘာလုပ်နေရသည်ကို မသိပါ။ သူတို့သည် သင့်ထံမှ ညွှန်ကြားချက်များအတိုင်းသာ ဆောင်ရွက်လိမ့်မည်။

### အုပ်စု ၂ - ကန်သတ်အချက်အလက်များသာ (အုပ်စု ၂နှင့် ၃ကို လူစုစွဲပါ)

အလုပ်တစ်ခုပြီးမြောက်ရန် သင်၏အဖွဲ့သားများနှင့် လုပ်ဆောင်ရမည်။ မည်သည့် အလုပ်ဖြစ်သည်ကို ထဲတဲ့ဖော်မပြော  
နိုင်ပါ။ သို့သော သင်သည် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပါက အဆင်ပြုမည်။ အခု မိမိသည် သင့်ကို အခန်းထဲ  
သို့ ခေါ်သွားမည်။ သင့်ကို မိမိသတ်မှတ်ပေးသောနေရာတွင် နေရာချေပေးပြီးသည်နှင့် သင်သည် ရွှေလို့မရတော့သကဲ့သို့  
နောက်သို့လည်း လုညွှန်ညွှန်မရတော့ပါ။

### အုပ်စု ၃ - အချက်အလက် လုံးဝမရ

သင်သည် အလုပ်တစ်ခုကို ဆောင်ရွက်ရမည်ဖြစ်သည်။ ဤအချက်တစ်ခုတည်းသာလျှင် မိမိသည် သင့်ကိုပြောပြနိုင်သည်။  
ယနှစ်သို့ မိမိမျက်စီအပ်ပြီး အခြားအဖွဲ့များထိသို့ ခေါ်ဆောင်သွားမည်။ စိတ်ပုဂ္ဂန် မလိုပါ။ သင့်လုံးခြုံစေရန် သင့်ကို  
စောင့်ကြည့်ပေးနေမည့်သူများ ရှိပါသည်။ ကြောက်ရန်မလိုအပ်ပါ။

## လွှဲကျင့်ခန်း ၂ - ကစားကြမယ် (၄၅ မိနစ်)

- ၁။ နံပါတ် ၁ အဖွဲ့များအား ကစားနည်း စတင်တော့မည်ဟုပြောပြီး ငှါးတို့သည် ကစားနည်းပြီးဆုံးပြီး ပုံပိုးကူညီသူမှ ပြောသည့်အချိန်ထိ ဆိတ်ပြုမှုနှင့်ရမည်။
- ၂။ နံပါတ် ၂ အဖွဲ့သို့သွားပြီး ခေါ်ဆောင်လာပါ ငှါးတို့၏ မျက်စိများ ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကို မမြင်နိုင်ရန် မိတ်ခိုင်းထားပါ ထို့နောက် ကစားသည့်နေရာတွင် ချထားပါ။ ငှါးတို့ကို သူတို့၏အဖော်နှင့် မျက်နှာချင်းဆိုင်ရန် နေရာချထားပါ။ ငှါးတို့ နောက်သို့ မလှည့်ရန်သတိပေးပါ ထို့နောက် ငှါးတို့၏ မျက်စိကို ဖွင့်လိုက်ပါ။
- ၃။ နံပါတ် ၃ အဖွဲ့သို့သွားပြီး ငှါးတို့၏ မျက်စိကိုပို့ပို့ပါ ထို့နောက် ကစားသည့်နေရာသို့ ခေါ်ဆောင်လာပါ။ နံပါတ် ၂ အဖွဲ့များ သူတို့အား မမြင်စေရန်သတိပြုပါ။
- ၄။ အားလုံးနေရာယူပြီးချိန်တွင် မိမိမှ 'စမယ်' ဟု ပြောသည့်နှင့် ကစားရမည်ဟု သင်တန်းသားများကိုပြောပါ။ 'ရပ်မယ်' ဟု ပြောသည့်နှင့် ကစားနည်းပြီးဆုံးမည်ဖြစ်သည်။ ကစားနည်းပြီးဆုံးချိန်တွင် အားလုံးပါဝင်ခွေးနော် အခွင့်အရေးရရှိမည်ဖြစ်သည်။ (ယခုကစားနည်းသည် လူအများနှင့်ကစားလျှင် ရူည်နိုင်သည် ထို့ကြောင့် သင့်အနေဖြင့် ခေါင်းလောင်း (သို့) ဝိမိအသုံးပြုနိုင်သည်)။
- ၅။ ပုံမှန်အားဖြင့် အစပိုင်းတွင် အဖွဲ့အတွင်း မည်သို့ လုပ်ဆောင်ရမည်ကို သိပို့ဖြစ်တတ်သည်။ ငှါးတို့အနေဖြင့် ဘာမျှ ဖြစ်မလာ၍လည်းကောင်း၊ စိတ်မကျေမန်ပုံဖြစ်ရှုလည်းကောင်း စိတ်ပူစရာမလို အဖွဲ့တစ်ဖွဲ့ အဆင်ပြေချောမွေ့လာလျှင် အခြားအဖွဲ့များအတွက် အားပေးရာမြောက်လာလိမ့်မည်။
- ၆။ အချိန် ၁၀-၁၅ မိနစ်ပေးပြီး ကစားခိုင်းပါ ထို့နောက် 'ရပ်' ဟုအော်ပြီး အဆုံးသတ်ပါ (ကစားနည်း အခြေအနေပေါ် မူတည်၍)။
- ၇။ နံပါတ် ၃ အဖွဲ့အား မျက်စိဖွင့်ခိုင်းစေပြီး သင်တန်းသားအားလုံးနှင့် အစိုင်းစိုင်းပါ။ ငှါးတို့ စုဆောင်နိုင်ခဲ့သော ပစ္စည်းများနှင့် အဖွဲ့လိုက်ထိုင်ခိုင်းပါ။
- ၈။ အဖွဲ့လိုက်ကောက်ယူနိုင်ခဲ့သည့် ပစ္စည်းများအား ပြသခိုင်းပြီး ဉာဏ်ပေးပါ။



အောက်ပါမေးခွန်းများ မေးပြီး ဆွေးနွေးပါ။

- » ဘာတွေ တွေ့ကြိခဲ့သနည်း။ ယခုကစားနည်းတွင် မည်သို့ ခံစားခဲ့ရသနည်း။
- » တာဝန် ၃ ခုရှိသည်။ တာဝန်တစ်ခုစီမှ မည်သို့သော သတင်းအချက်အလက်များ ရှုသနည်း။
- » ပစ္စည်းများကောက်ယူရန် မည်သို့သော နည်းလမ်းများ အသုံးပြုခဲ့သနည်း။
- » ဒုတိယကြိမ် ယခုကစားနည်းကို ကစားခွင့်ရှုခဲ့လျှင် မည်သို့သောအရာများ ပြောင်းလဲလုပ်ဆောင်မည်နည်း။
- » ဘယ်အရာက ကစားနည်းကိုလွယ်ကူအောင် လုပ်စေနိုင်သနည်း။
- » သင်သည် မည်သည့်တာဝန်တွင် ပါဝင်နေသနည်း။ သင့်အနေဖြင့် သတင်းအစုံအလင်ရချင်ပါသလား။ ဆုံးဖြတ်ချက်ချမှတ်ခြင်း မပြုလုပ်လိုဘဲ နောက်လိုက်သာဖြစ်လိုလား။ ဦးဆောင်သူဖြစ်ချင်လား။
- » မည်သည့်နေရာတွင် သင်အဆင်ပြေသနည်း။
- » ယခုလုပ်ငန်းစဉ်မှ မည်သည့်အရာများ သင်ယူရရှိသနည်း။
- » ငှါးအရာသည် မိမိတို့အား ခေါင်းဆောင်မှု၊ ဆက်သွယ်မှု၊ အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ ပန်းတိုင်ချမှတ်မှုများနှင့် ပတ်သက်သည့် မည်သည့်အရာများ သင်ကြားနေသနည်း။

## လေ့ကျင့်ခန်း ၃ - ရှင်းလင်းတင်ပြခြင်း (၁၅ မိနစ်)

- ၁။ ဆက်သွယ်ခြင်း၏ အနက်အမိဘာယ်ဖော်ပြထားသော စအ္မာရှုကြီးဖြင့် ရှင်းလင်းပါ။
- ၂။ ဆက်သွယ်မှုတွင် ပြောဆိုခြင်း၊ နားထောင်ခြင်း၊ နားလည်ခြင်းနှင့် ခံစားခြင်း စသည်တို့ ပါဝင်သည်။ မိမိတို့သည် ပါးစပ်နှင့် နားကိုသာအသုံးပြုပြီး ဆက်သွယ်နေကြသည်။ ထိရောက်သော ဆက်သွယ်မှုတွင် မိမိတို့သည် နားလည်မှုနှင့် ခံစားမှုများပါ ပေါင်းစပ်ရသည်။ မိမိတို့ဘာကို ဆက်သွယ်လဲဆိုသည်ကို နားမလည်လျှင် လိုချင်သည့်အရာများ ရနိုင်မည် မဟုတ်ပေ။ မိမိတို့ ဆက်သွယ်မှုပြုရာတွင် လက်ခံသူ၏ ခံစားမှုကို ထည့်မတွက်လျှင် ယုံကြည်မှု ပျက်ပြားသွားနိုင်သည်။


### အမိကသင်ခန်းစာများ

- ထိရောက်သော ဆက်သွယ်မှုသည် အဖိုးတန်သော ဘဝစ်မ်းရည်နှင့် ခေါင်းဆောင်မှုစွမ်းရည်ဖြစ်သည်။
- ဆက်သွယ်ရာတွင် မိမိတို့သည် ပြောသည်၊ နားထောင်သည်နှင့် နားလည်အောင်ကြီးစားသည်။
- ဆက်သွယ်မှုပြုရာတွင် ပါဝင်သည့်လူ၏ ခံစားချက်ကို နားလည်လျှင် အောင်မြင်မှုရနိုင်သည်။
- ထိရောက်သော ဆက်သွယ်မှုတွင် သတင်းအချက်အလက် လက်ခံရရှိသောသူသည် ပေးပို့သူထံ မိမိနားလည်ကြောင်း ပြန်လည်တုံ့ပြန်ရန် လိုအပ်သည်။ (ယခုလုပ်ငန်းစဉ်တွင် ဤအခွင့်အရေးမရပါ။)
- ထိရောက်သော ဆက်သွယ်မှုသည် မိမိတို့လေ့လာနိုင်၊ လေ့ကျင့်နိုင်ပြီး တိုးတက်အောင်လုပ်နိုင်သည်။

### ဆက်ဆံရေးဖြစ်စဉ်



#### အောင်မြင်သော ဆက်ဆံရေး



#### ဆက်သွယ်မှု ပြတ်တောက်ခြင်း



10 Adapted from: Mido and Search for Common Ground. (2016). Rumour Management Facilitation Guide, Myanmar.



## မြန်မာရေးရာ

အချို့ယဉ်ကျေးမှုတွင် ကြမ်းပြင်ဆိုသည်မှာ မသန်ရှင်းဟု ယူဆတတ်သည် ထို့ကြောင့် မကစားမီ သင့်လျှော်သည် ပစ္စည်းများ ချထားရန် စစ်ဆေးဖို့ လိုအပ်သည်။



## အပြောင်းအလဲများ

- » ယခုကစားနည်းသည် အနည်းငယ်ခက်ခဲနိုင်သည်။ လွယ်ကူစေရန် နံပါတ် ၁ နှင့် ၂ အဖွဲ့များကို တူညီသည့် အကြောင်းများပြောပြီး ဆက်သွယ်မှုများ အချင်းချင်းသတ်မှတ်နိုင်ရန် အချိန်ပေးခြင်းဖြင့် ပြည်ပနိုင်သည်။
- » အချင်းချင်းပူပေါင်းဆောင်ရွက်မှု ပိုရှိစေရန် နံပါတ် ၂ နေရာတွင် နှစ်ဦးထားခြင်းဖြင့် တစ်ဖွဲ့ ၄ ဦး သတ်မှတ်နိုင်သည်။ အကယ်၍ အချိန်ကန့်သတ်မှုများရှိလျှင် ယခုပုံစံသည် မြန်လိမ့်မည်ဖြစ်ပြီး ဆိတ်ငြိမ်သည့်အဖွဲ့များကို ပိုပြီးတက်ကြမှုရှိစေသည်။
- » အကယ်၍ သင့်တွင် လူအပ်ကြီးပြီး နေရာကန့်သတ်မှုရှိလျှင် အဖွဲ့အနည်းငယ်နှင့် ကစားပြီး ကျော်လူများကို စောင့်ကြည့်သူများအနေဖြင့် သတ်မှတ်ပါ။ ကစားအပြီး ဆွေးနွေးချိန်တွင် ငင်းတို့အား ပါဝင်စေပါ။ ထိုမှ ကစားသည့်လူများ ငင်းတို့၏ ကိုယ့်အတွေ့အကြားပြောနေချိန်တွင် စောင့်ကြည့်သူများလည်း ငင်းတို့ မြင်တွေ့ခဲ့သည့်များကို ပြောနိုင်သည်။
- » ပိုပြီးတွန်းအားပေးရန် ငင်းတို့၏ ပုဂ္ဂိုလ်ရေး အရည်အသွေးနှင့်လိုက်ပြီး တာဝန်ပေးပါ။ ဥပမာ – ငြိမ်သည့် သင်တန်းသားများကို နံပါတ် ၃ အဖွဲ့တွင်ထားပြီး တက်ကြမှုရှိသည့် သင်တန်းသားများကို အဖွဲ့ ၁ နှင့် ၂ တွင် ထားပါ။ ထိုအရာသည် သင်တန်းသားများ၏ အသားကျနေသည့်ပုံစံမှ ဖောက်ထွက်နိုင်ရန်ဖြစ်ပြီး လိုက်လျောညီထွေမှုရှိသည့် ခေါင်းဆောင်မှုပုံစံကို ဖော်ထွက်နိုင်သည်။

# လုပ်ငန်းစဉ် ၁၀၁၁ – သတင်းအမှားနှင့်

## ကောလာဟလများ



လုပ်ငန်းစဉ် ၁၀၁၀ – ဆက်သွယ်မှု ပြတ်တောက်ခြင်းတွင် ဖော်ပြထားသည့်အတိုင်း မေးခွန်းများနှင့် တုံ့ပြန် ပြောဆိုမှုများသည် ထိရောက်သော ဆက်သွယ်မှုပြုရာတွင် လိုအပ်သည်။ သို့သော် မထိရောက်သော ဆက်သွယ်မှု၏ အကျိုးဆက်များကောာ အဘယ်နည်း။ ယခုလုပ်ငန်းစဉ်တွင် သင်တန်းသားများသည် သတင်းအမှားနှင့် ကောလာဟလများ၏ အန္တရာယ်ကို သိရှိရန်ဖြစ်သည်။



### ရည်ရွယ်ချက်များ

- » ကောလာဟလများ ပုံးနှံခြင်းတွင် ဆက်သွယ်မှု၏ အခန်းကဏ္ဍကို နားလည်စေရန်။
- » ကောလာဟလများနှင့် သတင်းအမှားကို ကာကွယ်နိုင်သည့် ဆက်သွယ်မှုဆိုင်ရာ စွမ်းရည်များကို ဖော်ထုတ်ရန်။



အချိန် – ၆၀ မိနစ်



သင်တောက်ကူပစ္စည်းများ – စွဲဗြောက်ကြီးနှင့် မာကာဘောပင်။

## ကြိုတင်ပြင်ဆင်ခြင်း

» လေ့ကျင့်ခန်း J ၏ အပိုင်းအတိုင်း သင်တန်းသားများကို ပြောပြရန် ဤတော်လမ်းတစ်ပုဒ် ပြင်ဆင်ပါ။

## လုပ်ဆောင်ပုံးအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - တီးတိုးသံများ (၁၅ မိနစ်)

၁။ သင်တန်းသားများကို ကြမ်းပြင်တွင် ဂိုင်းထိုင်ခိုင်းပါ။

၂။ သင်သည် သင်၏ အနားရှိလှုအား စာကြောင်းတစ်ကြောင်းကို တိုးတိုးပြောမည်ဟုပြောပါ။ ငှါးလူသည် ငှါး၏ ဘေးရှိလှုအား ပြန်လည်ပြီး မိမိကြားခဲ့သောစာကြောင်းအား တိုးတိုးပြောပြုမည်။ ထိုနည်းအတိုင်း နောက်ဆုံးလူထိ ငှါးကြားခဲ့သည့် အရာကို ကျယ်လောင်စွာပြောသည့် အထိ တစ်ယောက်ပြီးတစ်ယောက် ပြောရမည်။ မိမိကြားခဲ့သည့် အရာကို မေးခွန်းမေးခြင်း၊ ပြန်လည်ပြောကြားစေခြင်းများ မပြုလုပ်ရ။

» မှန်ကန်သော ဒိုက်ယာလေ့ဆိုသည်မှာ နှစ်ဖက်လုံးပြောင်းလဲချင်ခြင်းကို ဆိုလိုသည်။

၃။ အပိုင်းထဲမှ နောက်ဆုံးလူသည် ငှါးကြားခဲ့သည့် အရာကို ပြောပြပြီး မူရင်းနှင့် ခြားနားမှုများရှိလျှင် သင်တန်းသားများကို ယခုလုပ်ငန်းစဉ်သည် ဆက်သွယ်မှုနှင့် ပတ်သက်သည့် မည်သည့် အရာကို ပြောပြနေသနည်းဟုမေးပါ။

၄။ ရပ်စွာအသိုင်းအပိုင်းတွင် လွှဲမှားသော ဆက်သွယ်မှု (သို့) ဆိုးစွားသော ဆက်သွယ်မှုကြောင့် မည်သို့သောရလဒ်များ ဖြစ်ပေါ်နိုင်သနည်းဟု သင်တန်းသားများကိုမေးပါ။

၅။ သတင်းအမှားနှင့် ကောလာဟလများကို မဖြစ်ရန် ထိရောက်သော ဆက်သွယ်မှု၏ အရေးကြီးပုံကို ပြောပြပါ။

## လေ့ကျင့်ခန်း J - ပုံပြင်ပြောခြင်း (၄၅ မီနစ်)<sup>11</sup>

- ၁။ သင်တန်းသားများထဲမှ လေးဦးကို ဖိတ်ခေါ်ပါ။ ထို့နောက် ငှင်းတို့အား အခန်းထဲမှ ထွက်ခိုင်းပါ။
- ၂။ အခန်းတွင်းကျေန်ရှိသည့် လူများကို အဖြစ်အပျက် ပုံပြင်တစ်ပုဒ်ပြောပြုပါ (သင်ကြိုက်သလို ပြုလုပ်ထားသည့် ပုံပြင်ပြောပြနိုင်သည့် ဥပမာ – သူရိုး (သို့) ဖောက်ထွင်းမှု)
- ၃။ အပြင်ထွက်နေသည့် လေးဦးမှ တစ်ဦးကို အခန်းထဲသို့ဝင်ရန် ဖိတ်ခေါ်ပါ ထို့နောက် အခန်းတွင်းကျေန်နေသည့် တစ်ဦးမှ ထိုအဖြစ်အပျက်ပုံပြင်ကို ငှင်းအားပြောပြနိုင်းပါ။
- ၄။ နောက်ထပ်အခန်းအပြင်ထဲမှတစ်ဦးကို ပြန်လည်ဖိတ်ခေါ်ပြီး ပထမလူမှ ထိုသူအား မိမိကြားခဲ့သော အဖြစ်အပျက်ပုံပြင်ကို ပြန်လည်ပြောကြားခိုင်းပါ။ ထိနည်းအတိုင်း ဖိတ်ခေါ်ထားသည့် လူလေးဦး ပြည့်သည့်အထိလုပ်ဆောင်ပါ။
- ၅။ ဖိတ်ခေါ်ထားသည့် လူလေးဦးမှ နောက်ဆုံးလူ ငှင်းကြားခဲ့သည်ကို အားလုံးအား ပြန်လည်ပြောပြနိုင်းခြင်းဖြင့် လုပ်ငန်းစဉ်ကိုပို့ပို့ပါ။
- ၆။ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး အခန်းတွင်ကျေန်ရှိနေသည့် သင်တန်းသားများအား မိမိတို့၏ အမြင်များကို ပြောပြရန် ဖိတ်ခေါ်ပါ။ အောက်ပါမေးခွန်းများ မေးပါ။
- » သင်ဘာမြင်ခဲ့သနည်း။
- » အလှည့်ကျပြောနေသည့်အလျောက် မူရင်းပုံပြင် မည်သို့ ဖြစ်သွားသနည်း။
- » ဖိတ်ကြားခြင်းခံရသည့် လေးဦးသည် အတည်ပြုခြင်း (သို့) မေးခွန်းများ မေးခဲ့သနည်း။
- » မူရင်းပုံပြင်တွင် မပါဝင်သည့်အကြောင်းအရာများကို အဘယ့်ကြောင့် ပုံပြင်တွင် ထည့်သွင်းထားသနည်း။ မည်သည့်အရာများ ထည့်သွင်းပြောကြားသနည်း။ ဘာကြောင့် ထိုသို့ ဖြစ်သနည်း။
- » ဖိတ်ကြားခြင်းခံရသူများသည် ပုံပြင်ကို တမင်သက်သက်ပြောင်းလဲရန် ကြိုးစားသလော့။
- » ယခုလုပ်ငန်းစဉ်မှ မည်သည့် သင်ခန်းစာများကို မိမိတို့ဘဝတွင် အသုံးချုနိုင်သနည်း။

### အဓိကသင်ခန်းစာများ

- သတင်းစကားကို တစ်ယောက်နှင့်တစ်ယောက် ပြောကြားခြင်း (သို့) လူမှုကွန်ရက်များမှ မျှဝေခြင်းများတွင် မူရင်းသတင်းသည် လွှဲမှားတတ်သည်။
- သတင်းစကားသည် အတည်ပြုချက်များမှုယူဘဲ ထပ်ခါထပ်ခါပြောကြားတတ်သည်။
- လူများသည် အသေးဖိတ်မမှတ်မိလျှင် မိမိလိုက္ခဏာအချက်အလက်အသစ်များနှင့် ဖြည့်စွက်တတ်သည်။
- သတင်းအမှားနှင့် ကောလာဟလများသည် နားလည်မှုလွှဲခြင်းကို ဖြစ်စေသည် ထိုအရာသည် ပဋိပက္ခနှင့် အကြမ်းဖက်မှု ထိပါ ဖြစ်ပွားနိုင်သည်။
- ကောလာဟလအားလုံးသည် မကောင်းခြင်း (သို့) အကြမ်းဖက်မှုကို မဖြစ်စေပေါ့။ အချို့သည် ထိခိုက်မှုမရှိ။ သို့သော် ငှင်းသည် ဆက်သွယ်မှု မကောင်းခြင်းနှင့် ယုံကြည်မှုပျက်ပြားနေခြင်း၏ အမှတ်အသားဖြစ်သည်။
- မေးခွန်းမေးခြင်းနှင့် အတည်ပြုပြောခြင်းသည် ကောလာဟလနှင့် သတင်းအမှားကို ကာကွယ်နိုင်သည်။ ငှင်းတွင် သတင်း၏အရင်းအမြစ်နှင့် ယုံကြည်နိုင်မှုများကို ထည့်သွင်းစဉ်းစားခြင်းများ ပါဝင်သည်။

11 Wandita, Galuh and Karen Campbell-Nelson. (2017). *Stone and Flower: A Guide to Understanding and Action for Women Survivors, 2nd Ed. Unlearning Impunity: AJAR Manual Series.*

# လုပ်ငန်းစဉ် ၁၀၂၂ – စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်းနှင့် မိမိကိုယ်ကို ဂရာစိုက်ခြင်း



မိမိကိုယ်ကို ဂရာစိုက်ခြင်းသည် ခန္ဓာနှင့် စိတ်ကျော်းမာရေးအတွက်သာမက မိမိတို့၏ ခေါင်းဆောင်မှုဖြစ်နိုင်ခြား အပြုအမူများကိုပါ တိုးတက်အောင်လုပ်နိုင်သည်။ ယခုလုပ်ငန်းစဉ်တွင် သင်တန်းသားများသည် မိမိကိုယ်ကို ဂရာစိုက်ခြင်းနည်းလမ်းများကို လေ့လာနိုင်မည်။



ရည်ရွယ်ချက်များ

- » စိတ်ဖိစီးမှုကို ဖြေလျော့နိုင်သည့် နည်းလမ်းများ မျှဝေရန်။
- » မိမိကိုယ်ကို ဂရာစိုက်သည့် နည်းလမ်းများကို သိရှိစေရန်။
- » တစ်ကိုယ်ရေး ကုသမှုအတွက် နေရာဖန်တီးရန်။



အချိန် - (၄၅-၇၅) မိနစ်



သင်ထောက်ကူပစ္စည်းများ - စက္ကာရွက်ကြီးနှင့် မာကာဘောပင်။

## ကြိုတင်ပြင်ဆင်ခြင်း

- » သင်တန်းသားများနှင့် ကိုက်ညီသည့် ရုံးရာသီချင်း (သို့) အကတစ်ပုဒ်ကို ရွေးချယ်ပါ။ ထိုသီချင်းဖွင့်ရန် လိုအပ်သည့် ပစ္စည်းများ ပြင်ဆင်ပါ။
- » အချိန်နှင့် သင်တန်းသားများအပေါ်မှတည်ပြီး စိတ်ဖြေလျော့သည့် နည်းလမ်းများထဲမှ တစ်ခုကို ရွေးချယ်ပါ။

## လေ့ကျင့်ခန်း ၁ - ခံစားချက်များ ဖော်ထုတ်ခြင်း (၁၅ မိနစ်)<sup>12</sup>

၁။ သင်တန်းသားများနှင့် ဂိုင်းပြီးမတ်တပ်ရပ်ပါ။

J။ ကစားနည်းတစ်ခု ကစားမည်ဟု အားလုံးအားပြောပါ။ သင်သည် သင်တန်းသား တစ်ဦးချင်းစီ၏ နားသို့ကပ်ပြီး ခံစားချက်တစ်ခုစီကိုပြောပြီး ငါးတို့သည် ထိုခံစားချက်ကို အမူအရာနှင့် ပြုလုပ်ရမည်။ ကျိုန်လူများသည် ထိုအမူအရာ၏ ခံစားချက်အား ခန့်မျှန်းရမည်ဖြစ်သည်။ ရုံးရှင်းသော ခံစားချက်များဖြစ်သည့် - စိတ်ဆိုး၊ စိတ်ပျက်၊ ပျော်ဆွင်၊ ဝမ်းနည်း၊ အထိုးကျို့၊ စိတ်လှပ်ရှား၊ ကြောက်ရှုံး၊ မနာလို့၊ အနားယူ၊ ဂုဏ်ယူ၊ စိတ်ဖိစီး၊ စိတ်ကသိကအောက်၊ ရူပ်ထွေး၊ ယုံကြည်မှုရှိ၊ ရှုက်ကြောက် အစရှိသဖြင့်။ ပုံပိုးကူညီသူသည် အမျိုးမျိုးသော မတူညီသည့်ခံစားချက်များ ရွေးချယ်ရန် လိုသည်။

၃။ အကြိမ်အနည်းငယ်ကစားပြီး သင်တန်းသားများကို ဂိုင်းထိုင်ခိုင်းပါ။ အောက်ပါမေးခွန်းများကို မေးခြင်းဖြင့် ဆွေးနွေးပါ။

<sup>12</sup> Wandita, Galuh and Karen Campbell-Nelson. (2017). *Stone and Flower: A Guide to Understanding and Action for Women Survivors, 2nd Ed. Unlearning Impunity: AJAR Manual Series.*



လုပ်ငန်းစဉ်အား အောက်ပါမေးခွန်းများ မေးခြင်းဖြင့် ဆွေးနွေးပါ။

- » ခံစားချက်များကို ခန့်မှန်းရတာ လွယ်ကူလား။
- » အချို့သည် အခြားအရာများထက် လွယ်ကူသလား။
- » မည်သည့်ခံစားချက်များ သင်ခံစားမှုးသနည်း။
- » သင်၏မကောင်းသော ခံစားချက်များကို သင်မည်သို့ ဖြေရှင်းသနည်း။

## လေ့ကျင့်ခန်း J - သီချင်းနှင့် အက (၁၀ မိနစ်) (ရွေးချယ်နှင့်)

- ၁။ သီချင်းနှင့်အကသည် ကဗျာပေါ်ရှိ ယဉ်ကျေးမှုတိုင်းတွင်ရှိသည့် ခံစားမှုကို ထုတ်ဖော်သည့်အရာဖြစ်ကြောင်း ရှင်းပြပါ။
- J။ ပြင်ဆင်ထားသည့် သီချင်းကိုဖွံ့ဖြိုးပြီး သင်တန်းသားများကို ကရိုင်းပါ။ င်း၏ ရည်ရွယ်ချက်သည် သင်တန်းသားများ အပန်းဖြေရန်နှင့် မိမိကိုယ်မိမိ ဖော်ထုတ်နိုင်ရန်ဖြစ်သည်။ အကယ်၍ အချို့သည် ရှုက်နေလျှင် မျက်စိမ့်တိနိုင်းထားပါ ထို့နောက် ခန္ဓာကိုယ်ကို လှပ်ရှားခံစားရန်အားပေးပါ။ အားလုံးသီသော သီချင်းကို အတူသီဆိုကခိုန်ခြင်းလည်း ရွေးချယ် လုပ်ဆောင်နိုင်သည်။
- ၂။ သီဆိုခြင်းနှင့် ကခိုန်ခြင်းပြီးလျှင် စိတ်ဖိစီးမှု၊ စိုးရိမ်ပူးပန်မှု၊ ကြောက်ချုပ်ခြင်းများနှင့် ပတ်သက်ပြီး ဆွေးနွေးပါ။ အောက်ပါ မေးခွန်းများမေးပါ။
- » မည်သည့်အရာက သင့်အားစိတ်ဖိစီးမှု၊ ဒေါသနနှင့် စိုးရိမ်ပူးပန်မှုများ ဖြစ်ပေါ်စေသနည်း။
  - » မိမိတို့ဘဝတွင် (တစ်ဦးချင်း၊ မိသားစု၊ ပတ်ဝန်းကျင်) င်းခံစားချက်များ၏ သက်ရောက်မှုသည် ဘာတွေနည်း။
  - » ထို့ခံစားချက်များသည် မိမိတို့၏ခန္ဓာ အတွေးအခေါ် ခံစားမှု၊ စိတ်နှင့် မျှော်လင့်ခြင်းများကို မည်သို့ အကျိုးသက်ရောက်သနည်း။

## လေ့ကျင့်ခန်း ၃ - စိတ်ဖြေလျော့ခြင်း နည်းလမ်းများ (၁၅ - ၄၅ မိနစ်)

- ၁။ စိတ်ဖိစီးမှုနှင့် မကောင်းသော ခံစားချက်များကို ဖြေရှင်းခြင်းသည် အလွန်အရေးကြီးကြောင်း ရှင်းပြပါ။ မိမိတို့၏ စိတ်ဖိစီးမှုသည် မိမိတို့၏ သာယာဝပြာရေးကို မည်သို့ သက်ရောက်ကြောင်းနှင့် မကောင်းသောခံစားချက်များကို ဖြေရှင်းရန် မည်သို့ လုပ်ဆောင်ရမည်ကို နားလည်လျှင် အကူအညီဖြစ်ကြောင်းပြောပါ။
- J။ စိတ်ဖြေလျော့ခြင်း နည်းလမ်းများကိုသုံးပြီး အဖွဲ့ကို ဦးဆောင်ပါ။ နည်းလမ်းအချို့ဖော်ပြထားသည် သို့သော် သင်တန်းသားများ၏ လိုအပ်ချက်၊ အခြေအနေနှင့် လိုက်လျော့ညီထွေမှုရှိသည့် အခြားသောနည်းလမ်းများဖြင့်လည်း လုပ်ဆောင်နိုင်သည်။

## နည်းလမ်း(က) - အသက်ပြင်းပြင်းရှုခြင်း

- ၁။ သင်တန်းသားများအား ကြမ်းပြင်ပေါ်တွင် စက်ရိုင်းပုံထိုင်ခိုင်းပါ။ ထိုနောက် အောက်ပါလမ်းညွှန်ချက်များကို ပုံမှန် အသံဖြင့် ဖတ်ပြုပါ။
- » ခါးမတ်မတ်ထားပြီး သက်တောင့်သက်သာနောက်ပါ။
  - » သက်ပြင်းချသံဖြည့်သည်ထိ ပါးစပ်မှ အပြည့်အဝ အသက်ရှုထုတ်လိုက်ပါ။
  - » ပါးစပ်ပိတ်ပြီးတော့ စိတ်ထဲမှာ ထိ ရောွက်ပြီး နာခေါင်းမှ ပြိုမ်သက်စွာ အသက်ပြန်ရှုသွင်းပါ။
  - » ဂုဏ်ထိုင်းပြီး အသက်အောင့်ထားပါ။
  - » စုတိ ရောွက်ရင်း ဆင်ပြင်းပြင်း အသက်ရှုထုတ်ပါ။
  - » ရင်းအားလုံးပေါင်းသည် တစ်ခါရှုသွင်းခြင်းဟု မှတ်ယူသည်။ ထိုအတိုင်း စုစုပေါင်း ငါးကြိမ်ထိ ထပ်စိတ်စွာ ပြုလုပ်ပါ။



အသက်ရှုမြန်နှုန်းသည် အရေးမကြီးပေ။ ငါးကြိမ်းရှုသည်။ အကယ်၍ သင်သည် အသက်အောင့်ရာတွင် အခက်အခဲဖြစ်လျှင် အသက်ရှုနှုန်း မြန်လိုက်ပါ သို့သော် ငါးကြိမ်းတော့ သတ်မှတ်ပါ။

ယခုလေ့ကျင့်ခန်းသည် ခန္ဓာကိုယ်ကို ဖြေလျော့ခြင်းဖြင့် စိတ်ကိုသက်သာစေသည်။ သူတေသနအရ ဤကဲ့သို့သော နည်းလမ်းများသည် PTSD ၏ ဆုံးရွားသည် အဖြစ်အပျက်ကြောင့် ရရှိသည့် စိတ်ဒဏ်ရာများကို သက်သာစေ သည် ဥပမာ - ဆူနာမီမှ လွှတ်ပြောက်လာသူများနှင့် စစ်ပြန်များ၏ အခြေအနေတိုးတက်လာခြင်း၊ ကောလိပ် ကျောင်းသားများ၏ အကောင်းမြင်မှုများ တိုးတက်လာခြင်း၊ အရက်စွာ၊ ဆေးစွာများ၏ စိတ်ကျဝေဒနာများ လျော့ကျခြင်းနှင့် ကင်ဆာဝေဒနာရှင်များ၏ ခုခံအားကောင်းလာခြင်းများ တွေ့ရသည်။<sup>13</sup>

## နည်းလမ်း(ခ) - လက်ချောင်းများ ထိတွေ့ခြင်း<sup>14</sup>

လက်ချောင်းများ ထိတွေ့သည့် လေ့ကျင့်ခန်းသည် အသက်ရှုခြင်းနှင့် လက်ချောင်းများ ထိထားခြင်းကို ပေါင်းစပ်ထားသော ရုံးရှင်းသည် နည်းလမ်းဖြစ်သည်။ ဤလေ့ကျင့်ခန်းကို လေ့ကျင့်ခြင်းသည် စိတ်ခံစားချက်များနှင့် စိတ်ဖိစီးမှုများကို စိမ့်ခန်းခွဲနှင့်ရန် ကူညီပေးသည်။ စိတ်ခံစားမှုဖြစ်စေသော အခြေအနေအဖြစ်အပျက်၏ အဓိကအကြောင်းအရင်းကို မပြောင်းလဲပေးနိုင်သော်လည်းကောင်း၊ မကောင်းသောခံစားချက်များကို ဖယ်ထုတ်နိုင်ရန် ကူညီပေးသည်။ ထိန်းချုပ်ရန်ခက်ခဲသော အခြေအနေတွင်လည်း တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ လုပ်ဆောင်လိုက်နိုင်သောအခါ အချို့စိတ်ခံစားချက်များကို တားဖြစ်နိုင်သည်။ သင်တန်းသားများ၏ လက်ချောင်းများကို အခြားလက်ရှိ လက်ချောင်းတစ်ခုကို ဆုပ်ကိုင်ခိုင်းပြီး ထိုလက်ချောင်း၏ သွေးခုန်နှုန်း ပုံမှန်လှပ်ရှားနေသည်ကို ခံစားမိသည်အထိ J-2 မီနှစ်ခန့်ကြောအောင် ကိုင်ခိုင်းထားပါ။ ထို့လက်ချောင်းကို ဖြေလွှတ်ပြီး နောက်တစ်ခုကြောင်းကိုကိုင်ပါ။ မျက်လုံးများကို မိတ်ထားပါ။ အသက်ပြင်းပြင်းရှုပါ။ သင်တန်းသားများ စိတ်ဖြေလျော့နိုင်ရန် ပြီမြဲညောင်းသည့်ကိုတာသံ ဖွင့်ထားပါ။ သင်တန်းသားများ အဆင်ပြုလျှင် အခြားသူများ၏ လက်ချောင်းများကိုကိုင်ရန် စိတ်ခေါ်ပါ။ ဤအပြောင်းအလဲသည် ကလေးများအား သင်တန်းပေးသည့်အခါ အကူအညီဖြစ်သည်။

13 Breathing-Based Meditation Decreases Posttraumatic Stress Disorder Symptoms in U.S. Military Veterans: A Randomized Control-led Longitudinal Study, [www.ncbi.nlm.nih.gov/pmc/articles/PMC4309518](http://www.ncbi.nlm.nih.gov/pmc/articles/PMC4309518)

14 Adapted from: National Center on Domestic Violence, Trauma & Mental Health. (2014). [www.nationalcenterdvtraumamh.org/wp-content/uploads/2012/01/Fingerhold-Practice-for-Managing-Emotions-Stress-Final.pdf](http://www.nationalcenterdvtraumamh.org/wp-content/uploads/2012/01/Fingerhold-Practice-for-Managing-Emotions-Stress-Final.pdf)

## နည်းလမ်း(၁) - ဆန့်ထုတ်ခြင်း

ဂျိုးရှင်းသော ဆန့်ထုတ်ခြင်းနည်းလမ်းသည် တင်းမာခြင်းနှင့် စိတ်ဖိစီးမှုများကို ဖြေလျော့နိုင်သည်။ သင်တန်းသားများအား ဆန့်ထုတ်ခြင်းနည်းအဆင့်ဆင့်ကို ညွှန်ကြားပါ။ သို့သော် အခြေအနေပေါ်မှတည်ပြီး ငင်းတို့ကို လိုအပ်သလို ထည့်ဖြည့်ခြင်းများ လုပ်နိုင်သည်။



**ထိုင်လျက်ပခုံးဆန့်ထုတ်ခြင်း** - လက်နစ်ဖက်၏ လက်ချောင်းများကို ချိတ်ဆက်ပြီး လက်ကို ခေါင်းအထက်သို့ ဆန့်တန်းပို့က်ပါ။ လက်ဖဝါးများကို အထက်သို့ မျက်နှာမှပါ။ ရှေ့တည့်တည့်သို့ကြည့်၍ လက်ပြင်ရိုးကို နောက်သို့ချနေစဉ်တွင် လက်မောင်းများကို နားချက် နှင့် တစ်တန်းတည်းထားပါ။ (ပခုံးများကို အပေါ်သို့ မတွန်ပါနှင့်) နှာခေါင်းမှတစ်ဆင့် အသက်ပြင်းပြင်းရှုံးသွင်း၊ ထုတ်ခြင်းကို ၅ ခါ ပြုလုပ်ပါ။ လက်မောင်းများကို ဘေးသို့ပြန်ချေပြီး ပခုံးများကို အရှေ့အနောက်အကြိမ် အနည်းငယ်လှပ်ရှားပါ။




**မတ်တပ်ရပ်လျက် ရှေ့သို့ကိုင်းခြင်း** - ခြေထောက်များကို ခွဲရပ်၍ ခြေထောက်ထိ ကုန်းချလိုက်ပါ။ ပေါင်အကြောများ တင်းနေပါက ဒူးခေါင်းကိုကျေးပါ။ အသက်ပြင်းပြင်း ၅ ခါ ရှုံးထုတ်ရန် သက်သက်သာသာ အနေအထားဖြစ်အောင် ဖြေလျော့ပါ။ (အနေအထားကို ထိန်းညွှန်ခြင်းရန်အတွက် လိုအပ်ပါက ဆန့်ကျင်ဘက် တံ့တောင်ဆစ်ကို ခွဲယူပါ။ သင်၏ဦးခေါင်းကို အောက်သို့ စိုက်ထားပါ။ ထို့နောက် မတ်တပ်ရပ်ပါ။ အကြိမ်အရေအတွက် အနည်းငယ်အသက်ရှုံးပါ။ နောက်ထပ်တစ်ကြိမ် ခြေထောက်ထိကုန်းချပါ။ ဤအကြိမ်တွင် နောက်တစ်ခါရှုံးသွင်း ရှုံးထုတ်လုပ်သည့်အချိန်တွင် သင်၏ခေါင်းကိုညိုတ်ခြင်းလုပ်ပါ။



**ကြောရိုးအောက် အကြောလျော့ခြင်း** - ဒူးအားကျေးပြီး ပက်လက်လဲချလိုက်ပါ ကြမ်းပြင်ကို ထိတွေ့ခံစားပါ။ သင်၏လက်မောင်းများကို ဘေးသို့ ဆန့်ထုတ်ပြီး T ပုံစံအနေအထား ဖြစ်ပါစေ။ ပခုံးများကို ကြမ်းပြင်မှမခွာဘဲ ဒူးခေါင်း ၂ ဖက်လုံး ကို တစ်ဖက်လားရာအတိုင်း ဉာဏ်သာစွာ စက်ထိုင်းပုံစံလှည့်ပါ။ စူးနံ. ၂၀-၃၀ ကြောအောင် လုပ်ပြီးလျှင် မူလအနေအထားပြန်နေပါ။ ထို့နောက် နောက်ထပ် တစ်ဖက်လားရာအတိုင်း ထပ်လှည့်ပါ။

## နည်းလမ်း(c) - အရောင်ခြယ်ခြင်း

စိတ်ဖိစီးသည့်အခါ (သို့) ကြောက်ရုံးတုန်လှပ်သည့်အခါ ဂျုံဆောင်သည့်ဦးနောက်အတွင်းရှိ အစိတ်အပိုင်းကိုဖြေလျော့နိုင်ရန် ဆေးရောင်ခြယ်ခြင်းသည် ကူညီပေးနိုင်ကြောင်းကို သုတေသနများက ရှာဖွေတွေရှိခဲ့ကြသည်။<sup>15</sup> အရွယ်ရောက်ပြီးသူများအတွက် အသုံးပြနိုင်သော ဆေးရောင်ခြယ်ခြင်း လေ့ကျင့်ခန်းများကို အွန်လိုင်းတွင် အခမဲ့လွယ်ကူစွာ တွေရှိနိုင်သည်။ သင်တန်းသားများနှင့် ကိုက်ညီသည့်ပုံအချို့ကို ရွေးချယ်ပြီးကူးပါ။ ညင်သာဇ်မဲ့ညောင်းသော ဂီတကိုဖွင့်လျက် သင်တန်းသားများအား တို့တို့တို့တို့ အတူတကွအရောင်ခြယ်ခိုင်းပါ။



16

## အဓိကသင်ခန်းစာများ

- လူတိုင်းစိတ်ဖိစီးမှုတွေကြံ့တွေ့သည်။
- စိတ်ဖိစီးမှုသည် မိမိတို့၏အတွေး၊ အပြုအမှန်င့် ခံစားချက်များအပေါ် သက်ရောက်မှုရှိပြီး မကောင်းသောခံစားချက်များလည်း ဖြစ်တတ်သည်။ ဥပမာ – စိုးရိမ်ခြင်း၊ ကြောက်ရုံးခြင်း၊ ဒေါသထွက်ခြင်းနှင့် စိတ်ကျခြင်းများ။
- စိတ်ဖိစီးမှုသည် အဖြစ်အပျက်တစ်ခုကြောင့် (ဖျားနာခြင်း၊ သဘာဝဘေး အစရှိသည့်) ဖြစ်နိုင်သလို ဆက်တိုက်ဖြစ်နေသည့်အရာနှင့် ထပ်ခါထပ်ခါ ကြံ့နိုင်သည့်အဖြစ်အပျက် (အလုပ်၊ မလုပ်ခြိမှုနှင့် ဆင်းရမှု) များကြောင့် ဖြစ်နိုင်သည်။
- ငင်းခံစားချက်များကို မည်သို့ ဖြေရှင်းမည်ဆိုသည်ကို သင်ယူခြင်းသည် တိစွဲမှုစွမ်းအားတိုးတက်လာခြင်း၊ ပြဿနာဖြေရှင်းနိုင်သည့်စွမ်းရည်များ ရရှိခြင်းအပါအဝင် ခန္ဓာနှင့် စိတ်ကျန်းမာရေးကောင်းခြင်းစသည့် အကျိုးကျေးဇူးများရရှိသည်။

15 Curry, Nancy and Tim Kasser. (2005) Can Coloring Mandalas Reduce Anxiety? *Art Therapy: Journal of the American Art Therapy Association*, 22(2) pp. 81-85

16 Photo credit: [www.eco-trees.org/mandala-coloring-pages-advanced-level/mandala-coloring-pages-advanced-level-63-adult-coloring-pages-to-nourish-your-mental-visual-arts-ideas](http://www.eco-trees.org/mandala-coloring-pages-advanced-level/mandala-coloring-pages-advanced-level-63-adult-coloring-pages-to-nourish-your-mental-visual-arts-ideas)

# လုပ်ငန်းစဉ် ၁၀၃ – သုံးသပ်အကဲဖြတ်ခြင်းနှင့် ပြန်လှန်သုံးသပ် နိဂုံးချုပ်ခြင်း



ရှင်းလင်းတိကျသည့် ပိတ်သိမ်းခြင်းလုပ်ငန်းစဉ်သည် မိတ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးသည်။ ယခု ပူးပေါင်းပါဝင်သော သုံးသပ်အကဲဖြတ် လေ့ကျင့်ခန်းနှင့် နိဂုံးချုပ်ခြင်း အစီအစဉ်သည် သင်တန်းသားများကို မိမိကိုယ်ပိုင်ဘဝတွင် မည်သို့ ခေါင်းဆောင်ဖြစ်နိုင်ကြောင်းနှင့် မိမိ၏ ပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သောသူ မည်သို့ ဖြစ်လာနိုင်ကြောင်းကို ဖော်ထဲတဲ့ရန်အားပေးသည်။



## ရည်ရွယ်ချက်များ

- » ယခုလက်ခွဲသည် သင်တန်းသားများ၏ မိမိကိုယ်ကို သိရှိမှုနှင့် ပတ်သက်ပြီး မည်သို့ အကျိုးသက်ရောက်ကြောင်းကို စဉ်းစားနိုင်ရန်။
- » ပုံပိုးကူညီသူများ၏ အနာဂတ်သင်တန်းများတွင် တိုးတက်မှုရှိစေရန်။
- » သင်တန်းသားများ၏ ပါဝင်မှုကို အသိအမှတ်ပြုရန်နှင့် အောင်မြင်မှုအတွက် ချိုးမြောက်ရန်။
- » ယခုလက်ခွဲအား မိတ်ကျေနှင့်မှုနှင့် ခွန်အားရော့မှုဖြင့် နိဂုံးချုပ်ရန်။



အချိန် - ၇၅ မိနစ် (အပ်စုအချိန်အစားပေါ် မှတည်သည်)



သင်ဆောက်ကူပစ္စည်းများ - စလ္လာချက်ကြီး၊ A4 စာရွက်၊ မာကာဘောပင်များ၊ တိပ်၊ ကျောက်တုံးသေးတွေ ထည့်ထားတဲ့ ပန်းကန်လုံးနှင့် ပန်းများ၊ ပန်းအိုးစိုက် အပင် ၃ ပင်၊ စပီကာနှင့် သီချင်း (ရွှေးချယ်နိုင်)

## ကြိုတင်ပြင်ဆင်ခြင်း

- » သင်ရွှေးချယ်ထားသော သုံးသပ်အကဲဖြတ်လေ့ကျင့်ခန်းအတွက် လိုအပ်သည့်ပစ္စည်းများ ပြင်ဆင်ပါ။
- » မိမိကိုယ်ကို၊ အဖွဲ့ကို၊ ရပ်စွာကို ကိုယ်စားပြုသည့် အမှတ်အသားများကို ပြင်ဆင်ပါ။ ယင်းအမှတ်အသားများကို အပင် အိုးသေးတွင် ကပ်ပါ (သို့) တုတ်နှင့်ကပ်ပြီး အစီအစဉ်ကို အညွှန်းတပ်ပါ။
- » သံစဉ်သုံးမည်ဆိုပါက အားသွင်းပြီး အဆင်သင့်ဖြစ်အောင် ပြင်ထားပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - သုံးသပ်အကဲဖြတ်ခြင်း (၃၀ မိနစ်)

- ၁။ သုံးသပ်အကဲဖြတ်လုပ်ငန်းစဉ်၏ ရည်ရွယ်ချက်ကို မိတ်ဆက်ပါ။

- » လက်ခွဲတစ်လျှောက်တွင် မိမိတို့သည် သင်တန်းသားများအား သုံးသပ်ရန်၊ ရှိုးသားရန်၊ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်းသင်ယူကြရန် အားပေးခဲ့သည်။ ယခုအချိန်တွင် မိမိတို့သည် သင်တန်းသားထံမှ သင်ယူချင်သည်။ ဤလုပ်ငန်းစဉ်သည် မိမိသည့် လုပ်ငန်းစဉ်ကိုကြိုးပြောက်ခြင်း၊ မည်သည့် လုပ်ငန်းစဉ်သည် တိုးတက်ရန် လိုခြင်းနှင့် ပိုကောင်းသည့် ပုံပိုးကူညီသူများ မည်သို့ ဖြစ်လာနိုင်ခြင်း စသည့်အချက်များနှင့် ပတ်သက်သည့် သင်တို့၏ စေဖွဲ့အကြံပြုမှုများ လုပ်ဆောင်ရန် အခွင့်အရေးပင်ဖြစ်သည်။ ကျေးဇူးပြုပြီး သင်အဆင်ပြုသည့်အတိုင်း မျှဝေပါ။

J|| သုံးသပ်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို ပုံးပိုးကူညီရာတွင် အကူအညီဖြစ်စေရန် အောက်ပါလုပ်ဆောင်မှုတစ်ခုသို့ပေါင်း၍ ရွှေးချယ်ပါ။

### နည်းလမ်း(က) - SMS<sup>17</sup>

မိဘိုင်းဖုန်းကဲ့သို့ ပြင်ဆင်ထားသည့် စာချက်ပိုင်းများကိုဝေပါ။ သင်တန်းသားများအား ငင်းတို့သည် မိသားစုဝင် (သို့) သူငယ်ချင်းထံ သင်တန်းနှင့် ပတ်သက်သည့် SMS စာ (သို့) ပုံကို ပို့ရမည့်ဟုဖြေပါ။ SMS သည် သင်တန်းသားများ သင်ယူရရှိသည့် အချက် ၃ ချက်ကို ကိုယ်စားပြုသည်။ ထို့နောက် စက္ကာဇာက်ကြီးတွင် ကပ်ခိုင်းပြီး ပုံးပိုးကူညီသူများမှ စာရေးထားလျှင် ဖတ်ပြုပြီး ပုံဆွဲထားလျှင် ငင်းတို့အား ရှင်းပြခိုင်းပါ။

### နည်းလမ်း(ခ) - ကျောက်တုံးနှင့် ပန်း

အခန်းအလယ်တွင် လေ့ကျင့်ခန်း အခန်းတစ်ခုချင်းစီအား ကိုယ်စားပြုသည့် ကြိုတင်ပြင်ဆင်ထားသော စာချက်များ ဖြန့်ဆင်းပါ။ မည်သည့်အခန်းကို ကိုယ်စားပြုသည်ဆိုခြင်းကို စာလုံး (သို့) ပုံများအသုံးပြုပြီး ရှင်းလင်းစွာဖော်ပြပါ၊ သင်တန်းအထွေထွေစီမံမှန်နှင့် ပုံးပိုးကူညီမှုတို့ကိုဖော်ပြသည့် စာချက်လည်းသည့်ပါ (အချိန်၊ အစားအသောက်၊ နေရာ ထိုင်ခင်း၊ သင်တန်းနေရာ အစရှိသဖြင့်)။ ထည့်စရာနှစ်ခု ပြင်ဆင်ပါ တစ်ခုတွင် ပန်းများထည့်ပြီး တစ်ခုတွင် ကျောက်ခဲများ ထည့်ပါ။ သင်တန်းသားများကို ပန်း (အကောင်း) (သို့) ကျောက်ခဲ (မကောင်း) တို့ အသုံးပြုပြီး တန်ဖိုးဖြတ်ခိုင်းပါ။ သင်သည် ငင်းတို့အား အခန်းတစ်ခုချင်းစီအလျောက်သော်လည်းကောင်း လွှတ်လပ်စွာသော်လည်းကောင်း တန်ဖိုးဖြတ်ခိုင်းနှင့်သည်။ သို့မဟုတ် သင်တန်းသားများအားလုံး ဆိတ်ပြုမှုများကို ချမှတ်ပြီး နောက်မှ တစ်ညီးချင်း မျှဝေနိုင်သည်။

### နည်းလမ်း(ဂ) - နှုတ်သား/ဦးခေါင်းလက် သို့မဟုတ် နှုတ်သား/ဦးနောက်နှင့် ခြေဖော်:

သင်တန်းသားများ နှစ်ယောက်တစ်တွဲ သင်တန်းအပေါ် ပြန်လှန်သုံးသပ်ခြင်းနှင့် ပတ်သက်ပြီး မျှဝေပါ။

နှုတ်သား – နှုတ်သားကို အထိတွေ့ဆုံး အတွေးအခေါ်။ အခိုကသင်ခန်းစာ

ဦးခေါင်း/ဦးနောက် – စိတ်ဝင်စားမှုအကောင်းဆုံးနှင့် ငင်းတို့အား တွေးတော့စေသော အခိုကသင်ခန်းစာနှင့် အတွေးအခေါ်

လက်/ခြေ – ငင်းတို့၏ လက်တွေ့ဘဝတွင် ပြန်လည်အသုံးချမည့် အခိုကသင်ခန်းစာများ၊ စိတ်ကူး၊ စွမ်းရည်များ။

အတွေ့များကို ဆွေးနွေးရန်အချိန် ၁၅-၂၀ မီနဲ့စ်ပေးပါ။ အုပ်စုပြန်စွဲပြီး သင်တန်းသားအချို့အား မျှဝေရန် စိတ်ခေါ်ပါ။

အပြောင်းအလဲများ – အတွေ့များ ဆွေးနွေးပြီးနောက် အဖြေများချေရေးရန် မှတ်စုသေး (ကပ်ခွာစာချက်များ) ၃ ခုစီပေးပါ ထို့နောက် နှုတ်သား၊ ခေါင်းနှင့် လက်များကို ကိုယ်စားပြုထားသည့် သက်ဆိုင်သည့် စက္ကာဇာက်ကြီးများတွင် မှတ်စုသေးကို လာရောက်ကပ်ခိုင်းပါ။

<sup>17</sup> Adapted from: Wandita, Galuh and Karen Campbell-Nelson. (2017). *Stone and Flower: A Guide to Understanding and Action for Women Survivors, 2nd Ed. Unlearning Impunity: AJAR Manual Series*

# လေ့ကျင့်ခန်း J - ပြန်လှန်သုံးသပ် နိဂုံးချုပ်ခြင်း (၄၅ မီနစ်)

## ပြင်ဆင်ချက်

သုံးသပ်အကဲဖြတ်ခြင်းနှင့် ယခုနောက်ဆုံးလုပ်ငန်းစဉ်ကြား အချိန်အနည်းငယ်ပေးပါ။ သင်တန်းသားများအား သင်နေရာ ပြင်ဆင်နေချိန်တွင် အပေါ်အပါးသွား (သို့) လမ်းလျောက်အနားယူခွင့်ပြထားပါ။ အလင်းရောင်များ လျော့ချုခြင်းဖြင့် ဆိတ်ပြုခြင်း ပတ်ဝန်းကျင်ကို ဖန်တီးပါ ထို့နောက် ညင်သာသည့်သိချင်းသံဖွေ့ပါ။ ထိုင်ခံများဖြင့် (သို့) ကြမ်းပြင်တွင် ထိုင်ပြီး အဂိုင်းဖွဲ့ပါ။ အဂိုင်း၏ အလယ်တွင် အပင် ၃ ပင်အားချုပါ။

၁။ သင်တန်းသားများအား သစ်ပင် ၃ ပင်ကို ပတ်ပြီး စက်စိုင်းပုံနေခိုင်းရန် ဖိတ်ခေါ်ပြီး ရှင်းပြပါ။

» ငှါးအပင် ၃ ပင်သည် တစ်ခုမှာ မိမိကိုယ်ကို ကိုယ်စားပြု၍ နောက်ထပ်တစ်ပင်မှာ မိမိအပ်စုကို ကိုယ်စားပြုပြီး ကျော်နေသောတစ်ပင်မှာ မိမိပါဝင်သော ရပ်စွာအသိုင်းအဂိုင်း (သို့မဟုတ် ကန္တာကြီး) ကို ကိုယ်စားပြုသည်။ လွန်ခဲ့သော ရက်များအတွင်း ကျွန်ုပ်တို့သည် ကောင်းမွန်သောအရာများကို တဗြားသူများ၏ ရှင်သန်ဖွံ့ဖြိုးမှုအတွက် အချင်းချင်းဝေမျှခဲ့ကြပြီး အတူတူ ပိုမိုသန်မာစွာ ရှင်သန်ဖွံ့ဖြိုးခဲ့ကြသည်။ သို့သော်၏ ဤလုပ်ငန်းစဉ်သည် အစခြေလှမ်းများဖြစ်သည်။ ကျွန်ုပ်တို့သည် မျိုးစွဲချောက်ခြင်းဖြစ်သည်။ ငှါးမျိုးစွဲကို ဆက်လက်၍ မည်သို့ ပြုစုံ ပျိုးထောင်မည် ဆိုသည်မှာ သင်တို့ တစ်ဦးချင်းစီပေါ်တွင်သာ မူတည်ပေသည်။

၂။ သင်တန်းသားများအား အိုးထဲမှ ရေကိုခပ်ယူခိုင်း၍ အပင်တစ်ပင်ချင်းစီကို ရေလောင်းပါစေ။ ရေလောင်းစဉ်တွင် ပုံပိုးကူညီသူ တစ်ယောက်ချင်းစီအား နောက်ဆုံးအတွေးများကို ဝေမျှရန် ခွင့်ပြပါ။ အခြားတစ်နည်းနည်းဖြင့် ပိုမို၍ အသေးစိတ်ကျသော နှီးဆောင်အစပျိုးပေးသည့်အချက်များကို ပြောပြပါ။ (ဥပမာ – အနာဂတ်အတွက် မျှော်လင့်ချက်၊ ပန်းတိုင်သစ်၊ အသိအမှတ်ပြုခြင်းတစ်ခုခု)

၃။ စာမျက်နှာ ၂၃ ရှိ လုပ်ငန်းစဉ် ၁.၁ မှ ‘ကျွန်ုပ်သင့်ကို ဖြင်တယ်၊ ကျွန်ုပ်သင့်ကို ကြားတယ်၊ ကျွန်ုပ်သင့်ကို လေးစားသည်’၊ လုပ်ငန်းစဉ်ပုံစံမျိုးဖြင့် အဆုံးသတ်ပါ။ သို့မဟုတ် စာမျက်နှာ ၄၃ ရှိ လုပ်ငန်းစဉ် ၁.၇ မှ ‘လက်များလေပေါ်မြောက်ခြင်း’၊ လုပ်ငန်းစဉ်ဖြင့် အဆုံးသတ်ပါ။



### တိုးချဲ့လုပ်ဆောင်ခြင်း

အသိအမှတ်ပြုခြင်းလက်ဆောင် – ရွေးချယ်နိုင်သော အိမ်စာဖြစ်သည်။ ပြန်လှန်သုံးသပ်သည့် လေ့ကျင့်ခန်း ဖြစ်ပြီး စာစဉ် ၁ အပြီးတွင် သင်တန်းသားများကို ပေးအပ်နိုင်သည်။ လုပ်ငန်းစဉ် ၁.၆ – စာမျက်နှာ ၃၉ ရှိ ရုံးစမ်းလေ့လာခြင်းနှင့် မျှဝေခြင်းကို သင်တန်းသားများ သတိရပါစေ။ တစ်ဦးဦးမှ သင့်အား လူပုံအလယ်တွင် အပြုသဘောဆန်စွာ ပြောဆိုသောအခါ သင်မည်သို့ ခံစားရသနည်းဟုမေးပါ။ သင်တန်းသားများအား သူတို့ အိမ်ပြန်သောအခါ သူတို့ကျေးဇူာတင်မိသော တစ်စုံတစ်ယောက်ကိုရှာ၍ ထိုသူအား ကျေးဇူးတင်ကြောင်းပြောခိုင်းပါ။ စာစဉ် ၂ အတွက် အုပ်စုအလိုက် နောက်ထပ်စုဝေးသောအခါ အတွေ့အကြံအမျိုးမျိုးကို မျှဝေကြရမည်။<sup>18</sup>

18 Developed by the Search for Common Ground, Myanmar National Social Cohesion facilitation team (2017-2018)

## စာစဉ် J - ပဋိပက္ခ အဓိပ္ပာယ်ဖွင့်ဆိုခြင်း



# လုပ်ငန်းစဉ် ၂၁ – ပဋိပက္ခ အဓိပ္ပာယ်ဖွင့်ဆိုခြင်း



ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေဟာ မကြာခကာဆိုသလို ရှုပ်ထွေးလေ့ရှိကြပါတယ်။ ယခုလူပဲရှားမှုလေးကတော့ ပဋိပက္ခဆိုတာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျယ်ကျယ်ပြန့်ပြန် စဉ်းစားတွေးခေါ်နိုင်စေနဲ့ သင်တန်းသားတွေကို တိုက်တွန်းအားပေးထားပါတယ်။



## ရည်ရွယ်ချက်များ

- » ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေရဲ့ ဝါဘာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုရန်။
- » ပဋိပက္ခဆိုတာ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ ကြိုတင်ရှောင်ရှားလို မရတဲ့ သဘာဝတရားဖြစ်တယ်ဆိုတာ မှတ်မီနေစေရန်။
- » ပဋိပက္ခအား အခွင့်အလမ်းတစ်ခုကဲ့သို့ ပြောင်းလဲသတ်မှတ်ရန်။



အချိန် - ၇၅ မိနစ်



သင်ထောက်ကူပစ္စည်းများ - ကပ်ခွာစာရွက်များ၊ စလ္လာရွက်ကြီးး၊ မာကာဘောပင်၊ သစ်သီးအမျိုးမျိုးကို ကိုယ်စားပြုတဲ့ ပုံ (၈-၁၂) ဖုံ၊ ပဋိပက္ခအမျိုးမျိုးကို ကိုယ်စားပြုဖော်ပြထားတဲ့ ပုံ (၈-၁၂) ဖုံ။

## ကြိုတင်ပြင်ဆင်ခြင်း

- » သင်တန်းသားတွေကို နှီးဆော်စကားတွေနဲ့ တဲ့ပြန်ဖို့ ကူညီပေးနိုင်မည့်ပုံတွေ ပြန်သုံးသပ်မေးခွန်းတွေမေးပြီး စဉ်းစားစေ နိုင်းပါ။ စာစဉ် ၁ မှ စိတ်ကျေနပ်ဖွယ်ရာ အကြောင်းအရာတွေကို ပြန်စဉ်းစားပါ။ စာရွက်တစ်ခုရွက်စီမှာ မေးခွန်းတစ်ခုစီရေးပါ။ ပထမစာရွက်ကို ဘောလုံးတစ်လုံးဖြစ်အောင် လုံးခြေလိုက်ပါ။ (သို့) အဲဒီစာရွက်နဲ့ ဘောလုံးတစ်လုံးကို ထုပ်ပိုးလိုက်ပြီး ငှုံးစာရွက်ထဲ ရေးထားသမျှ လူမသိအောင် တိပ်နဲ့ကပ်ပြီး လုံခြုံအောင်ဆောင်ရွက်ပါ။ ဆက်ပြီးတော့ ဘောလုံးပတ်လည်ကို စလ္လာတွေနဲ့ အလွှာလိုက်ရရှိပတ်ပါ။ သင်တန်းသား (၄-၆) အဖွဲ့ တစ်ဖွဲ့လျှင် ဘောလုံးတစ်လုံးကျနှုန်းနဲ့ ပြင်ဆင်ပါ။ ဥပမာ - အောက်ပါမေးခွန်းပုံစံလေးတွေ အပါအဝင် ...
  - » ခေါင်းဆောင်မှု ပုံစံ ၅ မျိုးက ဘာတွေလဲ။
  - » ပန်းပွင့်တစ်ပွင့်ရဲ့ စံနှုန်းတွေကို ဖော်ပြပါ။ (သရုပ်လက္ခဏာ)
  - » တခြားအရာတွေ မမြင်ရအောင် မျက်လုံးကို အဝတ်စည်းထားတဲ့ လူတစ်ယောက်ရဲ့ရှုပ်ပုံ (ဆက်သွယ်ရေးအတွက်)
  - » တစ်ဦးနဲ့တစ်ဦး ကြားရရှိ တီးတိုးစကားပြောနေတဲ့ လူတွေရဲ့ပုံ။ (သတင်းအမှား)
  - » စာစဉ် ၂ ဆီက မင်းရဲ့ မျှော်လင့်ချက်တွေက ဘာတွေလဲ။ (အတွင်းဖက်အကျခိုးနေရာက မေးခွန်း) မှာ နောက်ဆုံး အနေနဲ့ ဖော်ပြပါ။
- » ‘ပဋိပက္ခ’ လို့ ရေးထားတဲ့ စလ္လာရွက်ကြီး ‘အကြမ်းဖက်မှု’ လို့ ရေးထားတဲ့ စလ္လာရွက်ကြီးတစ်ရွက် (စုစုပေါင်း နှစ်ရွက် ပြင်ဆင်ပါ။)
- » အမျိုးအစားမတူတဲ့ သစ်သီး ရ မျိုးမှ ၁၂ မျိုးထိပါတဲ့ ကိုယ်စားပြုရပ်ပုံများကို ပြင်ဆင်ပါ။ ၄-၆ ထိပါသော အဖွဲ့တစ်ဖွဲ့လျှင် တစ်ခုကျနှုန်းဖြင့် ပြင်ဆင်ပါ။
- » ပဋိပက္ခပုံစံအမျိုးမျိုးကို ကိုယ်စားပြုဖော်ပြထားတဲ့ရှုပ်ပုံ ၈-၁၂ ခုပါ တစ်ခုလျှင် ၄-၆ ရှိ သင်တန်းသားတစ်ဖွဲ့စာနှုန်းဖြင့် ပြင်ဆင်ပါ။ ပဋိပက္ခပုံစံအမျိုးမျိုး - မိသားစုအတွင်း သို့မဟုတ် အဖွဲ့အစည်းအတွင်း၊ ပေါင်းသင်းဆက်ဆံရေး၊ အဖွဲ့အစည်းများ ၂၉ (သို့) ၃၉ အချင်းချင်းကြား၊ ပြည်နယ် (သို့) နိုင်ငံအချင်းချင်းကြား၊ အကြမ်းဖက်မှု။

# လုပ်ဆောင်ပုံအဆင့်ဆင့်

## လေ့ကျင့်ခန်း ၁ - မြှုပ်ဘောလုံး (၃၀ မိနစ်)

- ၁။ (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကူညီသူများအတွက် ကိရိယာများမှ အပ်စွဲသည့် လုပ်ငန်းစဉ်တစ်ခုကို အသုံးပြုရင်း သင်တန်းသားတွေကို အပ်စွဲယူလုပ်ခြင်းပါ။
- J။ ဘောလုံးကိုကိုင်ပြီး အောက်ပါအတိုင်း ရှင်းပြပါ။
- » ယခုလက်ထဲမှာရှိနေတဲ့အရာလေးက မြှုပ်ဘောလုံးလေးပါ။ အထဲမှာ ပြီးခဲ့တဲ့ သင်ခန်းစာထဲက ကျွန်ုတ်တို့ သင်ယူခဲ့တဲ့ အကြောင်းအရာတွေ အားလုံးပါဝင်ပါတယ်။ ကျွန်ုတ်/မ ဂိုတ် (သီချင်း) ကို စဖွင့်လိုက်တဲ့အချိန်မှာ သင်တန်းသားတွေက ဘောလုံးကို စက်ရိုင်းပုံအတိုင်း လှည့်ပတ်လျက် တစ်ဦးကို တစ်ဦးလက်ဆင့်ကမ်းပါ။ ဂိုတ်သံရပ်သွားတဲ့အခါ ဘောလုံးကိုင်လျက်ဖြစ်နေသွားက ဘောလုံးရဲ့ ပထမဆုံးအလွှာကိုဖြည့်ပြီး ငှါးစာရွက်ထဲမှာ ရေးထားတဲ့မေးခွန်းကို ဖြေပေးပါ။ အကယ်၍ ပုံတစ်ပုံဖြစ်နေမယ်ဆိုရင် ငှါးနဲ့ ပတ်သက်လို့ သင်မှတ်မိတဲ့အရာကို မျှဝေပါ။
  - » အပ်စွဲရှိ အခြားသူတွေက မျှဝေနိုင်တဲ့ ငှါးတို့၏ အတွေးအခေါ်နဲ့ အယူအဆတွေကို သင်တုံ့ပြန်ပြီးတဲ့အခါ သင့်အနေနဲ့ စဣ္မာဖြည့်ထားပြီးသား ဘောလုံးပုံစံပြုလုပ်ပြီး လူတိုင်းနားလည်သလားဆိုတာ ဆန်းစစ်ပါ။ လူတိုင်းက အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့အခါ... သီချင်း (သို့) ဂိုတ်ကိုစဖွင့်ပါ။ အချိန်ခဏကြောပြီးတဲ့အခါ... သီချင်း (သို့) ဂိုတ်ကို ရပ်လိုက်ပါ။ နောက်တစ်ကြိမ် ဘောလုံးမှာပတ်ထားတဲ့ စဣ္မာတွေအားလုံးကိုစွာပြီး မေးခွန်းတွေကိုဖြေပါ။
  - » စောနာ့ဝန်ထမ်းတွေဆီက အပြည့်အဝ စုဆောင်းထားတဲ့အဖြေတွေကို မေးခွန်းတွေမေးပြီး ဒီလုပ်ငန်းစဉ်ကို ဆန်းစစ်ပါ။

### ◀▶ အပြောင်းအလဲများ

- » မေးခွန်းတစ်ခုသည် **စာစဉ် J** နှင့် ပတ်သက်ပြီး သင်တန်းသားများ၏ မြှုပ်မှန်းချက်များကို ဖလှယ်မျှဝေခြင်း ပါက ကပ်ခွာစာရွက်များပေးခြင်းဖြင့် ဤလုပ်ငန်းစဉ်အား အဆုံးသတ်ပါ။ ငှါးတို့၏ မြှုပ်မှန်းချက်များကို ကပ်ခွာစာရွက်များပေါ်တွင် ရေးချုပြီး ကြိုတင်ပြင်ဆင်ထားသော စဣ္မာရွက်ကြီးပေါ်တွင်ကပ်ပါ။ တစ်တန်းလုံးအနေဖြင့် မြှုပ်မှန်းချက်များကို ပြန်လည်ဆန်းစစ်ပြီး စာစဉ် J နှင့် ၃ ပါ အစီအစဉ် နှမူနာများ နှင့် နှိုင်းယှဉ်ကာ ဆင်တူညီချက်နှင့် ခြားနားချက်များကို ရေးချပါ။
- » မြှုပ်ဘောလုံးဖန်တီးခြင်းအစား မေးခွန်းနှင့် ပုံလေးတွေပါရှိသည့် ကတ်ပြားအစုများ ဖန်တီးပါ။ ကတ်ပြား တစ်စုလျင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဂိုတ်သံရပ်သွားသောအခါ ဘောလုံးလက်ဝယ်ရှိသူသည် ကတ်တစ်ကတ် ကို ယူရမည်။

# လေ့ကျင့်ခန်း J - ပဋိပက္ခနှင့် အကြမ်းဖက်မှုကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း (ဂျေမီနစ်)

## နည်းလမ်း(က) - စကားလုံးများ<sup>19</sup>

- ၁။ သင်တန်းသားတစ်ယောက်စီကို ‘ရောင်စုံကော်ကပ်စဉ်။လေးတွေ’ (J-၅) ခုစီ ဝေပေးပါ။
- ၂။ ‘ပဋိပက္ခ’ လို့ ရေးထားတဲ့ စဉ်။ချက်ကြီးကို နံရုံ (သို့) သင်ပုန်းမှာ ကပ်ထားပေးပါ။
- ၃။ ‘ပဋိပက္ခ’ ဆိုတဲ့ စကားကို ကြားတဲ့အခါ သူတို့တွေးမိတဲ့ စကားလုံးတစ်လုံး (သို့) စကားစုံတို့တို့လေးကို ‘ရောင်စုံကော်ကပ်စဉ်။လေးတွေ’ ပေါ်မှာ ချရေးဖို့ သင်တန်းသားတွေကိုခိုင်းပါ။
- ၄။ သင်တန်းသားတွေက ငှင့်တို့၏ မှတ်စုံတွေကို စဉ်။ချက်ကြီးပေါ်မှာ ကပ်ရပါမယ်။
- ၅။ ချရေးပြီးသား မှတ်စုံတွေကို အတိုချုပ်ပြီး အသံကျယ်ကျယ်နဲ့ ဖတ်ပြပါ။ (သို့မဟုတ်) သင်တန်းသားတွေအနေနဲ့ သူတို့ကိုယ်တိုင် တိတ်တဆိတ်လာပြီး ဖတ်ရှုပါစေ။
- ၆။ ဒုတိယစဉ်။ချက်ကြီးပေါ်မှာ ‘အကြမ်းဖက်မှု’ ဆိုတဲ့ စကားလုံးကိုချရေးပါ။
- ၇။ ‘အကြမ်းဖက်မှု’ ဆိုတဲ့ စကားလုံးကို သူတို့ကြားတဲ့အခါ သင်တန်းသားတွေ တွေးမိတဲ့ ‘စကားလုံး (သို့) စကားစုံတွေ’ ကို ချရေးစေတဲ့ လေ့ကျင့်ခန်းကို နောက်တစ်ကြိမ်ပြုလုပ်ပါ။
- ၈။ (J-၅) ခုလောက်ကို သင်တန်းသားတစ်ယောက်ချင်းစီ ဝေပေးပါ။ ‘အကြမ်းဖက်မှု’ ဆိုတဲ့ စကားလုံးကို သူတို့ကြားတဲ့ အခါ သူတို့စဉ်းစားမိတဲ့ ‘စကားလုံးတစ်လုံး (သို့) စကားစုံတို့’ ကို ရောင်စုံကော်ကပ်စဉ်။ပေါ်မှာ သင်တန်းသားတွေကို ချရေးခိုင်းပါ။
- ၉။ ရေးပြီးသား စာချက်တွေကို တတိယစဉ်။ချက်ကြီးပေါ်မှာ သင်တန်းသားတွေကို ကပ်ခိုင်းပါ။
- ၁၀။ မှတ်စုံစာချက်ပေါ်မှာ ရေးထားတဲ့ အတေးအမြင်တွေကို အကြမ်းဖျင်း ဖတ်ကြည့်ပါ (သို့) သင်တန်းသားတွေကို ဖတ်ခိုင်းပါ။ ဖြစ်နိုင်ခြေရှိတာတွေကို အပ်စုံဖွံ့ဗြာပါ။ (ရောင်စုံကော်ကပ်စဉ်။လေးတွေ) နဲ့ ရေးထားတဲ့ တူရာအုပ်စုနှစ်ခု (ပဋိပက္ခနဲ့ အကြမ်းဖက်မှုအတွက်) ထဲက တူညီတဲ့ အချက်တွေနဲ့ ကွဲပြားချက်တွေကို သတိပြုပါ။



ဤကဲ့သို့သော မေးခွန်းများကို မေးခြင်းအားဖြင့် လုပ်ငန်းစဉ်ကို ရွေးနေးပါ။

- » ပဋိပက္ခနဲ့ အကြမ်းဖက်မှုဆိုတဲ့ ဝေါဟာရတွေအကြားမှာ သင်ဘာကို ရှာတွေ့ခဲ့သလဲ၊ (သတိပြုမိခဲ့သလဲ) ငှင့်တို့၏ ဆိုလိုရင်းတွေက တူညီကြပါသလား။
- » ပဋိပက္ခနဲ့ အကြမ်းဖက်မှု ဘယ်လို ခြားနားကွဲပြားကြသလဲ။ အဓိပ္ပာယ်တွေ အလွန်ရှုပ်ထွေးတယ်လို့ ဘာကြောင့် ထင်ပါသလဲ။ ပဋိပက္ခဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အစိတ်အပိုင်းတွေမှာ ယခုထက်ပိုတဲ့ အပြုသဘောဆောင်စကားလုံးတွေ ဘာကြောင့် မပါရတာလဲ။
- » အကယ်၍ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေဟာ မတူညီကြဘူးဆိုရင် ပဋိပက္ခကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုကြ မလဲ။ ကျွန်ုတ်တော်တို့ရဲ့ ဘဝဖြစ်တည်မှုတွေနဲ့ ဆက်စပ်ပြီး တစ်ခုခု ဖြည့်စွက်ပြောချင်တာမျိုးများ ရှိမလား။
- » အဲဒီပဏ္ဍာဆိုတာကို အခွင့်အလမ်းတစ်ခုအနေနဲ့ ဘယ်လိုရှုမြင်လို့ရသေးလဲ။ အကြမ်းဖက်မှုဆိုတဲ့ စကားလုံး အတွက်ရော အမှန်တကယ် အဓိပ္ပာယ်တူညီပါသလား။

<sup>19</sup> Adapted from: Slachmuiden, L. (2018). *The Common Ground Approach / Three day training resources Guide for Facilitators*, 1st ed. Washington DC: Search for Common Ground.

## နည်းလမ်း(ခ)ရပ်ပုံများ

- ၁။ သင်တန်းသားတွေကို အရင်အဖွဲ့အတိုင်း ဖြစ်နေပါစေ။
- ၂။ သစ်သီးပုံပါတဲ့ ပစ္စည်းအစုံလိုက် ကလေးတွေ ဖြန့်ဝေပေးပါ။ ဒါမှမဟုတ် သစ်သီးအမျိုးမျိုးပုံပါတဲ့ ပိုစတာတွေ ပြင်ဆင်ထားပေးပါ။ အဖွဲ့တွေအနေနဲ့ သစ်သီးတွေကို တူရာခေါင်းစဉ်အလိုက် အပ်စွဲခိုင်းဖို့ အချိန် ၅ မိနစ်ရကြောင်း ရှင်းပြပါ။ သူတို့ ရှင်းလင်းပြောကြားနိုင်တဲ့ အကြောင်းအရာအလိုက် အမျိုးအစားနည်းနည်းဖြစ်စေ များများဖြစ်စေ နှစ်သက်သလို ဖန်တီးနိုင်ပါတယ်။ သူတို့ ဖန်တီးလိုက်တဲ့အရာတွေမှာ မှားယွင်းတဲ့အဖြေမရှိဘူးဆိုတာ သင်တန်းသားတွေသိရှိစွေ့ သတိပေးပြောကြားပေးပါ။
- ၃။ အဖွဲ့တစ်ခုစုံမှာ သစ်သီးအမည် ခွဲထားတာတွေ ရှိနေပါစေ။ ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေပါကောင်းပါနိုင်ပါ လိမ့်မည်.... ချို့တဲ့အသီး၊ ချဉ်တဲ့အသီး၊ လုံးဝန်းတဲ့အသီး၊ အပူပိုင်းဒေသထွက်အသီး၊ သစ်သီးအကြီးကြီးတွေ၊ သစ်သီးငယ်ယေးတွေ၊ ဒေသထွက်အသီးတွေကနေ စသည်ဖြင့်....
- ၄။ အမျိုးအစားအပ်စွဲတူရာရဲ့ သဘောတရားကို သင်တန်းသားတွေ နားလည်သွားပြီခို့တာ အတည်ပြုပြီးရင် ပဋိပက္ခပုံတွေ ပါတဲ့ ပစ္စည်းတစ်စုံကို အဖွဲ့တစ်ဖွဲ့ကျနှုန်းနဲ့ ဖြန့်ဝေပါ။ အဲဒီရပ်ပုံတွေကို အမျိုးအစားတူရာ အပ်စွဲဖို့ ၅ မိနစ် အချိန် ရကြောင်း ရှင်းပြပါ။
- ၅။ ငှါး၏ အမျိုးအစားတွေကို အပ်စွဲတစ်ခုချင်းကို တင်ပြခိုင်းပါ။

 ဤကဲ့သို့သော မေးခွန်းများကို မေးခြင်းအားဖြင့် လုပ်ငန်းစဉ်ကို ဆွေးနွေးပါ။

- » ပဋိပက္ခတွေဟာ အမြဲတမ်း အပျက်သဘောဆောင်သလား။
- » ပဋိပက္ခတွေကို အခွင့်အလမ်းတစ်ခုအနေနဲ့ ဘယ်လိုမြင်လို့ရသေးလဲ။
- » သင့်ရဲ့အတွေးအမြင်ပေါ်မှုတည်ပြီး ‘ပဋိပက္ခ’ ကို ဘယ်လို အမို့ပွာယ်ဖွင့်ဆိုချင်ပါသလဲ။

## အမို့ပွာယ်ခန်းစာများ

- ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေက အမို့ပွာယ်တူညီသလို ရှိနေပေမယ့် လက်တွေ့မှာတော့ မတူညီကြပါဘူး။
- ကျွန်တော်တို့ဟာ ပဋိပက္ခကို အကြမ်းဖက်မှုနဲ့တဲ့ပြီး ရှုမြင်သုံးသပ်လေ့ရှိကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ အတွေ့အကြံဟာ မကြာခဏဆိုသလို အပျက်သဘောဆောင်ခဲ့ကြတာကြောင့်ပဲ ဖြစ်ပါတယ်။
- လူသားတွေမှာ မတူကွဲပြားတဲ့ တန်ဖိုးထားမှ စံသတ်မှတ်ချက် (သရုပ်လက္ခဏာတွေ)၊ ယဉ်ကျေးမှုတွေနဲ့ သက်ဝင် ယုံကြည်မှုတွေ ရှိကြပါတယ်။
- ပဋိပက္ခဆိုတာ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ မလွှဲစကန် ရင်ဆိုင်ကြရတဲ့ သဘာဝသာလျှင် ဖြစ်ပါတယ်။
- ပဋိပက္ခတွေကို စနစ်တကျခြုံမှုနဲ့မှု အားနည်းတဲ့အခါ အကြမ်းဖက်မှုဆီ ဦးတည်သွားတတ်ပါတယ်။
- အပြုသဘောဆောင် ဂိုင်တွယ်နိုင်တဲ့အချိန်မှာ ပဋိပက္ခတွေဟာ မတူညီတဲ့ရှုထောင့်တွေကို သဘောပေါက်လာစေပြီး နားလည်မှုတည်ဆောက်ခြင်းနဲ့ စီန်ခေါ်မှုတွေရင်ဆိုင်နိုင်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်လာပါတယ်။



အပြောင်းအလဲများ - ပြောင်းလဲဆွေးနွေးချက်အနေနဲ့ တရာတ်လူမျိုးတွေရဲ့ သရပ်ဖော်စာနဲ့ ရေးသားထားတဲ့ ပဋိပက္ခ ဆိုတဲ့ စကားလုံးမှာ ‘အခွင့်အလမ်းနဲ့ အန္တရာယ်’ ဆိုတဲ့ အကွါးရာန်စံချို့တဲ့ အပြောင်း သင်တန်းသားတွေကို ရှင်းပြပါ။ အောက်ပါမေးခွန်းတွေကို အုပ်စုငယ်လေးတွေဖဲ့ပြီး သင်တန်းသားတွေကို ဆွေးနွေးပါစေ။ စေတန်းဝန်ထမ်းတွေကို ပြန်လည်မျှဝေဖို့ ဖိတ်ခေါ်ပါ။

- » ‘ပဋိပက္ခ’ က ဘယ်လိုနည်းလမ်းနဲ့ အန္တရာယ် ဖြစ်ဖေနိုင်သလဲ။
- » ‘ပဋိပက္ခ’ က ဘယ်လိုနည်းလမ်းနဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ဖေနိုင်သလဲ။

# 机, 危

အခွင့်အလမ်း

အန္တရာယ်

# လုပ်ငန်းစဉ် ၂၁ - ကြက်ညပနှုပက္ခ အရှိန်မြင်ခြင်း



အကယ်၍ ကျွန်တော်တို့ဟာ ပဋိပက္ခကို ပြသေနာတွေ ဖြေရှင်းပြီး သဘောတူညီမှုတွေ ရရှိလာအောင် အခွင့်အရေး တစ်ရပ်အနေနဲ့ အသုံးမပြုဘူးဆိုရင် ဆုံးနှုံးမှုက ကြီးမားပါလိမ့်မယ်။ ကောင်းမွန်တဲ့ အဖြေကို ရှာဖွေဖို့ဆုံးနှုံးပြီး ယုံကြည်မှုတွေ ပျက်ပြားကာ ပေါင်းသင်းဆက်ဆံရေးတွေ ပျက်စီးကုန်ပါလိမ့်မယ်။ ဒီလုပ်ငန်းစဉ်မှာ ရှောင်လွှဲလို မရတဲ့ (ထိန်းချုပ်လို့မရတဲ့) ပဋိပက္ခကို ဘယ်လို အလွယ်တကူ အပြုသဘောဆောင်လာအောင် ဆောင်ရွက်မလဲ ဆိုတာ မီးမောင်းထိုးပြန့် လူသီများတဲ့ သီချင်းတစ်ပုဒ်ကို အသုံးပြုပါမယ်။



ရည်ရွယ်ချက်များ

- » ပဋိပက္ခက ဘယ်လောက်ထိ ကြီးထွားလာနိုင်သလဲဆိုတာ နားလည်ထားရန်။
- » ပဋိပက္ခတွေကို လျော့ချုပ် ဆွေးနွေးပြီး မဟာဗျာဟာတွေ ချမှတ်ရန်။




အချိန် - (၄၅-၆၀) မိနစ်



သင်ထောက်ကူပစ္စည်းများ - ကက်ဆက်၊ ကြက်ညသီချင်း၊ သီချင်းစာသား (သို့) စာအိတ်ထဲထည့်ထားတဲ့ သီချင်းကို ကိုယ်စားပြုစေတဲ့ အပိုင်းအစများ။

## ကြိုတင်ပြင်ဆင်ခြင်း

- » သီချင်းစာသားကို ပရင့်ထဲတဲ့ (သို့) ချရေးပါ။ အဖွဲ့ငယ်တစ်ဖွဲ့လျင် တစ်စုံကျဖန်တီးပြီး သီချင်းစာရွက်တွေကို ဖြတ်တောက်ပြီး ငင်းတို့ကို စာအိတ်ထဲထည့်ပါ။ တစ်နည်းအားဖြင့် သီချင်းကို ကိုယ်စားပြုသရပ်ဖော်ထားတဲ့ ပုံတွေကို ပြင်ဆင်ထားပါ။
- » အားသွင်းထားတဲ့ ကက်ဆက် (အသံဖမ်းစက်) နဲ့ အသုံးပြုမည့် သီချင်းအမျိုးအစားတွေ အဆင်သင့်ဖြစ်ဖော်ပါစေ။ အသံစနစ်ကြည်လင်ပြတ်သားနေဖော် အသေအချာစစ်ဆေးပါ။
- » ‘စာရွက်ရှည် သို့မဟုတ် စုံကြုံကြီး’ ပေါ်မှာ လေဆင်နှာမောင်းပုံကိုဆွဲပြီး ‘ပဋိပက္ခစပရိန်’ ဟု အမည်တပ်ပါ။



## လုပ်ဆောင်ပုံအဆင့်ဆင်

### လွှဲကျင့်ခန်း ၁ - သီချင်းဆက်ခြင်း (၄၅-၆၀ မီနစ်)<sup>၂၀</sup>

- ၁။ တက်ကြဖောက်လယ့် အဖွဲ့လိုက်လုပ်ရှားမျကို (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကူညီသူများအတွက် ကိရိယာများမှ ရွေးချယ်ပြီး ၃-၇ ထိ အပ်စုံပေးတွေဖွံ့ဖြိုး (တက်ရောက်လာတဲ့ သင်တန်းသား အရေအတွက်ပေါ်မှုတည်ပြီး ဆောင်ရွက်ပါ။)
- ၂။ အဖွဲ့ကို စာအိတ်တစ်အိတ်ဖော်ပြီး ရှင်းပြပါ။
- » စာအိတ်တစ်အိတ်မှာ စကားထားတစ်ခုစီ ထည့်ထားပါ။ ကျွန်ုပ်က သီချင်းဖွင့်တော့မည့်အချိန်မှာ အားလုံးအတူတက္က သီချင်းနားထောင်ကြပြီး စကားထာကို မှန်ကန်တဲ့ အဖြေရရှိအောင် ပူးပေါင်းဆောင်ရွက်ခိုင်းပါ။ သီချင်းစတင်မဖွင့်မချင်း သင်တန်းသားများရဲ့ စာအိတ်တွေကို မဖွင့်ဖော်နဲ့။
  - ၃။ မေးခွန်းတွေတိုင်းကို ဖြေပြီးတော့ သီချင်းကို စတင်ပါ။ သင်တန်းသားတွေက စကားဝါက်ဖော်ဖို့ အလုပ်လုပ်ပါ။ အပြောများကို မျက်နှာစုံညီမသုံးသပ်မီ ငှါးတို့၏ အလုပ်တွေကို စစ်ဆေးခွင့်ပေးဖို့ သီချင်းကို ဒုတိယအကြိမ်ဖွင့်ပါ။
  - ၄။ ဘယ် ‘စကားထာ’က ပထမဖြစ်မလဲဆိုတာ ပြောပြရန် သင်တန်းသားတစ်ယောက်ကို မျှဝေခိုင်းပါ။ စဏ္ဍာရွက်ကြီးပေါ်ရှိ ‘ပဋိပက္ခ စပရိန်’ ရဲ့ အောက်ခြေကစြိုး အဖြေမှန်ကို တိပ်နဲ့ကပ်ပါ။
  - ၅။ အဖြေတွေက ဆက်လက်စုရင်း ‘ပဋိပက္ခစပရိန်’ ရဲ့ အောက်ခြေကနေစပြီး အပေါ်ဘက်သို့ စကားထာတွေကို မှန်ကန်စွာ စီခိုင်းပါ။

 ဤကဲ့သို့သော မေးခွန်းတွေမေးခြင်းဖြင့် ဆန်းစစ်ပါ။

- » ကြက်ဥတစ်လုံးကနေ ရွာတစ်ရွာလုံး ပြာကျသွားတဲ့ဖြစ်စဉ်ကနေ ကျွန်ုပ်တော်တို့ ဘာတွေရခဲ့ကြသလဲ။
- » ဒီလိုပြဿနာသေးသေးလေးတစ်ခုကနေ လူ့အသိုင်းအပိုင်းတစ်ခုလုံးအပေါ် လွမ်းမိုးရိုက်ခတ်သွားတာကို ဘယ်လိုတွေ အဆုံးသတ်ခဲ့ကြသလဲ။
- » ဘယ်သူတွေမှာ တာဝန်ရှိသလဲ။
- » အဲဒီလိုတွေ မဖြစ်အောင် ဘယ်လို့ ရှောင်ရှားနိုင်ကြမလဲ။

- ၆။ ‘ပဋိပက္ခစပရိန်’ သီချိန်ကို ရှင်းပြခြင်းဖြင့် အဆုံးသတ်ပါ။

- » အကယ်၍ ပဋိပက္ခတွေကို စောင့်ဆီးစီး မဖြေရှင်းဘူးဆိုရင် ပဋိပက္ခလိမ် (ပိုမိုရှုပ်ထွေးပြသနာကြီးထွားလာခြင်း) လို့ခေါ်တဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်။ ပဋိပက္ခစပရိန် (ပိုမိုရှုပ်ထွေးပြသနာကြီးထွားလာခြင်း) တစ်ခုကနေ နောက်ထပ်အခြားတစ်ခုစီ ဦးတည်သွားပါလိမ့်မယ်။ မကြာခဏဆိုသလို အဖွဲ့၎ယ် (သို့) လူနှစ်ဦးကြား မှာ ဆက်နှစ်နောက်တွေတဲ့ ပြသနာသေးသေးလေးက (အလိမ်ပုံရဲ့ အောက်ခြေမှာပြထားသလို) စလေ့ရှိကြတယ်။ ကောင်းမွန်စွာ တည်ဆောက်ထားခြင်းမရှိတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ (သို့) ယုံကြည်မှုကင်းမဲ့ခြင်းတွေ (ဥပမာ – ‘jebu’ (သို့) လူသေးသေးလေးက ၁၂၇၈ကလေးသာဝတ္ထ်းက တာခြားလူတစ်ယောက်ကို အနိုင်ကျို့ဖူးတယ်ဆိုရင်) က ပေါင်းသင်းဆက်ဆံရေးတွေ ဖြတ်တောက်ပျက်စီးကုန်ပြီး နောက်ထပ်လူတွေ ပါဝင်လာကာ နောက်ဆုံးမှာ ပဋိပက္ခကနေ အကြမ်းဖက်မှု ဖြစ်ပေါ်လာပါတယ်။ ကြက်ဥတစ်လုံးကြောင့် အိမ်နှစ်လုံးပြာကျသွားသလို’ အဖြစ်ဖူးသင်းသင်းဆက်ဆံရေးဆိုင်ပါတယ်။

<sup>20</sup> Activity inspired by U Nay Lin Htike, professional interpreter based in Yangon, Myanmar.

## အမိကသင်ခန်းစာများ

- ပဋိပက္ခတွေဟာ အုပ်စုငယ်လေးတွေ (ပါဝင်ပတ်သက်သူ အရေအတွက် အနည်းငယ်) အကြားမှာ သက်ဆိုင်ရာ သဘောမတူညီမှု သေးသေးလေးတွေကနေ မကြာခဏဆိုသလို စတင်လေ့ရှိကြတယ်။
- အကယ်၍ အပြုသဘောဆောင်ပြီး စီမံခန့်ခွဲလိုက်မယ်ဆိုရင် ပဋိပက္ခက အဖြေရှာနိုင်တဲ့ဆို ဦးတည်သွားအောင်၊ ယုံကြည်မှုတည်ဆောက်နိုင်အောင်နဲ့ အားကောင်းခိုင်မာတဲ့ ဆက်ဆံရေးတွေဖြစ်စေဖို့ ကူညီနိုင်ပါတယ်။
- စီမံခန့်ခွဲမှုတွေ လွှဲမှားမယ်ဆိုရင်တော့ အကြမ်းဖက်မှုဆို ဦးတည်သွားပါလိမ့်မယ်။

# J.J - ရင်းမြစ်ပြောရွက် - အရှိုး၏ ဥသီချင်း<sup>21</sup>

၃

ဟိုဘက်ခြံထဲက ကြက်ဖနဲ့ ကျော်ကြက်မနဲ့ညား

သူတို့ချစ်ခြင်းရဲ့ ချစ်သက်သေ အိမ်မှာ ‘ဤ’ တစ်လုံးကျ

ဟိုဘက်ခြံက အကောင်ပုဂ္ဂိုလ် စကားပြော ဘုက္ခဏျ

ကျော်ခြံထဲက ‘ဤ’ လာဖြီးမ

ငါ့ခြံထဲမှာ ဥတဲ့ဥ

ငါ့ကြက်မရဲ့ဥ

အတင်းဝင်ကောက်တဲ့ ဟိုဘက်က ဂျူဗု

မလွန်ခင်တူနဲ့ထူ

မင်းကြက်အထီးက မဥာတဲ့ဘဝ အဲဒါမင်းကိစ္စ

မင်းမကျေနပ်ရင် ကိုယ်တိုင်ထိုင်ဥဟ

Cho - အဲဒီမှာစ ဝုန်းဒိုင်းကြကြ အမျိုးတွေ၊ ကလေးတွေ ဂျပ်ကိုဝင်ဖြီးချ

မူတ်ဆိတ်ကိုဆွဲ ဒူးနှစ်လုံးကြားထည့် သူကျောကိုထူတာ လက်တောင်မလည်ဘူးတဲ့။

နှုတ်ခမ်းတွေကွဲလို့ ခေါင်းလဲဖုံ အဖြီးထားသွားတဲ့ ဂျူဗု

ဥကိုမရလို့ ကျော်ကြက်မ အကောင်ပါဂွနဲ့ထူ

ကြက်မကြီး မာလကီးယားလို့ နွားကြီးမိန်းနဲ့ထိုး နွားသေသွားလို့ သူကြီးတိုင်တော့ အကြောင်းဆိုး

Cho - အသက် ၆၀ မှ ထိပ်တုံးနဲ့ညား ဒေါကန်ရတာ ပြောစရာမရှိဘူးခင်ဗျာ။

သူဘက်ကအမျိုး ကျော်ဘက်ကအမျိုး လမ်းမှာတွေ့ရင် ဦးရာလူကချာ။

<sup>21</sup> The Egg Song: [www.youtube.com/watch?v=ZMv09b1uHr0](http://www.youtube.com/watch?v=ZMv09b1uHr0)

နေတက်ရေတက်မှာမွေးတဲ့ကျပ် စိတ်ထားကခပ်ပုပ်ပုပ်  
အချပ်အန္ာင်လွတ်တဲ့ နောက်နေ့မနက အိမ်ပြန်အကံကြီးထုတ်  
လူပါးဝလွန်းတဲ့ ဂျပ္ဗမျက်ခွက် မျက်စိတဲ့ကမထွက်  
သူစပါးကျိုတဲ့ကို မီးအိမ်သွားပစ်ထည့်

Cho - အဲဒီမှာစ ဝုန်းဖိုင်းကြဲကြ အမျိုးတွေ ကလေးတွေ လွတ်ရာကိုပြေးဟ  
ဂျပ္ဗအိမ်ထက် မီးကမြူး၊ သိပ်မကြာသေးခင် ကျပ်အိမ်ပါလှမ်းကူး။

ကျပ်တစ်ရွာလုံးကပိုင်းငြိမ်းကြ ကျပ်ရှိတဲ့မီးခင်ဗျ  
ကြက်ဥတစ်လုံးက စတဲ့အစ နှစ်အိမ်တောင်ပြာဖြစ်ကြ  
သင်ခန်းစာရလို့ ပုံခုံးထဖက် ဂျပ္ဗက ရှိမဲ့မဲ့  
နောက်တစ်ခါကြက်တွေ မော်အောင်လုပ်ထားကွာ။






Illustration: Matthew Gibbons





Illustration: Matthew Gibbons



# လုပ်ငန်းစဉ် ၂၁ - ပူးပေါင်းဆောင်ရွက်မှုကို ရွေးချယ်ခြင်း



ကျွန်တော်တို့ လူအသိင်းအဝိုင်းက ပဋိပက္ခဖြစ်ပြီဆိုရင် ကျွန်တော်တို့ကို ယုံးပြုပြုမှုဖြင့် ချုပ်းကပ်ဖို့ တိုက်တွန်း နှိုးဆော်လေ့ ရှိကြပါတယ်။ ငှုံးအမြင်က နှစ်ဦးနှစ်ဖက်အနိုင်ရ (အနိုင်-အနိုင်) အခြေအနေကို ရွေးချယ်လို့ ရကောင်းရနိုင်တယ်ဆိုတဲ့ တွေးဆောင်ရွက်တွေဆီ ရောက်မသွားအောင် ကျွန်တော်တို့ကို ဟန့်တားထားပါတယ်။ ယခုလုပ်ငန်းစဉ်မှာ သင်တန်းသားတွေကို ယုံးပြုပြုမယ်ဆိုတဲ့ ငှုံးတို့၏ ပင်ကိုသဘာဝအသိကို ပြန်လည်သုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်မှုကို ရွေးချယ်ခြင်း၊ အကျိုးရလဒ်ကို ထည့်သွင်းစဉ်းစားလာမယ်။



ရည်ရွယ်ချက်များ

- » ယုံးပြုပြုတတ်တဲ့ ကျွန်တော်တို့ရဲ့ လူမှုဝန်းကျင်အခြေအနေကို နားလည်ရန်။
- » ငှုံးအခြေအနေတွေက ပူးပေါင်းဆောင်ရွက်လာအောင် ထောက်ခံအားပေးဖို့ လိုအပ်ကြောင်း ထည့်သွင်းစဉ်းစားရန်။



အချိန် - (၆၀-၇၅) မိနစ်



သင်ထောက်ကူပစ္စည်းများ - ယုံးပြုပြုမှုတည်ဆောက်ခြင်း ကစားနည်းများထဲက ရွေးချယ်ရယူနိုင်သော ကိရိယာများ

## ကြိုတင်ပြင်ဆင်ခြင်း

### လုပ်ဆောင်ပုံအဆင့်ဆင့်

အောက်တွင်ပေးထားသော နည်းလမ်း ၂ ခုထဲမှ ၁ ခုကို ရွေးချယ်ပါ။ ငှုံးရွေးချယ်မှုများ၏ သင်ယူမှုရည်မှန်းချက်များသည် အကူကူပင်ဖြစ်သည်။

### လေ့ကျင့်ခန်း (၁) - ပူးပေါင်းဆောင်ရွက်မှုကို ရွေးချယ်ခြင်း (၄၅ မိနစ်)<sup>22</sup>

#### နည်းလမ်း(၁) - ပထမဖွင့်ခြင်း

- ၁။ သင်တန်းသားတွေအားလုံးကို မတ်တပ်ရပ်ခိုင်းပြီး မိမိနှင့် ဘုံးတူညီချက် ၃ ခုတူသည့် အခြားအဖော်တစ်ဦးအား ရှာခိုင်းပါ။ သင်တန်းသားအားလုံးကို မထိုင်ခိုင်းခင် မိမိတို့တွေဖက်ထံမှ ဥပမာအချို့ကို မေးမြန်းခိုင်းပါ။
- ၂။ ကျွန်တော်တို့ 'ကစားနည်းတစ်ခု' ကစားတော့မယ့်အကြောင်း သင်တန်းသားတွေကိုပြောပါ။
- ၃။ ကစားတဲ့အခါ ဘယ်သူက A ဖြစ်ပြီး ဘယ်သူက B ဖြစ်မလဲဆိုတာ သူတို့ကို ဆုံးဖြတ်ခိုင်းပါ။

<sup>22</sup> Adapted from: Slachmuiden, L. (2018). *The Common Ground Approach / Three day training resources Guide for Facilitators, 1st ed.* Washington DC: Search for Common Ground.

- ၄။ A သင်တန်းသားဖြစ်သူတွေကို လက်နှစ်ဖက်ထဲက နှစ်သက်ရာတစ်ဖက်ကို လက်သီးဆုပ်ဖို့ ညွှန်ကြားပါ။
- ၅။ B သင်တန်းသားတွေကို ယခုကစားနည်းမှာနိုင်ချင်ရင် သူတို့မိတ်ဆွေရဲ့ လက်သီးဆုပ်ကို ဖြည့်ရမယ်လို့ ညွှန်ကြားပါ။
- ၆။ လေ့ကျင့်ခန်းကို စတင်ပြီး ၃၀ စဣ္တုန်းလောက်ကြာပြီးတဲ့အခါ ရပ်လိုက်ပါ။
- ၇။ ဘယ်သူက ပထမဆုံးဖွင့်နိုင်ပြီး ဘယ်သူက မဖွင့်နိုင်ဘူးလဲလို့ မေးကြည့်ပါ။
- ၈။ လေ့ကျင့်ခန်းကို အနာဂတ်ကို ကြိုးကြိုးတဲ့အခါ ရပ်လိုက်ပါ။
- ၉။ လေ့ကျင့်ခန်းမှာ ဘာဖြစ်ခဲ့သလဲ ထပ်မေးပါ။ အကယ်၍ သူတို့မိတ်ဆွေရဲ့ လက်သီးဆုပ်ကို ဖြည့်ဖို့အောင်မြင်ခဲ့တယ် ဆိုရင် ငင်း၏ မဟာဗျာဗျာကို မျှဝေခိုင်းပြီး ညီးနှင့်ဆောင်ရွက်ပုံ ဥပမာတွေကို နားထောင်ခိုင်းပါ။

### ဤကဲ့သို့သော မေးခွန်းတွေ မေးခြင်းပြင့် ဆန်းစစ်ပါ။

- » ဘာတွေဖြစ်ခဲ့လဲ။
- » ဘုံးကြောင့် ယခုလူပ်ရှားမှုမှာ အားပြင်းပြင်းသုံးတာလဲ / ခုခံတာလဲ။
- » ကိုယ့်ရဲ့မိတ်ဆွေရဲ့မှ ကိုယ်နိုင်မယ်လို့ ကျွန်တော်တို့ ဘုံးကြောင့် ယူဆခဲ့တာလဲ။
- » ခုခံတာကနေ ဘာကိုမဖြစ်မနေရခဲ့သလဲ။ နောက်ထပ် တဗြားနည်းလမ်းရော ရှိသလား။
- » ဘုံးကြောင့် ကျွန်တော်တို့အများစုက ကိုယ့်ရဲ့တွဲဖက်ကို မဟာမိတ်ဆိုတာထက် ရန်သူတစ်ယောက်အဖြစ် အလိုအလျောက် ခွဲခြားသတ်မှတ်ခဲ့ကြသလဲ။
- » တွဲဖက်နှစ်ဦးဟာ အနိုင်-အနိုင် (နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့်) အဖြေရောက်တဲ့အထိ ဘယ်လို့ မဟာဗျာဗျာတွေကို အသုံးပြုခဲ့ကြသလဲ။
- » ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝတွေထဲမှာရှိတဲ့ ပဋိပက္ခတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ နည်းလမ်းတွေနဲ့ ဘယ်နည်းလမ်းက တူညီသလဲ။

### နည်းလမ်း(ခ) - လက်မောင်းလုပ်ခြင်း

- ၁။ သင်တန်းသားတွေအားလုံးကို မတ်တပ်ရပ်ခိုင်းပါ။ ပြီးတော့ ကိုယ့်ဆီမှာရှိတာနဲ့ သူ့ဆီမှာရှိတာ ၃၉ ဘူညီနေတဲ့သူကို ရှာခိုင်းပါ။ သူတို့ စုတွဲလိုက်တွေကို ထိုင်ဖို့မခိုင်းခင် ကိုယ့်ရဲ့မိတ်ဆွေဆီက ဥပမာအချို့ကို ခွဲထုတ်ပါ။
- ၂။ တစ်တန်းသားတွေကို စုတွဲတွေဖြစ်အောင် လူစုခွဲခိုင်းပြီး စားပွဲရဲ့တစ်ဖက်တစ်ချက်စီမှာ မျက်နှာချင်းဆိုင်ထိုင်ခိုင်းပါ။ သူတို့ကို မျက်နှာချင်းဆိုင်အနေအထားနဲ့ ကြမ်းပြင်ပေါ်မှာ လဲလျောင်းခိုင်းလို့လည်း ရပါတယ်။
- ၃။ ငင်းတို့၏ ညာဘက်တံတောင်ဆစ်များကို ငင်းတို့ရှေ့ရှိ စားပွဲပေါ် (သို့) ကြမ်းပြင်ပေါ် ထောက်ခိုင်းပြီး နှစ်ယောက်စလုံး၏ ညာဘက်လက်များကိုကိုင်ကာ အောက်ပါအတိုင်း ရှင်းပြရမည်။
- » သင်တို့ရဲ့ပန်းတိုင်က စဣ္တုန်း ၃၀ အတွင်း မိမိတွဲဖက်၏ ညာဘက်လက်ကို စားပွဲမျက်နှာပြင် (သို့) ကြမ်းပြင်နဲ့ ကြိုမိရေများနှင့်သူ့ များများထိအောင် လက်လုပြောင်ရမည်ဖြစ်သည်။ တစ်ကြိုမိထိအောင် လုပ်နိုင်လျှင် တစ်မှတ် (ပိုင်) ရပါလိမ့်မယ်။ ပိုင့်အရေအတွက် အများဆုံးလှက အနိုင်ရပါတယ်။
- ၄။ ကစားနည်းကိုစတင်ပြီး ၃၀ စဣ္တုန်း အချိန်ပေးပြီးတဲ့အခါ ရပ်လိုက်ပါ။
- ၅။ သင်တန်းသားတွေကို ပိုင့်ဘယ်နှစ်ခုရှုခဲ့သလဲဟုမေးပါ။ သတိထားရမှာက အခြားသူတွေ ပိုင့်အများကြီးရနေချိန်မှာ တချို့က သုညဘဲဖြစ်နေတတ်ပါတယ်။ ပိုင့်အများကြီးရသူအချို့ကို ငင်း၏ နည်းဗျာဗျာက ဘာလဲလို့ မေးကြည့်ပါ။

၃။ သူတို့မှာ နောက်ထပ်အခွင့်အရေးရှိရင် ယခုထက်ဖို့၏ (အမှတ်) တွေ ပိုရနိုင်မလားဆိုတာ သင်တန်းသားတွေကို မေးကြည်ပါ။

၄။ ကစားနည်းကို ဒုတိယအကြိမ်စတင်ပါ။

၅။ ၃၀ စက္န်း အချိန်ကုန်ပြီးသွားတဲ့အခါ ဒုတိယအကြိမ် ထပ်ကစားနေတဲ့အချိန်အတောအတွင်း အချို့လူတွေပို့၏ (အမှတ်) ပိုရှိ တတ်နိုင်ခဲ့ပါသလားလို့မေးပါ။

၆။ အကယ်၍ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ငှင်း၏ မိတ်ဆွေနဲ့အတူ ပြဿနာရဲ့အစကို ပြန်သွားပြီး အတတ်နိုင်ဆုံး ရှေ့ကုန်မြန်မြန်ဆက်သွားဖို့ ညီနှင့်မှုမရှိခဲ့ဘူးဆိုရင် ခုခံမှုမပြုဘဲ အမှတ်အမြင့်ဆုံးရရှိသူကို ရှာဖွေရင်း အောက်ပါတို့ကို သရုပ်ဖော်ပြုပါ ...

- မိတ်ဆွေတစ်ယောက်ကိုရှာပြီး ‘လက်လဲ့မည့်’ ပုံစံအနေအထား ပြင်ဆင်ထားပါ။ လေ့ကျင့်ခန်းအတွက် တစ်ယောက်ယောက်ကို အချိန်သတ်မှတ်ခိုင်းပါ။
- အဲဒောက် ကစားပွဲစတင်တဲ့အခါ ကိုယ့်ကို သူ (သို့) သူမက မရှိအောင် သဘောတူစွဲဖို့ သင်က သင့်ရဲ့မိတ်ဆွေ တစ်ဦးနဲ့ စတင်ညီနှင့်ဆောင်ရွက်မယ်။ သို့မှသာ စက္န်း ၃၀ အတွင်း နှစ်ယောက်လုံး ဖြစ်နိုင်ခြေရှိတဲ့အမှတ် အများဆုံးရေးမည်ဖြစ်သည်။

 အောက်ပါမေးခွန်းများ မေးခြင်းဖြင့် လုပ်ငန်းစဉ်အား ဆွေးနွေးပါ။

- » ပထမအကြိမ်အတောအတွင်းနဲ့ ဒုတိယအကြိမ် အတောအတွင်းမှာ ဘယ်သူကမှ ငှင်း၏ မိတ်ဆွေတွေနဲ့ ညီနှင့်ဆောင်ရွက်မှု မရှိဘူးဆိုရင် ဘာတွေဖြစ်ခဲ့မလဲ။
- » ကျွန်တော်တို့ဟာ ဘုံးအတွက်ကြောင့် အနိုင်ရသူနဲ့ ရုံးနှင့်သူတွေဖြစ်ဖို့ လိုတယ်လို့ ယူဆခဲ့ကြတာလဲ။
- » ဘုံးကြောင့် ကျွန်ပို့တို့အများစုက ကျွန်ပို့တို့ရဲ့ တွေဖက်ကို မိတ်ဖက်တစ်ယောက်ဆိုတာထက် ရှန်သူတစ်ယောက် အဖြစ် အလိုအလျောက် ခဲ့ခြားသတ်မှတ်ထားကြတာလဲ။
- » ဘုံးကြောင့် ယခုလုပ်ငန်းစဉ်မှာ အင်အားကို အသုံးပြုခဲ့ (သို့) ခုခံခဲ့တာလဲ။ ဒါကို ဆောင်ရွက်လိုက်လို့ သင့်ရဲ့ အကျိုးစီးပွားရေးကို ဆောင်ရွက်ပေးပါသလား။ နောက်ထပ် နည်းလမ်းမရှိတော့ဘူးလား။
- » ယခုလေ့ကျင့်ခန်းက နှစ်ဦးနှစ်ဖက်ရဲ့ အကျိုးစီးပွားတစ်ခုလို့မြင်ဖို့ ဘုံးကြောင့် ကျွန်တော်တို့အတွက် ခက်ခဲရတာလဲ။
- » ယခုလုပ်ငန်းစဉ်အား အခြားပုံစံဖြင့် နားလည်နိုင်သည့်အခါတွင် မိမိကိုယ်တိုင်၊ အခြားလူနှင့် အခြားအနေများ အပေါ် မည်သို့သော ပြောင်းလဲမှုများကို သင်ယူရရှိခဲ့ပါသနည်း။
- » ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝတွေထဲမှာရှိတဲ့ ပဋိပက္ခတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ နည်းလမ်းတွေနဲ့ ဘယ်နည်းလမ်းက တူညီသလဲ။
- » နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိတဲ့ ပန်းတိုင်ရောက်အောင် ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူညီမှုရှိ မိတ်ဆွေနှစ်ဦးအတွက် မရှိမဖြစ် လိုအပ်ချက်ကဘာလဲ။

## အမိကသင်ခန်းစာများ

- ယုဉ်ပြုင့်ဖို့ဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့သဘာဝပါ။ ကျွန်တော်တို့အများစုက ကိုယ်ပိုင်အကျိုးစီးပွားတွေကို ကာကွယ်ဖို့ကြိုးစားရင်း အနိုင်-အရှုံး လမ်းစဉ်ကို ရှုမြင်ကြတယ်။ ကျွန်တော်တို့ လူအသိင်းအစိုင်းက ပဋိပဏ္ဍာဖြစ်ပြီဆိုရင် (ရန်သူရှိလာပြီဆိုရင်) ကျွန်တော်တို့ကို ယုဉ်ပြုင်မှုဆီ ချဉ်းကပ်ဖို့ တိုက်တွန်းနှီးဆော်လေ့ရှုကြပါတယ်။
- မိမိအနိုင်ရဖို့ဆိုရင် အခြားတစ်ယောက်က အရှုံးပေးမှုရမယ့် အခြေအနေမျိုးကို ကျွန်တော်တို့ ယုံကြည်ထားတာဖြစ်တယ်။
- လုံအပ်ချက်ရင်းမြစ်တွေ ရှားပါးတဲ့ အချိန်မှာ (အနိုင်-အရှုံး) ယုဉ်ပြုင်တတ်တဲ့စိတ်သဘာဝ မြင့်တက်လာတယ်။
- ကျွန်တော်တို့က ယုဉ်ပြုင်ချင်ကြတာ သဘာဝပဲဆိုတာနားလည်ထားရင်... ကျွန်တော်တို့တစ်တွေဟာ မိမိတို့ကိုယ်တိုင် ကူညီနိုင်ပြီးနောက် ယုံကြည်မှုတည်ဆောက်ပြီး ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခြား လူတွေကလည်း ‘အဆင်သင့်’ဖြစ်လာတယ်။



### မြန်မာရေးရာ

» မြန်မာလူငယ်များသည် ယုဉ်ပြုင်ခြင်း (စာသင်ကျောင်းတွင်) နှင့် ယဉ်ကျေးမှုအရ တစ်ပါးသူအား လိုက်လျော့ခြင်း (အားနာခြင်း) အမှုအကျင့်အား အစဉ်အားပေးခြင်းကို ခံရကြသည်။

## လေကျင့်ခန်း J - ယုံကြည်မှုတည်ဆောက်ခြင်း - ရွှေးချယ်နှင့် (၂၀-၃၀ မီနတ်)

ယုံကြည်မှုဆိုတာ ပန်းတိုင်ရောက်အောင် ပူးပေါင်းဆောင်ရွက်ဖို့အတွက် မရှိမဖြစ် ရှေ့ပြေးအရာဖြစ်တယ်ဆိုတဲ့ သင်ယူခြင်း သော့ချက်ကို မီးမောင်းထိုးပြဖို့ လုပ်ငန်းစဉ် J-၃ ယုံကြည်မှုတည်ဆောက်တဲ့ ကစားနည်းနဲ့ဖွင့်ပါ (သို့) ပိတ်ပါ။ (စာမျက်နှာ ၁၂-၁၉) ရှိ ပုံးပိုးကူညီသူများအတွက် ကိရိယာများကိုကြည့်ပါ။

# လုပ်ငန်းစဉ် ၂၀၄ - ပဋိပက္ခကို တံ့ပြန်သည့် နည်းလမ်းများ



ပဋိပက္ခက ဘယ်လို့းတည်သွားမလဲဆိုတာကို သိရှိခြင်းသည် ပဋိပက္ခကို ပိုမိုကောင်းမွန်လာအောင် ကွဲပြားခြားနားစွာ စီမံခန့်ခွဲရနိုင် (သို့) ပိုကောင်းမွန်တဲ့ရလဒ်ကောင်းကို ရှာဖွေရန် ဖြေရှင်းရာမှာ ကူညီနိုင်တယ်။ ယခုလုပ်ငန်းစဉ်က ပဋိပက္ခကို တံ့ပြန်နည်း ၅ မျိုးနဲ့ သင်တန်းသားတွေကို မိတ်ဆက်ပေးပြီး တံ့ပြန်မှုတစ်ခုစိုက မတူညီတဲ့ရလဒ်တွေကို ဖြစ်ပေါ်စေကြောင်း သူတို့ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းအားပေးပါတယ်။



## ရည်ရွယ်ချက်များ

- » ပဋိပက္ခကို တံ့ပြန်တဲ့ မတူညီတဲ့ အချက် ၅ ချက်ကို ခွဲခြားသတ်မှတ်ရန်။
- » တံ့ပြန်ချက်တစ်ခုစီရဲ့ ကောင်းကျိုးနဲ့ အကန်းအသတ်နဲ့ရှိနေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အလေးအနက် စဉ်းစားသုံးသပ်ပေးရန်။
- » ပဋိပက္ခတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုတံ့ပြန်မလဲဆိုတာ ရွှေးချယ်နိုင်ပေါ်ကြောင်း နားလည်စေရန်။



## အချိန် - ၇၅ မိနစ်



သင်ထောက်ကူပစ္စည်းများ - ပဋိပက္ခပုံစံ ၅ မျိုးပါတဲ့ ရပ်ပုံကားချပ် (သို့) ပိုစတာ၊ စာရေးဆောပင်၊ A4 စာရွက်၊ ၂၀၄ က ရင်းမြစ်ပြစာရွက် - ပဋိပက္ခတံ့ပြန်နည်းများ (စာမျက်နှာ ၁၀၀) အပေါ်ရှိ ပုံများကိုကြည့်ပါ။

၂၀၄ က ရင်းမြစ်ပြစာရွက် - ပဋိပက္ခတံ့ပြန်နည်းများ နှင့် ၂၀၄ ခ ရင်းမြစ်ပြစာရွက် - ပဋိပက္ခတံ့ပြန်နည်း စစ်တမ်း တို့၏ မိတ္တာရွေးချယ်နိုင်ပေါ် (ရွှေးချယ်ခွင့်ရှိပါသည်)

## ကြိုတင်ပြင်ဆင်ခြင်း

- » ပဋိပက္ခတံ့ပြန်နည်း ၅ ခုများကို မိတ္တာရွေးပါ (သို့) ပဋိပက္ခတံ့ပြန်နည်း ၅ ခုကို ဖော်ပြသည့်ပုံများကို စဲ့ချက်ကြီးပေါ်တွင် ရေးဆွဲပါ။ ၂၀၄ က ရင်းမြစ်ပြစာရွက် - ပဋိပက္ခတံ့ပြန်နည်းများ (စာမျက်နှာ ၁၀၀) အပေါ်ရှိ ပုံများကိုကြည့်ပါ။
- » ပဋိပက္ခတံ့ပြန်နည်း လက်ကမ်းစာအောင်တစ်ခု (၂၀၄ က ရင်းမြစ်ပြစာရွက် - ပဋိပက္ခတံ့ပြန်နည်းများ) နှင့် စစ်တမ်းတစ်စောင်ကို (၂၀၄ ခ ရင်းမြစ်ပြစာရွက် - ပဋိပက္ခတံ့ပြန်နည်း စစ်တမ်း) သင်တန်းသားတစ်ဦးလျှင် တစ်စုံနှုန်းဖြင့် ပြင်ဆင်ပါ။ (ရွှေးချယ်ခွင့်ရှိပါသည်)
- » ပဋိပက္ခတံ့ပြန်နည်း ၅ ခု တိရှိခွာန်ပုံများကို စာရွက် ၅ ရွှေးချယ်ပေါ်တွင် တစ်ပုံစီဆွဲပါ။ (သို့မဟုတ်) တိရှိခွာန်အမည်များကိုရေးပါ။
- » ၁၁၁ အတိညိုးကို လိုအပ်သလို ပြုပြင်ပြောင်းလဲပါ။ (၂၀၄ - ပုံပိုးကူညီသူများအတွက် မှတ်စုံများ၊ ယ)
- » တစ်ယောက်နိုင် - တစ်ယောက်ရုံး ယေားကို စဲ့ချက်ကြီးပေါ်မှာချရေးပါ။ (၂၀၄ - ပုံပိုးကူညီသူများအတွက် မှတ်စုံများ၊ ခ) (ရွှေးချယ်ခွင့်ရှိပါသည်)

## လုပ်ဆောင်ပုံအဆင့်ဆင်း

### လေ့ကျင့်ခန်း ၁ - ကျေား၊ ကလေး၊ မှုဆိုး (၂၀ မိနစ်)

၁။ သင်တန်းသားတွေကို အုပ်စုနှစ်ခွဲပါ။ အုပ်စုနှစ်ခွဲကို တန်းစီပြီး မျက်နှာချင်းဆိုင်ခိုင်းပါ။

- J|| ယခုကစားနည်းဟာ ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ပြောပြပါ။ အပ်စုတစ်ခုစီမှာ ရွေးချယ်စရာ ၃ခုရှိကြောင်း ပြောပြပါ။ ကျား (လက်သည်းတွေပြရင်း လက်မြောက်တဲ့ပုံ)၊ ကလေး (ငိုနေသောပုံ)၊ မှဆိုး (သေနတ်ပစ်တဲ့ပုံ) ထဲက နှစ်သက်ရာကို ပြုမှုရန်။ ကျားက ကလေးကိုစားတယ်၊ ကလေးက မှဆိုးအပေါ် သွောလွမ်းမိုးတယ် ပြီးတော့ မှဆိုးက ကျားကို သေနတ်နဲ့ပစ်တယ်။
- R|| အဖွဲ့တွေကို ဆွေးနွေးချိန် မိနစ်အနည်းငယ်ပေးပြီး နှစ်သက်ရာ စောင်ကောင်တစ်ခုကို ရွေးချယ်ပါစေ။ အဆင်သင့်ဖြစ်တဲ့ အခါ တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးကနေ ကျောပေးလျက် တန်းစီရပ်နေပါစေ။
- D|| ၂-၂-၁ ဆိုပြီး ရေတွက်ပါ။ သူတို့ရွေးချယ်တဲ့ စောင်ကောင်ပုံစံ သရုပ်ဆောင်ဖော်ပြရင်း အပ်စုနှစ်ခုလုံး မျက်နှာချင်းဆိုင် ပုံစံဖြစ်အောင် ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပါ။ ရမှတ်တွေကို မှတ်သားထားပါ။ အမှတ်အမြင့်ဆုံးရတဲ့ အဖွဲ့က အနိုင်ရပါမယ်။
- G|| ပဋိပက္ခတုံ့ပြန်နည်းတွေကို သရုပ်ဖော်တဲ့ အကူးအပြောင်းတွေကို ကြိမ်ရေအတော်အသင့် ကစားပြီးတဲ့ အခါ ‘အကယ်၍ ကျား၊ ကလေးနှင့် မှဆိုးတို့ဟာ ပဋိပက္ခတုံ့ပြန်နည်းတွေဆိုရင် သင်က ဘာဖြစ်ခဲ့လိမ့်မလဲ’ ဆိုတဲ့ မေးခွန်းကိုမေးပါ။
- U|| သင်တန်းသားတွေကို သူတို့ကိုယ်တိုင် အပ်စုဖွဲ့ပါစေ။ ပြန်လည်မျှဝေပေးချင်သူရှိ၊ မရှိ မေးမြန်းပါ။ နောက်သင်ခန်းစာမှာ ကျွန်ုင်တို့ဟာ မတူသည့် ပဋိပက္ခတုံ့ပြန်နည်း ၅ မျိုးကို တွေ့မြင်ရတော့မယ်ဆိုတဲ့ အကြောင်းရှင်းပါပဲ။

## လေ့ကျင့်ခန်း J - ပဋိပက္ခတုံ့ပြန်နည်းများ သရုပ်ဖော်ခြင်း (၁၀ မိနစ်)

- C|| ပဋိပက္ခတုံ့ပြန်နည်း ၅ ခုရဲ့ ပုံတွေကို ပြသကာ ပြီးခဲ့သော လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ပါ။
- » ပဋိပက္ခဆိုတာ သဘာဝအလျောက် ရှောင်လွှာလို့မရတဲ့ အရာဖြစ်ပြီး စနစ်တကျ စီမံခန့်ခွဲမယ်ဆိုရင် ငင်းက သင်ယူခြင်းနဲ့ နားလည်ခြင်းအတွက် အဆင့်အလမ်းတစ်ခုကို သယ်ဆောင်လာနိုင်ပါတယ်။ ထိုရောက်မှန်ကန်စွာ စီမံခန့်ခွဲမှု မပြုဘူးဆိုရင် ယုံကြည်မှုတစ်ခုပျောက်ဆုံးခြင်း၊ ပေါင်းသင်းဆက်ဆံရေး အားနည်းသွားပြီး အကြမ်းဖက်မှုဆီကိုပင် ဦးတည်သွားနိုင်ပါတယ်။ ယခုအချက်အလက်များကတော့ မတူညီတဲ့ ပဋိပက္ခတုံ့ပြန်နည်း ၅ ခု ဖြစ်ပါတယ်။
- J|| ပဋိပက္ခတုံ့ပြန်နည်း ၅ ခုကို မိတ်ဆက်ပါ။ သူတို့ကို လွမ်းမိုးတယ်လို့ထင်တဲ့ ပဋိပက္ခပုံစံက ဘာဖြစ်မလဲလို့ သင်တန်းသားတွေကိုမေးပါ။ တုံ့ပြန်နည်းတစ်ခုသည် အခြားတုံ့ပြန်နည်းများထက် ပိုကောင်းပါသလား။ အဘယ့်ကြောင့်နည်း။
- R|| လေ့ကျင့်ခန်း ၃ - စောင်ညွှန်းများသို့ ကူးပြောင်းလုပ်ဆောင်ပါ။

 အပြောင်းအလဲများ - သင်တန်းသားများအနေဖြင့် ငင်းတို့၏ ပဋိပက္ခစီမံခန့်ခွဲမှု ပုံစံများကို ပြန်လှန်သုံးသပ်ရန် အချိန်ပိုပေးမည်ဆိုပါက **J.၄ ခ - ပဋိပက္ခတုံ့ပြန်နည်း စစ်တမ်းများကို** လေ့ကျင့်ခန်း ၃ အား မလုပ်ဆောင်မီ ဝေမျှပေးပါ။ စစ်တမ်းများကို သင်တန်းသားများ တစ်ယောက်ချင်းစီအလိုက် ဖြည့်ခိုင်းပါ။ **J** ယောက်တစ်တွဲ သို့မဟုတ် ၃ ဦးပါသော အဖွဲ့ငယ်များဖွဲ့၍ အဖြေများကို အကျဉ်းချုပ်ရင်းပြရန် အချိန်ပေးပါ။ သင်တန်းသားများ၏ ဆွေးနွေးမှုများထဲမှ ထူးခြားချက်များကို မျှဝေပေးချင်သူရှိ၊ မရှိ မေးမြန်းပါ။

## လေ့ကျင့်ခန်း ၃ - စောင်ညွှန်းများ (၄၅ မိနစ်)

- C|| ကွင်းပြင်ကျယ် မြေပြင်ပေါ်မှာ ပုံ ၅ ခု ခု ချထားခြင်းအားဖြင့် ပဋိပက္ခကို ထိန်းကျောင်းနိုင်တဲ့ မှုဘောင်ပုံစံ ထုတ်ဖော်ပါ။
- J|| သင်တန်းသားတွေကို သူတို့ယုံကြည်ရာမှုဘောင်နဲ့ ကပ်လျက်မတ်တပ်ရပ်ခိုင်းပါ။ ငင်းအရာဟာ သူတို့ကို လွမ်းမိုးနေတဲ့ ပဋိပက္ခပုံစံ ဖြစ်ပါတယ်။
- R|| သင်က စောင်ညွှန်း ၁၀ ခု (**J.၄ - ပုံပိုးကုည်သူများအတွက် မှတ်စုများ၊ ယူ**) ကို အသံထွက်ဖတ်ပြမယ့်အကြောင်းရှင်းပြပါ။ သင်တန်းသားတွေက သူတို့အကြောက်ဆုံး တုံ့ပြန်ပုံကို ကိုယ်စားပြုမယ့်ပုံစံနဲ့ ကပ်လျက်မှာ မတ်တပ်ရပ်သင့်ပါတယ်။ သင်တန်းသားတွေက လိုအပ်တဲ့ အခါမှာ ကိုးကားလာနိုင်စေဖို့ ပဋိပက္ခပုံစံကို ဖော်ပြတဲ့ နေရာမှာ သေချာမှုရှိပါစေ။

၄။ ပထမကတ်ညွှန်းကိုဖတ်ပါ။ လူတွေကို ရွှေ့ပြောင်းခွင့်ပေးပါ။ စေတန္ဒုဝန်ထမ်း တစ်ယောက်နှစ်ယောက်ကို သူတို့ တုံ့ပြန်ချက်ရဲ့ နောက်ကျယ်က အကြောင်းပြချက်ကို ပြန်လည်မျဝေးချင်းပါ။ ေတ်ညွှန်း ၁၀ ခုလုံးကို နောက်ထပ်ဖတ်ပြပါ။

 ဤကဲ့သို့သော မေးခွန်းတွေမေးပြီး လူပ်ရှားမှုကို ပြန်လည်ဆန်းစစ်ပါ။ (အပ်စုင်လေးတွေထဲမှာ ပထမဆုံး ရွေးချွေးတာကို ရွှေ့ချယ်ချင်ရင်လည်း ရပါတယ်။)

- » ပဋိပက္ခကို ကိုင်တွယ်တဲ့ပုံစံတစ်ခုထက်ပိုပြီးရှိနို့ ဖြစ်သင့်ပါသလား။
- » ပဋိပက္ခတစ်ခုကို ကျွန်းတော်တို့ တုံ့ပြန်တဲ့အခါ ဘယ်အချက်အလက်တွေက လွမ်းမိုးသလဲ။
- » ပိုမိုနှစ်သက်တဲ့ တုံ့ပြန်ပုံ တစ်ခုတစ်လေ ရှိပါသလား။
- » တုံ့ပြန်ပုံအသီးသီးရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေက ဘာတွေလဲ။

၅။ ယခုလေ့ကျင့်ခန်းထဲက သင်ယူရရှိချက်တွေကို ပြန်လည်မျဝေးပါ။ မြင်သာစေရှို့ အနိုင်-အရှုံး မက်ထရှစ် (၂၂ - ပုံးပိုး ကူညီသူများအတွက် မှတ်စုံများ၊ ခ) ရေးဆွဲထားသည့် စာရွက်ကြီးတစ်ချက်ကို ပြင်ဆင်ထားပါ။

## အမိကသင်ခန်းစာများ

- ကိုင်တွယ်ဖြေရှင်းရမယ့် ပဋိပက္ခပုံစံတစ်ခုစီမှာ ကောင်းကျိုးရော ဆိုးပြစ်တွေပါ ရှိနေပါတယ်။
- ပန်းတိုင်ရောက်အောင် ပူးပေါင်းဆောင်ရွက်ခြင်းကသာလျှင် ပါဝင်ပတ်သက်သူတွေရဲ့ လိုအပ်ချက်ဆီကိုရောက်ရှိပြီး ပဋိပက္ခတွေက အနာဂတ်မှာ နောက်တစ်ခါပြန်မလာတော့ဖို့ အာမခံချက်ပေးပါတယ်။
- ပဋိပက္ခကို တုံ့ပြန်ဖို့ လွမ်းမိုးတဲ့အချက် ၃ ချက်ကတော့ ... ပေါင်းသင်းဆက်ဆံရေး 'relationships' (သင့်အတွက် ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဘယ်လောက် အရေးကြီးသလဲ)၊ အကြောင်းအရာ 'issue' (သင့်အတွက် အကြောင်းအရာက ဘယ်လောက် အရေးကြီးသလဲ) နဲ့ အချိန် 'time' (ပဋိပက္ခကို စီမံခန့်ခွဲဖို့ အတွက် အချိန်ဘယ်လောက် ကြောမလဲ – တာချို့ဖြေရှင်းနည်းပုံစံတွေက အခြားနည်းလမ်းတွေကို အသုံးပြုရတာထက် အချိန်ပုံကြောတယ်။)
- ပန်းတိုင်ရောက်အောင် ပူးပေါင်းဆောင်ရွက်ခြင်းကသာလျှင် ပါဝင်ပတ်သက်သူတွေရဲ့ လိုအပ်ချက်ဆီကိုရောက်ရှိပြီး ပဋိပက္ခတွေက နောက်တစ်ခါ ပြန်မလာတော့ဖို့ အာမခံချက်ပေးပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းက အမြတ်း အသင့်တော်ဆုံးဖြစ်နေတယ်လို့တော့ မဆိုလိုပါဘူး။ အခြေအနေအပေါ်မှာ မူတည်နေပါတယ်။
- ကျွန်းတို့အနေနဲ့ ပြန်လည်ပြုမှုသက်ရောက်ဆောင်ရွက်ခြင်း 'reacting' ဆိုတာထက် ပဋိပက္ခကို ဘယ်လိုတုံ့ပြန်ချင် သလဲ 'respond' ဆိုတာကို ရွှေ့ချယ်နိုင်ပါတယ်။

## အပြောင်းအလဲများ

- » သင့်မှာ အချိန်မလုံလောက်ရင် (သို့) အချိန်သိပ်မရရင် ေတ်ညွှန်းနံပါတ် အရေအတွက်တွေကို လျှော့ချလိုက်ပါ။
- » သင်တန်းသားတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ေတ်ညွှန်းတွေကို ဆန်းသစ်ခြင်း (သို့) ပြောင်းလဲ အစားထိုးခြင်း ပြုလုပ်ပါ။

# ၂၁ - ပုံပိုးကူညီသူများအတွက် မှတ်စုံများ

## (က) ပဋိပွဲတုံ့ပြန်နည်း ၅ ခုရဲ့ ဥပမာသရှင်ဖော်ပုံများ

အောင်အောင်နဲ့ သူ့အစ်ကို ဇော်မင်းသိန်းတို့ဟာ ဈေးထဲမှာ ရောက်နေကြတယ်။ သူတို့မှာ သစ်သီးဝယ်ဖို့ မြန်မာင့် ၂၀၀၀ ကျပ်ရှိတယ်။ ဒါပေမယ့် သူတို့ဟာ ဘာဝယ်ရမလဆိုတာ မဆုံးဖြတ်နိုင်ကြပါဘူး။ အောင်အောင်က ပန်းသီးတွေ ဝယ်ချင်ပေမယ့် ဇော်မင်းသိန်းကတော့ နာန်တ်သီးတစ်လုံး ဝယ်ချင်ပါတယ်။

စဉ်	တုံ့ပြန်နည်း	ရလဒ်	နိုင်-ရုံး
၁	လိပ် (ရှောင်)	အောင်အောင်နဲ့ ဇော်မင်းသိန်း နှစ်ယောက်လုံး ဘာသစ်သီးမှမဝယ်ဘဲ ဈေးကနေပြန်လာခဲ့ကြတယ်။ သူတို့ ၂ ဦးက တစ်ယောက်နဲ့တစ်ယောက်ရန်မဖြစ်ချင်ကြဘူး။ မတို့က်ခိုက်ချင်ကြဘူး။	ရုံး-ရုံး
၂	ငါးမန်း (ယုံ့ပြုင်)	အောင်အောင်က ပန်းသီးဝယ်ဖို့ကို အရေးဆိုတယ်။ ဇော်မင်းသိန်းက ပန်းသီးကိုမကြိုက်ဘဲ နာန်တ်သီးကို အမှန်တစ်ကယ် လိုချင်နေတာကို အောင်အောင်က ဂရမစိုက်ဘူး။	နိုင်-ရုံး
၃	သိုး (လိုက်လျောာတယ်)	အောင်အောင်က ဇော်မင်းသိန်း ဆန္ဒရှိတာမှန်သမျှ ဝယ်ခွင့်ပြုတယ်။ သူက သူ့အစ်ကိုနဲ့ ရန်မဖြစ်ချင်ဘူး။	ရုံး-နိုင်
၄	မြင်းကျား (အပြန် အလှန် အလျော့ပေး )	အောင်အောင်နဲ့ ဇော်မင်းသိန်းလုံးက လိုမွော်သီးဝယ်ဖို့ သဘောတူခဲ့ကြတယ်။ အောင်အောင်က ပန်းသီးကိုပိုကြိုက်ပြီးတော့ ဇော်မင်းသိန်းက နာန်တ်သီးကို ပိုကြိုက်တယ်။ ရန်ဖြစ်ရမှာထက်စာရင် လိုမွော်သီးကို ပိုကြိုက်တယ်။	နိုင်-ရုံး ရုံး-နိုင်
၅	မီးကွက် (ပူးပေါင်း ဆောင်ရွက်တယ်)	အောင်အောင်နဲ့ ဇော်မင်းသိန်းနှစ်ဦးလုံးက ဖုံးသီးအကြိုးကြိုးတစ်လုံးကို ဝယ်ဖို့ သဘောတူခဲ့တယ်။ ၂ ဦးလုံး ပန်းသီးတွေ နာန်တ်သီးတွေထက် ဖရဲ့သီးကိုပိုပြီး နှစ်သက်တယ်။	နိုင်-နိုင်

## (ခ) အနိုင်-အရုံး ရေား

စဉ်	တုံ့ပြန်နည်း	ရလဒ်	အဖြေ	နိုင်-ရုံး
၁	လိပ် (ရှောင်)	လိုအပ်ချက်ဆီမရောက်	၂ ဦးလုံးအတွက် အပြေဖော်ရှိဘူး	ရုံး-ရုံး
၂	ငါးမန်း (ယုံ့ပြုင်)	တစ်ယောက်ထဲရဲ့ လိုအပ်ချက်ဆီပဲရောက်တယ်	ကိုယ့်အတွက်အဖြေ	နိုင်-ရုံး
၃	သိုး (လိုက်လျောာတယ်)	တစ်ယောက်ထဲရဲ့ လိုအပ်ချက်ဆီပဲရောက်တယ်	သူ့အတွက်အဖြေ	ရုံး- နိုင်
၄	မြင်းကျား (အပြန် အလှန် ညီးနှင့်)	၂ ဦးလုံးရဲ့ လိုအပ်ချက်ဆီ တစ်စိတ်တစ်ပိုင်းသာပြည့်တယ်	တစ်ဝက်တစ်ပြက်အဖြေ	နိုင်-ရုံး/ ရုံး-နိုင်
၅	မီးကွက် (ပူးပေါင်း ဆောင်ရွက်တယ်)	၂ ဦးလုံးရဲ့ လိုအပ်ချက်တွေဆီရောက်တယ်	အားလုံးရဲ့အဖြေ	နိုင်-နိုင်

## (က) ပဋိပက္ခတုပြန်နည်းများအား နှင့်ယဉ်ခြင်း

ပဋိပက္ခတုပြန်နည်း	ဖြစ်နိုင်ခြေ ကောင်းကျိုး	ဖြစ်နိုင်ခြေ ဆိုးကျိုး	သင့်တော်သည့်အချိန်
ရှောင်ရားခြင်း ရုံး-ရုံး 'နည်းလမ်းမရှိခြင်း' လူညွှန်ထွက်သွားခြင်း	<ul style="list-style-type: none"> <li>» ဆိတ်ဇြမဲ့ခြင်း (သို့) ပြန်လည်သတိထား သည့်အချိန် ရရှိခြင်း</li> <li>» အကြမ်းဖက်မှုအား ရှောင်ရားနှင့်ခြင်း</li> </ul>	<ul style="list-style-type: none"> <li>» ပဋိပက္ခအား ကြန်ကြာစေခြင်း</li> <li>» လုံအပ်ချက်များ မပြည့်စုံခြင်း</li> </ul>	<ul style="list-style-type: none"> <li>» အရေးမကြီးသည့် အကြောင်း အရာ (သို့မဟုတ်) အခြားများ ထက် ဦးစားမပေးသင့်သည့် အချိန်။</li> <li>» စိတ်ထိခိုက် ခံစားရသည့်အခါ = ခေတ္တအနားပေးခြင်း</li> <li>» မမျှတသော လုပ်ဆောင်ပုံ အဆင့်ဆင့်</li> </ul>
ယုံ့ဖြုံ့ခြင်း အနိုင်-အရှုံး 'ငါနည်းလမ်း' လွမ်းမိုးခြင်း	<ul style="list-style-type: none"> <li>» မြန်ဆန်နှင့်သည်</li> <li>» လုံအပ်ချက်အား ကျေနပ်နှင့်သည်</li> </ul>	<ul style="list-style-type: none"> <li>» မအောင်မြင်နှင့်</li> <li>» ဆက်ဆံရေးအား ပျက်ပြားစေနှင့်ခြင်း</li> <li>» ပဋိပက္ခအား အရှုံ့မြင့်စေနှင့်သည်</li> </ul>	<ul style="list-style-type: none"> <li>» ဖြစ်ကာနီး အန္တရာယ်မှု ကာကွယ်ရသည့်အချိန်</li> <li>» တုပြန်ရန်အချိန်မရှိခြင်း။</li> </ul>
လိုက်လျော့ခြင်း အရှုံး-အနိုင် 'မင်းရဲ့နည်းလမ်း' နာခံခြင်း	<ul style="list-style-type: none"> <li>» မြန်ဆန်သည်</li> <li>» ဆက်ဆံရေးအား ကောင်းမွန်စေသည်၊ အကြမ်းဖက်မှုအား ရှောင်ရားနှင့်သည်</li> </ul>	<ul style="list-style-type: none"> <li>» ကိုယ့်ပိုင်လိုအပ်ချက် အား မဖြည့်ဆည်း နိုင်ပေ။</li> </ul>	<ul style="list-style-type: none"> <li>» ကိုယ့်အတွက် အရေးမကြီး သည့် အကြောင်းအရာတွင်</li> <li>» မိမိကိုယ်၏ လုံအပ်ချက် ထက် ဆက်ဆံရေးသည် ပိုအရေးကြီးသည့်အချိန်</li> </ul>
အပြန်အလှန် အလျော့ပေးခြင်း နိုင်-ရုံး၊ ရုံး-နိုင် 'အလယ်အလတ်လမ်းစဉ်' အလယ်မှတ်တွင် စံစည်းခြင်း။	<ul style="list-style-type: none"> <li>» အချို့သော လုံအပ်ချက် များ ကျေနပ်နှင့်သည်</li> <li>» တိုးတက်ကောင်းမွန် သည်ဟု ရူမြင်နှင့် သည်။</li> <li>» ဆက်ဆံရေးအား ကောင်းမွန်စေနှင့်သည်။</li> </ul>	<ul style="list-style-type: none"> <li>» အချို့သော လုံအပ်ချက်များအား မကျေနပ်နှင့်ပေ</li> <li>» ပဋိပက္ခသည် ဆက်လက်ဖြစ်ပေါ်နိုင် သည်။</li> </ul>	<ul style="list-style-type: none"> <li>» အားလုံးအတွက် အရေးကြီး သည့် ပြဿနာများ ဖြစ်သည့် အချိန်</li> <li>» အချိန်အကန့်အသတ် ရှိနေခြင်း။</li> <li>» တစ်ကိုယ်ရည် လုံအပ်ချက် ထက် ဆက်ဆံရေးသည် ပိုအရေးကြီးသည့်အချိန်</li> </ul>
ပူးပေါင်းဆောင်ရွက်ခြင်း အနိုင်-အနိုင် 'ငါတို့ရဲ့နည်းလမ်း' ပေါင်းစည်းခြင်း	<ul style="list-style-type: none"> <li>» ဆက်ဆံရေးအား ခိုင်မာစေသည်</li> <li>» ပါဝင်သူအားလုံး၏ လုံအပ်ချက်များ ဖြည့်ဆည်းပေးနှင့်သည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။</li> </ul>	<ul style="list-style-type: none"> <li>» အချိန်ကြာကြာယူ နိုင်သည်</li> <li>» အားအင်နှင့် ပါဝင်မှု များ လုံအပ်သည်။</li> <li>» ပြီးပြည့်စုံသော ဖြေရှင်းချက်များ မရရှိခြင်း၏ အန္တရာယ်များကို သင်ယူလေ့လာခြင်း</li> </ul>	<ul style="list-style-type: none"> <li>» အားလုံးအတွက် အလွန် အရေးကြီးသည့် ပြဿနာ ဖြစ်သည့်အချိန်</li> <li>» ကျွန်းကိုင်းမှို့ ကိုင်းကျွန်းမှို့ ဆက်ဆံရေးအချိန်</li> <li>» တိတွင်ဖန်တီးမှုရှိသော ဖြေရှင်းချက်များ လုံအပ်သည့် အချိန်</li> <li>» အပြုသဘောဆောင်သော တုပြန်မှုများ ပြလုပ်နှင့်ချိန်</li> </ul>

## (ယ) အတိညိုန်းများ<sup>23</sup>

- ၁။ သင်ဟာ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ တစ်ညာမှာ သင့်နဲ့ သင့်ရဲ့ အခန်းဖော်တို့ဟာ သင်ပိုင်တဲ့ အခန်းထဲမှာ စာကြည့်နေကြတယ်။ သင့်ရဲ့ အခန်းဖော်က မြန်မာစာပေကိုလေ့လာနေရင်း ပုံပြင်တွေကို အသံကျယ်ကြီးနဲ့ ထပ်ခါထပ်ခါရော်တယ်။ သင်က သချို့စာမေးပွဲအတွက် ပြင်ဆင်ရမယ်။ ပြီးတော့ အာရုံစုံစိုက်ဖို့အတွက် တိတ်ဆိတ် နေဖို့ လိုအပ်နေတယ်။ အချိန်က သန်းခေါင်ကျော်နေပြီး တစ်ယောက်ယောက် ထွက်သွားဖို့အတွက်လည်း သိပ်ကို နောက်ကျေနေပြီ။
- J။ သင်ဟာစပ်တူဌားထားတဲ့ ကားတစ်စီးနဲ့ ခရီးသွားနေတယ်။ ကားရဲ့ ပြတင်းပေါက်တွေ ပိတ်ပြီးတော့ လေအေးပေးစက် ဖွင့်ထားတယ်။ တခြားခရီးသည်က စီးကရှုက်သောက်နေတယ်။
- R။ သင်က သူ့သယ်ချင်းတွေနဲ့ အတူ ခရီးထွက်တယ်ဆိုပေမယ့် တစ်နောရာကိုသွားဖို့ သင်က သဘောမတူဘူး။ သူ့သယ်ချင်းတွေ ထဲက တစ်ယောက်က ရော့ခွဲနဲ့ဆိုကို အလည်းချင်ပေမယ့် သင်က ဆိပ်ကမ်းဖက်ကို လမ်းလျှောက်ရတာကို ပိုနှစ်သက်တယ်။ နေရာနှစ်ခုလုံးဆီ အလည်းချင်းက မလုံလောက်တော့ဘူး။
- D။ သင့်နဲ့ သင့်မိခင်ဟာ သင့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အမြဲတမ်းငြင်းခံနေကြတယ်။ သင်က ကွန်ပျူးတာသိပုံဘာသာရပ် ကို လေ့လာချင်ပြီးတော့ သူမက ဆရာအတတ်သင်ကောလိပ်ကို တက်ရောက်စေချင်တယ်။
- E။ သင့်ရဲ့ အိမ်က သင့်အိမ်နီးနားချင်းအိမ်နဲ့ကပ်နေတယ်။ သင်က သင့်ရဲ့ အိမ်ခြေဝင်းကို သပ်ရပ်သန်ရှင်းနေအောင် ကရှိခိုက်ပေမယ့် တစ်ယောက်ယောက်က သင့်ခြိုင်းထဲ အနှိုက်တွေပစ်ချတယ်။ သင်က သူတို့ အဲလိုအနှိုက်ပစ်တာကို ဘယ်တုန်းကမှ မမြင်ဖူးပေမယ့် သူတို့လုပ်တယ်ဆိုတာ သေချာသိထားတယ်။
- B။ သင်ဟာ မိခင်၊ အမနှင့်အတူ ဈေးကနေပြန်လာစဉ်တွင် ဘောလုံးကစားနေတဲ့ ယောကျားလေးအုပ်စုဘေးကနေ ဖြတ်သွားရတယ်။ ယောကျားလေးတွေက လမ်းမဖယ်ပေးဘဲ လျှစ်လျှောက် ဆက်လက်ကစားနေသည့်အတွက် အမနှင့် အမ စောင့်ဆိုင်းနေခဲ့ရတယ်။
- G။ သင့်ရဲ့ အိမ်နီးချင်းတွေက မကြာခဏဆုံးသလို သီချင်းအကျယ်ကြီးတွေဖွင့်တယ်။ တစ်ညာမှာ သင့်ကိုသီချင်းသံက နှီးလိုက်တော့ သင့်ပြုပြီးအပ်လို့ မပျော်နှင့်တော့ဘူး။
- T။ သင်က ကိုယ့်ဘဝကောင်းစားဖို့ စွာကနေ ရန်ကုန်ကို ပြောင်းချင်တယ်။ သင့်ဖခင်က သင့်အတွက် စိတ်ပူပြီး သင့်ကို သွားခွင့်မပေးဘူး။
- C။ သင့်အိမ်နီးနားချင်းရဲ့ သရက်ပင်က သင်၏ ခြိုစည်းရှိုးဘေးတွင်ရှိတယ်။ အရွက်များနှင့် အကိုင်းတွေက အိမ်ခေါင်မိုးပေါ်ကျသည့်အတွက် အမိုးပျက်စီးတယ်။ အိမ်နီးချင်းတွေက ငှုံးပြသသနာကိုသီပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်နေကြတယ်။
- O။ သင်က အိမ်နီးချင်းရဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေသည့်အခါတွင် ဆိုင်ပိုင်ရှင်က ဆိုင်မှာအလုပ်လုပ်နေတဲ့ ကလေးတွေထဲက တစ်ယောက်ကို ရိုက်နေသည်ကို ဖြင့်တွေ့ခဲ့တယ်။
- W။ သင်က ကပ်လျက်အခန်းက အသံတစ်သံကိုကြားတယ်။ သင်ကလမ်းလျှောက်ဝင်သွားတဲ့အခါ သင့်ဖခင်က သင့်ရဲ့ ညီမကို အပြင်မှာနောက်ကျတဲ့အထိနေတဲ့အတွက် ဘူးနေတာကိုကြားတယ်။ သင်က သင့်ဖခင်မတရားဘူးလို့ ယူဆတယ်။ သင်သည် သူမရဲ့ အသက်အရွယ်တုန်းက သင်လည်း အပြင်မှာနောက်ကျလေ့ရှိတယ်။ ပြီးတော့ ဒါဟာဘယ်တုန်းကမှ ပြသသနာတစ်ခု မဟုတ်ခဲ့ဘူး။
- J။ သင့်ရဲ့ အစ်ကိုက လမ်းမကြီးပေါ်ကနေ အနိမ့်ပိုင်းဆီ ဆိုင်ကယ်ကို စီးပြုင်ရတာကို နှစ်သက်တယ်။ သူကပျော်စရာလို့ ထင်ပေမယ့် သင်က သူဒေါ်ရာရမှာကို စိုးရိုးမိုးနေတယ်။

<sup>23</sup> Adapted from: Walker, Melanie and Hay Mar Khaing. (2018) PDI Training Curriculum: Communication Skills for Dialogue.

# ၂၁၈ က ရင်းမြစ်ပြထားရက် – ပဋိပက္ခ

## တံ့ပြန်နည်းများ

### ပဋိပက္ခစတိုင်(ပုံစံ)



ပဋိပက္ခအခြေအနေတစ်ခုမှာ ကျွန်ုတ်တော်တို့ တစ်ယောက်ချင်းစီဟာ ယေဘုယျဆန်တဲ့ တံ့ပြန်နည်း ၅ ခုထဲက တစ်နည်းနည်းကို အသုံးပြုလေ့ရှိကြပါတယ်။ အခြေအနေလေးတွေ တစ်ခုချင်းရဲ့ သုံးသပ်ချက်ကိုလိုက်ပြီး တံ့ပြန်နည်းပုံစံတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲနိုင်ပါတယ်။

#### » ငါးမန်း - ယဉ်ပြီးခြင်း (သို့) ထိပ်တိုက်ရင်ဆိုင်ခြင်း

ပဋိပက္ခလဲက ပါဝင်ပတ်သက်သူတစ်ဦး (သို့) နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကြဖို့ ရွေးချယ်ကြတယ်။ ရလဒ်က အမျက်တော်ပြောလိုခြင်းနဲ့ နာကျည်းခြင်းတွေကို ဖန်တီးပေးမယ့် အနိုင်-အရှုံး အခြေအနေတစ်ခု ဖြစ်နေပါတယ်။ ပါဝင်ပတ်သက်သူတစ်ယောက်ထဲရဲ့ လိုအပ်ချက်ကိုသာ ပြေလည်ဖော်ပေါ်ပါတယ်။

#### » လိပ် - ရောင်ရှာခြင်း (သို့) အဝေးသို့ထွက်သွားခြင်း

နှစ်ဦးစလုံးက ပဏ္ဍာပက္ခကို ရောင်ရှားပြီး ပြသာနာကို မဖြေရှင်းဘဲ မည်သူမျှ မနိုင်တဲ့ နည်းလမ်းဆီ ဦးတည်ကြတယ်။ ဒါဟာ နှစ်ဦးစလုံးရဲ့ လိုအပ်ချက်တွေဆီ မရောက်တဲ့ သူရှုံး-ကိုယ်ရှုံး အခြေအနေတစ်ခုပါ။

## » သိုး - လိုက်လျော်ခြင်း (သို့) အားနာတယ

ပါဝင်ပတ်သက်သူတစ်ယောက်က သူမိတ်ဆွဲနဲ့ဆက်ဆံရေးကို ထိန်းသိမ်းချင်တဲ့အတွက် သူဘာလုပ်လုပ် စွင့်ပြုဖို့ကို ရွှေးချယ်လိုက်တယ်။ ဒါဟာ တစ်ဦးရဲ့လိုအပ်ချက်ကို ပြည့်စေတဲ့ တစ်ယောက်နှင့်-တစ်ယောက်ရှုံး အခြေအနေတစ်ခု ဖြစ်ပါတယ်။ ပြိုင်ပွဲတွေမှာလို အလျော့ပေးလိုက်တဲ့သူက မကြာခဏဆိုသလို ရလဒ်ကို မကျေမနပ်ခံစားရပါလိမ့်မယ်။ လိုက်လျော်ခြင်းကို မြန်မာလို ‘အားနာတယ’ လို့ တစ်ခါတစ်ရုံ နားလည်ထားပါတယ်။

## » မြင်းကျား - အပြန်အလှန် အလျော့ပေးခြင်း (သို့) မျှဝေခြင်း

ပဋိပက္ခထဲက လူတစ်ယောက်ချင်းစီတွေဟာ အခြားသူကျေနပ်စေဖို့ ငှုံးတို့ဆန္ဒရဲ့တစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်ဖို့ သဘောတူကြပါတယ်။ ဒါဟာ တစ်စိတ်တစ်ပိုင်းနှင့်- တစ်စိတ်တစ်ပိုင်းရှုံးဖြစ်ပြီး နှစ်ဦးစလုံးရဲ့ လိုအပ်ချက်တွေပြည့်ဝတဲ့ စိတ်ကျေနပ်မှုမျိုးကို မခံစားရဘူး။

## » မီးကွက် - ပူးပေါင်းဆောင်ရွက်ခြင်း (သို့) အတူတကွ အလုပ်လုပ်ခြင်း

ပဋိပက္ခထဲက သက်ဆိုင်သူတွေဟာ ငှုံးတို့၏ လိုအပ်ချက်တွေကို တစ်ယောက်ချင်းစီ ကျေနပ်မှုရစေမည့် နည်းလမ်းတစ်ခုကို သတ်မှတ်ထားလိုက်ကြပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက်အနိုင်ရတဲ့လမ်းစဉ်ပါ။ အနာဂတ်မှာ နှစ်ဦးလုံးက ကာကွယ်ဖို့ သဘောတူထားတဲ့ နှစ်ဦးလုံးပိုင်ဆိုင်တဲ့ရလဒ်ပါ။ တစ်ဦးရဲ့အကျိုးစီးပွားရေးကို တစ်ဦးကနားလည်တဲ့အခါ ပူးပေါင်းဆောင်ရွက်ခြင်းကသာ ဖြစ်နိုင်ပါတယ်။ အဲဒီနောက် အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်ုတော်တို့ဟာ စကားပိုင်းတွေကတစ်ဆင့် နှစ်ဦးနှစ်ဖက် အကျိုးရှုံးစေတဲ့ ရလဒ်တွေကို ရနိုင်ပါတယ်။ ဒီနေရာမှာ ယုံကြည်မှာ၊ ရိုးသားမှုနဲ့ စာနာမှုတွေ လိုအပ်ပါတယ်။

# ၂၁။ ခ ရင်းမြစ်ပြထားက် – ပဋိပက္ခတုံ့ပြန်နည်း စစ်တမ်း

## ပဋိပက္ခ စီမံခန့်ခွဲမှုပုံစံ အကဲဖြတ်ခြင်း<sup>24</sup>

ကျေးဇူးပြုပြီး သင့်ကို အကောင်းဆုံးပုံစံဖော်ပြန်သည့် တုံ့ပြန်မှုပုံစံတစ်ခုကို စက်ဝိုင်းဝိုင်းပြပါ။ ရုံးသားမှုရှိပါစေ။ ယခုစစ်တမ်းသည် သင့်ရဲ့ ပဋိပက္ခ စီမံခန့်ခွဲမှုပုံစံအကြောင်း သိရှိစေပြီး သင့်ကိုကုညီရန် စီစဉ်ထားခြင်းဖြစ်သည်။ အဖြေမှန်တယ်၊ မှားတယ် မရှိပါ။

အမည် \_\_\_\_\_

ရက်စွဲ \_\_\_\_\_

#	ဖော်ပြချက်	မကျင့်သုံး သလောက်	တစ်ခါ တစ်ရုံ	မကြာခဏ	အမြတ်စုံ
၁	ကျွန်ုတ်က အကြောင်းအရာတွေကို လူတိုင်းရဲ့ လိုအပ်ချက် ရရှိစေမည့် အဖြေကို အခြားသူတွေနဲ့အတူ ကြိုးစားရှာဖွေဖို့ ဆွေးနွေးတယ်။	၁	J	၃	၄
J	ကျွန်ုတ်က ပြသာနာတွေကို ဖြေရှင်းနိုင်စေဖို့ အပေး- အယူ ချဉ်းကပ်ခြင်းနည်းလမ်းကို ကြိုးစားညီနှင့်ပြီး အသုံးပြုတယ်။	၁	J	၃	၄
၃	ကျွန်ုတ်က အခြားသူတွေရဲ့ မျှော်လင့်ချက်တွေကို ရရှိအောင် ကြိုးစားတယ်။	၁	J	၃	၄
၄	ကျွန်ုတ်က မိမိကိစ္စတွေကို ဆင်ခြေပေး ဌားဆုံးပြီး ကျွန်ုတ်အမြင်ရဲ့ ကောင်းကျိုးတွေအပေါ်ပဲ တိုက်တွန်း ပြောဆိုတယ်။	၁	J	၃	၄
၅	သဘောမတူညီမှုတစ်ခု ရှိလာပြီးဆိုရင် ကျွန်ုတ်က အတတ်နိုင်ဆုံး သတင်းအချက်အလက်တွေကို စုစည်းပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေ အားလုံးကို ပွဲပွင့်လင်းလင်းထားတယ်။	၁	J	၃	၄
၆	ကျွန်ုတ်ကိုယ်တိုင် ဌားဆုံးရမယ့်အခြေအနေမှာ ရောက်နေပြီးဆိုရင် အမြဲလိုလို စကားနည်းနည်းပဲပြောပြီး အတတ်နိုင်ဆုံး ထွက်သွားဖို့ ကြိုးစားတယ်။	၁	J	၃	၄

<sup>24</sup> Source: Reginald (Reg) Adkins, Ph.D., *Elemental Truths*. <http://elementaltruths.blogspot.com/2006/11/conflictmanagement-quiz.html>

#	ဖော်ပြခက်	မကျင့်သုံး သလောက်	တစ်ခါ တစ်ရဲ	မကြောခကာ	အမြတ်မီ
၇	ကျွန်တော်က နှစ်ဖက်လုံးရဲ့ ပဋိပက္ခတွေကို မိမိလိုအပ်တာ ဘာလဲ၊ အခြားသူလိုအပ်တာဘာလဲ၊ ပါဝင်တဲ့ အကြောင်းအရာတွေက ဘာတွေလဲဆိုတာ မြင်တတ်အောင် ကြိုးစားတယ်။	၁	J	၃	၄
၈	ကျွန်တော်က ပြဿနာတွေ ဖြေရှင်းတဲ့အခါ အပြန်အလှန် အလျော့ပြီး ရှေ့ဆက်ရတာကို ပိုနှစ်သက်တယ်။	၁	J	၃	၄
၉	ကျွန်တော်က ပဋိပက္ခကို ပျော်ဆွင်မှုတစ်ခုလိုမြင်ပြီး အဲဒီနောက်လိုက်ပြီး အမြတ်မီတိုက်ခိုက်နေရတာကို နှစ်သက်တယ်။	၁	J	၃	၄
၁၀	အခြားသူများနှင့် သဘောထားကဲလွှဲခြင်းက ကျွန်တော်ကို စိတ်မသက်မသာနှင့် စိုးရိမ်သောကို ဖြစ်စေတယ်။	၁	J	၃	၄
၁၁	ကျွန်တော်က သူငယ်ချင်းတွေနဲ့ မိသားစုတွေရဲ့ အလိုဆန္ဒတွေကို ရရှိအောင်ကြိုးစားတယ်။	၁	J	၃	၄
၁၂	ကျွန်တော်က ဆောင်ရွက်ဖို့လိုအပ်ချက်တွေကို အမြတ်မီအောင် တွက်ထုတ်နိုင်တယ်။	၁	J	၃	၄
၁၃	ရှေ့တိုးနောက်ဆုတ်မရတော့တဲ့ အခြေအနေမှာ ကျွန်တော် က လူတွေရဲ့ အလယ်အလတ် သဘောတူညီချက်တွေကို ကြားနေစိုးဖြင့် ဆွေးနွေးစေတယ်။	၁	J	၃	၄
၁၄	ဌီမံးချမ်းရေးကို ထိန်းသိမ်းနိုင်မယ်ဆိုလျှင် ကျွန်တော် လိုချင်တာမရလဲ ကိစ္စမရှိဘူး။	၁	J	၃	၄
၁၅	တဗြားသူများနှင့် သဘောထားကဲလွှဲမှုတွေကို ထိန်းသိမ်းခြင်းအားဖြင့် ကျွန်တော်ကိုယ်ကျွန်တော် လေးနှက်တဲ့ ခံစားချက်တွေ မဖြစ်အောင် ရှောင်ရှားတယ်။	၁	J	၃	၄

## ပဋိပက္ခ စီမံခန့်ခွဲမှုပုံစံများ အကဲဖြတ်ဆန်းစစ်ချက်အား အမှတ်ပေးခြင်း

ဖော်ပြခဲသည့်အတိုင်း အကြောင်းအရာ ၁၅ ချက်သည် ပဋိပက္ခစီမံခန့်ခွဲမှုပုံစံ ၅ ခနှင့် သက်ဆိုင်သည်။ သင်အနှစ်သက်ဆုံး ပုံစံကို ရှာဖွေရန် ပုံစံတစ်ခုစီမှ အမှတ်များကိုပေါင်းပါ။ ရမှတ်အများဆုံးပုံစံသည် သင်အေများဆုံးအသုံးပြုသော သေနှင်းဗျာဟာကို ညွှန်ပြသည်။ ရမှတ်အနည်းဆုံးသည် သင်နှစ်သက်မှုအနည်းဆုံး သေနှင်းဗျာဟာကို ညွှန်ပြသည်။ သို့ရာတွင် ပုံစံအားလုံးသည် ထောက်ခံ၊ မထောက်ခံ ရှိကြသည်။ ထို့ကြောင့် ပဋိပက္ခအခြေအနေတစ်ခုချင်းစီအတွက် သင့်အနေဖြင့် အသင့်တော်ဆုံးပုံစံကို အသုံးပြုဖို့ရန် အရေးကြီးသည်။

ပူးပေါင်းဆောင်ရွက်ခြင်း (မေးခွန်းများ ၁၊ ၅၊ ၇)

ယှဉ်ပြုခြင်း (မေးခွန်းများ ၄၊ ၉၊ ၁၂)

ရှောင်ရှားခြင်း (မေးခွန်းများ ၆၊ ၁၀၊ ၁၅)

ထည့်သွင်းစဉ်းစားခြင်း (မေးခွန်းများ ၃၊ ၁၁၊ ၁၄)

စွဲစပ်ညီးနှိပ်ခြင်း (မေးခွန်းများ ၂၊ ၈၊ ၁၃)

ကျွန်ုပ်နှစ်သက်သော ပဋိပက္ခ စီမံခန့်ခွဲမှုပုံစံသည် –

ကျွန်ုပ်လုပ်လိုသော ပဋိပက္ခ စီမံခန့်ခွဲမှုပုံစံသည် –

ဤပဋိပက္ခ စီမံခန့်ခွဲမှုပုံစံကို ကျွန်ုပ်မည်သို့ လေ့ကျင့်နိုင်မည်နည်း။

# လုပ်ငန်းစဉ် ၂၁ - အနေအထား၊ အကျိုးစီးပွားနှင့် လိုအပ်ချက်များ



ပဋိပက္ခတစ်ခါက မြင်သာတဲ့အကြောင်းအရာနဲ့ မမြင်သာတဲ့အကြောင်းအရာဆိပ်းရှိတယ်။ လူတွေပြောနေကြတဲ့ မြင်သာတဲ့အကြောင်းအရာကတော့ သူတို့လိုချင်တဲ့အရာ 'want' ဖြစ်ပြီး မမြင်နိုင်တဲ့အရာကတော့ လိုအပ်တဲ့အရာ 'need' ဖြစ်ပါတယ်။ ဘတ်ကောင်တစ်ခုအသွင် သရုပ်ဆောင်ခြင်း လုပ်ငန်းစဉ် 'ဘတ်လမ်းသရုပ်ဆောင်မှု' မှာ သင်တန်းသားတွေဟာ ပဋိပက္ခတစ်ခုရဲ့ မြင်သာတဲ့အပိုင်းနဲ့ မမြင်သာတဲ့အပိုင်းတွေ ခွဲခြားသတ်မှတ်ခြင်းကို လေ့ကျင့်ကြပါမယ်။



## ရည်ရွယ်ချက်များ

- » အနေအထား၊ အကျိုးစီးပွားနဲ့ လိုအပ်ချက်များအကြားက ခြားနားချက်တွေကို ခွဲခြားသတ်မှတ်ရန်။
- » သက်ဆိုင်သူတွေရဲ့ အနေအထား၊ အကျိုးစီးပွားနဲ့ လိုအပ်ချက်များက ပူးပေါင်းဆောင်ရွက်အဖြေရှာခြင်းကို ကြိုးထွားလာပြီး နှစ်ညီးနှစ်ဖက် အနိုင်ရရှိပို့ ကူညီပေးနိုင်တယ်ဆိုတာ နားလည် စေဖို့။



အချိန် - ၁၅၀ မိနစ် (၇၇ မိနစ် J ကြိမ်)



သင်ထောက်ကူပစ္စည်းများ - လိမ္မားသီး 'role-play (ဘတ်ကွက်)' ကုဒ်များ၊ ဟိုတယ် 'role-play (ဘတ်ကွက်)' ကုဒ်များ၊ စဲ့ချက်ကြိုး စာရေးဆော့ပင်များ၊ တိပ်များ။

## ကြိုတင်ပြင်ဆင်ခြင်း

- » သင်တန်းသားတစ်ယောက်စီအတွက်ဟိုတယ်။ လိမ္မားသီး '(ဘတ်ကွက်)' ကုဒ်များ ပြင်ဆင်ပါ။
- » မူန်လာဥနိတစ်ခုရဲ့ပုံကို စဲ့ချက်ကြိုးပေါ်မှာ ရေးဆွဲပါ။ ပြီးတော့ မြေပြင်အထက်ကအပိုင်းမှာ 'အနေအထား' ဆိုတဲ့ စကားလုံးကို ရေးထည့်ပြီးတော့ မြေပြင်အောက်က အပိုင်းမှာ အကျိုးစီးပွားနဲ့ လိုအပ်ချက်ဆိုတဲ့ စကားလုံးတွေရေးပါ။ မြားကို အောက်သို့စိုက်လျက်ပုံ ရေးဆွဲပြီး 'ဘူးကြောင့်လဲ' ဟု ရေးပါ။
- » ဒေသတွင်းကအနေအထား၊ အကျိုးစီးပွားနဲ့ လိုအပ်ချက်များ ဥပမာအချို့နဲ့လည်း ပိုမိုကောင်းမွန်လာအောင် ပြပြင်ပြောင်းလဲပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - သွေးပူလေ့ကျင့်ခန်းနဲ့ ပြန်လှန်သုံးသပ်ခြင်း (၃၀ မိနစ်)

- C။ အမိန့်သင်ခန်းစာများ ပြန်လည်သုံးသပ်ရန် (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပုံးကူညီသူများအတွက် ကိရိယာများမှ လုပ်ငန်းစဉ် တစ်ခုကို ပြန်လည်လုပ်ဆောင်ပါ။
- J။ လိုအပ်လာခဲ့ရင် သင်တန်းသားတွေရဲ့ သုံးသပ်ချက်တွေကို ဖြည့်စွက်ပေးပြီး တစ်နောက်တွေရဲ့ ဆွေးနွေးမည့်အကြောင်းအရာ အစီအစဉ်တွေကို မိတ်ဆက်ပါ။
- » မနေ့က ပဋိပက္ခကို ဘယ်လို ဆွေးနွေးခဲ့ကြသလဲ။ အဖြေအသစ်တွေကို ဖန်တီးဖို့၊ ယုံကြည်မှုတည်ဆောက်ဖို့နဲ့ ပေါင်းသင်းဆက်ဆံရေး ခိုင်မာစေတဲ့ဆို ဦးတည်ဖို့ အပြုသဘောဆောင်ပြီး စီမံခန့်ခွဲနိုင်ခဲ့ပါသလား။ ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းကို ရွေးချယ်အသုံးပြုခြင်းဖြင့် ကျွန်ုတ်တို့ဟာ နှစ်ညီးလုံးအနိုင်ရရှိတဲ့အဖြေကို ရှာဖွေ

နိုင်ပြီး အနာဂတ်မှာ ပဋိပက္ခ ပြန်မဖြစ်လာအောင် ကာကွယ်နိုင်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းက သူအလိုလို ရောက်လာတာ မဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်ခြင်းကို ရွေးချယ်ဖို့ သတိရှိတဲ့ အားထုတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အချိန်ပေးပြီး လေ့ကျင့်ခြင်းဖြင့် အလိုအလျောက် ရွေးချယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ (ဆိုလိုတာက နောက်ပိုင်းမှာ တမင်တကာ အားထုတ်စရာမလိုဘဲ အကောင်းဆုံးနည်းကို အလိုအလျောက် ရွေးချယ်ပြီးသား ဖြစ်လာနိုင်ပါတယ်။) ယနေ့အတွက်တော့ ပဏိပက္ခကို စီမံခန့်ခွဲဖို့ ကျွန်တော်တို့ကို ကူညီနိုင်မယ့် သီးခြားကျွမ်းကျင့်မှုတွေကို လေ့ကျင့်ကြပါတော့မယ်။

## လေ့ကျင့်ခန်း J - အတ်ကောင်တစ်ခုအသွင် သရုပ်ဆောင်ခြင်း (၄၅ မီနစ်)<sup>25</sup>

- ၁။ သင်တန်းသားတွေကို A, B နဲ့ C ဆိုပြီး အပ်စု ၃စုံပါ။
- ၂။ Role Play (အတ်ကွက်) ကစားတော့မယ့်အကြောင်း ရှင်းပြပါ။ မတူညီတဲ့ကဏ္ဍတစ်ခုစီမှာ တစ်ဖဲ့စီကို တာဝန်ချထားပါ။
- ၃။ အခန်း (သို့) နေရာကို အခန်းငယ်လေးတွေ (သို့) အစိတ်အပိုင်းအသီးသီး ပြန့်ခဲ့ပြီး A, B နဲ့ C အဖွဲ့တွေကို ထိုနေရာများ သို့ ပို့ပေးပါ။
- ၄။ Role A ကို စာရွက်ပေပါ။ A အပ်စုကို ရွေးသည်အခန်းကဏ္ဍအား တိတ်တိတ်လေးစာဖတ်ဖို့ ညွှန်ကြားပါ။ ငှင်းတို့၏ အခန်းကဏ္ဍကို ရှင်းလင်းပြတ်သားစေပို့ အခြေခံမေးခွန်းတွေတိုင်းကို ဖြေခြင်းပါ။
- ၅။ အဖွဲ့ B နဲ့ C တွေကိုလည်း ယခုဖြစ်စဉ်အတိုင်း ထပ်မံပြုလုပ်ခြင်းပါ။
- ၆။ တစ်ဖဲ့စီက ငှင်းတို့၏ အခန်းကဏ္ဍကိုဖတ်ဖို့ အခွင့်အရေးရပြီးဖြို့ရင် တစ်ဖဲ့စီကို ကိုယ်စားပြုတဲ့သူတွေ ရွေးချယ်ခိုင်းပါ။ ရွေးချယ်ခံက ‘အတ်ကွက်’ မှာ သူအဖွဲ့ကို ကိုယ်စားပြုရပါမယ်။ အဖွဲ့ရဲ့ ကျွန်တဲ့တာဝန်ယူမှု တာဝန်ခံမှုတွေက ငှင်းတို့၏ ကိုယ်စားလှယ်ကို ကူညီပြင်ဆင်ပေးပါမယ်။
- ၇။ အဖွဲ့တွေကို ပြင်ဆင်ချိန် ၅-၁၀ မီနစ်ခန်းပေးပါ။ ကိုယ်စားလှယ် ၃ ယောက်ကို အခန်းရှေ့ကိုလာဖို့နဲ့ ကျွန်တဲ့ သင်တန်းသားတွေကို လေ့လာဆောင့်ကြည့်ဖို့ ဖိတ်ခေါ်ပါ။
- ၈။ ကိုယ်စားလှယ် ၃ ယောက်ကို ဆွေးနွေးဖို့ ၅-၁၀ မီနစ်ထိ အချိန်ပေးပါ။ ညီးနှင့်တာတွေကိုရပ်ပြီး စည်းမျဉ်းအသစ်တစ်ခုနဲ့ မိတ်ဆက်ပါ။ အကယ်၍ လေ့လာဆောင့်ကြည့်သူတွေက တစ်ခုခုပါဝင်ချင်တယ်ဆိုရင် ငှင်းတို့၏ အသင်းအဖော်ကို ပုံးပေါ်ကနေ တိုးတိုးလေးစကားပြောပြီး ငှင်းတို့၏ နေရာကိုယူလို့ ရပါတယ်။
- ၉။ စကားပြောသူရဲ့ အသင်းဖော်နဲ့ နောက်ထပ် ၅-၁၀ မီနစ်လောက် ဆက်လက်သတင်းစကားပါးရင်း ‘အတ်ကွက်’ ထဲကနေ အဝင်အထွက်ပြုလုပ်ဖို့ ဆွေးနွေးခွင့်ပြုပါ။
- ၁၀။ လက်ချင်တိုးအားပေးပြီး ‘အတ်ကွက်’ ကို အခုံးသတ်ပါ။
- ၁၁။ ပရီသတ်ကို မေးခွန်းတွေမေးပါ။
  - » အတ်ဆောင်တွေက ဘယ်သူတွေလဲ။
  - » သူတို့ ဘာလိုချင်တာလဲ။ ဘာ့ကြောင့် အဲဒါကို လိုချင်ခဲ့တာလဲ။

 အောက်ပါမေးခွန်းများနှင့် ဆွေးနွေးပါ။

- » သင့်ရဲ့ အခန်းကဏ္ဍကာဘာလဲ။ သင့်ကို ဘာသတင်းအချက်အလက်တွေပေးလဲ။
- » သင်က ဘာကို လိုချင်ခဲ့တာလဲ။ ဘာ့ကြောင့် အဲဒါကို လိုချင်ခဲ့တာလဲ။
- » ကိုယ်စားပြုသူတွေက သူတို့ လိုချင်တာကိုရရှိ၍ ဘယ်လို ဖူးဟာတွေကို သုံးခဲ့တာလဲ။
- » သူတို့ အောင်မြှင့်ခဲ့သလား။ ဘာ့ကြောင့် အောင်မြှင့်ခဲ့တာလဲ (သို့) ဘာ့ကြောင့် မအောင်မြှင့်ခဲ့တာလဲ။
- » ရလဒ်နဲ့ ပတ်သက်ပြီး ဘယ်လို အတိုင်းအတာထိ ကျေနပ်ခဲ့သလဲ။

<sup>25</sup> Adapted from: Slachmuiden, L. (2018). *The Common Ground Approach / Three day training resources Guide for Facilitators*, 1st ed. Washington DC: Search for Common Ground.

၁၂။ အကယ်၍ သင်တန်းသားတွေက ပဋိပက္ခကို ဖြေရှင်းဖို့နဲ့ စိတ်ကျေနပ်တဲ့ရလဒ်ရောက်အောင် ဆောင်ရွက်ဖို့ မတတ်နိုင်ခဲ့ဘူးဆိုရင် ဘတ်ကောင်တစ်ဦးစိတ်ကို 'ဘူးကြောင့်လဲ (Why)' ဆိုတဲ့ မေးခွန်းနဲ့ အင်တာဗျားပြုလုပ်ပါ။

- » သင်ဘယ်သူလဲ။
- » ဘူးကြောင့် လိမ္မာ်သီးဝယ်ချင်တာလဲ။
- » ဘူးကြောင့် လိမ္မာ်ရည် (သို့) လိမ္မာ်ခွံကို လိုအပ်တာလဲ။
- » သင့်အတွက် ဘာက အရေးကြီးတာလဲ။
- » လိမ္မာ်သီး မဝယ်နိုင်ရင် ဘာဖြစ်မလဲ။

၁၃။ အကယ်၍ သင်တန်းသားတွေက စိတ်ကျေနပ်ဖို့ကောင်းတဲ့ရလဒ်ရောက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုရင် သူတို့ သုံးခဲ့တဲ့ ဗျာဗျာတွေကို အလေးထားပြီးမေးပါ။

- » သင့်ရဲ့ အခန်းကဏ္ဍာကဘာလဲ။ သင့်ကို ဘာသတင်းအချက်အလက်တွေပေးလဲ။
- » သင်က ဘာကို လိုချင်ခဲ့တာလဲ။ ဘူးကြောင် အဲဒါကို လိုချင်ခဲ့တာလဲ။
- » ကိုယ်စားပြုသူတွေက သူတို့ လိုချင်တာကိုရရှိ၍ ဘယ်လို ဗျာဗျာတွေကို သုံးခဲ့တာလဲ။
- » သူတို့ အောင်မြင်ခဲ့သလား။ ဘူးကြောင့် အောင်မြင်ခဲ့တာလဲ (သို့) ဘူးကြောင့် မအောင်မြင်ခဲ့တာလဲ။
- » ရလဒ်နဲ့ ပတ်သက်ပြီး ဘယ်လို အတိုင်းအတာထိ ကျေနပ်ခဲ့သလဲ။

၁၄။ ပဋိပက္ခတိုင်းမှာ မြင်သာတဲ့အကြောင်းအရာနဲ့ မြင်သာတဲ့အကြောင်းအရာဆိုပြီး ရှိတယ်ဆိုတဲ့အကြောင်း ရှင်းပြရင်း ဆန်းစစ်ချက်တွေကို အဆုံးသတ်ပါ။ ဘူးကြောင့်လဲဆိုတဲ့ မေးခွန်းကို မေးတဲ့နည်းနဲ့ အနိုင်-အနိုင် ဖြေရှင်းချက် ရရှိအောင် မဖြင့်နိုင်တဲ့ အစိတ်အပိုင်းတွေကို ဖော်ထုတ်ပြသနိုင်ပါတယ်။

## လွှာကျင့်ခန်း ၃ - သရုပ်ဖော်ခြင်း (၃၀ မြန်စ်)

၁။ မုန်လာဥနိတစ်ခုရဲ့ပုံကို စတဲ့ရွှေကြီးပေါ်မှာ ရေးဆွဲပါ။ ပြီးတော့ မြေပြင်အထက်က မုန်လာဥနိရဲ့အပိုင်းမှာ 'မြင်နိုင်သော' နဲ့ 'အနေအထား' ဆိုတဲ့ စကားလုံးကို ရေးထည့်ပြီးတော့ မြေပြင်အောက်က မုန်လာဥနိရဲ့ အပိုင်းမှာ 'မမြင်သာသော' ၊ 'အကျိုးစီးပွား' နဲ့ 'လိုအပ်ချက်' ဆိုတဲ့ စကားလုံးတွေရေးပါ။

J။ 'အနေအထား' နဲ့ 'အကျိုးစီးပွား' တွေကို 'စတဲ့ရွှေကြီး' ပေါ်မှာ ရှင်းပြပြီး သရုပ်ဖော်ပါ...

ပဋိပက္ခတိုင်းမှာ မြင်သာတဲ့အစိတ်အပိုင်းနဲ့ မြင်သာတဲ့အစိတ်အပိုင်းဆိုပြီးရှိတယ်။ 'မြင်နိုင်သော' အပိုင်းက 'အနေအထား (အခြေအနေ)' ဖြစ်ပါတယ်။ ဒါဟာ လူတွေလိုချင်တယ်လို့ ပြောနေတဲ့အပိုင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ...

- » ကျွန်ုတ်သူ့ကျယ်ချင်းတွေနဲ့ အပြင်ကိုသွားချင်တယ်။
- » ကျွန်ုတ် အိမ်မှာနေချင်တယ်။
- » ကျွန်ုတ် ဒေါ်လာတစ်သန်းလိုချင်တယ်။
- » ကျွန်ုတ်တို့ လွှတ်လပ်ရေးလိုချင်တယ်။

'အနေအထား' တွေက ပြုလွယ်ပြင်လွယ် မဟုတ်တဲ့အတွက် ညီနှိုင်းရတာ ခက်ခဲတယ်။ 'အနေအထား' ရဲ့ နောက်ကွယ် (သို့) အောက်ခြေမှာ ကျွန်ုတ်တို့ အမှန်တစ်ကယ် လက်ခံရယူချင်တဲ့ အကျိုးစီးပွားတွေ ရှိနေတယ်။ ကျွန်ုတ်တို့ရဲ့ အကျိုးစီးပွားတွေက အခြေခံစိတ်ပိုင်းဆိုင်ရာနဲ့ ရပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့အမြဲ ဆက်စပ်နေတယ်။

၃။ လမ်းလျောက်စွေးသည်၊ ဆေးရုံပိုင်ရှင်နဲ့ ရေမွေးစက်ရုံ ပိုင်ရှင်တွေရဲ့အနေအထား၊ အကျိုးစီးပွားနဲ့ လိုအပ်ချက်တွေကို ပိုင်းခြားသတ်မှတ်ပေးဖို့ သင်တန်းသားတွေကို မေးခွန်းတွေမေးပြီး ငှင်းတို့၏ နားလည်မှုကို အတည်ပြုပါ။

## အဖြေများ

အခန်းကဏ္ဍ	အနေအထား	အကျိုးစီးပွား	လိုအပ်ချက်
ဈေးသည်	လိမ္မာ်သီးတွေ ဝယ်ပါ။	ငွေကြေး	မိသားစုသာယာဝပြာရေး
ဆေးရုံပိုင်ရှင်	လိမ္မာ်သီးတွေ ကျွန်တော့ကို ရောင်းပါ။	လိမ္မာ်ရည်	လူနာတွေရဲ့ သာယာဝပြာရေး
စက်ရုံပိုင်ရှင်	လိမ္မာ်သီးတွေ ကျွန်တော့ကို ရောင်းပါ။	အခွဲ	အလုပ်သမားနဲ့ မိသားစု သာယာဝပြာရေး

၄။ အခြားပါဝင်ပတ်သက်သူတွေရဲ့ အကျိုးစီးပွားနဲ့ လိုအပ်ချက်တွေကို ခွဲခြားသတ်မှတ်နေတဲ့ ဈေးသည်၊ ဆေးရုံပိုင်ရှင်နဲ့ ရေမွေးစက်ရုံပိုင်ရှင်တွေကို ဘယ်အရာတွေက ကူညီပြီး ဘယ်အရာတွေက ပိတ်ဆိုနေလဲ။

၅။ သင်တန်းသားတွေကို မေးခွန်းမေးဖို့နဲ့ ငင်းတို့၏ ကိုယ်ပိုင်သာဝတွေထဲမှ သရုပ်ဖော် ဥပမာတွေ ဖန်တီးခွင့်ပေးပါ။ လိုအပ်ရင် ဒေသတွင်းက ဥပမာတွေကို ထပ်ပေါင်းဖြည့်စွက်ဖန်တီးပါ။

» ဥပမာ (က)

- အနေအထား – ပြတင်းပေါက်ကို ပိတ်ပါ။
- အကျိုးစီးပွား – လေတိုက်တယ်
- လိုအပ်ချက် – နေမကောင်းမဖြစ်ချင်ဘူး (ကျွန်းမာရေး)

» ဥပမာ (ခ)

- အနေအထား – မင်းဒီည သူငယ်ချင်းတွေနဲ့ အပြင်မထွက်ရဘူး။
- အကျိုးစီးပွား – ငါမင်းကို အပြင်မှာ နောက်ကျတဲ့အထိ မနေစေချင်ဘူး။
- လိုအပ်ချက် – မင်းနေထိုင်မကောင်း မဖြစ်အောင် မင်းကိုငါ အိပ်ရေးဝစေချင်တယ်။

» ဥပမာ (ဂ)

- အနေအထား – ကျွန်တော်တို့ လွှတ်လပ်ရေးရချင်။
- အကျိုးစီးပွား – ကျွန်တော်တို့အပေါ် လွမ်းမိုးတဲ့ ဆုံးဖြတ်ချက်တွေကို ထိန်းချုပ်ချင်တယ်။
- လိုအပ်ချက် – ကျွန်တော်တို့ရဲ့ လူဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို လေးစားဖို့။

၆။ ပဋိပက္ခရဲ့ မဖြင့်နိုင်တဲ့အပိုင်းကို ‘ဘူးကြောင့်လဲ’ ဆိုတဲ့ မေးခွန်းတွေမေးပြီး ဖော်ထုတ်နိုင်ကြောင်း ရှင်းပြပါ။ မှန်လာဥနိုင် ကပ်လျက်မှာ ‘ဘူးကြောင့်လဲ’ လို့ မေးခွန်းရေးပါ။




Illustration: Matthew Gibbons

## လေ့ကျင့်ခန်း ၄ - လိုအပ်ချက်ကို ဖော်ပြသော လေ့ကျင့်မှု (၄၅ မိနစ်)

- ၁။ အနေအထား၊ အကျိုးစီးပွားနဲ့ လိုအပ်ချက်တွေကို အလေ့အကျင့်ဖြစ်စေနဲ့ ငှါးတို့၏ အသိပညာကို အသုံးချရန် နောက်ထပ်အခွင့်အရေးတစ်ခု ရှိတယ်ဆိုတာ ရှင်းပြရင်း သင်တန်းသားတွေကို တွဲဖက်တစ်ယောက် ရှာခိုင်းထားပါ။
- ၂။ လူပုဂ္ဂိုလ် A နဲ့ B ဆိုပြီး တွဲဖက်တွေကို ခွဲခြားသတ်မှတ်ပါ။ B အုပ်စုကို အခန်းပြင်ပို့လိုက်ပါ။
- ၃။ A ပုဂ္ဂိုလ်၏ အခန်းကဏ္ဍအဖြစ်သည် ဟိုတယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သူ စာရွက်များကို ပထမအုပ်စုထဲက သင်တန်းသားအားလုံးထံ ဖြန့်ဝေပေးပြီး တိတ်တိတ်လေး ဖတ်ရှိင်းပါ။
- ၄။ ငှါးတို့၏ အခန်းကဏ္ဍကို ရှင်းလင်းပြတ်သားဖို့ အခြေခံကျတဲ့ မေးခွန်းတိုင်းကို ဖြေပါ။

- ၅။ မိနစ်အနည်းငယ်အတွင်း ရွာထဲက အကြီးအကဲနဲ့တွေ့နဲ့ အခွင့်အလမ်းတစ်ခုရှိတယ်လို့ သူတို့ကိုပြောပါ။ ငှါးတို့၏ လိုအပ်ချက်တွေရရှိအောင် ငှါးအခွင့်အရေးကို သူတို့ကြီးစားပြီး အသုံးချသင့်ပါတယ်။
- ၆။ (အခြားအခန်းထဲက) ဒုတိယအုပ်စုဆီသွားပြီး သင်တန်းသားတစ်ယောက်စီကို B ပုဂ္ဂိုလ်၏ အခန်းကလျှော့ဖြစ်သည့် ရွာအကြီးအကဲစာရွက်များကို ဖြန့်ဝေပါ။ ဟိုတယ်စီမံကိန်းကို ဦးဆောင်နေတဲ့ အကြီးအကဲတစ်ယောက်ကို စကားပြောခွင့်မရယ့်အကြောင်း အထက်ကဖြစ်စဉ်အတိုင်း ထပ်ပြောပြပါ။ ငှါးတို့၏ လိုအပ်ချက်တွေရရှိအောင် ငှါးအခွင့်အရေးကို သူတို့ကြီးစားပြီး အသုံးချသင့်ပါတယ်။
- ၇။ တွဲဖက်တွေကို နှစ်ယောက်တစ်တွဲတွဲပါ။ စကားပြောဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခု ပိုင်ဆိုင်ဖို့ သေချာနေပါစေ။
- ၈။ ၅-၁၀ မိနစ်ကြာပြီးတဲ့နောက် အချက်အလက်တွေစုစုပေါင်းရန်အတွက် သင်တန်းသားများကို အတွဲလိုက်စီဖြင့် မျက်နှာစုံညီနေရာယူထိုင်ခိုင်းပါ။
- ၉။ ‘လက်သီဆုပ် – လက်၍ချောင်း’ နည်းစနစ်ကို အသုံးပြုပြီး ရရှိခဲ့တဲ့ရလဒ်ကို ဘယ်လိုကျေနှပ်သလဲဆိုတာပြုသို့ သင်တန်းသားတွေကိုမေးပြီး ဆန်းစစ်ပါ။ ‘လက် ၅ ချောင်း – အလုံးစုံကျေနှပ်တယ်၊ လက်သီးဆုပ် – လုံးဝမကျေနှပ်နဲ့ ကြားထဲက လက်ချောင်းအရေအတွက်တွေက စိတ်ကျေနှပ်မှုအဆင့်အမျိုးမျိုးကို ဖော်ပြပါတယ်။’
- ၁၀။ အလွန်မကျေနှပ်ကြဘူးဆိုတဲ့ အတွဲများအား ငှါးတို့၏ အတွေ့အကြံတွေကို စေတန္ဒဝန်ထမ်းအဖြစ် ပြန်လည်မျေးဆုံးပါ။
- ၁၁။ အဲဒီနောက် အလွန်ကျေနှပ်တယ်ဆိုတဲ့ အတွဲတစ်တွဲကို အနိုင်-အနိုင် ရလဒ်ရောက်ရရှိအောင် ဘယ်လို့ စီမံခန့်ခွဲသလဲဆိုတာ မေးပါ။
- ၁၂။ အလေးအနက် ပြန်လည်သုံးသပ်ဖို့ ဖြည့်စွဲမေးခွန်းတွေမေးပါ။
- » သင့်ရဲ့ အကျိုးစီးပွားကိုကြည့်ခြင်းက မတူညီတဲ့ အဖြေတွေအကြောင်းကို စဉ်းစားဖို့ သင့်ကို ဘယ်လိုကူညီခဲ့သလဲ။
  - » ဘုံးကြောင့် ကျွန်ုတ်တို့ဟာ လူတွေရဲ့ ‘အနေအထား’ ကိုပဲ မကြာခကာကြည့်နေရတာလဲ။
  - » အကျိုးစီးပွားကို ရှာဖွေဖို့ တစ်ခါတစ်ရုံမှာ ဘုံးကြောင့် ခက်ခဲနေရတာလဲ။

 **အပြောင်းအလဲများ** – အုပ်စု ‘A’ နဲ့ ‘B’ ဆိုပြီး သင်တန်းသားတွေကို အဖွဲ့ခွဲပါ။ နားလည်မှုကို စစ်ဆေးဖို့ မေးခွန်းတွေ မေးရင်း ‘ဘတ်ကွက်’ ဘတ်ကောင်စာရွက်တွေကို တစ်ဖွဲ့ချင်းစီကို ဖတ်ပြပါ။ နောက်ခံအင်းအကျင်းတွေနဲ့ ပြောတ်တစ်ပုဒ်ကို ဖန်တီးပါ။ အဖွဲ့ ‘A’ ကို ငှါးတို့၏ ‘ရဲ့’ မှာ ရှိနေပါစေ။ သင်က အဖွဲ့ ‘B’ ရဲ့ အခန်းဆီပြန်ပြောတဲ့အခါ ဟိုတယ်စီစဉ်သူက အလုပ်ရှုပ်နေတာမှို့ သူ/သူမကို စကားပြောဖို့ အချိန်ခဏလေးသာရမည့်အကြောင်းပြောပါ။ အတွင်းရေးမှုးတစ်ယောက် ဟန်ဆောင်ပြီး အချိန်ပေးဖို့ကို သတိပေးတဲ့အနေနဲ့ ခဏခဏ အနောင့်အယုက်ပေးပါ။

 **ဤသရပ်ဖော်သည်** ဖြစ်ရပ်မှန်ဘတ်လမ်းအပေါ်တွင် အခြေခံသည်။ ကနဦးပြသာတွင် ကုမ္ပဏီသည် ဒေသခံများ ၏ ဘတ်လမ်းများ၊ ဓရလှုံးစုံများ၊ ထုံးတမ်းစဉ်လာတို့ကို ထိန်းသိမ်းစဉ်ရောက်ဖို့ ယဉ်ကျေးမှုစင်တာတစ်ခု တည်ဆောက်ပေးရန် ဒေသခံများနှင့် ညီးနှင့်းခဲ့သည်။

## အဓိကသင်ခန်းစာများ

- လူတွေဟာ ပဋိပက္ခထဲမှာရှိနေတဲ့အခါ အနေအထားတစ်ခုအနေနဲ့ သူတို့လိုချင်တာကို ဖော်ပြဖို့ ရည်ရွယ်ကြတယ်။
- ‘အနေအထား’ ရဲ့ နောက်ကွယ် (သို့) အောက်ခြေမှာ လူတွေအမှန်တကယ် လက်ခံရယူချင်တဲ့ အကျိုးစီးပွားတွေ ရှိနေတယ်။ အဲဒီအကျိုးစီးပွားတွေက အခြေခံစိတ်ပိုင်းဆိုင်ရာနဲ့ ရပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ အမြဲဆက်စပ်နေတယ်။ (ဥပမာ – လုံခြုံရေး၊ ကျွန်ုတ်ရေး၊ လေးစားမှု၊ လူဂုဏ်သိက္ခာ ... စသည်ဖြင့်)
- ‘ဘုံးကြောင့်လဲ’ ဆိုတဲ့ မေးခွန်းကို မေးခြင်းဖြင့် မြုပ်ကွယ် (ပုန်းကွယ်) နေတဲ့ အကျိုးစီးပွားတွေကို ဖော်ထဲတိနိုင်ပြီး ပါဝင်ပတ်သက်သူအားလုံးရဲ့ လိုအပ်ချက်တွေသိရောက်အောင် အဖြေတွေကို ပြောင်းလဲဖို့ အခွင့်အလမ်းကို ဖန်တီးနိုင်ပါတယ်။ (အနိုင်-အနိုင်)

# ၂၁ - ရင်းမြစ်ပြစာရွက် - လိမ္မာ်သီးကတ်လမ်း

## အတ်ကောင် (က) ဈေးသည်

သင်က ဆိုင်ခန်းရှည်ကြီးတစ်ခုပိုင်တယ်။ သင့်မှာ တစ်လုံးကို ၁၀၀ နဲ့ရောင်းဖို့ လိမ္မာ်သီး ၁၇ လုံးရှုတယ်။ အသီးတွေက အလွန်မှုည့်နေပြီး မနက်ဖြန်ရောင်းဖို့တောင် သင့်တော်တဲ့အခြေအနေတစ်ခု ဖြစ်ချင်မှဖြစ်မယ်။

သင်မူလက အားလုံးအတွက် ၈၀၀ ကျပ်ပေးခဲ့ရတယ်။ ဈေးသိမ်း (ပိတ်) တော့မှာမို့ သင်က စိုးရိမ်နေတယ်။ သင့်ရဲ့ ကလေးတွေက သင့်ရဲ့ဝင်ငွေအပေါ်မှာ မှိုခိုနေရတယ်။ သူတို့ကို ကျွေးမွေးစောင့်ရှောက်ဖို့ သင့်တော်တဲ့ ဈေးနှုန်းနဲ့ သင်မရောင်းချုပ်ခဲ့ရင် သူတို့ပိုက်တွေဆာကြရော့မယ်။

## အတ်ကောင် (ခ) ဆေးရုံပိုင်ရှင်

သင်က ကလေးဆေးရုံတစ်ခုကို ဦးဆောင်နေရတယ်။ လိမ္မာ်သီးကို အသည်းအသန် လိုအပ်နေတယ်။ လိမ္မာ်ရည်ဟာ ကလေးတွေကို သေစေနိုင်လောက်တဲ့ မလိုလားအပ်တဲ့ ရောက်သစ်တွေကို ဟန်တားစေနိုင်တဲ့ သက်စောင့်ပေးတဲ့ ဆေးဖက်ဝင်တဲ့ ဂုဏ်သွေးရှိရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။ ဈေးမပိတ်ခင် သင်က တစ်လုံးကို ၁၀၀ နဲ့ရောင်းတဲ့ လိမ္မာ်သီး ၁၇ လုံးရှုတဲ့ဆိုင်ကို ရှာတွေ့တယ်။

သင်က အားလုံးကိုလိုအပ်တယ်။ ဒါပေမယ့် စုစုပေါင်း ၁၂၀၀ ကျပ်သာ ပေးချေဖို့တတ်နိုင်တယ်။ သင့်မှာ ငွေပြတ်လပ်နေတာကြောင့် အတတ်နိုင်ဆုံး ဈေးနည်းနည်းသာပေးချေချင်တယ်။

## အတ်ကောင် (ဂ) ရေမွေးကုမ္ပဏီပိုင်ရှင်

သင်က ရေမွေးကုမ္ပဏီတစ်ခုကို ဦးဆောင်နေရတယ်။ နောက်နှစ်ရက်အတွင်း ခရီးသွားနည်းကားတစ်စီး ရောက်လာ တော့မှာ ဖြစ်တဲ့အတွက် သင်က လိမ္မာ်သီးတွေကို အရေးတကြီးဝယ်လိုတယ်။ လိမ္မာ်သီးအခွံထဲမှာ အလွန်ဈေးကြီးတဲ့ ရေမွေးပြုလုပ်ဖို့ အရေးပါတဲ့ပါဝင်ပစ္စည်းရှိနေတယ်။ အလွန်ဈေးကြီးတဲ့ ရေမွေးအား ခရီးသွားတွေကို ရောင်းရဖို့လည်း သင်က မြှုပ်လင့်တယ်။ ဒီစီးပွားရေးကို သင်မရဘူးဆိုရင် သင့်ရဲ့ ရေမွေးကုမ္ပဏီဟာ ဒေဝါလိခံရပြီး ဒေသတွင်းက လုပ်သား ၁၅ ဦးက ၄၄းတို့၏ အလုပ်တွေကို ဆုံးရလိမ့်မယ်။

ဈေးမပိတ်ခင် သင်က တစ်လုံးကို ၁၀၀ နဲ့ရောင်းတဲ့ လိမ္မာ်သီး ၁၇ လုံး ရှိတဲ့ဆိုင်ကို ရှာတွေ့တယ်။ သင်က အားလုံးကို လိုအပ်တယ်။ ဒါပေမယ့် စုစုပေါင်း ၁၅၀၀ ကျပ်သာ ပေးချေဖို့တတ်နိုင်တယ်။ သင့်မှာ ငွေအများကြီး မရှိနေတာ ကြောင့် အတတ်နိုင်ဆုံး ဈေးနည်းနည်းသာပေးချေချင်တယ်။



# ၂၁၅ ရင်းမြစ်ပြစာရွက် – ဟိုတယ်ဘတ်လမ်း

တောင်ဘက်ချိုင့်ရမ်းထဲမှာ စွာတစ်စွာရှိတယ်။ ငှင်းက လူပြီး ဖြူလှတဲ့ကမ်းခြေနဲ့ ကပ်လျက်တည်ရှိတယ်။ ရူခင်းက တစ်ကယ့်ကို ရင်သပ်ရူမေါ်ဖို့ရှာဖြစ်တယ်။ လင်းပိုင်တွေက အနီးအနားက ရေထဲမှာ ကစားရတာ ငါက်ရိုင်းအသိုက်တွေက ကမ်းခြေက သစ်ပင်တွေပေါ်မှာ။ ငှင်းဟာ သူခေါ် (နတ်ဘုံနတ်နှစ်း) လေး တစ်ခုပါ။

## အတ်ကောင် (က) ဟိုတယ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူ

သင်ကအဲသွေ့ဖို့ကောင်းအောင် ဆန်းသစ်ခေတ်မိတဲ့ ဟိုတယ်တစ်ခွဲ့ဖြိုးစေဖို့ မြေဝယ်ရတဲ့ကုမ္ပဏီကြီးတစ်ခုကို ကိုယ်စားပြုတယ်။ သင်က မဖွံ့ဖြိုးသေးတဲ့ဒေသမှာ သင့်ရဲ့ရွေ့တွေတွေကို မလွှဲမသေ ရင်းနှီးမြှုပ်နှံရမယ့် စီမံကိန်းသစ်တစ်ခုအတွက် စိတ်လျှပ်ရှားနေတယ်။ လမ်းသစ်တွေဖောက်ပြီး ဓာတ်အားလိုင်းတွေ သွယ်တန်းပြီးပြီ။ ဟိုတယ်နဲ့ဆက်စပ်တဲ့ စီးပွားရေးတွေက ဒေသခံတွေအတွက် အလုပ်အကိုင်သစ် ၁၀၀ ကျော် ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒေသခံမြေပိုင်ရှင်တွေဆီ သင့်တော်မျှောက်တဲ့ ရွေးနဲ့ ကမ်းလှမ်းခဲ့ပြီး တစ်ဦးကလွှဲလို့ သင်လုံးအပ်တဲ့မြေတွေအားလုံးကို ဝယ်ယူဖို့ လွန်ခဲ့တဲ့ လအနည်းငယ်အကြာက စီမံပြီးသွားပြီ။ အသက်ကြီးကြီး အမျိုးသားတစ်ယောက်က သူ့မြေကွာက်ကို ရောင်းဖို့ပြင်းဆိုတယ်။

တောင်ဘက်ချိုင့်ရမ်းထဲမှာ စွာတစ်စွာရှိတယ်။ ငှင်းကလူပြီး ဖြူလှတဲ့ကမ်းခြေနဲ့ ကပ်လျက်တည်ရှိတယ်။ ရူခင်းက တစ်ကယ့်ကို ရင်သပ်ရူမေါ်ဖို့ရှာဖြစ်တယ်။ လင်းပိုင်တွေက အနီးအနားက ရေထဲမှာ ကစားရတာ ငါက်ရိုင်းအသိုက်တွေက ကမ်းခြေက သစ်ပင်တွေပေါ်မှာ။ ငှင်းဟာ သူခေါ် (နတ်ဘုံနတ်နှစ်း) လေး တစ်ခုပါ။

## အတ်ကောင် (ခ) - ရွှေက အသက်ကြီးကြီးပုဂ္ဂိုလ်

သင်က ဒီမြေပေါ်မှာ မျိုးရိုးစဉ်ဆက်အလိုက် နေထိုင်လာသူဖြစ်ပြီး ရွာထဲမှာ အလေးစားခံရဆုံး လူကြီးတွေထဲက တစ်ယောက် ဖြစ်တယ်။ လွန်ခဲ့တဲ့လအနည်းငယ်အကြာက သင့်ရဲ့ဘုံးဘွားပိုင်လယ်တွေကို လူတွေလိုက်ဝယ်နေတဲ့ ဒီနိုင်ငံခြားစီးပွားရေး လုပ်ငန်းကို စောင့်ကြည့်နေခဲ့တယ်။ သင့်ရဲ့ဘုံးဘွားတွေ ငါးဖမ်းလာခဲ့တဲ့နေရာ၊ သင်ရေကူးသင်ယူခဲ့တဲ့နေရာ၊ သင့်ရဲ့မြေးတွေ ဒီရေထဲမှာရေကူးရင်း အရွယ်ရောက်လာခွင့်မရမှာကို တွေးရတာ သင့်ရဲ့အသည်းတွေ ကွဲကြေနေပါပြီ။ သင့်လူတွေရဲ့ ရိုးရာ ဓမ္မလေ့တွေ ဒီမြေပေါ်မှာရှင်သန်ခဲ့ပြီး ဟိုတယ်လုပ်ငန်းအောင်မြှင့်လာတဲ့အခါ ဒီလူတွေရဲ့ သမိုင်းပျောက်ကွယ်ဆုံးရှုံးသွားမှာ ကို သင်က စိုးရိမ်နေတယ်။



Illustration: Matthew Gibbons



# လုပ်ငန်းစဉ် ၂၆ - ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း



ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းဆိုတာ ယုံကြည်မှုနဲ့ အပြန်အလှန် လေးစားမှုတွေ တိုးတက်ဖော် တွေ့ခြားလျှော့လျှော့ စကားတွေကို နားထောင်ပြီး တုံ့ပြန်ရတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ငြင်းဟာ ပဋိပဏ္ဏတွေကို လျော့နည်းသွားစေဖို့နဲ့ ပြဿနာတွေကို အဖြေရှာဖို့ အရေးကြီးတဲ့ ပထမခြေလျမ်းဖြစ်ပါတယ်။ အလေးအနက် နားထောင်ခြင်းလုပ်ငန်းစဉ်မှာ သင်တန်းသားတွေဟာ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း စွမ်းရည်တွေကို လေ့ကျင့်ကြပါတယ်။



ရည်ရွယ်ချက်များ

- » နားထောင်ခြင်းရဲ့တန်ဖိုးကို နားလည်ရန်။
- » အားတက်သရော (တက်ကြစာ) နားထောင်ခြင်းကို လေ့ကျင့်ရန်။
- » အခြားသူက ဘာတွေပြောဆိုနေသလဲဆိုတာနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့၏ သဘောပေါက်နားလည်ခြင်းကို စစ်ဆေးနိုင်ရန် သင်ယူခြင်း။



အချိန် - (၇၅-၉၀) မီနစ်



သင်ထောက်ကူပစ္စည်းများ - ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း စွမ်းရည်တွေကို ရေးထားတဲ့ စဲ့ချောက်ကြီး (flip chart)၊ မာကာဘောပင်

## ကြိုတင်ပြင်ဆင်ခြင်း

- » ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း စွမ်းရည်တွေကို စဲ့ချောက်ကြီးတစ်ချပ်ပေါ်မှာရေးပါ။
- » လေ့ကျင့်ခန်း ၂ ကို ပြုလုပ်ရန် လိုလိုချင်ချင် လုပ်ဆောင်ရန် ဆန္ဒရှိသူနှစ်ဦးကိုခေါ်ထုတ်ပါ။ စကားပြောမည့်သူအား နှီးဆောင် စကားဖြင့် အစပျိုးပေးပြီး အများရှေ့မှာ ကိုယ်ရေးကိုယ်တာဇ်တစ်ပုဒ်ကို ပြန်လည်မျှဝေဖို့ အဆင်ပြုသလားလို့ မေးပါ။ နှီးဆောင်အစပျိုးပေးသည့် နမူနာများမှာ ...
- » သင်စိတ်ပျက်လက်ပျက်ဖြစ်ပြီး (သို့) စိတ်ဆိုးဒေါသဖြစ်စေသော မကြာခင်က ဖြစ်သွားခဲ့တဲ့ အကြောင်းအရာတစ်ခု၍။
- » သင်အမှန်တစ်ကယ် စိတ်လျှပ်ရှားပြီး ဂုဏ်ယူစရာကောင်းတဲ့ မကြာခင်က ဖြစ်သွားခဲ့တဲ့ အကြောင်းအရာတစ်ခု၍။
- » မကြာခင်က ဖြစ်သွားခဲ့တဲ့ သင့်ကို ဝမ်းနည်းစေတဲ့ အကြောင်းအရာတစ်ခု။
- » အုပ်စုငယ်လေးတွေ လေ့ကျင့်ဖို့အတွက် နှီးဆောင်အစပျိုးစကားတွေကို ကြိုတင်ပြင်ဆင်ပါ။ (ရွေးချယ်နိုင်)

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - နားထောင်မှုအနုပညာ (၃၀ မီနစ်)

- ၁။ (စာမျက်နှာ ၁၂-၁၉) ရှို ပုံပိုးကူညီသူများအတွက် ကိုရိယာများမှ လန်းဆန်းတက်ကြသော ဦးဆောင်သူ (energizer) တစ်ယောက် သို့မဟုတ် အုပ်စုခွဲသည့် လုပ်ငန်းစဉ်တစ်ခုကို ရွေးချယ်ပြီး အချင်းချင်းတွေပေးပါ ထို့နောက် အောက်ပါအတိုင်းပြောပါ။

- » ယခုလေ့ကျင့်ခန်းက တဗြားသူပြောတဲ့စကားကို ကျွန်တော်တို့အပြည့်အဝ နားထောင်ဖို့လိုအပ်တယ်။ အဖွဲ့ဝင် တစ်ယောက်စီက ပုံပြင်တစ်ပုဒ်ကို အနောင့်အယ်က်မရှိဘဲ ပြောပြဖို့အချိန် ၅ မိနစ်ရပါမယ်။ နားထောင်သူက စကားပြောနေသူကို အကြံပေးခြင်း၊ သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြွောက် ဖော်ပြခြင်း (သို့) အုပ်ကြေားခြင်းမှ ရောင်ကြည်ပါ။ သင့်ရဲ့အဖွဲ့ဝင်က လိုအပ်လာရင် ဤသို့သော အဖွင့်မေးခွန်းတွေ မေးခြင်းဖြင့် အထောက်အပံ့ပေးပါ။
  - » သင့်ကို ထိုကိစ္စက ဘယ်လို ခံစားရစေသလဲ။
  - » သင့်ဘဝ၏ နောက်ပိုင်းကာလများအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိခဲ့သလဲ။
  - » နောက်ထပ် အဲဒီအကြောင်းတွေကို ထပ်ပြီး ဖြည့်စွက်ပြောချင်တာတွေက ...
- J။ ငှါးတို့၏ အနီးအနားကလူတွေရဲ့ ပြောစကားတွေကို မကြားရတဲ့ လုံလောက်တဲ့နေရာ အကျယ်အဝန်းမှာ တစ်ယောက် မျက်နှာချင်းဆိုင် အနေအထားမှာထိုင်ဖို့ အဖွဲ့ဝင်တွေကို ဖိတ်ခေါ်ပါ။
- ၃။ ဘယ်သူက စကားမြန်မြန်ပြောသလဲဆိုတာ သူတို့ကို ရွေးချယ်ခိုင်းပါ။
- ၄။ ဒုတိယလူကို ဘာစကားမှုမပြောဘဲ နားထောင်နေစဉ်တွင် ငှါးတို့၏ စိတ်ထဲမှာ ဘာတွေ ခံစားနေရသလဲဆိုတာ စကားပြောသူကိုမေးပါ။
- ၅။ ၅ မိနစ်လောက် အချိန်ပေးပါ။ လူပြောင်းပြီး နောက်ထပ် အခြားလူကို ထိုကဲသို့ ပြုလုပ်ခိုင်းပြီး အချိန် ၅ မိနစ်ပေးပါ။

 ဤကဲသို့သော မေးခွန်းများဖြင့် လေ့ကျင့်ခန်းကို ဆန်းစစ်ပါ။

- » ငှါးအတွေ့အကြံက ဘာနဲ့ဆင်တူသလဲ။
- » အပြည့်အဝ နားထောင်နေရချိန်မှာ ဘယ်လိုတွေ ခံစားနေရသလဲ။
- » စကားရိုင်းမှာ နားထောင်နေရင်း မေးခွန်းတွေ မမေးရတာ စိန်ခေါ်မှုတစ်ခုလို့ ခံစားနေရလား။ ဘုရားကြောင့် ခံစားရာ၊ မခံစားရတာလဲ။
- » သင်နားထောင်နေစဉ်မှာ သင့်ရဲ့စိတ်ထဲ ဘာတွေဆက်ဖြစ်နေခဲ့သလဲ။
- » လူအများစုဟာ အလိုအလျောက် နားထောင်ကောင်းသူတွေလို့ ထင်ပါသလား။
- » ဘယ်အရာတွေက နားထောင်ကောင်းသူတစ်ယောက် ဖြစ်စေတာလဲ။
- » ပဋိပဏ္ဏတစ်ခု ဖြစ်နေတဲ့အပြုအနေမှာ နားထောင်ခြင်းက ဘယ်လို အကျိုးကျေးဇူးတွေကို သယ်ဆောင်လာခဲ့သလဲ။

၆။ အောက်ပါအတိုင်း ရှင်းပြပြီး သင်ခန်းစာကို အဆုံးသတ်ပါ။

- » ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းက ပဋိပဏ္ဏ အသွင်ပြောင်းခြင်းအားလုံးရဲ့ နှလုံးသားမှာ ရှိနေတယ်။ အလေးအနေကိုယား နားထောင်ခြင်းနဲ့ လေးစားခြင်းက သူ (သို့) သူမ ပြောနေတဲ့ စကားတွေက အရေးကြီးတယ် ဆိုတာကို ပြုသနေတယ်။ ငှါးက မိမိဗုပ္ပါယားတဲ့ ဝေးရာ စကားပြောနေတဲ့သူဆီ အာရုံစိုက်ယားတဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်နေဖို့ လိုအပ်တယ်။ နားထောင်ခြင်းက နားနဲ့စိတ်ကို ချိတ်ဆက်ပေးတယ်။ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းက နား၊ စိတ်နဲ့ နှလုံးသားကို ချိတ်ဆက်ပေးတယ်။

# လေ့ကျင့်ခန်း J - ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း စွမ်းရည် လေ့ကျင့်ခြင်း (၄၅-၆၀ မီနဲ့)<sup>26</sup>

၁။ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းဆိုတာ သင်ယူပြီး လေ့ကျင့်လို့ရတဲ့ စွမ်းရည်တစ်မျိုးပါ။

၂။ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း စွမ်းရည် အချက်အလက်အကြမ်းဖျင်းကို ပြင်ဆင်ထားတဲ့ စဲ့ချွဲ့ကြေးနဲ့ ရှင်းပြပါ။

စာနာစိတ်နဲ့ နားထောင်သူတစ်ယောက်ရဲ့ ...

သဘောထားများ

- » အာရုံစုံစိုက်ခြင်း - သင့်ရဲ့စိတ်တွေ ပုံးလွင့်မနေဘူး၊ သင့်ရဲ့ ရင်တွင်းစကားသံတွေကို မြှုပ်ထိပ်ထားတယ်၊ ပြီးရင်ဘာပြောရမလဲ ဆိုတာကို သင်က စဉ်းစားမနေဘူး။
- » ဆုံးဖြတ်ချက် မပေးပါနဲ့ - သင်က ထိုအခြေအနေကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသည်တိုင် ‘ဘယ်သူက ဘာလုပ်သင့်တယ် (သို့) ဘာဖြစ်ရမယ် (သို့) ဘယ်သူကမှန်တယ်’ ဆိုတဲ့ အတွေးတွေ့ကို ထိန်းသိမ်းထားတယ်။
- » ဘက်မလိုက်ခြင်းနဲ့ ပွဲနဲ့လင်းခြင်း - သင့်ရဲ့မျက်နှာနဲ့ ကိုယ်နေဟန်ထားက သင့်အနေနဲ့ သူပြောနေတာကို နားထောင်နေကြောင်း ပြသတယ်။
- » ဂရုစိုက်ခြင်း - သင်က စကားပြောတဲ့သူကို လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အလေးထား၊ ဂရုစိုက်တယ်။ သင့်ရဲ့မျက်နှာနဲ့ ကိုယ်နေဟန်ထားက သင့်အနေနဲ့ သူပြောနေတာကို နားထောင်နေကြောင်း ပြသပါ။

ကျွမ်းကျင့်မှုများ

- » ဆိုလိုရင်းကို အခြားစကားလုံးနဲ့ ပြန်ပြောခြင်း - သင့်အနေနဲ့ သူတို့ပြောချင်တဲ့ သတင်းစကားကို နားလည်ခြင်းရှိ၊ မရှိကို စကားပြောသူက အတည်ပြုနိုင်စေရန် သင့်ရဲ့ကိုယ်ပိုင်စကားတွေနဲ့ ကြားခဲ့ရတာတွေကို ထပ်ပြောပါ။
- » အဖွင့်မေးခွန်းတွေမေးခြင်း - မရှင်းလင်းတဲ့ အချက်တွေကို အဓိပ္ပာယ်ဖွင့်ရန်နှင့် အကြောင်းအရာတွေကို ဆက်ပြောအောင် သင်က စကားပြောသူကို အားပေးပါ။
- » အနှစ်ချုပ်များ - အဖွဲ့ဝင်က စကားပြောနေစဉ် အနောင့်အယုက်မပေးဘဲ ကြားခဲ့ရတာတွေနဲ့ နားလည်ထားသူမျှကို တစ်ခါတစ်ရုံ အနှစ်ချုပ်လေးပြောပေးပါ။ သို့မှာ သင်က ငါး၏ပြောစကားတွေကို သေသေချာချာ နားထောင်နေပြီး အမိကလိုရင်းအချက်တွေကို ထိန်းသိမ်းထားတယ်လို့ စကားပြောသူအနေနဲ့ ယုံကြည့်မှုကို ခံစားရပါတယ်။

၃။ အဖွဲ့ ၃ ဖွဲ့ဖြစ်အောင် သင်တန်းသားတွေကို စုစုပေါင်းပါ။

၄။ လူတိုင်းမှာ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းဆိုတာ စွမ်းရည်ကိုလေ့ကျင့်ဖို့ အခွင့်အလမ်းတစ်ခုရှိတယ်ဆိုတဲ့ အကြောင်းရှင်းပြပါ။ အပိုဒ် ၃ ခုမှာ သင်တန်းသားတွေက ပြောဘူး၊ နားထောင်သူနဲ့ လျှော့စောင့်ကြည့်သူဆိုပြီး အလုညွှေကျ တာဝန်ယူရပါမယ်။ နားထောင်သူက ပြောသူရဲ့ရော့မှာ သက်တောင့်သက်သာနဲ့ ဖြေလျော့ချုပြီး ထိုင်သင့်ပါတယ်။ ဒါပေမယ့် ပြောသူရဲ့ စကားလုံးတွေကို အလေးအနေက်ထား ဆက်သွယ်နေတယ်ဆိုတာ ပြသဖို့ မျက်လုံး အကြည့်တွေ တည်ဆောက်တာတွေ၊ ခန္ဓာကိုယ်ဘာသာစကား အသုံးပြုတာတွေပြုမှုရင်း ထိုအခိုက်အတန်းမှာ ဂရုစိုက်ပေးရပါမယ်။

<sup>26</sup> Adapted from: Slachmuidder, L. (2018). *The Common Ground Approach | Three day training resources Guide for Facilitators, 1st ed.* Washington DC: Search for Common Ground.

- ၅။ ပြောသူနဲ့ လေ့လာစောင့်ကြည့်သူအဖြစ် သရပ်ဆောင်ရင်း စေတနာ့ဝန်ထမ်းနှစ်ယောက်နဲ့ နည်းပညာကို သရပ်ပြပါ။ အောက်ပါစာသားများကဲ့သို့ ဆိုလိုရင်းကို အခြားစကားလုံးနဲ့ ပြန်ပြောခြင်း၊ အဖွင့်မေးခွန်းတွေမေးခြင်း၊ အနှစ်ချုပ်ပေးခြင်း နည်းစနစ်တွေကို တက်ကြွားအသုံးပြုပါ။
- » 'မင်း ဒါကိုပြောတာ ကျွန်တော်ကြားလိုက်တယ်၊ အဲဒါက ..... လို့ ဆိုလိုတယ်။'
  - » 'မင်းပြောစကားတွေထဲက ကျွန်တော် နားလည်လိုက်တာက ..... ဖြစ်တယ်။'
  - » 'သင်ပြောနေတဲ့ အကြောင်းအရာက ကျွန်တော့အတွက် ဒီလိုဖြစ်ပုံပေါ်တယ် .....
  - » 'ကျွန်တော် ခင်ဗျားဆီက အတိအကျကြားရတယ်ဆိုရင် ..... လို့ သင်ဆိုလိုတာလား။ အခုပြောလိုက်တာ မှန်သလား။'
  - » '..... လို့ ကျွန်တော် တွေးနေတာမှန်လား။'
- ၆။ သရပ်ပြီးနောက်မှာ အခြားအုပ်စုကို လေ့ကျင့်ဖို့ မဖိတ်ခေါ်ခင် သူတို့ လေ့လာစောင့်ကြည့်ထားတဲ့ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း စွမ်းရည်များကို စေတနာ့ဝန်ထမ်းတွေကို ဖော်ထုတ်ခိုင်းပါ။
- ၇။ အဖွဲ့များအား ငှါးနည်းစနစ်များကို လက်တွေ့အသုံးချရန် ၃ ကြိမ် လုပ်ဆောင်ခိုင်းပါ။ ပြောသူက သူတို့ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကို ၅-၁၀ မိနစ်ကြာအောင် ပြောပြသင့်ပါတယ်။ နားထောင်သူကလည်း ဆိုလိုရင်းကို နားထောင်ဖို့၊ အခြားစကားလုံးနဲ့ ပြန်ပြောဖို့၊ မေးခွန်းတွေမေးဖို့ ငှါးအချိန်ကို အသုံးချပါတယ်။ စောင့်ကြည့်လေ့လာသူက ခန္ဓာကိုယ်ဘာသာစကားနဲ့ နှုတ်ကနေပြန်ပြောတဲ့ ကိုယ်ပိုင်စကားလုံးတွေ။ မေးခွန်းထုတ်တဲ့ နည်းစနစ်တွေကို မှတ်သားထားရပါမယ်။
- ၈။ ၅-၁၀ မိနစ် အချိန်စွေးသွားတဲ့အခါ ငှါးတို့၏ အဖွဲ့ထဲမှာ လေ့လာစောင့်ကြည့်ထားတဲ့ အချက်တွေကို လေ့လာသူတွေ ပြန်လည်မျှဆောင့်ဖို့ မိနစ်အနည်းငယ်ခွင့်ပြုပါ။ ပြောသူနဲ့ နားထောင်သူတွေကလည်း အတွေ့အကြံအပေါ်မှာ လေးလေးနှက်နက် ပြန်လည်သုံးသပ်နိုင်တယ်။
- ၉။ သင်တန်းသားတစ်ယောက်စီကို ၃ နေရာလုံး ကြိုးစားကြည့်ဖို့ အခွင့်အလမ်းပေးရင်း အလှည့် ၃ ကြိမ် ပြည့်တဲ့အထိ အခန်းကဏ္ဍ (role) ပြောင်းရင်း သင်တန်းသားတွေနဲ့ နောက်တစ်ကြိမ်လုပ်ဆောင်ပါ။

 ဤကဲ့သို့သော မေးခွန်းများဖြင့် လေ့ကျင့်ခန်းကို ဆန်းစစ်ပါ။

- » စကားပြောသူတစ်ယောက်အနေနဲ့ ဘယ်လို ခံစားခဲ့ရသလဲ။
- » သင်ပြောနေတာကို အမှန်တစ်ကယ် နားထောင်ခဲ့တယ်လို့ သင်ဘယ်လိုပြောနိုင်ခဲ့သလဲ။ နှုတ်နဲ့မပြောတဲ့ ဘယ်လိုအရိပ်လက္ခဏာမျိုး သင်လက်ခံရရှိခဲ့သလဲ။
- » တက်ကြတဲ့နားထောင်သူတွေအနေနဲ့ ဘယ်အရာတွေကို ရှေ့င်သင့်သလဲ။ လေ့လာစောင့်ကြည့်သူတွေက ဘယ်လိုအမှားမျိုးတွေကို သတိပြုမဲ့ခဲ့သလဲ။ နားထောင်သူတွေက အကြံညွှန်ပေးခဲ့တာ (သို့) ပေးချင်ခဲ့တာ ရှိသလား။ တစ်ယောက်ယောက်က အကြံညွှန်ပေးတဲ့အခါ ပြောသူတွေက ဘယ်လို ခံစားခဲ့ရသလဲ။
- » အခြားစကားလုံးနဲ့ ဘယ်လို ပြန်ပြောခဲ့သလဲ ပြီးတော့ ဘယ်လို မေးခွန်းထုတ်ခဲ့သလဲဆိုတာ ဥပမာအချို့ ကျွန်တော့ကိုပေးပါ။ ဘယ်လို ဘာသာစကားမျိုးကို သင်အသုံးပြုခဲ့သလဲ။
- » နားထောင်သူတစ်ယောက်အနေနဲ့ ဘယ်လို ခံစားရသလဲ။ ရင်တွင်းကစကားသံကို ထိန်းသံမ်းထားရတာ ခက်ခဲ့ခဲ့သလား။
- » သင်ကြားသိခဲ့ရတာတွေကို သဘောမတ္ထဘားဆိုရင် ယခုလေ့လျှင့်ခန်းက ပိုခက်ခဲ့လိမ့်မယ်လို့ သင်ထင်ပါသလား။ ဒါကို သင်ဘယ်လိုကျော်လွှားနိုင်မလဲ။
- » စိတ်ခံစားချက်နဲ့ လိုအပ်ချက်တွေကို နားလည်ဖို့ စကားလုံးတွေကို ကျော်လွှန်ပြီးတဲ့အခါ ဘာတွေရခဲ့သလဲ။
- » ယုံကြည်မှုနဲ့ ကရာဏာတရားကို ရရှိဖို့ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းက ဘယ်လိုကူညီခဲ့သလဲ။
- » ဆွေးနွေးစကားပြောဆိုခြင်းနဲ့ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း အကြားမှာရှိတဲ့ ဆက်သွယ်ခြင်းကဘာလဲ။

## အမိကသင်ခန်းစာများ

- လူသားအားလုံးမှာ ကိုယ်ပြောတာကို ကြားစေချင်ကြတယ်။ ပြီးတော့ အခြားသူတွေက ဂရိုက်နားထောင်တယ်ဆိုတာ သိဖို့လို့အပ်တယ်။
- ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းဆိုတာ သင်ယူပြီးလေ့ကျင့်လို့ရတဲ့ စွမ်းရည်တစ်ခုဖြစ်တယ်။ ဒါပေမယ့် သဘောထားပြောင်းလဲမှုနဲ့ စတင်တယ်။
- ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းက လူတွေကို ပူးပေါင်းဆောင်ရွက်နိုင်စေဖို့ အခြေခံလို့အပ်ချက်တွေ တည်ဆောက်တဲ့နေရာမှာ ကူညီပေးတယ်။ ရေရှည်တည်တဲ့တဲ့ အနိုင်-အနိုင် အဖြေရဖို့ မြှုပ်ကွယ်နေတဲ့ လို့အပ်ချက်နဲ့ အကျိုးစီးပွားတွေကို ဖော်ထုတ်ပြသဖို့ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းက ကူညီပေးပါတယ်။
- သင်တန်းသားတွေက ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း စွမ်းရည်တွေကို လေ့ကျင့်တဲ့အခါ ပြောဆိုဆွေးနွေးကြတယ်။ ငါးက အခြားသူပြောတာကို စာနာမှုနဲ့ နားထောင်ဖို့ရယ်နဲ့ ပွင့်လင်းစွာ မျှဝေနိုင်အောင် သင်တန်းသားတွေကို ပုံပိုးရမှာက သင်တန်းကို ဦးဆောင်သူရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။



### မြန်မာ့ရေးရာ

အချို့လူမှုအသိုင်းအတိုင်းမှာ အကြံ့ဗြာက်ပေးခြင်းကို ဂရိုက်ခြင်းအသွင်ပြင်လက္ခဏာအဖြစ် ရှုမြင်ကြတယ်။ အလေးအနက်ပြန်တွေးဖို့ အကြံ့ဗြာက်ပေးရန်နဲ့ အကြံ့ဗြာက်လက်ခံရန် လိုအပ်တဲ့ယုံကြည်မှုနဲ့ နားလည်မှု တည်ဆောက်ဖို့ ကူညီနိုင်တဲ့ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းအတွက် အခွင့်အလမ်းတွေ ဖန်တီးသလဲဆိုတာနဲ့ အကြံ့ဗြာက်ပေးခြင်းကို ဂရိုက်ခြင်းအသွင်ပြင်လက္ခဏာအဖြစ် ရှုမြင်ခြင်းကို သင်ကအမှန်အတိုင်း လက်ခံချင်မှ လက်ခံမယ်။



### အပြောင်းအလဲများ

- » အထူးသဖြင့် သင်တန်းသားတွေက တစ်ဦးနဲ့တစ်ဦး မမျှတော်းဆိုရင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်ဖို့နဲ့ သက်တောင့်သက်သာ မျှဝေဖို့ အချိန်လိုအပ်တယ်ဆိုတာ သူတို့မကြာခဏ ရှာဖွေတွေ့ရှုလိမ့်မယ်။ လိုအပ်မယ်ဆိုရင် ပြောသူ၊ နားထောင်သူနဲ့ လေ့လာစောင့်ကြည့်သူတွေကို အလုပ်ကျ အခန်းကဏ္ဍတွေ ပြောင်းလဲလေ့ကျင့်ဖို့ အချိန် ၁၀ မိနစ်ထက် ပိုပေးပါ။ ဤကဲ့သို့ အလုပ်ကျပြောင်းလဲတဲ့ လေ့ကျင့်ခြင်းက သင်တန်းသားတွေအတွက် တစ်ယောက်အကြောင်းတစ်ယောက် သင်ယူဖို့ ပိုပြီးတော့ အခွင့်အလမ်းတွေ ပေးပါတယ်။
- » သူတို့ရွေးချယ်ထားတဲ့ ခေါင်းစဉ်အကြောင်း စကားပြောဖို့ သင်တန်းသားတွေကို မေးမည့်အစား သင်တန်းသားတွေရဲ့ နေ့စဉ်ဘဝတွေ (သို့) အလုပ်ရုံးဆွေးနွေးဖွဲ့တွေရဲ့ ခေါင်းစဉ်နဲ့ ပတ်သက်သော နှီးဆော်အစပျိုးစကားတွေကိုသာ ဖန်တီးပေးပါ။ သက်ဆိုင်ရာ အချက်အလက်ကို ကောက်ယူပြီး ပွင့်ပွင့်လင်းလင်းမျှဝေဖို့ တိုက်တွေ့န်းအားပေးပါ။

# လုပ်ငန်းစဉ် ၂၇ - စွမ်းအားလမ်းလျှောက်ခြင်းနဲ့ ပိတ်ခြင်း



လူအသိင်းအစိုင်းတော်တော်များများမှာ အခါးအပ်စုတွေကို တစ်စိတ်တစ်ပိုင်း (သို့) အစိတ်အပိုင်းတစ်ခုလုံးကို အများနဲ့ဆိုင်တဲ့ ဘဝတွေမှာ ပါဝင်ဆောင်ရွက်နေခြင်းကို ဖယ်ထုတ်ထားတယ်။ ဤလုပ်ငန်းစဉ်တွင်၊ ငင်းတို့၏ ကိုယ်ပိုင်အသိင်းအစိုင်းထဲ၌ လူမှုရေးအရ ဖယ်ထုတ်ခြင်းခံစားရသည့် အဖွဲ့တွေကို သင်တန်းသားတွေက ဖော်ထုတ်ပြီး မျှဝေခံစားပေးကြပြီးတော့ လူမှုရေးအရ ဖယ်ထုတ်ခြင်းဟာ လူထုအသံအပေါ် ဘယ်လောက် သက်ရောက်မှုရှိသလဲဆိုသည်ကို သင်တန်းသားများမှ ထည့်သွင်းစဉ်းစားကြရမည်။



## ရည်ရွယ်ချက်များ

- » ဘေးကင်းလုံးမြှုတဲ့ နေရာမှာ ဖယ်ကြည်ခံရခြင်းကို တွေ့ကြတဲ့ အခါး သင်တန်းသားတွေ ခံနိုင်ရည်ရှိစေရန်။
- » ကျွန်ုင်တော်တို့ လူအသိင်းအစိုင်းမှာ ဖယ်ကြည်ခံရတဲ့ အပ်စုတွေကို ခွဲခြားသတ်မှတ်ရန်။
- » ဖယ်ကြည်ခံရခြင်းနဲ့ ပဋိပက္ခအကြားက ဆက်ဆံရေးအပေါ် အလေးအနေက် စဉ်းစားသုံးသပ်ရန်။



အချိန် - ၇၅ မိနစ်



သင်ဆောက်ကူပစ္စည်းများ - စက္ကာ။ အပိုင်းအစလေးတွေပေါ်မှာ သရုပ်လက္ခဏာများကိုရေးပါ။ ပန်းကန်လုံး သို့မဟုတ် ခြင်းတောင်း ၃ လုံး၊ ကျောက်တုံးသေးများ၊ ပုတိုးစွေများ၊ ပန်းပွင့်များ သို့မဟုတ် အခြားအစားထိုးစရာတစ်ခုခု။

## ကြိုတင်ပြင်ဆင်ခြင်း

- » သူတို့ဟာ သင်တန်းသားတွေနဲ့ သက်ဆိုင်တယ်ဆိုတာ သေချာစေရန် သရုပ်လက္ခဏာတွေနဲ့ နှီးဆော်အစပိုးစကားတွေကို အလေးအနေက် ပြန်လှန်သုံးသပ်ခြင်းနဲ့ ပြန်လည်ပြင်ဆင်ခြင်း ပြုလုပ်ပါ။
- » ဖြစ်ပေါ်နေတဲ့ တင်းမာမှုတိုင်းကို ပိုမိုဆိုးရွားမသွားအောင် ရှောင်ရှားရင်း သင်တန်းသားအပ်စုတွေအကြားမှာ ပေါက်ကဲ တတ်တဲ့ စွမ်းအားကို သတိထားပါ။
- » သင်တန်းသား အပ်စုတွင်း အင်အားပြုင်မှုကို သတိရှိပါစေ၊ တည်ရှိနေသော တင်းမာမှုများ ပိုမိုမဆိုးဝါးအောင် ရှောင်ကြည်ပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - စွမ်းအားလမ်းလျှောက်ခြင်း (၃၀ မိနစ်)

- ၁။ သင်တန်းသားတွေကို မျဉ်းကြောင်းပုံစံစိထားပါ။ နောက်လုပ်ငန်းစဉ်က လူပ်ရှားမှုတစ်ခုဖြစ်ပြီး ငင်းတို့၏ စိတ်ကူးညားတွေကို အသုံးချဖို့ သူတို့ကို လိုအပ်တယ်ဆိုတာ ရှင်းပြပါ။
- ၂။ သင်တန်းသားတွေကို စာစဉ် ၁ မှ သရုပ်လက္ခဏာ ပန်းပွင့်လုပ်ငန်းစဉ်အား ပြန်စဉ်းစားခိုင်းပါ။ ယခုကစားနည်းမှာ သူတို့ကို သရုပ်လက္ခဏာအသစ်တစ်ခု ပေးမယ်ဆိုတဲ့အကြောင်း ရှင်းပြပါ။
- ၃။ သင်တန်းသားတစ်ယောက်စိတိုင်းကို (သရုပ်လက္ခဏာက်၏) တစ်ခုစီဝေပေးပါ။ (သို့) သင်တန်းသားတွေက က်တစ်ခုစီကျ ဆွဲထုတ်ပြီး ငင်းတို့၏ သရုပ်လက္ခဏာအသစ်ကို ငင်းတို့၏ နားမှ ကြားသာရုံး တီးတိုးရော့တ်ပါ။ သင်တန်းသားတွေကို ငင်းတို့၏ လက္ခဏာသစ်ကို လျှို့ဝှက်ထားဖို့ သတိပေးပါ။

- ၄။ ဤကဲ့သို့သော မေးခွန်းမျိုးဖြင့် ငှင်းတို့၏ ကောင်းသစ်အကြောင်းကို စဉ်းစားဖို့ အချိန်ခဏယူရန် သင်တန်းသားတွေကို ပိတ်ပါ။ ‘သင်ဘယ်နေရာမှာ ကြီးပြင်းခဲ့တာလဲ’၊ ‘သင့်ရဲ့ အမိမိက ဘာနဲ့ တူသလဲ’၊ ‘သင့်ရဲ့ သူငယ်ချင်းတွေက ဘယ်သူ တွေလဲ’၊ ‘သင်ဘာကို စိုးရိမ်သလဲ’၊ ‘သင့်အတွက် အရေးကြီးဆုံးကာဘာလဲ’၊
- ၅။ လူတိုင်းက ငှင်းတို့၏ သရုပ်လက္ခဏာအသစ်အား နားလည်သလား စစ်ဆေးပါ။ နောက်ထပ် ညွှန်ကြားချက်တွေကို ဖန်တီးပါ။
- » ယခုကြော်ချက် တော်တော်များများကို ကျွန်တော် ဖတ်ကြားပေးပါမယ်။ သင်တို့ရဲ့ သရုပ်လက္ခဏာအသစ်တွေ အပေါ် အခြေခံပြီး ဒီကြော်ချက်က သင့်အတွက် မှန်တယ်ဆိုရင် ရှေ့ကို ဓမ္မတစ်လျမ်းလျမ်းပါ။ အကယ်၍ မမှန်ဘူး ဆိုရင် လက်ရှိအနေအထားအတိုင်းနေပါ။ ကျွန်တော်တို့မစခင် ကျွန်တော်က သင်တို့ကို တစ်ယောက်နဲ့တစ်ယောက် လက်ချင်းယှက်ထားပါ။ မင်းတစ်ခုခု လုပ်ရမယ်ဆိုတဲ့အခါ လုပ်ဆောင်လိုက်ပါ။
- ၆။ မေးခွန်းတွေ အများကြီးကို ဖြေခြင်းအား ကြိုးစားပြီး ရှေ့ငွေ့ရှားပါ။ သင်တန်းသားတွေက စွဲစပ်ညိုနှင့်ပြီးတဲ့အခါ လုပ်ငန်းစဉ်က ရှင်းလင်းလာပါလိမ့်မယ်။ ငှင်းတို့၏ သရုပ်လက္ခဏာသစ်က ဘယ်လို တုံ့ပြန်ရမလဲလို့ တွေးတဲ့အပေါ် မှတည်ပြီး တုံ့ပြန့်ဖို့နဲ့ ငှင်းတို့၏ စိတ်ကူးစိတ်သန်းတွေကို အသုံးပြုဖို့အတွက် သင်တန်းသားတွေကို သင့်အနေနဲ့ အားပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။
- ၇။ မေးခွန်းတွေ မတ်တပ်ရပ်လျက်ရှိနေစဉ် ယခုကဲ့သို့ မေးခွန်းတွေ မေးခြင်းဖြင့် ဆန်းစစ်ပါ။
- ရှေ့ကို ရွှေ့တဲ့သူကို ...
- » သင်ဘယ်သူလဲဆိုတာပြောပါ။ တဗြားသူတွေရဲ့ရှေ့ကို ဘူးကြောင့် သင်ရောက်နေတယ်လို့ ထင်ပါသလဲ။ သင့်ရဲ့ နောက်မှာရှိနေတဲ့ လူတွေအကြောင်း သင်ဘာတွေးသလဲ။ သင်နောက်ကို ပြန်လည်ကြည့်တဲ့အခါ အဲဒါက သင့်ကို ဘယ်လို ခံစားစေသလဲ။
- နောက်မှာ ကျွန်နေတဲ့သူကို ...
- » သင်ဘယ်သူလဲဆိုတာပြောပါ။ သင့်နဲ့ကပ်လျက်ရှိတဲ့ လူနှစ်ယောက်နဲ့ မဖြစ်မနေ လက်တွဲဖြုတ်ခဲ့ရတာ ဘယ်အချက်လဲ။
- ၈။ မေးခြင်းမှာ စက်ဝိုင်းပုံထိုင်လျက် အနေအထားဖြစ်အောင် သင်တန်းသားတွေကို စိတ်ခေါ်ပြီး ဆန်းစစ်ချက် ...
- » ယနေ့ အစောပိုင်းမှာ ကျွန်တော်တို့က စာနာမှုနဲ့ နားထောင်ခြင်းရဲ့ အရေးပါမှုကို ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ လူအဖွဲ့အစည်းမှာ အဖွဲ့တိုင်းက ပြောသမျှကို ညီမျှစွာ နားထောင်ခြင်းကို ဆောင်ရွက်ကြပါ သလား။
- » ကျွန်တော်တို့ နားထောင်တဲ့သူနဲ့ နားမထောင်တဲ့သူကို ဘယ်လို အချက်တွေက ဖော်ပြန်ပါသလဲ။ အဖြုံးအသက်၊ ပညာရေး၊ အလုပ်အကိုင်၊ ရာထူး၊ ကျား/မ၊ လူမှုရေး အဆင့်အတန်းအရ
- » ရှေ့မှာရှိတဲ့ လူတွေနဲ့ နောက်မှာကျွန်နေခဲ့တဲ့ လူတွေအကြောင်းက အကွာအဝေးကို လျော့နည်းသွားအောင်ကူညီဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။
- ၁၀။ အမိန့်သင်ခန်းစာများကို သုံးသပ်ပေးပြီး ‘စာစဉ် ၂ – ခိုင်ယာလေ့ ပုံပိုးကူညီမှု စွမ်းရည်များ’ နဲ့ ချိတ်ဆက်ပါ။
- » နောက်သင်ခန်းစာများကို ကျွန်တော်တို့ရဲ့ စာနာမှုနဲ့ နားထောင်ခြင်း စွမ်းရည်ကို ဆက်လက်လေ့ကျင့်ပြီး တစ်ဖွဲ့ထဲ မှာ အတူတက္က ကျေရောက်လာတဲ့လူတွေကို ကူညီဖို့ စွမ်းရည်သစ်တွေကို သင်ယူခြင်းရယ် အခြားသူတွေဆီက နားထောင်ပြီး သင်ယူခြင်းရယ် ပါဝင်ပါမယ်။

## အမိန်သင်ခန်းစာများ

- လူမှုရေးအရ ဖယ်ထဲတ်ခြင်းက ခွဲခြားဆက်ဆံခြင်း ပုံစံတစ်ခုပါ။ ငှင်းတို့၏ လူအသိင်းအဂိုင်းထဲက စီးပွားရေး၊ လူမှုရေး၊ (သို့) နိုင်ငံရေးဘဝတည်ရှိနှုန္တ ဖြစ်စဉ်တွေမှာ အချို့အပ်စုတွေ ပါဝင်ဆောင်ရွက်ခြင်းကို ဖယ်ထဲတ်တဲ့အခါ ခွဲခြားဆက်ဆံခြင်းကို ဖြစ်ပေါ်စေပါတယ်။
- ဖယ်ထဲတ်ခံအုပ်စုတွေက ငှင်းတို့၏ ထင်မြင်ယူချက်အသံတွေထွက်ရင်း တရာ့အခက်အခဲတွေကို ရင်ဆိုင်ရပါတယ်။ ငှင်းတို့၏ အတွေးတွေကို မကြာခဏ တန်ဖိုးမထားဘူး၊ မလေးစားဘူး (သို့) ထည့်သွင်းစဉ်းစားခြင်းတောင် မဆံရဘူး။
- ဖယ်ကြော်ခြင်းက ပဋိပက္ခဆီ ဦးတည်နိုင်တဲ့ အပျက်သဘောခံစားချက်တွေကို ဖြစ်ပေါ်စေတယ်။
- အားလုံးပါဝင်ခြင်းက တွေ့ဆုံးနေ့ခြင်းရဲ့အခြေခံကျတဲ့ စည်းမျဉ်းတစ်ခုဖြစ်တယ်။
- တွေ့ဆုံးနေ့ခြင်းရဲ့အားလုံးရဲ့ အသံတွေမှာ တူညီတဲ့ တန်ဖိုးထားမှုတွေရှိတယ်။
- တွေ့ဆုံးနေ့ခြင်းရဲ့ စွမ်းရည်ရှိတယ် အားပေးတယ် ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ အဖြေတွေကို ဖော်ထဲတ်ဖို့ လိုအပ်တဲ့ ယုံကြည်မှုနဲ့ နားလည်မှုတွေ တိုးပွားလာအောင် မြှင့်တင်နိုင်တဲ့စွမ်းရည် ရှိပါတယ်။

## လေ့ကျင့်ခန်း J - သုံးသပ်အကဲဖြတ်ခြင်းနှင့် နိဂုံးချုပ်ခြင်း (၄၅ မီနဲ့)



- » သင်က စာစဉ် J တစ်ခုလဲကို ဦးဆောင်ရွေးနေ့းသင်က (စာမျက်နှာ ၆၉၊ လုပ်ငန်းစဉ် ၁၁၂ – စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်းနှင့် မိမိကိုယ်ကို ကျစိုက်ခြင်း) ဆင်တူသည့် သုံးသပ်အကဲဖြတ်ခြင်းလေ့ကျင့်ခန်းများကို လုပ်ဆောင်ပြီး ပိတ်ပွဲအမေးအနားကို အချိန်ပို့ယူပါ။
- » အကယ်၍ သင်က စာစဉ် J နဲ့ ၃ ကို ပူးပေါင်းမယ်ဆိုရင် အဆုံးသတ်ကို သက်ဆိုင်ရာအတိုင်း အတိုချုပ်ထားပါ။ ဥပမာ – သင်တန်းသားတွေကို စာစဉ် ၃ အတွက် ငှင်းတို့၏ မျှော်လင့်ချက်တွေကို မျှဝေခိုင်းပါ။ ပြီးတော့ ဖြစ်စဉ် တစ်ခုလုံးရဲ့အဆုံးမှာ ပို့ပြီးတော့ အကဲဖြတ်နိုင်ဖို့ အချိန်တွေကို နောက်ပြန်ဆဲတ်ပါ။
- » အောက်ဖော်ပြချက်များသည် သုံးသပ်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်၏ နမူနာပုံစံတစ်ခုဖြစ်သည်။ အသုံးပြနိုင်သည် သို့မဟုတ် လိုအပ်သလို ပြင်းပြောင်းလဲနိုင်သည်။

၁။ ပန်းကန်လုံး – ၃ လုံး (သို့) ၃ လုံးထက်ပို့သော ခွဲက်များတွင်၊ ကျောက်တုံးသေးများ၊ ပုံတီးစွဲများ၊ ပန်းပွင့်များ

သို့မဟုတ် အခြားအစားထိုးစရာ ပစ္စည်းတစ်ခုခုထည်ပြီး ငှင်းတို့ကို အောက်ပါအချက်များကဲ့သို့သော နှီးဆော်အစပိုးစကားလုံးများပြု့ အညွှန်း (တံဆိပ်) ရေးကပ်ထားပေးပါ။

- ဥပမာ – ကျွန်ုတ်တော်ကိုယ် ကျွန်ုတ်တော် သင်ယူရရှိလိုက်တဲ့ အချက်တစ်ခုကတော့ ...
- တွော့ချားသူတွေအကြောင်း ကျွန်ုတ်တော် သင်ယူလိုက်ရရှိတဲ့ အတွေးတစ်ခုကတော့ ...
- ကျွန်ုတ်နဲ့အရာ အိမ်ကို ယူသွားရမယ့် ကျွန်ုတ်တော်ကို လွမ်းမိုးတဲ့ အရာတစ်ခုကတော့ ...
- ကျွန်ုတ်ဘဝကို ထူးထူးခြားခြားလဲသွားအောင် သင်ယူရရှိလိုက်တဲ့ အရာတစ်ခုက ...
- ကျွန်ုတ် ထပ်ပြီးတော့ အမှန်တစ်ကယ် သင်ယူချင်တဲ့ အရာတစ်ခုက ...

၂။ သင်တန်းသားတွေက သူတို့ တုံ့ပြန်ရမယ့် ကြော်ပြောချက်နဲ့ လိုက်ဖက်ညီအောင် ပန်းကန်လုံးတစ်ခုစီထဲက ကျောက်တုံးတစ်တုံးကိုယူရင်း တစ်ခု (သို့) တစ်ခုထက်ပို့တဲ့ နှီးဆော်မေးခွန်းတွေကို တုံ့ပြန်တယ်။ သင်တန်းသားတွေက ငှင်းတို့ သင်ယူမှု၏ အမှတ်အသားအဖြစ် ကျောက်တုံးတွေကို ငှင်းတို့နှင့်အတူ အိမ်သို့ သယ်ယူသွားရပါမယ်။

၃။ သင်တန်းသားတွေကို (စာမျက်နှာ ၆၉၊ လုပ်ငန်းစဉ် ၁.၁ – စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်းနှင့် မိမိကိုယ်ကို ကရရှိကြခြင်း) ကို လုပ်ဆောင်ပါ။ ‘လက်တွေကို လေထဲမှာ လူပ်ယမ်းခြင်း’ဖြင့် အဆုံးသတ်ပါ။<sup>27</sup> အမှုအရာတွေကို သိသာထင်ရှားအောင် လွှတ်လွှတ်လပ်လပ် ပြောင်းလဲလိုက်ပါ။

- သင်တန်းသားတွေကို စက်ရိုင်းပုံပြန်ဖွဲ့ပါ။ လက်တွေကို မြှောက်ထားပြီး မျက်နှာကျက်ကို အတူတကွမေ့ကြည့်ပါ (ကျွန်ုင်တော်တို့ စိတ်ဝင်စားတဲ့ အရာတစ်ခုကို မှတ်စိရန်)။
- တွဲလက်များကို ကြမ်းပြင်ပေါ်သို့ ဆန်းချထားရင်း အပ်စုလိုက်အတူတကွ ခါးညွတ်ပေးပါ (ကျွန်ုင်တော်တို့ရဲ့ ခွန်အားတွေရရှိရာပင်ရင်းကို သတိရစေနိုင်၊ ကန္တာမြေကြီးကို ကြည့်ပါတယ်)။
- မတ်တတ်ရပ်ပြီး ဘယ်နဲ့ညာကိုကြည့်ပါ။ (ချိတ်ဆက်ထားတဲ့ လက်တွေဆီက လာတဲ့လာတဲ့ ကုစားခြင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ကူညီထောက်ပုံခြင်းတွေကို သတိရဖို့ ကျွန်ုင်တော်တို့က သူငယ်ချင်းတွေကို ကြည့်ပါမယ်။)



### အပြောင်းအလဲများ

- » နှီးဆော်မေးခွန်းတွေကို အသုံးပြုပြီး တိတ်ဆိတ်စွာဖြင့် ဂျာနယ်တစ်စောင်ပြုလုပ်ရန် သို့မဟုတ် ပုံရေးဆွဲရန် သင်တန်းသားများကို ပြောပါ။ ဖလှယ်မျှဝေချင်သူများရှိပါက မျှဝေပေးရန် ဖိတ်ခေါ်ပါ။
- » နှီးဆော်အစပျိုးစကားလုံးများကို ကတ်များပေါ်တွင် ရေးချုပြီး ငှုံးကတ်များကို သင်တန်းသားထံသို့ ဝေမျှပေးပါ။ ငှုံးတို့ရရှိထားသော နှီးဆော်အစပျိုးစကားလုံးများကို ရပ်ပုံတစ်ခုခု သို့မဟုတ် စာကြားအချို့ဖြင့် တုံ့ပြန်ဖော်ပြရန် သင်တန်းသားများကို ဖိတ်ခေါ်ပါ။ စက်ရိုင်းတစ်ပတ်ပတ်သွားပြီး သင်တန်းသားများအား ငှုံးတို့ရွေးချယ်ထားသော ကတ်များကို အခြားသူများ မြင်သာအောင် တစ်ဦးချင်းစီအလိုက် ပြသနိုင်းပါ။ သင်၏ကိုယ်ပိုင်သင်ယူမှုအတွက် သို့မဟုတ် သုံးသပ်အကဲဖြတ်ရန်အတွက် ကျွန်ုင်ရှိနေသော ကတ်ပြားများကို သိမ်းဆည်းပါ။

<sup>27</sup> Adapted from: Wandita, Galuh and Karen Campbell-Nelson. (2017). Stone and Flower: A Guide to Understanding and Action for Women Survivors, 2nd Ed. Unlearning Impunity: AJAR Manual Series.

# ၂။ ရင်းမြစ်ပြထားရက် – သရုပ်လက္ခဏာများနဲ့ အကြောင်းအရာစကားများ



အောက်တွင်ပေးထားသော သရုပ်လက္ခဏာများနဲ့ အကြောင်းအရာစကားများက တွေ့ရမှားတဲ့ လူမှုရေးဆိုင်ရာ မညီမျှမှုတွေကို မီးမောင်းထိုးပြထားတယ်။ အသက်အရွယ်၊ ကျား/မ ဖြစ်တည်မှု၊ ပညာရေး၊ ကြွယ်ဝါဒများသားမှု၊ လူမှုရေးအခြေအနေစာတဲ့ ကွာခြားမှုများပါဝင်ရန် အရေးကြီးသည် ... သင့်ရဲ့သင်တန်းသားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသင့်လျော်မယ့် သရုပ်လက္ခဏာများနဲ့ တိုက်တွန်းအားပေးစကားများတွေကို လွတ်လပ်စွာ ပြောင်းလဲနိုင်သည်။

## သရုပ်လက္ခဏာများ

အသုံးပြုရန် စီစဉ်ထားသည့် သရုပ်လက္ခဏာများကို ရွှေ့ပြီး စာရွက်အပိုင်းများအပေါ်တွင် ရေးချုပါ။ ပြီးနောက် ခွက်ထဲတွင် ထည့်ပါ သို့မဟုတ် ဖတ်လို့ရနိုင်သော စာရင်းအဖြစ် ပြုစုပါ။

- » ဒေသတွင်းနိုင်ငံရေးသမားတစ်ယောက်
- » တစ်ယောက်ထဲ နေထိုင်နေ့တဲ့ အသက်ကြီးကြီး မှုဆိုးမတစ်ယောက်
- » အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်
- » ဘေးတွဲကားမောင်းသူ
- » အသက် ၂၀ အရွယ် အစိုးရကျောင်းဆရာမ
- » တက္ကသိုလ်ပါမောက္ခတစ်ဦး
- » ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးသမားတစ်ယောက်
- » LGBT လူငယ်တစ်ယောက်
- » စစ်ပက်ဆိုင်ရာ အငြိမ်းစားအရာရှိတစ်ယောက်
- » စည်းကမ်းတင်းကြပ်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ မိဘတွေရဲ့ ၁၃ နှစ်အရွယ် သမီးတစ်ယောက်
- » ရွှေ့ပြောင်းနေထိုင်သူတစ်ယောက် (AnIDP)
- » အသက်ငယ်ငယ်အရွယ် မိခင်
- » မူးယစ်ဆေး သုံးစွဲသူတစ်ယောက်
- » ဂျာနီယာအဆင့်ရဲအရာရှိ
- » သက်လတ်ပိုင်း ခန္ဓာကိုယ် မသန်စွမ်းသူတစ်ယောက်
- » လူနည်းစုတိုင်းရင်းသားအဖွဲ့မှ အငါးကားမောင်း ဆရာတစ်ယောက်
- » တံ့ခါသည် တစ်ယောက်

- » အသက် ၃၄ နှစ်အချယ် ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်
- » တဗ္ဗာသိုလ်ကျောင်းသားတစ်ဦး
- » မြေပိုင်ရှင် လယ်သမားတစ်ယောက်

## အကြောင်းအရာစကားများ

- အချက်များကို တစ်ခုစီဖတ်ပါ၊ နားပြီး သင်တန်းသားများ၏ တုံပြန်မှုကိုယူပါ။
- » ကျွန်တော်တို့ အသိုင်းအဝိုင်းထဲမှာ ကျွန်တော် လေးစားတယ်လို့ ခံစားရတယ်။
  - » ရွာအစည်းဝေးတွေမှာ ကျွန်တော်က ပထမဆုံး စကားပြောသူဖြစ်တယ်။
  - » ကျွန်တော့မှာ ကျွန်တော့ကို ဂရိစိုက်တဲ့ မိသားစရိတယ်။
  - » ကျွန်တော့ရဲ့ ထင်မြင်ယူဆချက်ကို မျှဝေတဲ့အခါ လူတွေနားထောင်ကြတယ်။
  - » ကျွန်တော့ကိုယ် ကျွန်တော် ယုံကြည်မှုရှိတယ်။
  - » ကျွန်တော့ရှေ့ရေးကို ကျွန်တော်မပူးဘူး။
  - » ကျွန်တော့ကိုယ် ကျွန်တော် လုံခြုံတယ်လို့ခံစားရတယ်။
  - » ကျွန်တော့မှာ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ ဘာအခက်အခဲမှ မရှိပါ။
  - » ကျွန်တော်သွားချင်တဲ့ နေရတိုင်းကို လွတ်လွတ်လပ်လပ်သွားနိုင်တယ်။
  - » ကျွန်တော်က တဗ္ဗာသိုလ်ပညာရေး အဆင့်ရှိတဲ့သူတစ်ယောက်ဖြစ်တယ်။

## စာစဉ် ၃ - နိုင်ယာလေ့ ပံ့ပိုးကူညီမှု စွမ်းရည်များ



# လုပ်ငန်းစဉ် ၃၀၁ – ခိုင်ယာလေ့ အဓိပ္ပာယ် ဖွင့်ဆိုခြင်း



ခိုင်ယာလေ့သည် နားလည်မှုလွှဲများနေခြင်းများကို ရှင်းလင်းရန်၊ သတင်းအချက်အလက်များ မျှဝေရန်နှင့် အတွေးအခေါ်သစ်များကို ဖန်တီးပေးရန် အကူအညီပေးသည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။ ယခု လုပ်ငန်းစဉ်သည် သင်တန်းသားများ တစ်ဦးချင်းစီ၏ ခိုင်ယာလေ့အကြောင်း နားလည်မှုကိုသုံးသပ်ရန်ဖြစ်ပါသည်။



ရည်ရွယ်ချက်များ

- » ခိုင်ယာလေ့ဟုတ်သည်၊ မဟုတ်သည်ဆိုသောအချက်များကို နားလည်စေရန်။
- » ခိုင်ယာလေ့လုပ်ခြင်းမှ အများအားဖြင့် ထွက်ပေါ်လျှော့သော ရလဒ်များကို သုံးသပ်ရန်။



အချိန် – ၇၂ မြန်စ်



သင်ထောက်ကူပစ္စည်းများ – A4 စာရွက်များ၊ ကတ်ထူကတ်ပြား (သို့) မှတ်စုစာအုပ် (တစ်ယောက်ချင်းစီ) ရောင်စုံဘောပင်များ၊ စက္ကာရွက်ကြီးများ၊

## ကြိုတင်ပြင်ဆင်ခြင်း

- » စက္ကာရွက်ကြီးပေါ်ဘွင် ခိုင်ယာလေ့အဓိပ္ပာယ်ကို ချရေးထားပါ။
- » ခိုင်ယာလေ့နှင့် စကားရည်လုပ်ခြင်းတို့၏ ခြားနားချက်များကို စက္ကာရွက်ကြီးပေါ်ဘွင် ချရေးထားပါ။ (စာမျက်နှာ – ၁၂၉ ရှိ ၃၀ – ပုံပိုးကူညီသူများအတွက် မှတ်စုများ) ဘွင်ကြည့်ရန်။

## နမူနာပုံစံစာရွက်

### ခိုင်ယာလေ့ဆိုတာဘာလ

- » အက်လိပ်ဘာသာအရ ခိုင်ယာလေ့သည် ဂရိဘာသာစကားနှစ်လုံးမှ ဆင်းသက်လာသည်။  
ခိုင်ယာ – တစ်လျှောက်/မှတစ်ဆင့်  
လေ့ – စကားလုံးများ/စကားပြောဆိုမှု
- » ခိုင်ယာလေ့အား စာပေသဘောအရ ‘တစ်လျှောက်လုံး စကားပြောခြင်း’ / ‘စကားပြောခြင်းမှတစ်ဆင့်’ ထိုအရာက မိန့်လေ့ (တစ်ယောက်တည်း စကားပြောခြင်း) နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
- » အဓိပ္ပာယ်ဖွင့်ဆိုချက်  
ခိုင်ယာလေ့သည် ခိုင်ယာလေ့ဘွင် ပါဝင်သူတစ်ဦးချင်းစီ၏ အတွေးအခေါ်များကို ပိုမိုနက်ရှိရှင်းစွာ ဖော်ထုတ်ခြင်းဖြင့် ပိုမိုကြီးမားသော အပြန်အလှန်နားလည်မှုများကို တက်ကြစွာ ဖန်တီးတည်ဆောက်သော အထူးဆက်သွယ်မှု ပုံစံတစ်ခု ဖြစ်ပါသည်။

# လုပ်ဆောင်ပုံအဆင့်ဆင်

## လေ့ကျင့်ခန်း ၁ - တစ်ယောက်တစ်လှည့် ပုံရေးဆွဲခြင်း (၃၀ မိနစ်)<sup>28</sup>

- ၁။ သင်တန်းသူ/သားများကို ပုံဆွဲရန် ကတ်ထူကတ်ပြားတစ်ခုစီ ယူဆောင်လာခိုင်းပြီး စက်ဝိုင်းပုံသဏ္ဌာန်ထိုင်ခိုင်းပါ။
- ၂။ လူတိုင်းကို စာရွက်အလွတ်တစ်ချက်စီပေးပြီး စက်ဝိုင်းအတွင်းတွင် ရောင်စုံဘောပင်များ (သို့မဟုတ်) ရောင်စုံခဲတံများ ချထားပေးပါ။
- ၃။ သင်တန်းသားများကို မျက်စီမံတိုက်ခိုင်းပြီး သူတို့အမှတ်အရရုံး၊ အပျော်ဆွင်ဆုံး၊ မိမိကိုယ်ကို ကျေနပ်အားရမှုအရှိခုံး အချိန်တစ်ချိန်အကြောင်းကို စဉ်းစားခိုင်းပါ။ မိမိပြန်လည်တွေးတောမိသောအရာများကို ပုံပြန်ဆွဲခိုင်းပါ။
- ၄။ မိနစ်အနည်းငယ်အကြောတွင် ပုံဆွဲရပ်ခိုင်းပြီး သင်တန်းသားများအား သူတို့ရေးဆွဲထားသော ပုံများကို ‘ဘယ်ဘက်သို့ ပေးလိုက်ပါ’လို့ ပြောပါ။ ပုံကို လက်ခံရရှိသွက ထိုပုံပေါ်တွင် မိမိရေးဆွဲလိုသောပုံကို ထပ်ဖြတ်ဆွဲခိုင်းပါ။
- ၅။ မိနစ်အနည်းငယ်အကြောတွင် ရပ်ခိုင်းပြီး ဘယ်ဘက်သို့ဆက်၍ လက်ဆင့်ကမ်းကာ စက်ဝိုင်းတစ်ပတ်ပြည့်သည်အထိ ပြုလုပ်ခိုင်းပါ။ မိမိမူရင်းပုံကို ပြန်ရသည့်အခါ ပုံအတွက် ခေါင်းစဉ်းတစ်ခုတပ်ခိုင်းပါ။
- ၆။ သင်တန်းသားများအားလုံးအား သူတို့၏ပုံများကို မြောက်ပြခိုင်းပါ။ အချိန်ရပါက သင်တန်းသားများ၏ မူလပုံမဆွဲမို့က စဉ်းစားခဲ့သော ခံစားချက်များကို မျှဝေခိုင်းပါ။

 အောက်ပါအတိုင်း မေးခွန်းများမေး၍ လုပ်ငန်းစဉ်ကို ရွေးနွေးပါ။

- » အခုအတွေ့အကြံအပေါ် ဘယ်လို့ ခံစားရပါသလဲ။
- » ပုံကို ဘယ်ဘက်သို့ လက်ဆင့်ကမ်းခိုင်းတဲ့ အချိန်မှာ ဘယ်လို့ ခံစားရပါသလဲ။
- » အခု ပြန်ရတဲ့ပုံကို မြင်ရတဲ့အချိန်မှာ ဘယ်လို့ ခံစားရပါသလဲ။

၇။ စာစဉ် ၃ - ဒိုင်ယာလေ့ ပုံးကူညီမှု စွမ်းရည်များ ခေါင်းစဉ်ကို မိတ်ဆက်ပေးပါ။

- ၈။ ဒိုင်ယာလေ့သည် ယခုပင် ပြီးဆုံးခဲ့သည့် လေ့ကျင့်ခန်းကဲ့သို့ လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ရှင်းပြပေးပါ။ ထိုအရာက ဘက်ပေါင်းစုံအမြှင့်သဘောထားများ၊ တစ်ဦးတစ်ယောက်ချင်းစိုက် အတွေးအခေါ်များအပေါ် အခြေခံတည်ဆောက်ထားပြီး ဖြစ်နိုင်ခြေရှိသော အကြောင်းအရာအသစ်များ၊ အခွင့်အရေးများအား ရှာဖွေခြင်းနှင့် ဆက်သွယ်မှုများ၊ နားလည်သဘောပေါက်မှုများကို လေးနှက်သထက် လေးနှက်လာအောင် ပြုလုပ်သည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။ ထိုလုပ်ငန်းစဉ်သည် တစ်ခါတစ်ရုံတွင် ထင်မြှင့်ယူဆချက်အဟောင်းများကို ခဝါချုပြီး အမြှင့်သစ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါသည်။

 အပြောင်းအလဲများ

- » အကယ်၍ သင်တန်းသားအရေအတွက်သည် အလွန်များပြားနေပါက အဖွဲ့ငယ်များခွဲပါ။ အထက်ပါလုပ်ငန်းစဉ်ကို အဖွဲ့ငယ်များအားလုံးတွင် တစ်ပြိုင်နက်လုပ်ခိုင်းပါ။
- » ဒေသအခြေအနေနှင့် ကိုက်ညီသောပုံကို ရေးဆွဲခိုင်းနိုင်ပါသည်။ အကယ်၍ သင်၏အဖွဲ့တွင်းမှာ တစ်စုံတစ်ယောက်၏ စိတ်အခြေအနေက ပျော်ဆွင်သော အကြောင်းအရာကို စဉ်းစားရန် အခက်အခဲ ရှိနေပါက ငှုံးနှစ်သက်ရာပုံကို ရေးဆွဲပေါ်။ (သို့မဟုတ်) သူတို့ ဘေးကင်းလုံခြုံခဲ့သောအချိန် (သို့မဟုတ်) စိတ်အား တက်ကြော့ခဲ့သောအချိန် (သို့မဟုတ်) အဖွဲ့တစ်ခု/ လုပ်ရပ်တစ်ခုတွင် မိမိ၏ ပါဝင်မှုကို ကျေနပ်အားရခဲ့သည့် အချိန် စသဖြင့် ရိုးရှင်းသော ပုံတစ်ပုံကိုသာ ရေးဆွဲခိုင်းပါ။

28 Adapted from: Wandita, Galuh and Karen Campbell-Nelson. (2017). Stone and Flower: A Guide to Understanding and Action for Women Survivors, 2nd Ed. Unlearning Impunity: AJAR Manual Series.

## လေ့ကျင့်ခန်း J - ခိုင်ယာလေ့ဆိုသည့်မှာ (၃၀ မိနစ်)

- ၁။ သင်တန်းသား ၃ ယောက်မှ ၅ ယောက်အထိ ပါဝင်သော အဖွဲ့။ ၈၂။ ချက်ကြီးများ၊ ရောင်စုံဘောပင်များ ကို အဖွဲ့များအားလုံးကို ဝေပေးပြီး ခိုင်ယာလေ့ဆိုတာဘာလ ဆိုတာကို ပုံတစ်ပုံအဖြစ် ရေးဆွဲခိုင်းပါ။ အချိန် ၁၅ မိနစ် ပေးပါ။
- ၂။ အဖွဲ့အားလုံးကို သူတို့၏ ရပ်ပုံများကို အဖွဲ့လိုက် ရှင်းလင်းတင်ပြပေါ်။ ၈၃။ ချက်ကြီးပေါ်တွင် ငှင်းတို့ တင်ပြချက်များ မှ အဓိကစကားလုံးများနှင့် သဘောတရားများကို ရေးမှတ်ထားပါ။
- ၃။ အဓိကစကားလုံးများနှင့် သဘောတရားများကို ပြန်လည်စုစုပေါင်းအနှစ်ချုပ်ပါ။ အကယ်၍ သင်တန်းသားများက ခိုင်ယာလေ့နှင့် ပဋိပက္ခအကြား ဆက်နှံယူများကို မတင်ပြပါက ထိုသဘောတရားနှစ်ခု၏ ဆက်နှံယူမှုကိုမေးပါ။
- » ဖြစ်နိုင်သောအဖြေများ
- အဓိကသဘောတရားများ - ဘက်ပေါင်းစုံ ထင်မြောင်ယူဆချက်များ၊ ပွင့်လင်းသော ဆက်သွယ်မှု၊ အတွေးအခေါ်နှင့် သတင်းအချက်အလက်များကို မျှဝေခြင်း၊ နားထောင်ခြင်း၊ စကားပြောခြင်း၊ ပွင့်လင်းသော စိတ်နှုန်းသား၊ တစ်ဖက်သတ် မှတ်ချက်မြှောင်းခြင်း၊ နှစ်ဦးနှစ်ဖက် ကျေနှုန်းမှု (အနိုင်၊ အနိုင်)၊ ပြဿနာများ ဖြေရှင်းခြင်း ... စသဖြင့်
  - ပဋိပက္ခသည် နှစ်ယောက် (သို့) နှစ်ယောက်ထက်ပိုသော အစာအဖွဲ့များအတွင်း မတူညီသော၊ ထပ်တူမကျသော အမြင်များ၊ လားရာပန်းတိုင်များ ထိပ်တိုက်တွေ့ဆုံးခြင်း ဖြစ်ပါသည်။
  - ခိုင်ယာလေ့သည် ယခင်က မသိခဲ့ မဖြောင့်ခဲ့သော ဘုတ္တညီမှုများကို သိမြောင်လာစေရန်အတွက် ကူညီပေးသော လက်တွေ့၊ ဆက်သွယ်မှု ပုံစံတစ်ခု ဖြစ်ပါသည်။



အပြောင်းအလဲများ အဖွဲ့။ ခိုင်ယာလေ့အကြောင်း ရေးဆွဲစေခြင်းထက် တစ်ဝက်က ခိုင်ယာလေ့အကြောင်း ရေးဆွဲပြီး ကျွန်ုတ်စုစုပေါင်းအကြောင်းကို ရေးဆွဲခိုင်းနိုင်ပါသည်။

## လေ့ကျင့်ခန်း J - ဆွေးနွေးတင်ပြခြင်း (၁၅ မိနစ်)

- ၁။ ခိုင်ယာလေ့ အဓိပ္ပာယ်ရေးထားသော ၈၄။ ချက်ကြီးကို တင်ပြ၍ သင်တန်းသားများ ဆွေးနွေးချိန်က တူညီသော အချက်များနှင့် ကွဲလွှာနေသာအချက်များကို နှိုင်းယုဉ်ထောက်ပြဆွေးနွေးပါ။
- ၂။ ခိုင်ယာလေ့နှင့် စကားရည်လှုခြင်းတို့အပေါ် မကြာခဏရောထွေးနေတတ်ကြောင်း ရှင်းပြပါ။ ငှင်းပုံစံနှစ်ခု၏ အဓိက အရေးကြီးသော ကွဲလွှာချက်များအကြောင်းကို သင်တန်းသားများအား နှစ်ယောက်တစ်ခု ဆွေးနွေးခိုင်းပါ။
- ၃။ မိမိ၏ အတွေးအခေါ်ယူဆချက်များကို ပြောပြလိုသူကို ပြောပြရန် မိတ်ခေါ်ပါ။
- ၄။ လက်ရွေ့သမား ရပ်ပုံကိုပြီး စကားရည်လှုခြင်းသည် လက်ရွေ့ကြီးစိုင်းအတွင်းတွင် လူနှစ်ဦးက တစ်ဦးမှတစ်ဦးကို ထိုးနှုံးရန်၊ မိမိ၏ အနေအထားကို ကာကွယ်ရန်နှင့် မိမိအနိုင်ရရန် ကြီးစားနေသကဲ့သို့ဖြစ်ကြောင်း ရှင်းပြပါ။ သို့သော် အဖွဲ့လိုက်ကပြရာတွင်မှ အတူတူပုံဖော်ချင်သော ကကွက်ပုံစံအတွက် လိုအပ်သော အနေအထားများကို လိုက်လျောညီထွေ့စွာ ဖြောင်းလဲတုံ့ပြန်ပေးရန် လက်ခံကြရသည်။ ငှင်းမှာ အပေးအယူမှုသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။
- ၅။ ၈၅။ ချက်ကြီးပေါ်တွင် ခိုင်ယာလေ့နှင့် စကားရည်လှုခြင်းအကြား ကွဲပြားခြားနားချက်ထေားကို ရှင်းလင်းတင်ပြပါ။
- ၆။ အဓိကအချက်များကို တင်ပြပေးပါ။

## အမိကသင်ခန်းစာများ

- ခိုင်ယာလေ့သည် ခိုင်ယာလေ့တွင် သင်တန်းသားတစ်ဦးချင်းစီ၏ အတွေးအခေါ်များကို ပိုမိုနက်ရှိုင်းစွာ ဖော်ထဲတို့ပြီး ပိုမိုကြီးမားသော အပြန်အလှန်နားလည်မှုများကို ဖန်တီးခြင်းဖြင့် ပိုမိုခိုင်မာလေးနက်သော ဆက်ခံရေးများကို တည်ဆောက်ရန် အမိကရည်ရွယ်သော အထူးဆက်သွယ်မှုပုံစံတစ်ခု ဖြစ်ပါသည်။
- ခိုင်ယာလေ့၏ ဒုတိယရည်ရွယ်ချက်မှာ ဆုံးဖြတ်ချက်များချမှတ်ရန် ဖြစ်သော်လည်း ငင်းမှာ တစ်ဦးနှင့်တစ်ဦးအကြား ယုံကြည်နားလည်မှုအတိုင်းအတာတစ်ခုသို့ ရောက်ရှိမှုသာ ဖြစ်နိုင်ပါမည်။
- ခိုင်ယာလေ့လုပ်ငန်းစဉ်က ပဋိပက္ခများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ယုံကြည်မှုနှင့် ဆက်သွယ်မှု လမ်းကြောင်းများကို တိုးတက်ပေါ်သည်။
- တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုများ ရှိလာမှုသာ နှစ်ဦးနှစ်ဖက် ကျေနပ်လက်ခံသော (အနိုင်၊ အနိုင်) ရလဒ်များကို ရှာဖွေရန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ပါမည်။




Illustration: Matthew Gibbons

# ၃၀၁ – ပုံပိုးကူညီသူများအတွက် မှတ်စုံများ

## ဒိုင်ယာလေ့ဆိုတာဘာလ<sup>29</sup>

- » အက်လိပ်ဘာသာအရ ဒိုင်ယာလေ့သည် ဂရိဘာသာစကားနှစ်လုံးမှ ဆင်းသက်လာသည်။
  - ဒိုင်ယာ – တစ်လျှောက်/မှတစ်ဆင့်
  - လေ့ – စကားလုံးများ/စကားပြောဆိုမှု
- » ဒိုင်ယာလေ့အား စာပေသဘာအရ ‘တစ်လျှောက်လုံး စကားပြောခြင်း’/ ‘စကားပြောခြင်းမှတစ်ဆင့်’
  - ထိုအရာက မိန့်လေ့ (တစ်ယောက်တည်း စကားပြောခြင်း) နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
- » အဓိပ္ပာယ်ဖွင့်ဆိုချက်
  - ဒိုင်ယာလေ့သည် ဒိုင်ယာလေ့တွင် သင်တန်းသားတစ်ဦးချင်းစီ၏ အတွေးအခေါ်များကို ပိုမိုနက်ရှိခိုင်းစွာ ဖော်ထုတ်ခြင်းဖြင့် ပိုမိုကြီးမားသော အပြန်အလှန်နားလည်မှုများကို တက်ကြစွာ ဖန်တီးတည်ဆောက်သော အထူးဆက်သွယ်မှုပုံစံတစ်ခု ဖြစ်ပါသည်။

## ဒိုင်ယာလေ့ရလဒ်များ

ဒိုင်ယာလေ့သည် ပိုမိုကြီးမားသော အပြန်အလှန်နားလည်မှုများ တည်ဆောက်ခြင်းထက် မပိုသော ရှိုးရှင်းသည့် ပုံစံတစ်ခုသာ ဖြစ်ပါသည်။ ဒိုင်ယာလေ့တွင် သင်တန်းသားများကို အတွေးသစ် အမြင်သစ် ခံစားချက်အသစ်များ ရရှိစေမည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ငွင့်တို့၏ ယခင်က သဘောထားအမြင်များကို ကျော်လွန်၍ မူလအဆိုပြုချက်များကို စွန့်လွတ်နိုင်ရန် အားပေးပါသည်။ ဒိုင်ယာလေ့၏ ရလဒ်သည် ထိုဒိုင်ယာလေ့တွင် ပါဝင်နေသူတို့၏ ကိုယ်တိုင်မျှဝေချိတ်ဆက်နိုင်မှုအပေါ်တွင် အပြည့်အဝ မူတည်နေသောကြောင့် မည်သည့်ရလဒ်မျိုး ဖြစ်မည်ကို မှန်းဆရာတ်ခက်ခဲပါသည်။ သို့သော်လည်း ဒိုင်ယာလေ့တွင် အောက်ပါရလဒ်များ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါသည်။

- » သတင်းအချက်အလက်များ မျှဝေခြင်း။
- » ယုံကြည်လေးစားမှုရှိသော ဆက်ဆံရေးတည်ဆောက်ခြင်းနှင့် ခိုင်မာစေခြင်း။
- » အကြောင်းအရာကိစ္စရပ်များကို ရှင်းလင်းစွာနားလည်စေခြင်းနှင့် တည်းသောတန်ဖိုးများကို ဖော်ထုတ်ခြင်း။
- » သဘောထားအမြင်များ၊ သမိုင်းများ၊ ယုံကြည်မှုများနှင့် ထင်မြင်ယူဆချက်များကို မျှဝေခြင်း။
- » အတွေးအခေါ်များနှင့် အမြားနည်းလမ်းများ အားကောင်းစေခြင်း။
- » အကြံပြုချက်များ အားကောင်းလာခြင်း။

လူအများစုက ဒိုင်ယာလေ့၏ ရလဒ်အဖြစ် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် မျှော်လုံးကြသော်လည်း လက်တွေ့တွင် ဒိုင်ယာလေ့လုပ်ငန်းစဉ်အတွင်း တစ်ဦးနှင့်တစ်ဦးအကြား ယုံကြည်နားလည်မှု အတိုင်းအတာတစ်ခုသို့ ရောက်ရှိမှုသာ ဖြစ်နိုင်ပါမည်။

<sup>29</sup> Drier, Olivia, Paula Green, Nang Loung Ham, and Joanne Lauterjung (2018). *Community Dialogue Handbook: a guide for facilitating community engagement*. Joanne Lauterjung (Ed.) Yangon, Myanmar: Karuna Center for Peacebuilding.

## စကားရည်လုခြင်းနှင့် ဒိုင်ယာလေ့ နှိုင်းယူဉ်ခြင်း

- စကားရည်လုခြင်းနှင့် ဒိုင်ယာလေ့အကြား မတူကဲပြားသောအချက်များ အမြောက်အမြားရှိပါသည်။ အခြေခံကွဲလွှဲချက်များမှာ-
- » ဒိုင်ယာလေ့၏ အမိန့်ကရည်ရွယ်ချက်မှာ ရပ်စွာပြည်သူလှထုအား အကြောင်းအရာပြသနာတစ်ခုကို နားလည်သောပေါက်ရန်၊ ဖြေရှင်းရန်၊ ဘုံရည်မှန်းချက်သို့ ဦးတည်နိုင်ရန် တက်ကြွားပါဝင်လာအောင် လျှေဆိပ်ပေးရန်ဖြစ်သည်။ တြေားတစ်ဖက်တွင် စကားရည်လုခြင်းဆုံးသည်မှာ နှစ်ဖက်စလုံးက မိမိဘက်ကသာမှန်ပြီး တြေားဘက်က များယွင်းနေကြောင်းကို သက်သေပြန်ရန် ကြိုးပမဲးရသည့် တစ်ဖက်နှင့်တစ်ဖက် အတိုက်အခံပြုရသော သဘောသဘာဝဖြစ်သည်။
  - » ဒိုင်ယာလေ့နှင့် စကားရည်လုခြင်းတို့သည် ရည်ရွယ်ချက်အားဖြင့် ကဲပြားကြပါသည်။ စကားရည်လုခြင်း၏ ရည်ရွယ်ချက်မှာ အနိုင်ရရန်၊ ဒိုင်ယာလေ့၏ ရည်ရွယ်ချက်မှာ အပြန်အလှန် နားလည်မှု ခိုင်မာစေရန် ဖြစ်ပါသည်။
  - » ငါးတို့သည် လုပ်ငန်းစဉ်အားဖြင့်လည်း ကဲပြားကြပါသည်။ စကားရည်လုခြင်းတွင် သင်တန်းသားများက တစ်ဖက်၏ အများကို ရှာဖွေနိုင်ရန်နှင့် ပြန်လည်ချေပြန်အတွက် ကြိုတင်ပြင်ဆင်ရန်အလို့ငှာ နားထောင်ခြင်းကို အာရုံစုံစိုက်ကြပြီး၊ ဒိုင်ယာလေ့တွင် သင်တန်းသားများမှာ တြေားသူ၏ ဈေးနွေးမှုများမှ ထင်မြင်ယူဆချက်များ၊ ငါးတို့၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များ (သို့မဟုတ်) ဖြေရှင်းချက်များကို နားလည်သောပေါက်နှင့်ရန်အလို့ငှာ အာရုံစိုက်နားထောင်ကြပါသည်။
  - » ဒိုင်ယာလေ့ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ယုံကြည်မှုအဆင့်တစ်ခုရရန် လိုအပ်သော်လည်း စကားရည်လုခြင်းတွင်မှ ယုံကြည်မှုရှိရန် မလိုအပ်ပေ။

စကားရည်လုခြင်းတွင် ပါဝင်သူအားလုံးသည် ဈေးနွေးမှုတွင် ပါဝင်ရန် ငါးတို့တွင် ပြသနာအကြောင်းရင်းအပေါ် မူတည်၍ ဈေးနွေးနိုင်မည့် ရင်းနှီးကျမ်းဝင်မှုနှင့် တူညီသော နောက်ခံအခြေအနေရှိရမည် ဆုံးသည်ကို ကောင်းစွာနားလည်သောပေါက်လျင် စကားရည်လုခြင်းသည် ထိရောက်စွာ ပြသနာဖြေရှင်းနိုင်ရန် ဆုံးဖြတ်ချက်များချမှတ်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်နိုင်ပါသည်။ အထက်ပါ အခြေအနေများမရှိဘဲ တစ်ဖက်ဖောက် အားသာနေပါက စကားရည်လုခြင်းသည် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ (သို့မဟုတ်) ပိုမိုလေးနောက်သော နားလည်မှုများရှိရန် အထောက်အကူဗျာပြနိုင်ပါ။

ဒိုင်ယာလေ့နှင့် စကားရည်လုခြင်း၏ အမိန့်ကဲပြားချက်များကို အောက်ပါအထူးတွင် အနှစ်ချုပ်ဖော်ပြထားပါသည်<sup>30</sup>

ဒိုင်ယာလေ့	စကားရည်လုခြင်း
ကြိုးစားလေ့လာကြမယ်	အနိုင်ရရှိကြိုးစားမယ်
နားလည်အောင် ကြိုးစားကြမယ်	အဆုံးပြုချက်/ငြင်းချက်တွေနဲ့ ယုံကြည်လက်ခံစေမယ်
ညက်ပညာပိုကြိုးအောင် နားထောင်မယ်	အများနဲ့ ချွတ်ယွင်းချက်များ ဖော်ထုတ်နိုင်ဖို့ နားထောင်မယ်
ကိုယ်ပိုင်အမြင်နှင့် တန်ဖိုးထားမှုတွေကို တတ်နိုင်သမျှ ရှင်းလင်းစွာ ကြိုးစားဖော်ပြမယ်	ကိုယ့်အဆုံးပြုချက်ကို ကိုယ့်ဘာသာ ကာကွယ်မယ်
အခွင့်လမ်းသစ်တွေနဲ့ ဖြစ်နိုင်ခြေတွေကို ဖော်ထုတ်မယ်	အခိုင်အမာချေပါ့နိုင်မယ့် အချက်တွေကို ကြိုတင်စဉ်းစားဖို့ ရှာဖွေမယ်
ဘယ်သူမှ မရှုံးစေရော နှစ်ဦးနှစ်ဖက် ကျေနှပ်လက်ခံနိုင်ရမယ် (သူနိုင်၊ ကိုယ်နိုင်)	ရှုံးတဲ့ဖက်က အရှုံးပေးရမယ်
ရည်ရွယ်ချက်က နက်ရှိုင်းတဲ့ အတွေးအခေါ်တွေကို ဖော်ထုတ်ရင်း နားလည်မှုတည်ဆောက်နိုင်ဖို့ဖြစ်တယ်	ရည်ရွယ်ချက်က စကားရည်လုပွဲမှာ အနိုင်ရရှိဖို့ဖြစ်တယ်
နှစ်ဦးနှစ်ဖက် ကျေနှပ်လက်ခံနိုင်ဖို့ (သူနိုင်၊ ကိုယ်နိုင်ဖြစ်ဖို့) ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မယ်	ပြုင်ဆိုင်မှုကို မြှင့်တင်မယ် (ကိုယ်အနိုင်-သူအရှုံး)
အဖွဲ့လိုက်ကပြမှုပုံရှိပို့	လက်တွေ့သမားများပုံရှိပို့

<sup>30</sup> Adapted from: Helle, Mette Lindgren. *The Dialogue Handbook*. Copenhagen, Denmark: Danish Youth Council.

# လုပ်ငန်းစဉ် ၃၂ - လူထုအတွင်း ခိုင်ယာလေ့



လူတို့သည် ခိုင်ယာလေ့ကို အရေးပါသော နိုင်ငံရေးခေါင်းဆောင်များ ပါဝင်လေ့ရှိသည့် နိုင်ငံရေးလုပ်ဆောင်မှု တစ်ခုအဖြစ် မကြာခဏမြင်လေ့ရှိပါသည်။ ယခုလုပ်ငန်းစဉ်တွင်မူ သင်တန်းသားများအနေဖြင့် ခိုင်ယာလေ့ သဘောတရားများစွာထဲမှ လူထုအတွင်း ခိုင်ယာလေ့ကို အလေးပေးလေ့လာသွားမည်ဖြစ်သည်။



## ရည်ရွယ်ချက်များ

- » သင်တန်းသားများကို ခိုင်ယာလေ့၏ အရည်အသွေးများကို ပိုမိုနားလည်လာစေရန်။
- » လူထုအတွင်း ခိုင်ယာလေ့အား အဓိပ္ပာယ်ဖွင့်ဆိုရန်။
- » စာစဉ် ၃ ဖြစ်သော ခိုင်ယာလေ့ ပုံပိုးကူညီမှု စွမ်းရည်များ၏ သင်ယူရန်ရည်ရွယ်ချက်များကို မိတ်ဆက်ပေးရန်။



အချိန် - ၇၀ မိနစ်



သင်ထောက်ကူပစ္စည်းများ - မတူညီသည့် ခိုင်ယာလေ့ပုံစံရှင်ပုံ စ ခုမှ ၁၂ ခု၊ စဣ္ဆာန်ကြီး၊ ရောင်စုံဘောပင်များ၊ ကပ်ခွာစာချက်များ။

## ကြိုတင်ပြင်ဆင်ခြင်း

- » မတူညီသည့် ခိုင်ယာလေ့ပုံစံ အနည်းဆုံးရပ်ပုံ စ ပုံမှ ၁၂ ပုံခန့် စုစုပေါင်းထားပါ။ (တရားဝင်၊ တရားဝင် မဟုတ်သော၊ လူထု အခြေခြား နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် စသဖြင့်။)
- » ၃ ယောက်မှ ၅ ယောက် ပါဝင်သော အဖွဲ့တစ်ခုစီအတွက် ရပ်ပုံများ တစ်စုံစီ ပြင်ဆင်ထားပါ။
- » စဣ္ဆာန်ကြီးပေါ်တွင် လူထုအတွင်း ခိုင်ယာလေ့ ရည်ရွယ်နှစ်ခုကို ချရေးထားပါ။ (စာမျက်နှာ ၁၃၄ ရှိ ၃၂-၂၂၂ - ပုံပိုးကူညီ သူများအတွက် မှတ်စုံများ) ကို ကြည့်ပါ။
- » စဣ္ဆာန်ကြီးပေါ်တွင် စာစဉ် - ၃ ခိုင်ယာလေ့ ပုံပိုးကူညီမှု စွမ်းရည်များ၏ သင်ယူရန်ရည်ရွယ်ချက်များကို ချရေးထားပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - ခိုင်ယာလေ့က ဘယ်လိုပုံစံမျိုးလဲ (၃၀ မိနစ်)

- ၁။ (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကူညီသူများအတွက် ကိရိယာများမှ အဖွဲ့ခွဲသည့် နည်းလမ်းတစ်ခုကို အသုံးပြုပြီး အဖွဲ့ဝင် ၃ ဦးမှ ၅ ဦး ပါဝင်သော အဖွဲ့များခွဲပါ။
- ၂။ အဖွဲ့တစ်ဖွဲ့စီအား ခိုင်ယာလေ့ရှုပ်ပုံများ တစ်စုံစီဝေမျှပေးပါ။ ရှင်ပုံတစ်ခုချင်းစီတိုင်းသည် ခိုင်ယာလေ့များဖြစ်ကြောင်း ရှင်းပြပါ။
- ၃။ အဖွဲ့တိုင်းကို ရုပ်ပုံများအားလုံးကို စဉ်းစားခိုင်းပြီး အောက်ဖော်ပြပါ မေးခွန်းများကို ဆွေးနွေးခိုင်းပါ။
  - » ရုပ်ပုံထဲမှာ ဘယ်သူတွေပါလဲ။
  - » ဘယ်နေရာမှာ ရှိက်ထားတာလဲ။
  - » သူတို့ ဘာအကြောင်း ပြောနေကြတယ်လို့ထင်လဲ။

- ၄။ ဆွေးနွေးရန် အချိန်ပေးပြီးနောက် ပြန်လည်မျှဝေချင်သူများကို ဖိတ်ခေါ်ပါ။
- ၅။ သင်တန်းသားတို့၏ မျှဝေသများကို ပြန်လည်အနှစ်ချုပ်ပေးပြီးနောက် မတူကွဲပြားသော ခိုင်ယာလေ့ပုံစံ အများအပြား ရှိနေခြင်း ရှင်းပြေးပါ။

» လူတို့သည် ခိုင်ယာလေ့ကို အရေးပါသော နိုင်ငံရေးခေါင်းဆောင်များ ပါဝင်လေ့ရှိသည့် တရားဝင်ကျင်းပသော နိုင်ငံရေးလုပ်ဆောင်မှုတစ်ခုအဖြစ် မကြာခဏမြင်လေ့ရှိပါသည်။ သို့သော် ထိအရာသည် ခိုင်ယာလေ့ပုံစံများစွာတွင် တစ်ခုမျှသာ ဖြစ်နေပါသည်။ လက်ဖက်ရည်ဆိုင်တွင်ထိုင်ပြီး ကြံးတွေ့လျက်ရှိသော အဖြစ်အပျက်များကို ဆွေးနွေး ကြခြင်းသည်လဲ ခိုင်ယာလေ့ ဖြစ်နိုင်ပါသည်။ ရပ်ရှင်ဓာတ်လမ်းကြည့်ပြီး ထိုဓာတ်လမ်း ဘာဆက်ဖြစ်နိုင်မလဲ ဆွေးနွေးခြင်းကလည်း ခိုင်ယာလေ့ပုံစံဖြစ်သည်။ ဒေသအတွင်း ကျမ်းကျင်သူများ (သို့) လူမှုအသိင်းဝန်း အဖွဲ့ဝင်များ ပါဝင်သော ခိုင်ယာလေ့များကိုလည်း မိဒ္ဒိယာများ၌ မကြာခဏတွေ့ရှိရသည်။ ထိုကဲ့သို့သော ခိုင်ယာလေ့များကို ထုတ်လွှင့်ပေးခြင်းသည် ကြည့်ရှုနေသူများနှင့် နားထောင်နေသူများအား ဤအကြောင်းအရာနှင့် ပတ်သက်၍ ဆက်လက်ဆွေးရန် လူထုအစည်းဝေးများတွင် ရပ်စွာနှင့်သက်ဆိုင်သော ကိစ္စရပ်များဖြစ်သည်။ လူမှုဖွံ့ဖြိုးရေးရှုံးနှင့် ကျော်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြခြင်းကလည်း ခိုင်ယာလေ့ဖြစ်ပါသည်။ လူနှစ်ဦး (သို့) နှစ်ဦးထက်ပိုသော လူများက အတူတက္ကပါင်းဖို့ပြီး ငှုံးတို့အတွက် အရေးကြီးသော ကိစ္စရပ်တစ်ခုအပေါ်တွင် အခြေခံကာ ပိုမိုနားလည်မှုရှိရန် သို့မဟုတ် သတင်းအချက်အလက်များ မျှဝေရန် တွေ့ဆုံးဆွေးခြင်းသည်လည်း ခိုင်ယာလေ့တစ်ခုပင် ဖြစ်ပါသည်။

 **အပြောင်းအလဲများ** – အဖွဲ့တစ်ခုစီတိုင်းကို မတူညီသည့် ရပ်ပုံတစ်ခုစီပေးပါ။ အဖွဲ့တိုင်းကို ဆွေးနွေးရန် အချိန်ပေးပါ။ အဖွဲ့အားလုံး၏ ဆွေးနွေးမှုများကို တင်ပြပေါ်ပါ။ မတူညီသော ခိုင်ယာလေ့ပုံစံများ အားလုံးကို နှစ်သက်သလို အမျိုးအစားခွဲခိုင်းပါ။ (စာမျက်နှာ ၇၈ ရှိ လုပ်ငန်းစဉ် ၂.၁ – ပဋိပက္ခ အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် တူညီပါသည်။)

## လေ့ကျင့်ခန်း J - လူထုအတွင်း ခိုင်ယာလေ့ (၂၀ မိန့်)

- ၁။ ခိုင်ယာလေ့ အမျိုးအစားများစွာအန်ကို စာစဉ် ၃ လူထုအတွင်း ခိုင်ယာလေ့ကို အလေးပေးလေ့လာသွားမည် ဖြစ်ကြောင်း ရှင်းပြေးပါ။
- » လူထုအတွင်း ခိုင်ယာလေ့ – ခိုင်ယာလေ့သည် လူထုအသိင်းအဝန်းတစ်ခု၏ မတူညီသော ကဏ္ဍအသီးသီးမှ သင်တန်းသားများအား လူထုအသိင်းအဝန်း၏ အကျိုးစီးပွားရှင်းသက်ဆိုင်သော အကြောင်းအရာများကို ဖြေရှင်းမှုများ ပြုလုပ်ရန်၊ ရူထောင့်စုံမှ ရှင်းလင်းစွာ သုံးသပ်နိုင်ရန်၊ မတူညီသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များ ဖလှယ်မျှဝေရန်၊ ဆက်ဆံရေးများ ခိုင်မာအားကောင်းစေရန် ဆွေးနွေးတွေ့ဆုံးမည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းပင်ဖြစ်သည်<sup>31</sup>။
- J။ လူထုအတွင်း ခိုင်ယာလေ့ပြုလုပ်ရသည့် အကြောင်းရင်းများကို အဖွဲ့၎င်းယောက် ဆွေးနွေးခိုင်းပါ။ သင်တန်းသားများ အား ငှုံးတို့၏ လူမှုအသိင်းအဝိုင်းတွင်း ဘယ်လို ခိုင်ယာလေ့ပုံစံမျိုးစွာ ပါဝင်ဖူးသလဲဆိုတာကို စဉ်းစားခိုင်းပါ။
- ၃။ ဆန္ဒအလျောက် ပြန်လည်မျှဝေပေးချင်သူများအား ဖိတ်ခေါ်ပါ။
- ၄။ လူထုအတွင်း ခိုင်ယာလေ့ရလဒ် ၂ ခုအား တင်ပြပေးပါ။ (စာမျက်နှာ ၁၃၄ ရှိ ၂၂ - ပုံးပိုးကူညီသူများအတွက် မှတ်စွာ မျှော်လည်ပါ။ ခိုင်ယာလေ့၏ မှလရည်ရွယ်ချက်သည် အပြန်အလှန်နားလည်မှု ခိုင်မာအောင် တည်ဆောက်ရန် ဖြစ်ပြီး၊ ပုံမှန်အာဖြင့် လူထုအတွင်း ခိုင်ယာလေ့မှာ လူထုအသိင်းအဝန်း၏ တူညီသော အကျိုးစီးပွားခိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်သော ခုတိယရည်ရွယ်ချက်လည်း ပါရှိနေပါသည်။

<sup>31</sup> Search for Common Ground (2016). *Community Dialogue Design Manual*. MENA Common Ground Institute.

## လေ့ကျင့်ခန်း ၃ - ရည်ရွယ်ချက် (၂၀ မိနစ်)

၁။ အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်အား တင်ပြခြင်း။

### နမူနာချက်ချက်ကြီး

သင်ရှိုးအပိုင်း ၃ - ခိုင်ယာလေ့ပုံပိုးမှု စွမ်းရည်များ

#### ရည်ရွယ်ချက်များ

- » လူထုအတွင်း ခိုင်ယာလေ့ဆိုတာဘာလ၊ လူထုအတွင်း ခိုင်ယာလေ့ကို ဘာကြောင့် လက်တွေ့ကျင့်သုံးသလဲ၊ လူထုအတွင်း ခိုင်ယာလေ့ကနေ ဘယ်လိုကောင်းကျိုးတွေ ရရှိစေနိုင်သလဲဆိုတာနှင့် ပတ်သက်ပြီး မျှဝေခြင်းဖြင့် နားလည်သဘောပါက်မှုများ တိုးတက်စေရန်။
- » အမိကခိုင်ယာလေ့ စွမ်းရည်များကို သိရှိလာရန်နှင့် လက်တွေ့ကျင့်သုံးနိုင်စေရန်။
- » လူထုတွင်းခိုင်ယာလေ့ စီစဉ်ရန် ပါဝင်သောအဆင့်များကို သိရှိလာစေရန်။
- » လူထုတွင်းခိုင်ယာလေ့ ပုံပိုးကူညီသူများအဖြစ် မိမိကိုယ်မိမိ ယုံကြည်မှုရှိလာအောင် တည်ဆောက်ပေးရန်။

- J။ ကပ်ခွာစာရွက်များ တစ်ယောက်ကို နှစ်ရွက်စီ မျှဝေပေးပါ။ သင်တန်းသားများကို ငှုံးတို့ သင်ယူလိုသည့် အကြောင်းအရာများကို စဉ်းစုံတစ်ရွက်ပေါ်တွင် ရေးခိုင်းပါ။ တြဲးစဉ်းစုံတစ်ရွက်ပေါ်တွင် သင်တန်းနှင့် ပတ်သက်ပြီး စိုးရိမ်သည့် အချက်များရှိလှုပ် ရေးခိုင်းပါ။ (သင်တန်းသားများကို အမည်ရေးရန် မလိုကြောင်းပြောပါ)
- ၃။ သင်တန်းသားများအား ငှုံးတို့ စာရွက်များကို စဉ်းစုံပေါ်တွင် ကပ်ခိုင်းပါ။
- ၄။ သင်တန်းသားများ ရေးသားထားသော ရည်ရွယ်ချက်များနှင့် စိုးရိမ်မှုများကို ဖတ်ပြပြီး စုစုပေါင်းလင်း အနှစ်ချုပ်ပေးပါ။ စိုးရိမ်မှုများ မရှိစေရန် အားလုံးသဘောတူညီသည့် စည်းကမ်းများ သတ်မှတ်ပေးပါ။ ၃ ရက်တာ အလုပ်ရုံဆွေးနွေးပွဲ အကြောင်း မိတ်ဆက်ရှင်းလင်းပြောပြီး၊ ယခုသည် သင်တန်းအစသာ ဖြစ်သည့်အတွက် သင်တန်းသားများတွင် မေးလိုသော မေးခွန်းများနှင့် စိုးရိမ်ပုပန်မှုများ ကျွန်ုတ်နိုင်သော်လည်း သင်တန်းကာလအတွင်း လက်တွေ့လုပ်ဆောင် လေ့ကျင့်ခြင်းဖြင့် ငှုံးတို့၏ စွမ်းရည်နှင့် မိမိကိုယ်ကို ယုံကြည်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း ရှင်းပြပါ။

# ၃၂ - ပုံပိုးကူညီသူများအတွက် မှတ်စုံများ

## လူထုတွင်း ဒိုင်ယာလေ့ခံ့သည်မှာ အဘယ်နည်း

### လူထုအတွင်း ဒိုင်ယာလေ့ အဓိပ္ပာယ်

» လူထုအတွင်းဒိုင်ယာလေ့ - လူထုအသိင်းအဝန်းတစ်ခု၏ မတူညီသောကဏ္ဍအသီးသီးမှ သင်တန်းသားများအား ခေါ်ယူပြီး၊ သတင်းအချက်အလက်နှင့် အမြင်များဖလှယ်ခြင်း၊ ရွှေမြင်ချက်များကို ရှင်းလင်းပြတ်သားစေခြင်းနှင့် လူထုအသိင်းအဓိင်း အကျိုးစီးပွားကိစ္စရပ်များအတွက် ဖြေရှင်းနည်းများ တိုးတက်လာစေခြင်းတို့အတွက် အခွင့်အလမ်းများ ဖန်တီးပေးခြင်းပင် ဖြစ်သည်။

### လူထုအတွင်း ဒိုင်ယာလေ့၏ ရည်ရွယ်ချက်များ

» အစဉ်အမြှေရလဒ် - မည်သည့် လူထုတွင်းဒိုင်ယာလေ့ကိုမဆို ဦးဆောင်ဦးချက်ပြုလျင် အောက်ပါရည်ရွယ်ချက်များ ရရှိနိုင်ပါသည်။

- တစ်ဦးနှင့်တစ်ဦးအကြား အပြန်အလှန် သင်ယူနိုင်ခြင်း။
- သတင်းအချက်အလက်များ မျှဝေခြင်း။
- ဆက်ဆံရေးများ ခိုင်မာအားကောင်းလာစေခြင်း။
- ယုံကြည်မှုတည်ဆောက်နိုင်ခြင်း။

» သီးခြားကိစ္စရပ်ဆိုင်ရာ ရလဒ်များ - ငှေးတို့သည် လူထုအသိင်းအဓိင်းများ၏ သီးခြားစိုးရိမ်မှုများကို ဖြေရှင်းပေးသည့် ဖြေရှင်းနည်းများကို စီမံခန့်ခွဲရန်နှင့် ဖွံ့ဖြိုးစေရန် ရည်မှန်းထားသည်။

- တံတားတစ်စင်းတည်ဆောက်ခြင်း။
- စာသင်ကျောင်းတစ်ကျောင်း ပြုပြင်မွမ်းမံခြင်း။
- လူထုကျွန်းမာရေးအကြောင်းအရာ (ငှက်ဖျား၊ နိုင်ငံအဂုမ်း မူးယစ်ဆေးဝါးပြသနာ၊ အပ်ချုဒိုင်းမှု အောအိုင်းမြို့အက်စ်စသဖြင့်)။
- ပြိုမြင်းရေးနှင့် ပြန်လည်ရင်ကြားစွေးရေး။

# လုပ်ငန်းစဉ် ၃၀၃ – ရူထောင့်များနှင့် သိမ်းနားလည်ခြင်း<sup>32</sup>



ကျွန်ုပ်တို့၏ လောကဝန်းကျင်အပေါ် နားလည်သဘောပါက်မှုသည် ကျွန်ုပ်တို့၏ တမ္မထူးခြားသော သမိုင်းနှင့် အတွေ့အကြံများကို အခြေဖြေထားပြီး၊ ယင်းတို့က ကျွန်ုပ်တို့၏ ရူထောင့်များကို ပြောင်းလဲခြင်း (တစ်စုံတစ်ရာအပေါ် မတူညီသော ရူထောင့်မှ ရူမြင်စဉ်းစားခြင်း) ဖြင့် ကျွန်ုပ်တို့၏ သဘောထားအမြင်များကို အပြည့်အဝ ပြောင်းလဲစေ နိုင်ပါသည်။ ယခုလုပ်ငန်းစဉ်တွင် သင်တန်းသားများအနေနှင့် မတူကွဲပြားသော ရူထောင့်အသစ်များကို နားလည် သဘောပါက်မှု တိုးတက်စေရန် ဒိုင်ယာလေ့က မည်သို့ အထောက်အကူပြုသည်ကို စဉ်းစားနိုင်ပါလိမ့်မည်။



## ရည်ရွယ်ချက်များ

- » ကျွန်ုပ်တို့၏ ရူထောင့်များနှင့် သဘောထားအမြင်များက ကျွန်ုပ်တို့၏ လောကဝန်းကျင်အား ကြည့်မြင် နားလည်သဘောပါက်မှုအပေါ် မည်သို့ လွမ်းမိုးနေသည်ကို ပြန်လည်ဆန်းစစ်နိုင်စေရန်။
- » ရူထောင့်အသစ်များ ဖော်ထုတ်ခြင်းဖြင့် ကျွန်ုပ်တို့၏ တမ္မထူးခြားသော သဘောထားအမြင်များကို သိရှိနားလည်အောင် ဒိုင်ယာလေ့က မည်သို့ အထောက်အကူပြုနိုင်သည်ကို စဉ်းစားနိုင်စေရန်။



အချိန် - ၇၇ မီနဲ့



သင်ထောက်ကူပစ္စည်းများ - စာမျက်နှာ ၁၄၁-၁၄၃ ရှိ ၂၃၃ ရှင်းမြစ်ပြစာရွက် - အမြင်မောက်များမှုများမှ ပါဝင်သော ပုံများကို ပါဝါဖို့ပြုပေးမည့် ပရီဂျက်တာ (သို့မဟုတ်) ပုံမြော်စာရွက်များ

## ကြိုတင်ပြင်ဆင်ခြင်း

- » အမြင်မောက်များမှုများကို ဆန်းစစ်ရန် ပုံကားချပ် နှစ်ပုံ/သုံးပုံ ရွေးချယ်ပါ။ (သို့မဟုတ်) မိမိနှစ်သက်သော ပုံများကို ကြိုတင်ရှာဖွေထားပါ။
- » အကယ်၍ ပရီဂျက်တာ အသုံးပြု၍ မရနိုင်ပါက ပုံစံရွက်များ ထုတ်ထားပါ။
- » စာမျက်နှာ ၃၄၊ လုပ်ငန်းစဉ် ၁၅ - ငါေသာ်သူလဲကို ပြန်လည်ဆန်းစစ်ပါ။ ဖြစ်နိုင်လျှင် ကျွန်ုပ်တို့၏ သရပ်လက္ခဏာများနှင့် သဘောထားအမြင်များအကြား ချို့စားဆိုရန်များကို ရေးဆွဲထားပါ။
- » စာနာစိတ်ဖြင့်နားထောင်ခြင်းနှင့် စစ်မှန်သောစကားဆိုခြင်းတို့၏ လက္ခဏာရပ်များကို စဉ်းစားပါ။

<sup>32</sup> Adapted from: Slachmuijlder, L. (2018). *The Common Ground Approach | Three day training resources Guide for Facilitators*, 1st ed. Washington DC: Search for Common Ground.

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - လက်ချောင်း လေ့ကျင့်ခန်း (၁၅ မြန်စိ)

- ၁။ (စာမျက်နှာ ၁၂-၁၉) ရှိ ပုံးကူညီသူများအတွက် ကိရိယာများမှ သွေးမှုလေ့ကျင့်ခန်းတစ်ခု လုပ်ခိုင်းပါ။ ပြီးနောက် သင်တန်းသားများကို စက်ဝိုင်းပုံသဏ္ဌာန်ရပ်ခိုင်းပါ။
- ၂။ သင်တန်းများအား လက်တစ်ဖက်ကို ဦးခေါင်းအပေါ်သို့ မြောက်ခိုင်းပြီး မျက်နှာကျက်သို့ လက်ညိုးညွှန်ပြခိုင်းပါ။
- ၃။ လက်ညိုးဖြင့် နာရီလက်တံ့လည်ပတ်ပုံအတိုင်း စက်ဝိုင်းပုံရေးဆွဲခိုင်းပါ။ မျက်နှာကျက်တွင် စက်ဝိုင်းပုံရေးဆွဲနေသည့် ပုံစံဖြစ်နေပါစေ (အကယ်၍ လိုအပ်ပါက သင်ကိုယ်တိုင် သရုပ်ပြေးပါ)။
- ၄။ လက်ညိုးကို နာရီလက်တံ့လည်ပတ်ပုံအတိုင်း စက်ဝိုင်းဝိုင်းရင်း ဝမ်းဗိုက်နားရောက်သည်အထိ ဖြည့်းဖြည့်းချင်းချုပ်ခိုင်းပါ။
- ၅။ သူတို့၏ လက်ညိုးများ ဝမ်းဗိုက်နားသို့ရောက်ရှိလာချိန်တွင် လက်ညိုးက နာရီလက်တံ့လည်နေသေးလား မေးကြည့်ပါ။
- ၆။ ငှါးတို့၏ လက်တွေက နာရီလက်တံ့အတိုင်းလည်နေတာ မဟုတ်ဘူးဆိုတာကို သူတို့တွေ့ရတဲ့အခါ ဟုတ်ရဲ့လားလို့ ဝေါဝါဖြစ်ကြလိမ့်မယ်။ သင်တန်းသားတချို့ကတော့ ဒီပြောင်းလဲမှုကို သတိမထားမိတာ ရှိနိုင်တယ်။ သူတို့ သတိထားမိလာတဲ့အထိ အကြိမ်ကြိမ်ပြန်လုပ်ခိုင်းပါ။

 အောက်ပါအတိုင်း မေးခွန်းများမေး၍ လုပ်ငန်းစဉ်ကို သွေးစွေးပါ။

- » ဘာတွေဖြစ်သလဲ။ ဘာတွေ သတိထားမိသလဲ။
- » ဘာကြောင့် ဒီလိုပြောင်းလဲသွားတာလဲ။
- » (တစ်စုံတစ်ခုကို မိမိတို့က ဘယ်လိုကြည့်သလဲ) ဆိုတဲ့ ရူထောင့်နဲ့ မိမိတို့က အဲဒါကို (ဘယ်လို နားလည် သဘောပေါက်သလဲ) ဆိုတဲ့ သိမြင်နားလည်မှုကြားက ဆက်နှံယ်မှုတွေက ဘာတွေများလဲ။

### လေ့ကျင့်ခန်း ၂ - အမြင်မောက်မှားမှုများ (၃၀ မြန်စိ)

- ၁။ သင်တန်းသားများကို ထိုင်ခံတွင် ထိုင်ခိုင်းပါ။
- ၂။ (စာမျက်နှာ ၁၄၁-၁၄၃) ရှိ ၃.၃ ရင်းမြစ်ပြစ်ရွက် - အမြင်မောက်မှားမှုများ အခန်းတွင် ပါဝင်သောပုံများကို ပရီဂျက်တာဖြင့် ပါဝါဖိုင့်ပြပါ။ (သို့မဟုတ်) အဆင့်သင့်ထဲတ်ထားသော ပုံမံတ္ထားရွက်များကိုပြေးပါ။
- ၃။ သင်တန်းသားများအား ပုံတစ်ပုံလျှင် ၅ စက်နှုန်းသာကြည့်ရန် အချိန်ပေးပြီး ပုံများကို ကာထားလိုက်ပါ။
- ၄။ သင်တန်းသားများအား ဘာပုံမြင်သလဲဟုမေးပါ။ ငှါးတို့မြင်ရသော ပုံအမျိုးမျိုးကို တစ်ဦးချင်းစီ လက်ထောင်ပြီး ဖြပါစေ။
- ၅။ ပုံများကို တစ်ကြိမ်စီ ထပ်ပြပြီး ဘာပုံမြင်သလဲဟု ထပ်မေးပါ။
- ၆။ ပုံတစ်ပုံကို မြင်ရသူတစ်ယောက်အား အဆိုပါပုံကို မမြင်ရသူတွေ မြင်လာအောင် ကူညီပြခိုင်းပါ။ တခြားသင်တန်းသားတွေကိုလည်း စောင့်ကြည့်ခိုင်းပါ။
- ၇။ သင်တန်းသားတွေအားလုံးက ပုံတွေအားလုံးကို တစ်ပုံကို နှစ်မျိုးစီ မြင်ရတဲ့အထိ လုပ်ဆောင်ပေးပါ။
- ၈။ အကယ်၍ ယခုထက်ပို၍ သိသာမြင်သာစေလိုလျှင် ပုံအသစ်များပြပြီး နောက်တစ်ကြိမ် ထပ်လုပ်ပါ။



အောက်ပါမေးခွန်းများ မေးပြီးဆွေးတိ။

- » ပုံတွေကို မြင်တဲ့အမြင်တွေ ဘာကြောင့် မတူတာလို့ ထင်ပါသလဲ။
- » တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ။
- » ပိမိတို့ရဲ့ အမြင်တွေကို ဘယ်အရာတွေက လွမ်းမိုးထားပါသလဲ။
- » ပုံတွေကို တွေ့ခြားသူတွေ မြင်သလို ပိမိက မမြင်တဲ့အခါ ဘယ်လို့ခံစားရပါသလဲ။
- » ယခု ဥပမာက ပိမိတို့၏ ပဋိပက္ခအပေါ် ရှုမြင်ပုံတွေနဲ့ ဘယ်လို့ ဆက်စပ်မှုမျိုး ရှိနေနိုင်မလဲ။
- » အမြင်တွေထပ်တူကျို့ အရေးကြီးပါသလား။ ဘာကြောင့်လဲ/ဘာကြောင့် မဟုတ်ဘူးလဲ။
- » အမြင်ရှုထောင့်နှင့် ပဋိပက္ခအကြား ဆက်စပ်မှုက ဘာတွေဖြစ်နိုင်မလဲ။
- » အမြင်ရှုထောင့်နှင့် ဒိုင်ယာလေ့အကြား ဆက်စပ်မှုက ဘာတွေဖြစ်နိုင်မလဲ။

**၉။** သင်တန်းသားတွေရဲ့ တုံးပြန်မှုတွေကို အနှစ်ချုပ်ပေးပြီး အမိကအချက်တွေကို စုစုည်းတင်ပြပေးပါ။ အကယ်၍ လိုအပ်ပါက ၃၁၃ ရင်းမြစ်ပြစ်စာချက် – ရှုထောင့်စုံ သစ်ပင်ပုံအားပြ၍ အခြေအနေတစ်ခုတည်းမှာပင် တစ်ဦးနှင့်တစ်ဦး ရှုထောင့်အမြင်များ မတူညီကြကြောင်းကို ထောက်ပြပါ။

## လေ့ကျင့်ခန်း ၃ - အခြေခံစည်းမျဉ်းများ (၃၀ မိနစ်)

- ၁။** ဒိုင်ယာလေ့သည် ဆက်သွယ်ပြောဆိုမှု ပုံစံအသစ်တစ်ခုဖြစ်ကြောင်း ရှင်းပြပါ။ (**စာမျက်နှာ ၁၁၃**) ရှိ လုပ်ငန်းစဉ် ၂၂၆ – ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းနှင့် စစ်မှန်သော စကားဆိုခြင်းပြနိုင်မှုသာ ဒိုင်ယာလေ့ ဖြစ်လာနိုင်ပါသည်။ စကြော်ကြီးပေါ်တွင် ချရေးထားသည့် ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းနှင့် စစ်မှန်သော စကားဆိုခြင်းတို့၏ လက္ခဏာရပ်များကို တင်ပြပါ။ (သို့မဟုတ်) ငင်းတို့ကို ရွှေတော်သုံးသပ်ခိုင်းပါ။
- ၂။** သင်တန်းသားများအား စာနာစိတ်ဖြင့်နားထောင်ခြင်းနှင့် စစ်မှန်သောစကားဆိုခြင်းတို့ကို လေ့ကျင့်ပေးခြင်းသည် ဒိုင်ယာလေ့တွင် သင်တန်းသားများကို ဒိုင်ယာလေ့မစတင်မိ ဘုံသဘောတူညီချက်တစ်ခု (သို့မဟုတ်) အခြေခံစည်းမျဉ်းများကို ဖော်ထုတ်နိုင်ရန် အားပေးသည့်နည်းလမ်းတစ်ခု ဖြစ်ပါသည်။
- ၃။** သင်တန်းသားများကို အဖွဲ့၎င်ယားဖွဲ့ပါ။ ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်းနှင့် စစ်မှန်သော စကားဆိုခြင်းတို့ကို အားပေးရန် မည်သို့သော အခြေခံစည်းမျဉ်းများ ချမှတ်မလဲဟု ဆွေးနွေးခိုင်းပါ။
- ၄။** မိမိအတွေးအခေါ်ကို မိမိဆန္ဒအလျောက် တင်ပြမည့်သူများအား ဖိတ်ခေါ်ပြီး စကြော်ကြီးပေါ်တွင် မှတ်စုံချရေးပါ။
- ၅။** **စာမျက်နှာ ၁၃၉ ရှိ ၃၃ – ပုံးကျည်သူများအတွက် မှတ်စုံများကို ကိုးကားပါ။** အကယ်၍ သင်တန်းသားများထံမှ အခြေခံစည်းမျဉ်း နမူနာပုံစံအားလုံးပါဝင်သော ဥပမာများ မရပါက ငင်းတို့ကို ကိုးကားပြီး ထပ်ဖြည့်ခိုင်းပါ။
- ၆။** သင်တန်းသားများအကြား အခြေခံစည်းမျဉ်းများ (သို့) ဘုံသဘောတူညီချက်များရှိနေခြင်းက အောက်ဖော်ပြပါ။ အများအားဖြင့် ကြံ့တွေ့နိုင်သော စိန်ခေါ်မှုများကို ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း ရှင်းပြပါ။
  - » အပေါ်ယံဆွေးနွေးပြောဆိုခြင်း။
  - » စကားရည်လှခြင်း၊ ငြင်းခုံခြင်းများဖြင့် အချိန်ကုန်ခြင်း။
  - » ရှုထောင့်အမြင်တစ်ခုတည်းက လွမ်းမိုးနေခြင်း၊ လူနည်းစုံအားအားဖြင့်များ ကွယ်ပျောက်နေခြင်း။
  - » အဖွဲ့၏ ဆုံးဖြတ်ချက်များကို လက်ခံရန် ဖိအားပေးခြင်း။
  - » လက်တွေ့မကျသော နည်းလမ်းများ၊ လုပ်ငန်းစဉ်များဖြင့် ရှေ့သို့ဆက်တိုးနေခြင်း။
  - » အလွန်များပြားသော အတွေးအခေါ်များ၊ အမိကအချက်ပျောက်ဆုံးခြင်း။
- ၇။** သင်တန်းသားများနှင့်အတူ အခြေခံစည်းမျဉ်းများ၊ ဘုံသဘောတူညီချက်များ ချမှတ်ထားခြင်းသည် အကယ်၍ ငင်းတို့ကို သတိပေးရန် လိုအပ်လာပါက အလွယ်တကူ ညွှန်းဆိုထောက်ပြနိုင်ရန် ကူညီပေးပါသည်။

## အမိကသင်ခန်းစာများ

- အခြေအနေတစ်ခုကို ရှုမြင်သုံးသပ်ရာတွင် တစ်ယောက်နှင့် တစ်ယောက် အမြင်ချင်းထပ်တူကျရန် မလိုအပ်ပါ။
- မိမိတို့ရဲ့ ပုဂ္ဂလိကဖြစ်ရပ်များ၊ ဘက်လိုက်မှုများ၊ ပုံသေကားချပ်အမြင်များ (ပုံသေအစွဲများ)၊ ယုံကြည်မှုများ၊ အတွေ့အကြံများ၊ ယဉ်ကျေးမှုများ စသည်တို့သည် လောကဝန်းကျင်အား မိမိတို့က မည်ကဲ့သို့ နားလည်သောပေါက် သည်ကို ပုံဖော်ပါသည်။
- ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းတရားများအပေါ် မိမိတို့က မည်သို့ နားလည်သောပေါက်သည်ဆိုသည်နှင့် ပဋိပက္ခဖြေရှင်းရာတွင် မည်သို့ ရှုမြင်ဖြေရှင်းကြသည်ဆိုသည်တို့အပေါ် မိမိတို့၏ တမူထူးခြားသော အတွေ့အကြံနှင့် သမိုင်းကြောင်းများက စွမ်းမိုးထားပါသည်။
- မိမိတို့၏ ရှုထောင့်ကို ပြောင်းလဲခြင်း/အကြောင်းအရာတစ်ခုကို မတူညီသောနေရာမှ ရှုမြင်ခြင်း (သို့) စဉ်းစားခြင်းဖြင့် ကျွန်ုပ်တို့၏ ထိအကြောင်းအရာအပေါ် နားလည်သောပေါက်သည့် သဘောထားအမြင်များသည် အပြည့်အဝ ပြောင်းလဲသွားနိုင်ပါသည်။
- ယခင်က မမြင်တွေ့ခဲ့သော အခွင့်လမ်းများနှင့် ဖြေရှင်းချက်များ ထွက်ပေါ်လာစေမည့် အမြင်ရှုထောင့်အသစ်များ ဖော်ထုတ်ရန် လိုအပ်သောယုံကြည်မှု၊ နားလည်သောပေါက်မှုနှင့် ပြောဆိုဆက်သွယ်မှုများကို ခိုင်ယာလေ့က တိုးမြှင့်စေခြင်းဖြင့် အထောက်ကူပြုပါသည်။
- ပုံပိုးကူညီသူတစ်ယောက်သည် ခိုင်ယာလေ့တွင် သင်တန်းသားများ၏ တမူထူးခြားသော ရှုထောင့်များကို ရှိုးသား ပွင့်လင်းစွာ အလွယ်တကူမျှဝေနိုင်ရန်အတွက် ခန့်မှန်းဆုံးဖြတ်မှု မပြုသော လက်ခံနိုင်စွမ်းရှိသည့် ဝန်းကျင်အခြေအနေ တစ်ခုကို ဖန်တီးပေးရပါမည်။

# ၃၀၃ - ပုံပိုးကူညီသူများအတွက် မှတ်စုံများ

## ဒိုင်ယာလေ့ - ဆက်သွယ်ရေးပုံစံအသစ်တစ်ခု<sup>33</sup>

### ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း - တြေားသူတို့၏ အမှန်တရား နှင့် အတွေ့အကြံများကို ကြားသိခြင်းနှင့် နားလည်သဘောပါက်ခြင်း

- » ကိုယ်ချင်းစာတရားဖြင့် နားထောင်ပါ၊ တြေားသူတစ်ယောက်ရဲ့ စီနှင်းကိုစီးပွား လမ်းလျောက်သလိုမျိုး ပြဿနာတစ်ရပ်အပေါ် တြေားသူတစ်ယောက်ရဲ့အမြင်ကို မြင်အောင်ကြည့်ပါ။
- » ပြောခွင့်ပေးပါ၊ ကြားဖြတ်ပြောခြင်း လုံးဝမပြုဘဲ ပြောဆိုသူကို အပြည့်အဝအာရုံစိုက်ပါ။
- » သင်ယူဖို့အတွက် နားထောင်ပါ၊ ယခင်ကတည်းကရှိပြီးသား ထင်မြင်ယူဆချက်တွေ (သို့) မျှော်လင့်ချက်တွေကို အတည်ပြုဖို့ မကြိုးစားပါနဲ့။
- » သင့်အတွက် ပိုမိုနားလည်အောင် (သို့) ထင်ရှားပြတ်သားအောင် မေးခွန်းများမေးပါ။ စကားရည်လုသည့် (သို့) စိန်ခေါ်သည့် ပုံစံမဖြစ်ပါစေနဲ့။
- » စကားရည်လုပွဲတွင် စိန်ခေါ်ခြင်း သို့မဟုတ် စောစပ်ခြင်းမပြုဘဲ သင်၏နားလည်မှုကို ရှင်းလင်းစေရန် သို့မဟုတ် ကျယ်ပြန် စေရန် မေးခွန်းမေးပါ။

### စစ်မှန်သောစကားဆိုခြင်း - သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြံ အမှန်များကို ပြောပြခြင်း


- » သင်ကိုယ်တိုင်အနေနဲ့ပြောပါ၊ အဖွဲ့တစ်ခု (သို့) ရာထူးအခြေအနေတစ်ခုအနေနဲ့ မပြောပါနဲ့။
- » သင့်ရဲ့ကိုယ်ပိုင် အတွေ့အကြံတွေကို ဆက်သွယ်မှုပြုရန်အတွက်ပြောပါ၊ တြေားသူတွေကို ဖျောင်းဖျဖို့ မပြောပါနဲ့။
- » သင့်ရဲ့ထင်မြင်ယူဆချက်လား (သို့) အချက်အလက်တွေကရတဲ့ ယုံကြည်မှုလား (သို့) အမှန်တရားလားလားဆိုတာကို ခွဲခြမ်းစိတ်ဖြောပါ။
- » သင့်ရဲ့ အတွေ့အကြံနဲ့သုံးသပ်ချက်တွေက သင့်ရဲ့အမြင်နဲ့ထင်မြင်ယူဆချက်တွေကို ပုံဖော်ထားတယ်ဆိုတာကို အသိအမှတ်ပြုပါ။
- » နှဲလုံးသားမှုလာသော စကားဖြင့်ပြောပါ။

<sup>33</sup> Drier, Olivia, Paula Green, Nang Loung Ham, and Joanne Lauterjung (2018). *Community Dialogue Handbook: a guide for facilitating community engagement*. Joanne Lauterjung (Ed.) Yangon, Myanmar: Karuna Center for Peacebuilding.

## ၃၀၃ ရှင်းမြစ်ပြစာရွက် – ရူထောင့်စုံသစ်ပင်

အခြေအနေတစ်ခုကို ရူမြင်သုံးသပ်ရာတွင် တစ်ယောက်နှင့် တစ်ယောက် အမြင်ချင်း ထပ်တူကျရန် မလိုအပ်ပါ။

- » အမျိုးသမီးကြီး၏ – ရူထောင့်တွင် ချက်ပြုတဲ့ရာတွင်သုံးရန် ထင်းချောင်းများကိုမြင်သည်။
- » ကျောင်းသားကလေး၏ – ရူထောင့်တွင် သရေစာစားရန် အသီးများကိုမြင်သည်။
- » အမျိုးသား၏ – ရူထောင့်တွင် အိမ်တစ်လုံးဆောက်ရန် သစ်ကိုမြင်သည်။
- » တိုင်းရင်းဆေးဆရာ၏ – ရူထောင့်တွင် ဆေးပက်ဝင် အချက်များကိုမြင်သည်။



# ၃၀၃ ရင်းမြစ်ပြထားချက် – အမြင်နှောက်မှားနှုန္တား

» ရပ်ပုံ (၁)<sup>၃၅</sup>



<sup>၃၅</sup> Photo credit: www.brainden.com/images/saxaphone-big.jpg

## ၃၀၃ ရင်းမြစ်ပြစာရွက် – အမြင်ဖျောက်မှားမူများ

» ရုပ်ပုံ (ခ)<sup>၃၆</sup>



<sup>၃၆</sup> Photo credit: [www.anopticalillusion.com/wp-content/uploads/2014/03/Lion-or-Monkey-by-Humberto-Machado.jpg](http://www.anopticalillusion.com/wp-content/uploads/2014/03/Lion-or-Monkey-by-Humberto-Machado.jpg)

# ၃၀၃ ရင်းမြစ်ပြထားချက် – အမြင်နှောက်မှားမူများ

» ရပ်ပုံ (၁)<sup>၃၇</sup>



<sup>၃၇</sup> Photo credit: [www.askideas.com/media/36/Father-Or-A-Son-Optical-Illusion-Picture.jpg](http://www.askideas.com/media/36/Father-Or-A-Son-Optical-Illusion-Picture.jpg)

# လုပ်ငန်းစဉ် ၃၀၄ - ဒိုင်ယာလေ့ပုံစံငယ် - ယဉ်ကျေးမှု



တချို့သော ယဉ်ကျေးမှုများတွင် မေးခွန်းများ မေးမြန်းခြင်းနှင့် ရူးစမ်းခြင်းတို့ကို မယဉ်ကျေးသော (သို့မဟုတ်) လေးစားမှုမရှိသော အပြုအမှုအဖြစ်မြင်ကြသည်။ ယခုလုပ်ငန်းစဉ်တွင် သင်တန်းသူ သင်တန်းသားများသည် ဒိုင်ယာလေ့ လုပ်ငန်းစဉ်အတွင်း ဒိုင်ယာလေ့ယဉ်ကျေးမှုနှင့် ရှိရင်းစွဲယဉ်ကျေးမှု တန်ဖိုးထားမှုများကြား ပေါ်ပေါက်လာနိုင်သော အားပြိုင်မှုများကို နားလည်သတိပြုစေမည်။



## ရည်ရွယ်ချက်များ

- » သင်တန်းသားများကို ဒိုင်ယာလေ့ စကားပိုင်းတွင် ကိုယ်တိုင်ပါဝင်တွေကြံစေရန်။
- » သင်တန်းသားများကို ဒေသအလိုက်ဒိုင်ယာလေ့ ပြုလုပ်ခြင်းနှင့် ပတ်သက်သော သဘောသဘာဝများနှင့် တွေ့ကြံလာနိုင်သော စိန်ခေါ်မှု၊ အခက်အခဲများအတွက် ရင်ဆိုင်ရန်နည်းလမ်းများကို အတူတက္က သုံးသပ်ဖော်ထုတ်ရန်။



အချိန် - ၇၅ မီနှစ်



သင်ထောက်ကူပစ္စည်းများ - စကားပြော လက်ကိုင်ပစ္စည်း (ရွေးချယ်နိုင်)

## ကြိုတင်ပြင်ဆင်ခြင်း

- » သင်အနေဖြင့် ဘယ်လို ဒိုင်ယာလေ့ပုံစံမျိုး ပြုလုပ်လိုသလဲ ဆုံးဖြတ်ပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - ပုံရိပ်ပြုလုပ် (၂၀ မီနှစ်)

- ၁။ သင်တန်းသားများကို အဖွဲ့အစည်းများဖွဲ့ပါ။
- ၂။ သင်တန်းသားများအား 'မြန်မာ၊ ရရှိ' သို့မဟုတ် ဆက်စပ်သော ပေါ်ဟာရစသော အကြောင်းအရာတစ်ခု ပေးအပ်ပါ။ အဖွဲ့တစ်ဖွဲ့စီကို ကိုယ်အမှုအရာကို အသုံးပြုပြီး 'မြန်မာနှင့် ရရှိ' ကို ပုံဖော်ခြင်းပါ။
- ၃။ ထိုသို့ စဉ်းစားပုံဖော်လေ့ကျင့်ရန်အတွက် အချိန် ၅-၁၀ မီနှစ် အချိန်ပေးပါ။
- ၄။ အချိန်ပြည့်သွားလျှင် အဖွဲ့တစ်ဖွဲ့ချင်းစီအား သရုပ်ပြပုံဖော်ရန် ဖိတ်ခေါ်ပါ။ သရုပ်ပြမှုကို ကြည့်နေသော ကျွန်ုတ်သူများအား အဖွဲ့၏ သရုပ်ပြမှုအပေါ် ထင်မြောက်ချက်များကို အရင်ပေးခိုင်းပါ။ ပြီးမှ သရုပ်ပြသူအဖွဲ့ကို ငှုံးတို့၏ သရုပ်ဖော်မှု၏ အဓိပ္ပာယ်ကို တင်ပြခိုင်းပါ။

## လွှဲကျင့်ခန်း J - နိုင်ယာလေ့ လက်တွေ့လုပ်ဆောင်မှု (၄၀ မီနစ်)

- ၁။ သင်တန်းသားများကို စက်ရိုင်းပုံသဏ္ဌာန်ခုနှင့်ဖြစ်စေ (သို့) ကြမ်းပြင်မြို့ဖြစ်စေ ငါးတို့ သက်တောင့်သက်သာဖြစ်သော ပုံစံဖြင့် ထိုင်ပေါ်။
- J။ တရာ့သော ယဉ်ကျေးမှုများတွင် မေးခွန်းများ မေးမြန်းခြင်းနှင့် ရူးစမ်းခြင်းတို့ကို မယဉ်ကျေးသော (သို့မဟုတ်) လေးစားမှုမရှိသော အပြုအမှုအဖြစ် မြင်ကြသည်ကို ရှင်းပြပါ။ ထိုအလေ့အထသည် မြန်မာ့ယဉ်ကျေးမှုတွင် တွေ့ရှိရပါက (သို့) မိမိကြံ့ဖူးပါက မျှဝေရန် ဆန္ဒရှိသူများကို ပိတ်ခေါ်လိုက်ပါ။
- ၃။ စက်ရိုင်းပုံစံထိုင်ခြင်း၏ ရည်ရွယ်ချက်ကို ပိတ်ဆက်ဆွေးနွေးပါ။ ထိုနောက် ဘုံသော့တူသော အခြေခံစည်းမျဉ်းများကို မည့်သို့ ရေးဆွဲရသည်ကို ပြုလုပ်ပြပါ။
- » စက်ရိုင်းပုံစံထိုင်ခြင်းကို ယဉ်ကျေးမှုအများစုအတွင်း မြင်တွေ့နှင့်ပြီး ယနေ့ခေတ်တွင်လည်း ဆက်လက် အသုံးပြုလုပ်ရှိပါသည်။ စက်ရိုင်းပုံစံနေရာယူခြင်းဖြင့် ခွဲကျင်းပခြင်း၊ ရွာလူထုများစုစည်းခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် ရွာပြသနား၊ ပဋိပဇ္ဇာများကို ဖြေရှင်းရာတွင်လည်း အသုံးပြုသည်။ မြန်မာစကားအရပ်လျင် နိုင်ယာလေ့အား စကားရိုင်းဟု ဘာသာပြန်ဆိုသည်။
- » ယခုအချိန်တွင် အားလုံးအနေဖြင့် စက်ရိုင်းထိုင်ပြီး စကားပြောခြင်းကို အတွေ့အကြံရအောင် လုပ်ဆောင်သွားမည်။ ယခုပြုလုပ်မည့် နိုင်ယာလေ့ခေါင်းစဉ်သည် နိုင်ယာလေ့ပြုလုပ်ခြင်းနှင့် ဒေသယဉ်ကျေးမှုမြေလေ့နှင့် ကိုက်ညီမှု ရှိသည် မရှိသည်ကို ဆွေးနွေးသွားမည်ဖြစ်သည်။ ယခုနိုင်ယာလေ့ကို ကောင်းမွန်စွာ ပြုလုပ်နိုင်ရန် ပထမဆုံး အနေဖြင့် အခြေခံစည်းမျဉ်းနှစ်ခုကို အကြံပြုလိုပါသည်။
- » လေးစားမှုဖြင့် နားထောင်ပါ – လေးစားမှုဖြင့် ပြောဆိုပါ တစ်ဖက်သူမှ မျှဝေသမျှကို သေချာအာရုံစိုက်ပြီး ကြားဖြတ်ပြောခြင်းမပြုလုပ်ဘဲ နားလည်လိုသော စိတ်ဆန္ဒဖြင့် နားထောင်ခြင်းကို ဆိုလိုပါသည်။ မိမိကိုယ်တိုင် က ကိုယ်ပိုင်အတွေ့အကြံများအကြောင်း ပြောခြင်းဟုလည်းဆိုလိုပါသည်။ နိုင်ယာလေ့တွင် မိမိကိုယ်တိုင် အတွက် မိမိသာစကား ပြောရမည်ဖြစ်ပြီး သူများကိုယ်စား ပြောပေးခြင်းမျိုး မဖြစ်ရပါ။ မိမိတို့ စကားပြောခြင်းသည် တစ်ဖက်လှအား ဆွဲဆောင်ခြင်း (သို့မဟုတ်) ပြောင်းလဲအောင်လုပ်ခြင်းအတွက် မဟုတ်ပါ။
- » အာလုံးပါဝင်နိုင်မှ လူတိုင်းကို ပါဝင်သူအဖြစ် ဖိတ်ကြားပြီး လူတိုင်းတန်းတူညီမျှ ထုတ်ဖော်ပြောပြခွင့်ရှိမည်။ မိမိကိုယ်တိုင်လည်း စကားဘယ်လောက်များများပြောသလဲ ဆိုတာကို သတိပြုရန်လိုအပ်သလို စကားမပြောဘဲ ငြင်သက်နေသူများ ရှိနေသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။ လူတိုင်းသည် တူညီစွာပြောဆိုရန် အခွင့် ရရှိမည်ဖြစ်သော်လည်း သင်တန်းသားများ၏ မျှဝေခြင်းသည် ငါးတို့၏ ရွေးချယ်မှ ဖြစ်သဖြင့် ထိုအရာကို လေးစားအသိအမှတ်ပြုရမည်ဖြစ်သည်။
- » ထိုချမှတ်ထားသော စည်းမျဉ်းနှစ်ခုကို အားလုံးလိုက်နာနိုင်စေရန် စကားပြောလက်ကိုင်ပစ္စည်းကို အသုံးပြုသွားမည်ဖြစ်သည်။

### စကားပြော လက်ကိုင်ပစ္စည်း:

- » **ရည်ရွယ်ချက်** – စကားရိုင်းအရှိန်ကို လျှော့ခြင်းဖြင့် စကားရိုင်းတွင် ပါဝင်သူတစ်ဦးချင်းစီကို အလှည့်ကျသေချာစွာ တွေးတော်ပြီး စကားပြောခွင့်ရစေရန်နှင့် တစ်ယောက်နှင့် တစ်ယောက် လေးလေးနှင်းနှင်း နားထောင်နိုင်သည်။ စကားရိုင်းပုံစံကို တည်ဆောက်နိုင်ရန်။
- » **လွှဲကျင့်ခြင်း** – စကားပြော လက်ကိုင်ပစ္စည်းကို နာရီလက်အတိုင်း ဘေးဘက်ရှိ တစ်ယောက်ချင်းစီသို့ လွှဲည့်ပတ်ပါ။ အလှည့်ကျသေသူသည် ထိုအရာကိုယူကာ ပြောလိုသောအရာကို မျှဝေပါ။ အကယ်၍ အလှည့်ကျသော်လည်း မျှဝေရန် အဆင်မပြောပါက အခြားတစ်ယောက် (သို့) ထပ်မံပေးနိုင်သည်။ ပါဝင်သူအားလုံး အလှည့်ကျပြီး မျှဝေပြီးပါက ပုံးပုံးကူညီသူက စကားပြော လက်ကိုင်ပစ္စည်းကို စက်ရိုင်းအလယ်တွင် ချထားပေးနိုင်ပြီး လွှာတွဲလွှာတွဲ စကားပြောနိုင်သော အနေအထားကို ဖန်တီးနိုင်သည်။ အကယ်၍ သင်တန်းသား တစ်ဦးတည်းက အဆက်မပြတ် စကားပြောနေပါက ကျန်အခြားလူများတွင်လည်း စကားပြောလိုသည် ဆန္ဒရှိနေကြောင်းကို အချက်ပြရန် လက်ကိုင်ပစ္စည်းကို လှမ်းယူလိုက်ပါ။

- ၄။ သင်ရွေးချယ်ထားသော ပစ္စည်းကို သေချာရှင်းပြရန်နှင့် ထိုပစ္စည်း၏ ထူးခြားသော လက္ခဏာကိုလည်းရှင်းပါ။ ထို့နောက် ထိုပစ္စည်းသုံးခြင်းဖြင့် လိုက်နာရမည့် စည်းမျဉ်းကိုရှင်းပါ။
- ၅။ သင်တန်းသားများအနေဖြင့် လမ်းညွှန်ချက်အပေါ် သဘောတူညီမှုရှိ၊ မရှိ စစ်ဆေးပါ။ တစ်စုံတစ်ရာ ထပ်ဖြည့်လိုပါက ထပ်ဖြည့်ပေးရမည်။ သင်တန်းသားများအားလုံး လမ်းညွှန်ချက်များကို သဘောတူညီမှုရှိပါက ဒိုင်ယာလော့ စတင်ပါ။
- ၆။ အောက်ပါမေးခွန်းများက ဒိုင်ယာလော့ကို ပုံဖော်ရာတွင် အကျအညီရရန် အောက်ပါမေးခွန်းများကို အသုံးပြုပါ။
- » မေးခွန်းမေးခြင်းနှင့် ပတ်သက်ပြီး သင့်မှာ ဘယ်လို အတွေ့အကြံတွေရှိလဲ။
  - » မိမိတို့ရဲ့ ယဉ်ကျေးမှုတွင် ဒိုင်ယာလော့ပြုလုပ်ရန် ဘယ်လို အခက်ခဲတွေရှိလဲ။
  - » မိမိတို့ရဲ့ ယဉ်ကျေးမှုတွင် ဒိုင်ယာလော့အတွက် အထောက်အကျဖြစ်တဲ့ အလေ့အထတွေက ဘာတွေဖြစ်နိုင်မလဲ။
  - » မိမိအနေဖြင့် စကားစစ်ထိုးခြင်း (သို့) ပဋိပက္ခရောင်လွှဲခြင်း ဂုံးများထက် လူများဒိုင်ယာလော့တွင် ပိုမိုလက်ခံလာပြီး ပါဝင်ဆောင်ရွက်ကြအောင် ဘာတွေလုပ်နိုင်မလဲ။
- ၇။ ဒိုင်ယာလော့အကြောင်း ရပ်လိုက်ပါ။ သင်တန်းသားများကို ကျေးဇူးတင်ကြောင်းပြောပါ။ အဓိကသင်ခန်းစာများကို တင်ပြပါ။

 **အပြောင်းအလဲများ**: သင်တန်းသားများအနေဖြင့် စကားပြော လက်ကိုင်ပစ္စည်း အသုံးပြုလိုသည့် ဆန္ဒရှိ၊ မရှိနှင့် ဘယ်လိုပုံစံဖြင့် အသုံးပြုမည်ကို မေးမြန်းကြည့်ပါ။ တချို့သောသူများက စကားပြော လက်ကိုင်ပစ္စည်းကို တစ်ယောက်တစ်လှည့်ပေးပြီး စကားပြောရခြင်းထက် စက်ရိုင်းအလည်းတွင် ထိုအရာကိုချထားပြီး မိမိတို့အလွည်း/မိမိပြောချင်သည့်အခါ ကောက်ယူပြီး ပြောဆိုရခြင်းကို ပိုမိုနှစ်သက်တတ်ကြပါသည်။ ထိုပုံစံသည် အဖွဲ့အယ်များ အတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။

## လေ့ကျင့်ခန်း ၃ - နေ့စဉ်သဘောထား မှတ်ချက်များပေးခြင်း (၁၅ မြန်စ်)

**စာစဉ် ၁ နှင့် ၂ ကဲ့သို့ပင်** တစ်နေ့တာသင်ခန်းစာများ အပြီးတွင် နေ့စဉ်သုံးသပ်အကြံပြုခြင်းအတွက် အချိန်သတ်မှတ်ကာ သင်တန်းသားများ၏ မျှဝေမျှများကိုရယူပါ။ နည်းလမ်းတစ်ခုကို တစ်သမတ်တည်း အသုံးပြနိုင်သလို သင်တန်းသားများ ရှိခိုးသားစွာ မျှဝေနိုင်မည့် ပုံစံသစ်တစ်ခု ဖန်တီးအသုံးပြနိုင်ပါသည်။

### ဥပမာ -

စူး၍၍ကြီးပေါ်တွင် တစ်ဖက်တွင် a+ ပါသော သက်တန်း အခြားတစ်ဖက်တွင် a- ပါသော သက်တယေားဆွဲပါ။ သင်တန်းသားများကို ကော်ကပ်စူး၍၍လေးများပေးပြီး ယနေ့အတွက် အကြံပြုထောက်ပြချင်သည့်အရာများ ချရေးစေပြီး ကောင်းမွန်သည့်အရာများနှင့် ပိုမိုကောင်းမွန်အောင် လုပ်ရန်လိုသည့်အရာများကို စူး၍၍ကြီးအပေါ်တွင် သက်တအလိုက် လာရောက်ကပ်ခိုင်းပါ။

## အဓိကသင်ခန်းစာများ

- တချို့သော ယဉ်ကျေးမှုများတွင် စကားပြောခြင်းက ပါဝါ/အင်အားတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် စကားများများ ပြောနိုင်လေလေ အင်အားကြီးသူဖြစ်လေလေ ဖြစ်ပါသည်။
- ဒိုင်ယာလော့တွင် လူတိုင်းက တန်းတူရည်တူရှိခြင်းနှင့် လူတိုင်းရဲ့အသုံးသည် တန်းတူညီပါသည်။
- ဒိုင်ယာလော့တွင်မှ ပါဝါသည် စကားပြောဆိုနိုင်ခြင်း စကားရိုင်းကို ထိန်းချုပ်ခြင်းမဟုတ်ဘဲ နားလည်မှုပေးနိုင်ခြင်း သည်သာ ပါဝါဖြစ်ပါသည်။

# လုပ်ငန်းစဉ် ၃၀၅ - လူအဖွဲ့အစည်း ဒိုင်ယာလေ့ ၏ အခန်းကဏ္ဍများ



လူထွေးဒိုင်ယာလေ့တွင် အခါကအခန်းကဏ္ဍ င ရပ် ရှိပါသည်။ ယခုလုပ်ငန်းစဉ်တွင် သင်တန်းသားများကို ထိုကဏ္ဍများ မိတ်ဆက်ပေးပြီး ငှုံးတို့၏ ရပ်စွာတွင် ဒိုင်ယာလေ့ပြင်ဆင်ရန် လုပ်ဆောင်ရမည့်အရာများအတွက် အတူတကွ လုပ်ဆောင်ကြရမည်ဖြစ်သည်။



ရည်ရွယ်ချက်များ

- » ပြီးဆုံးခဲ့သောနေ့မှ လေ့လာခဲ့သော သင်ခန်းစာများကို ပြန်လည်သုံးသပ်ရန်။
- » သင်တန်းသားများကို လူထွေးဒိုင်ယာလေ့မှ ကဏ္ဍ င ရပ်နှင့် ရင်းနှီးစေရန်။



အချိန် - ၇၂ မြန်စ်



သင်ထောက်ကူပစ္စည်းများ - လွယ်လင့်တကူရနိုင်သော ပစ္စည်းအမျိုးမျိုး၊ စက္ကာစာရွက်ကြီး၊ ရောင်စုံဘောပင်၊ စက္ကာတိုင်း။

## ကြိုတင်ပြင်ဆင်ခြင်း

» လွယ်လင့်တကူရနိုင်သော ပစ္စည်းအမျိုးမျိုးကို စုဆောင်းထားပါ (သင်တန်းသား တစ်ယောက်တစ်ခု (သို့) အကယ်၍ သင်တန်းသားအရေအတွက် များပြားပါက အဖွဲ့ငယ်တစ်ဖွဲ့ကို တစ်ခုစီ)။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - ဥပမာပေး ပြန်လည်စုစုပေါင်းသုံးသပ်ခြင်း (၃၀ မြန်စ်)

- ၁။ ကြမ်းပြင်ပေါ်တွင် ပစ္စည်းများကို ဖြန့်ကျေထားပါ။
- ၂။ သင်တန်းသားများကို တွဲဖောက်လုပ်ဆောင်မည့်သူ ရှာခိုင်းပြီး ပစ္စည်းများ ကေးစက်ရိုင်းပုံနေရိုင်းပါ။
- ၃။ တေးသီချင်းဖွင့်မည်ဖြစ်ပြီး ထိုတေးသီးချင်း ထွက်ပေါ်နေစဉ် သင်တန်းသားက အဖော်နှင့်အတူ ပစ္စည်းများအား စက်ရိုင်းပုံအတိုင်း ရိုင်းပတ်ပြီး လျှောက်ခိုင်းပါ။ တေးသီချင်းသီ ရပ်တန်းချိန်တွင် သူတို့ကို ချထားသော ပစ္စည်းများထဲမှ တစ်ခုကို ကောက်ယူခိုင်းပါ။ အတွက်ရိုင်းတွင် ပစ္စည်းတစ်ခုစီ ရရှိမည်ဖြစ်ပြီး အတွက်လိုက် ငှုံးတို့ ရွှေးချယ်ထားသော ပစ္စည်းက ဒိုင်ယာလေ့နှင့် မည်သို့ ဆက်နွယ်နေလဲ ရှင်းပြခိုင်းပါ။
- ၄။ အောက်ဖော်များကို ဥပမာပေးပြီး သေချာစွာ ပြောပြပါ။

## ဥပမာ - ခွက်

- » ပစ္စည်းသည် ခွက်တစ်ခွက်ဖြစ်ခဲ့လျင် ခိုင်ယာလော့ ပုံပိုးကူညီသူသည် ခွက်တစ်ခုနှင့်တူသည်။ သူအနေဖြင့် ခွက်တစ်ခွက် ဖန်တီးပေးရမည်ဖြစ်ပြီး ခိုင်ယာလေ့တွင် သင်တန်းသားများသည် ခွက်အတွင်းသို့ ငင်းတို့၏ မျှဝေမှုအတွေးများ၊ ရင်တွင်းဖြစ်ရပ်များ၊ သုံးသပ်မှုများ၊ ခံစားချက်များကို လာရောက်ထည့်ကြမည်ဖြစ်သည်။
- ၅။ သင်တန်းသားများက ညွှန်ကြားချက်များအပေါ် ရှင်းလင်းစွာ သဘောပါက သီချင်းဖွံ့ဖြိုးပါက သီချင်းဖွံ့ဖြိုးပါ။ မိနစ်အနည်းငယ်ကြာဖြီး သီချင်းပိတ်လိုက်ပါ။ သင်တန်းသားများက သူတို့ရည်ရွယ်သောအရာကို လျှင်မြန်စွာကောက်ယူနေလား စောင့်ကြည့်ပါ။
- ၆။ စက်ရိုင်းပုံအတိုင်း တစ်လျည့်စီ တစ်ယောက်ချင်း ငင်းတို့၏ ပစ္စည်းကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ခိုင်ယာလော့ ဆက်စပ်မှုကို ရှင်းပြခိုင်းပါ။
- ၇။ သင်တန်းသူများရဲ့ တုံးပြန်ချက်များနှင့် သူတို့ကျန်ရစ်နေသော အမိက မည်သည့်အချက်ကိုမဆို ထင်ရှားအောင် မှတ်သားပြထားပါ။

### ◀ အပြောင်းအလဲများ

အကယ်၍ အပိုင်းပိုင်းအလဲများ

## လွှဲကျင့်ခန်း J - ပုံပိုးပေးမှု တာဝန်များ (၃၀ မိနစ်)

- ၁။ လူထုတွင်း ခိုင်ယာလော့အသွင်ကူးပြောင်းမှုက ယခုလုပ်ငန်းစဉ်ကဲ့သို့ဖြစ်ကြောင်း ရှင်းပြပြီး အတွေးအခေါ်အသစ်များ ကို တောင်းဆိုပါ။ ထိုသို့ သင်တန်းသားကို အကြောင်းအရာအဟောင်းများ၊ မေးခွန်းအဟောင်းများ၊ အခြေအနေ အဟောင်းများကို အမြင်သဖြင့်ဖြင့် ကြည့်ရှုရန် တောင်းဆိုပါ။ မနေ့က မိမိဆွေးနွေးထားသကဲ့သို့ လူနှစ်ယောက်တွင် တစ်စုံတစ်ရာအပေါ် တူညီသောအမြင်ရှိလိမ့်မည် မဟုတ်ပါ။
- ၂။ လူထုတွင်းခိုင်ယာလော့သည် အစုအစွမ်းတစ်ခု၏ ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်းလည်း ရှင်းပြပါ။ ငင်းတွင် သီးခြား အခန်းကဏ္ဍဖြင့် မတူညီသောသူများသည် အတူတကွ အလုပ်လုပ်ရန် လိုအပ်သည်။
- ၃။ အမိကအခန်းကဏ္ဍ ၄ ခုအား တင်ပြပါ။ သင်တန်းသားများကို မတူညီသည့် အခန်းကဏ္ဍများ၏ အခိုက်တာဝန်များက ဘာတွေဖြစ်မလဲ ဆွေးနွေးဖို့ အချိန် ၁၀ မိနစ်ပေးပါ။
- ၄။ စေတန္ဒုဝန်ထမ်းများကို ဖိတ်ခေါ်ပြီး အပိုင်းပိုးချက်များကို ပြန်လည်မျှဝေခိုင်းပါ။ အခိုကအချက်များ၊ ထင်မြင်ချက်များကို စက္ကာရွက်ကြီးပေါ်တွင် မှတ်စုံချေရေးထားပါ။ သင်တန်းသားများရဲ့ တုံးပြန်ချက်များကို ပြန်လည်ရှင်းလင်းပြီး၊ သူတို့ကျန်ရစ်ခဲ့သော အမိကတာဝန်များကို ထပ်ဖြည့်ပါ (၃.၃ ရှင်းမြစ်ပြစ်စာရွက် - ပုံပိုးကူညီသူများအတွက် မှတ်စုံများကို ကြည့်ပါ။)
- ၅။ သူတို့အပိုင်းပိုးချက်များအတွင်း သင်တန်းသားများအနေဖြင့် မည်သည့် တာဝန်များက သူတို့အတွက် သက်တောင့်သက်သာ ဖြစ်ပြီး မည်သည့် တာဝန်များက သက်တောင့်သက်သာ မဖြစ်လဲမေးပါ။ ပြောပြချင်သူများကို ဖိတ်ခေါ်ပါ။
- ၆။ အမိကသင်ခန်းစာများကို တင်ပြပါ။



**အပြောင်းအလဲများ** - သင်တန်းသားများ အပိုင်းပိုးဖြင့် ဆွေးနွေးကြမည့်အစား၊ မတူညီသော ကူညီပုံပိုးခြင်းချင်ရာ အခန်းကဏ္ဍတစ်မျိုးစီဖြင့် အခန်းထောင့်တိုင်းတွင် ခွဲထားပါ။ သူတို့အားပေးသော အခန်းကဏ္ဍဖြင့် သင်တန်းသားများ ရပ်နေပါစွဲ။ တူသောထောင့်တွင် ရပ်နေသူများကြား သူတို့၏ တုံးပြန်မှုအတွက် အကြောင်းပြချက်များကို အခြားသင်တန်းသားများအား ဝေမျှပါစွဲ။ ဝေမျှရေးအတွက် ကူညီလိုသူတူရှိကို ခေါ်ပါ။ နောက်တစ်ကြိမ် ထပ်လုပ်ပါ။ ဤအခေါ်ကိုတွင် သင်တန်းသားများအား သူတို့ အားမပေးဆုံးသော အခန်းကဏ္ဍကို ကိုယ်စားပြပါစွဲ။

## အမိကသင်ခန်းစာများ

- လူထုတွင်း ဒိုင်ယာလေ့တွင် အမိကတာဝန် င ရပ် ရှိပါသည်။
  - ▶ စီမံသူ/အစည်းဝေးကျင်းပသူ
  - ▶ ပုံပိုးကူညီသူ
  - ▶ မှတ်တမ်းတင်ရေးသားသူ
  - ▶ ပါဝင်သူ
- တာဝန်အသီးသီးတွင် မတူညီဘေး ထမ်းဆောင်ရန်ဝါဘာများ ရှိပါသည်။
- တာဝန်များ အသီးသီးအတွက် လူပုဂ္ဂိုလ်အမျိုးမျိုး၏ အရည်အချင်းနှင့် သင့်လျော်ရန် လိုအပ်သည်။

# ၃၀၅ ရှင်းမြစ်ပြထားရက် – ဒိုင်ယာလေ့ အခန်းကဏ္ဍများ<sup>38</sup>

လူထုတွင်း ဒိုင်ယာလေ့တွင် အခိုက်တာဝန် င ရပ် ရှိပါသည်။

<b>Convener</b> စီမံပေးသူ/ အစည်းဝေးကျင်းပသူ	<p>လူထုတွင်း ဒိုင်ယာလေ့အတွက် လူများကို စုရုံးပေးသူဖြစ်သည်။ စီမံသူသည် အစည်းအဝေး ဖြစ်ပြောက်ရေးအတွက် လုပ်ဆောင်သည်။ အစည်းအဝေးနေရာကို စီစဉ်ပေးသည်။ တက်ရောက်မည့်သူများကို ဖိတ်ကြားကာ လက်ခံကြိုဆိုပေးသည်။ အနှစ်ချုပ်ပုံစံကို အသံးပြုကာ စကားဂိုင်းအနှစ်ချုပ်ကို ထုတ်နှုတ်သည်။ ထို့နောက် ဆွေးနွေးပွဲ၏ ရလဒ်များကို ပါဝင် တက်ရောက်သူများထံ ပေးပို့ပေးသည်။</p>
<b>Facilitator</b> ပုံးကူညီသူ	<p>ပုံးပိုးသူတစ်ဦး၏ တာဝန်မှာ ပြောဆိုဆွေးနွေးမှုများကို ခေါင်းစဉ်အကြောင်းအရာမှ လွှာထွက်မသွား စေရန် ထိန်းပေးခြင်းဖြစ်သည်။ စကားဂိုင်းတွင် ပါဝင်သည့်လူတိုင်း ထုတ်ဖော်ပြောဆိုခွင့် အသေအချာ ရရှိစေရန် ဆောင်ရွက်ပေးပြီး တစ်ဦးတစ်ယောက်မှ စကားဂိုင်းကို သူတစ်ယောက်တည်း အပိုင်းပြီး မပြောမိစေရန်အတွက် အဆိပ်၊ စကားဂိုင်းအဖွဲ့နှင့် သင့်လျော်ကိုက်ညီမည့် ဒိုင်ယာလေ့ ပုံစံကို အသံးပြုပေးပါ။ ပုံးပိုးသူသည် ဒိုင်ယာလေ့ဖြစ်စဉ်အတိုင်း သွားနိုင်ရန် အချိန်အပိုင်းအခြားများ ကိုလည်း စောင့်ကြည့်ပေးရမည်။ နောက်ဆုံးအနေဖြင့် ပုံးပိုးသူသည် ကြားနေမှုကို ကိုင်စွဲထားရမည် ဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်အမြင်များကို ဝေမျှခြင်းအား ရှောင်ကြည့်ရမည်ဖြစ်သည်။</p> <p>မှတ်ချက် – တရီးသော ကိစ္စများတွင်မှ စီမံပေးသူ/ အစည်းဝေးကျင်းပသူသည် ပုံးပိုးသူအဖြစ် ဆောင်ရွက်လေ့ရှုပါသည်။ သို့သော် စီမံသူတွင် ပုံးပိုးခြင်း အတွက်အကြံမရှိလျှင် အဆိပ် တာဝန်ယူမှုများကို သီးခြားခွဲပြီး လုပ်ဆောင်လျှင် ပိုမိုထိရောက်သည့်အကျိုးကို ရရှိမည်ဖြစ်သည်။</p>
<b>Note Taker</b> မှတ်တမ်းပြစ်သူ	<p>မှတ်တမ်းပြုသူ၏ အခိုက်အလုပ်မှာ အစည်းဝေးပြီးဆုံးသည့်အခါမှာ အစည်းအဝေး အခိုက်အလက်များကို မှတ်တမ်းပြုရှိပြီး သင်တန်းသားများအား ပြန်လည်မျေားပေးရခြင်းဖြစ်သည်။ စကားဂိုင်းတွင်း ပြောသူများကို ရေးမှတ်ခြင်းနှင့် မည်သည့်အချက်ကို ပြောဆိုခဲ့သည်ကို မှတ်သားခြင်းပြုလုပ်ရန် မလိုအပ်ပေး။ စကားဂိုင်းမှ ပေါ်ထွက်လာသည့် အခိုက်အချက်များ ဆုံးဖြတ်ချက်များနှင့် နောက်အဆင့် ဆက်လက်လုပ်ဆောင်မည့် သဘောတူညီချက်များကို မှတ်စုံပြီး ထားရမည်။ စကားဂိုင်းတိုင်းမှ ဆုံးဖြတ်ချက်များ သို့မဟုတ် နောက်ထပ်လုပ်ဆောင်ရန်အဆင့်များ ကို ရလဒ်အဖြစ် ရနိုင်မည် မဟုတ်ပါ။ ထိုသို့ ဖြစ်ပါကလည်း ကိစ္စမရှိပါ။ စကားပြောခြင်းနှင့် အချင်းချင်းထံမှ လေ့လာသင်ယူခြင်းကို ရိုးရိုးရှင်းရှင်း လုပ်ဆောင်သွားရန်သာ လိုအပ်ပါသည်။</p>
<b>Participant</b> ပါဝင်သူ	<p>သင်တန်းသားများသည် စကားဂိုင်းခေါင်းစဉ်ပါ ကိစ္စရပ်များများနှင့် ပတ်သက်သည့် မိမိတို့၏ အသံပညာ၊ အတွက်အကြံနှင့် ထင်မြင်ယူဆောက်များကို ဝေမျှရန် ရောက်ရှိလာကြခြင်းဖြစ်သည်။ သင်တန်းသားများသည် အခြေခံစည်းမျဉ်း၊ စည်းကမ်းချက်များကို လိုက်လိုက်လျော့လျော့ လိုက်နာရမည်ဖြစ်ပြီး အခြားလူများ၏ ထင်မြင်ယူဆောက်များကိုလည်း လေးစားမှုဖြင့် နားထောင်ရန် ဆန္ဒရှိရမည်ဖြစ်သည်။</p>

<sup>38</sup> Drier, Olivia, Paula Green, Nang Loung Ham, and Joanne Lauterjung (2018). *Community Dialogue Handbook: a guide for facilitating community engagement*. Joanne Lauterjung (Ed.) Yangon, Myanmar: Karuna Center for Peacebuilding.

# လုပ်ငန်းစဉ် ၃၆ – ပံ့ပိုးကူညီသူအခန်းကဏ္ဍများ

## နှင့် တာဝန်များ



ဒိုင်ယာလော့ ပံ့ပိုးကူညီသူ၏ အခန်းကဏ္ဍများ ဒိုင်ယာလော့ပြုလုပ်နေချိန်တစ်လျှောက်လုံးတွင် ပွင့်လင်းသော ဆက်သွယ်ပြောဆိုမှု ဖြစ်ရန်အတွက် လုံခြုံစိတ်ချရသော နေရာတစ်ခုကို ဖန်တီးပေးရန်၊ ထိန်းသိမ်းရန်နှင့် ကာကွယ် စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ယခုလုပ်ငန်းစဉ်၌ သင်တန်းသားများသည် ဒိုင်ယာလော့ ပံ့ပိုးကူညီသူတစ်ဦး၏ အဓိကတာဝန်များနှင့် အဆိုပါ တာဝန်များအား ထိရောက်စွာ ထမ်းဆောင်နိုင်ရန် မည်သည့် စွမ်းရည်/ကျမ်းကျင်မှု များ လိုအပ်သည်ကို လေ့လာသုံးသပ်ကြပါမည်။



### ရည်ရွယ်ချက်များ

- » ဒိုင်ယာလော့ ပံ့ပိုးကူညီသူတစ်ဦး၏ အဓိကတာဝန်နှင့် ဝေါ်ရားများကို ခွဲခြားဖော်ထုတ်ရန်။
- » ဒိုင်ယာလော့အား ထိရောက်စွာ ပံ့ပိုးနိုင်ရန်အတွက် လိုအပ်သော စွမ်းရည်များကို လေ့လာသုံးသပ်ရန်။
- » သင်တန်းသားများ၏ ရှိနေဖြီးသားစွမ်းရည်များကို မိမိတို့ကိုယ်တိုင် သိရှိနိုင်ရန်နှင့် လိုအပ်နေသော စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်။



အချိန် – ၇၂ မြန်စ်



သင်ထောက်ကူပစ္စည်းများ – စက္ကာရွက်ကြီး၊ မာကာဘောပင်များ၊ ၃.၆ ရင်းမြစ်ပြစာဆွက် – ပံ့ပိုးကူညီသူ မိမိကိုယ် မိမိ အကဲဖြတ်မှုပုံစံ မိဘ္ကာရွက်များ (သင်တန်းသားတစ်ဦးလျှင် တစ်ခု)။

## ကြိုတင်ပြင်ဆင်ခြင်း

- » စက္ကာရွက်ကြီးပေါ်တွင် ဒိုင်ယာလော့ ပံ့ပိုးကူညီသူဟု ခေါင်းစဉ်တပ်ပြီး အဓိကအချက်များကို ရေးချထားပါ။
- » စက္ကာရွက်ကြီးပေါ်တွင် ‘ဒိုင်ယာလော့ ပံ့ပိုးကူညီသူ၏ တာဝန်နှင့်ဝေါ်ရားများ’ နှင့် ‘ဒိုင်ယာလော့ ပံ့ပိုးကူညီသူလိုအပ်သော စွမ်းရည်များ’ ရေးချပါ။ (၃.၆ – ပံ့ပိုးကူညီသူများအတွက် မှတ်စုံများကိုကြည့်ပါ။)

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - ဒိုင်ယာလော့ ပံ့ပိုးကူညီသူတစ်ယောက်၏ ဝေါ်ရားများ (၄၅ မြန်စ်)

- ၁။ (စာမျက်နှာ ၁၂-၁၉) ရှိ ပံ့ပိုးကူညီသူများအတွက် ကိရိယာများပါ လုပ်ငန်းစဉ်များကို အသုံးပြု၍ သင်တန်းသားများကို ၃ ယောက်မှ ၅ ယောက်အထိပါသော အဖွဲ့ငယ်များဖွဲ့ပါ။
- ၂။ ယခုလုပ်ငန်းစဉ်တွင် ဒိုင်ယာလော့ ပံ့ပိုးကူညီသူ၏ အခန်းကဏ္ဍကို အသေးစိတ် လေ့လာမည့်အကြောင်း ရှင်းပြပါ။
- ၃။ စက္ကာရွက်ကြီးများကို ကြိုတင်ပြင်ဆင်ထားပါ။ အဖွဲ့ငယ်များအား အောက်ဖော်ပြပါ မေးခွန်း ၄ ခုကို ငှါးတို့ အဖွဲ့အတွင်း ဆွေးနွေးစေပြီး စက္ကာရွက်ကြီးပေါ်တွင် လူပုံစွဲ၍ သက်ဆိုင်ရာ အဖြေများကို ပုံထဲတွင် ချရေးခိုင်းပါ။ (သို့) ပုံသဏ္ဌာန်များဖြင့် ပြခိုင်းပါ။

- » ဒိုင်ယာလေ့ ပုံပိုးကူညီသုတစ်ယောက်ရဲ အမိကတာဝန်နှင့် ဝါယာရားတွေက ဘာတွေလဲ။ ငှင်းတို့၏ အဖြေများကို စဉ်၍ချက်ကြီးပေါ်ရှိ ခန္ဓာကိုယ် ပုံအတွင်း ချရေးပါ (သို့) ပုံသဏ္ဌာန်များဖြင့် ပြခိုင်းပါ။
- » ဒိုင်ယာလေ့ ပုံပိုးကူညီသုတစ်ယောက်မှာ ဘယ်လို ဗဟိုသတွေရှိစိုး လိုအပ်ပါသလဲ။ ငှင်းတို့၏ အဖြေများကို စဉ်၍ချက်ကြီးပေါ်ရှိ ဦးခေါင်းပုံအတွင်း ချရေးပါ (သို့) ပုံသဏ္ဌာန်များဖြင့် ပြခိုင်းပါ။
- » ဒိုင်ယာလေ့ ပုံပိုးကူညီသုတစ်ယောက်မှာ ဘယ်လိုစွမ်းရည်/ကျမ်းကျင်မှုတွေရှိစိုး လိုအပ်ပါသလဲ။ ငှင်းတို့၏ အဖြေများကို စဉ်၍ချက်ကြီးပေါ်ရှိ လက်နှစ်ဖက်ပုံတွင် ချရေးပါ (သို့) ပုံသဏ္ဌာန်များဖြင့် ပြခိုင်းပါ။
- » ဒိုင်ယာလေ့ ပုံပိုးကူညီသုတစ်ယောက်မှာ ဘယ်လိုတန်ဖိုးထားမှု/ ခံယူချက်သဘောထားတွေ ရှိနေစိုး လိုအပ်ပါသလဲ။ ငှင်းတို့၏ အဖြေများကို စဉ်၍ချက်ကြီးပေါ်ရှိ နှလုံးသားပုံအတွင်း ချရေးပါ (သို့) ပုံသဏ္ဌာန်များဖြင့် ပြခိုင်းပါ။

- ၅။ အဖွဲ့တစ်ခုအတွက် စဉ်၍ချက်ကြီးနှင့် ရောင်စုံဘောပင်များ မဝေမျှမှု ညွှန်ကြားချက်များအား သင်တန်းသားအားလုံး အမှန်တကယ် နားလည်သဘောပေါက်မှု ရှိ/ မရှိ စစ်ဆေးပါ။
- ၆။ အဖွဲ့များအား ဆွေးနွေးရန် မိန့် ၂၀မှ ၃၀အထိ အချိန်ပေးပြီး ငှင်းတို့၏ အဖြေများကို စဉ်၍ချက်ကြီးများဖြင့် တင်ပြရန် ပြင်ဆင်ခိုင်းပါ။
- ၇။ အဖွဲ့များအားလုံး ဆွေးနွေးမှုပြီးပါက ပြခန်းတွင် လမ်းလျောက်ခြင်း လုပ်ငန်းစဉ်ဖြင့် လှည့်လည်ကြည့်ရှုခိုင်းပါ။ တစ်ဖွဲ့စီကို ငှင်းတို့၏ ပုံကားချပ်များအကြောင်း အလှည့်ကျတင်ပြပေးရန် ဖိတ်ဆောင်းပါ။

**ပြခန်းတွင် လမ်းလျောက်ခြင်း** – အဖွဲ့တိုင်းမှ ရေးဆွဲထားသော ပုံကားချပ်များကို နံရံများပေါ်တွင် ကပ်ခိုင်းပါ။ အဖွဲ့တစ်ဖွဲ့ချင်းစီမှ သံတမန်တစ်ယောက်စီ အဆိုပြုခိုင်းပါ။ သံတမန်များက ငှင်းတို့အဖွဲ့၏ ပုံကားချပ်ဘေးတွင်ရပ်၍ တွေ့ကြေားသော သင်တန်းသားများကို တာဝန်ယူ ရှင်းပြုပေးပါမည်။ ကျွန်းအဖွဲ့ဝင်များက အခန်းတွင်းလှည့်လည်ပြီး အခြား အပ်စုများရဲ့ တင်ဆက်မှုများကို လေ့လာခိုင်းပါ။ သင်တန်းသားများကို ငှင်းတို့၏ အဖြေများသည် အခြားအဖွဲ့များ၏ အဖြေများနှင့် မည်သည့်အချက်များတွင် တူညီပြီး မည်သည့်အချက်များတွင် ကွဲလွှာနေကြောင်းမေးပါ။ အချင်းချင်းလည်း မေးခွန်းများ မေးလာအောင်အားပေးပါ။ အကယ်၍ ဖြစ်နိုင်ပါက တကယ့်ပြခန်းများအတိုင်း ဤမြှုပ်နည်းသာယာသော သီချင်းသံလေးများ ဖွင့်ထားပေးပါ။

## လေ့ကျင့်ခန်း J - ရှင်းလင်းတင်ပြခြင်း (၁၅ မိန့်)

**ဤ** သင်တန်းသားများကို အုပ်စုပြန်ဖွဲ့ပေးပါ။ အောက်ပါကဲ့သို့ မေးခွန်းများမေးပြီး ပြခန်းတွင် လမ်းလျောက်ခြင်း လုပ်ငန်းစဉ်အား ဆွေးနွေးပေးပါ။

- » အဖွဲ့လိုက် တင်ပြချက်များအကြား ဘာတွေ ကွဲပြားနေတာ သတိပြုမိပါသလဲ။
- » တွေ့ကြေားအုပ်စုမှ တိတွင်ဖန်တီးမှုအသစ် (သို့) အတွေးအခေါ်အသစ်တစ်ခုခု ရလိုက်တာများ ရှိပါသလား။

၁။ စဉ်၍ချက်ကြီးကို အသုံးပြု၍ သင်တန်းသားများရဲ့ လုပ်ဆောင်တင်ပြမှုမ တာဝန်ဝါယာရားများနှင့် စွမ်းရည်များတွင် တူညီသည့်အချက်များနှင့် ငှင်းတို့ဖော်ပြရန် ကျန်ခဲ့သည့်အချက်များကို ထောက်ပြပြီး တင်ပြဆွေးနွေးပါ။

၂။ ခိုင်ယာလေ့ပုံပိုးဖို့ သဘာဝစွမ်းရည်တွေကို ပိုင်ဆိုင်ပြီး ကံကောင်းစွာ မွေးဖွားလာသူတရီးလည်း ရှိကောင်းရှိနိုင်ပေမယ့် ဘယ်သူမှာမှ စွမ်းရည်တွေအားလုံး ပြည့်ဝကျမ်းကျင်နေတာမျိုး မဖြစ်နိုင်ကြောင်း ရှင်းပြပါ။

## လေ့ကျင့်ခန်း ၃ - မိမိကိုယ်မိမိ ပြန်လည်စစ်ဆေးမှု (၁၅ မိနစ်)

- ၁။ သင်တန်းသားများအား ငှါးတို့၏ စွမ်းရည်များကို ပြန်လည်သုံးသပ်ရန် ဖိတ်ခေါ်ပြီး ငှါးတို့၏ အားသာချက်များကို တိုးမြှင့်တည်ဆောက်ရန်နှင့် အားနည်းချက်များကို ပြပြင်ဖြည့်ဆည်းရန်အတွက် ကိုယ်ပိုင်အစီအစဉ်တစ်ခု ရေးဆွဲခိုင်းပါ။
- ၂။ သင်တန်းသားများအား နှစ်ယောက်တစ်တွဲ တွေ့ခိုင်းပြီး မိမိတို့ရဲ့ အားသာချက်၊ အားနည်းချက်များကို အပြန်အလှန် ဆွေးနွေးသုံးသပ်ခိုင်းပါ။ ဘယ်လို စွမ်းရည်တွေ မိမိမှာ ရှိနှင့်ပြီးသား ဖြစ်နေသလဲ၊ ဘယ်လို စွမ်းရည်တွေကို ပိုမို တိုးတက်အောင် ဖြည့်ဆည်းဖို့လိုသလဲ၊ ခိုင်ယာလေ့ ပုံပိုးကူညီသူ၏ ဝါယာရားတွေအကြောင်း စဉ်းစားချိန်တွင် ထိုးရိမ်ကြောင့်ကြမှု (သို့) မင်္ဂလာဖြစ်ရသည့်အကြောင်း တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့/ရှိခဲ့ပါသလား။
- ၃။ သင်ခန်းစာအဆုံးသတ်အနေဖြင့် သင်တန်းသားတစ်ဦးချင်းစီအား ငှါးတို့၏ အားသာချက်တစ်ချက်နှင့် ဖြည့်ဆည်းရန် လိုအပ်နေသော အချက်တစ်ချက်ကို မျှဝေခိုင်းပါ။ အကယ်၍ ဖြစ်နိုင်ပါက ငှါးတို့၏ အားနည်းချက်များကို ဖြည့်ဆည်းရန် ချွေးချွေးသည့် လုပ်ငန်းအစီအစဉ်ကိုလည်း မျှဝေခိုင်းပါ။
- ၄။ အဆုံးသတ်တွင် ခိုင်ယာလေ့ ပုံပိုးခြင်းမှာ စွမ်းရည်/ကျမ်းကျင့်မှုတစ်ခုသာဖြစ်ကြောင်း သင်တန်းသားအားလုံးကို ပြန်လည်သတိပေးပါ။ မည်သည့် စွမ်းရည်ကိုမဆို လေ့ကျင့်တည်ဆောက်နိုင်ပါသည်။ အစိုင်းတွင် တချို့မှာ ထိုးရိမ်ပုပ်မှုနှင့် မင်္ဂလာဖြစ်တတ်သည့်မှာ သဘာဝပင်ဖြစ်ပါသည်။ ယခုသင်တန်း၏ ရည်ရွယ်ချက်မှာ သင်တန်းသားများ၏ မိမိကိုယ်ကိုမိမိ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် စွမ်းရည်မြှုပ်တင်ခြင်းတို့ကို ထောက်ပံ့ကူညီပေးရန်ဖြစ်ပြီး အနာဂတ် ခရီးလမ်းရှေ့သို့ ဆက်လှမ်းရာတွင် တစ်ဦးကိုတစ်ဦး ကူညီထောက်ပံ့ပေးနိုင်သော လူထူအတွင်း ခိုင်ယာလေ့တစ်ခုကို ပုံပိုးဖော်ဆောင်နိုင်သူများ ဖြစ်လာအောင် ကူညီအားပေးရန် ဖြစ်ပါသည်။
- ၅။ အမိကသင်ခန်းစာများကို တင်ပြပါ။



### တိုးချဲ့လုပ်ဆောင်ခြင်း

လုပ်ငန်းစဉ် ၁.၆ - ရုံးစွမ်းလေ့လာခြင်းနှင့် မျှဝေခြင်း၏ အတွေ့အကြုံအပေါ် အခြေခံပြီးတည်ဆောက်ပါ။ သင်တန်းသားတစ်ယောက်သာ ထိုင်နိုင်မည့် ထိုင်ခုတစ်ဦး (သို့) အထူးနေရာတစ်ခုအခန်းတွင် ပြင်ဆင်ပါ။ တြေားသင်တန်းသားများအား ဖိတ်ခေါ်ပြီး ထိုင်ခုတွင် ထိုင်ရသူ သူငယ်ချင်းထံတွင် မည်သည့် စွမ်းရည်နှင့် အားသာချက်များကို လေ့လာတွေ့ရှိမိသလဲဟုမေးပါ။ သင့်ရဲ့ကိုယ်ပိုင်သုံးသပ်မှုကို မျှဝေပေးခြင်းဖြင့် လုပ်ငန်းစဉ် အား လွှတ်လပ်ပေါ့ပါးစွာ စတင်လိုက်ပါ။ တတိယစာစဉ် အပါအဝင် ပထမစာစဉ်နှစ်ခုတစ်လျှောက်တွင် သင်တန်းသားများအပေါ် သင်လေ့လာခဲ့သည့်များကို ဆင်ခြင်သုံးသပ်ပါ။

### အမိကသင်ခန်းစာများ

- ခိုင်ယာလေ့ ပုံပိုးကူညီသူ၏ အခန်းကဏ္ဍမှာ ခိုင်ယာလေ့ပြုလုပ်နေချိန် တစ်လျောက်လုံးတွင် ပွင့်လင်းသော ဆက်သွယ် ပြောဆိုမှု ဖြစ်ရန်အတွက် လုံခြုံစိတ်ချေရှုသော နေရာတစ်ခုကို ဖန်တီးပေးရန်၊ ထိန်းသိမ်းရန်နှင့် ကာကွယ်စောင့်ရောက်ပေးရန် ဖြစ်ပါသည်။
- အထူးသဖြင့် ခိုင်ယာလေ့ ပုံပိုးကူညီသုံးသည် ခိုင်ယာလေ့၏ ရည်မှန်းချက်များကို ရှင်းလင်းခြင်း၊ အခြေခံစည်းမျဉ်းများ ဖော်ထုတ်ချမှတ်စေခြင်း၊ ထိရောက်သော ဆက်သွယ်ပြောဆိုမှုပုံစံများ တည်ဆောက်ပေးခြင်း၊ လုပ်ငန်းစဉ်တစ်ခုလုံးကို ခြိုင့်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ရပါသည်။
- ခိုင်ယာလေ့ (စကားရိုင်း) ပုံပိုးကူညီသုံးကောင်း တစ်ယောက်သည် ခိုင်ယာလေ့တွင် သင်တန်းသားများနှင့် အပြန်အလှန် ခင်မင်နားလည်ပြီး ယုံကြည်မှုတည်ဆောက်နိုင်ရပါမည်။ လိုအပ်ပါက မေးခွန်းများ မေးပေးပြီး အားလုံး၏ အသံကို နာကြားခွင့်ရရန် သေချာစေခြင်းဖြင့် ဆွေးနွေးမှုကို အားပေးကူညီရပါမည်။
- ထိရောက်သော ခိုင်ယာလေ့ပုံပိုးမှုဖြစ်ရန်အတွက် လိုအပ်သောစွမ်းရည်များကို လေ့လာသင်ယူ လေ့ကျင့်နိုင်ပါသည်။

# ၃၆ - ပုံပိုးကူညီသူများအတွက် မှတ်စုများ<sup>39</sup>

## ပုံပိုးကူညီသူ၏ တာဝန်နှင့်ဝတ္ထရားများ

ခိုင်ယာလော့ ပုံပိုးကူညီသူတစ်ဦး အထူးသဖြင့် လူထုအတွင်း ခိုင်ယာလော့ ပုံပိုးကူညီသူတစ်ဦး၏ အခန်းကဏ္ဍမှာ ခိုင်ယာလော့ ပြုလုပ်နေချိန် တစ်လျှောက်လုံးတွင် ပွင့်လင်းသော ဆက်သွယ်ပြောဆိုမှုဖြစ်ရန်အတွက် လုံခြုံစိတ်ချရသော နေရာတစ်ခုကို ဖန်တီးပေးရန်၊ ထိန်းသိမ်းရန်နှင့် ကာကွယ်စောင့်ရောက်ပေးရန် ဖြစ်ပါသည်။

၁။ ခိုင်ယာလော့၏ ရည်မှန်းချက်များကို ရှင်းလင်းခြင်း။

- » ခက်ခဲသော ခေါင်းစဉ်အကြောင်းအရာများကို ဆွေးနွေးရာတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစွာ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုရန်နှင့် နားထောင်ပေးရန်။
- » ပြဿနာတစ်ခုကို ရှုမြင်သုံးသပ်ရာတွင် တြေားသူများ၏ ရှုထောင့်မှ ရှုမြင်သုံးသပ်နိုင်စွမ်း တိုးတက်စေရန်။
- » အခြားသူများကို စည်းရုံးဖောင်းဖျက် (သို့) အခြားသူများ၏ အမြင်ကိုပြောင်းလဲရန် ကြိုးစားမှုမပြုဘဲ မိမိ၏အမြင်နှင့် ကိုယ်ပိုင်အတွေ့အကြုံကို ရှိုးသားစွာ ဖော်ထုတ်တင်ပြနှုဂို့သာ လေ့ကျင့်ရန်။

၂။ အခြေခံစည်းမျဉ်းများ ဖော်ထုတ်ချမှတ်စေခြင်းနှင့် စောင့်ကြည့်သတိပေးခြင်း။

- » စကားပိုင်းတွင် သင်တန်းသားများအား အခြေခံစည်းမျဉ်းများ ဖော်ထုတ်ချမှတ်ရန်နှင့် စည်းကမ်းလိုက်နာရန် ကူညီခြင်း။
- » အခြေခံစည်းမျဉ်းများအတိုင်း လက်တွေ့ဆွေးနှင့်ရန် ကူညီစောင့်ကြည့်သတိပေးခြင်း။

၃။ ထိရောက်သော အဖွဲ့လိုက်အပြုအမူနှင့် ဆက်သွယ်မှုပုံးစံ တည်ဆောက်ပေးခြင်း။

- » ရှုထောင့်စုံမှ ထင်မြောင်ယူဆချက်အားလုံးကို လေးစားအသိအမှတ်ပြုခြင်း။
- » စကားအရာအပြင် ကိုယ်ဟန်အမူအရာဖြင့်ပါ ဆွေးနွေးမှုကို ထောက်ပံ့ကူညီပေးခြင်း။
- » စာနာစိတ်ဖြင့် စူးစိုက်စွာ နားထောင်ပေးခြင်း။
- » သင်တန်းသားများ၏ နာမည်များကို မှတ်ထားပြီး လိုအပ်ပါက နာမည်တပ်ပြီး မေးခြင်း/ပြောခြင်း။
- » ရှုက်ချုံနှုတ်ဆိတ်နေသော အဖွဲ့ဝင်များကို ပြောချင်လာအောင် အားပေးခြင်း။
- » (လိုအပ်ပါက) တွဲဖက်ပုံပိုးကူညီသူနှင့် အတိုင်အဖောက်ညီညီပုံပိုးခြင်း။

<sup>39</sup> Adapted from: Drier, Olivia, Paula Green, Nang Loung Ham, and Joanne Lauterjung (2018). *Community Dialogue Handbook: a guide for facilitating community engagement*. Joanne Lauterjung (Ed.) Yangon, Myanmar: Karuna Center for Peacebuilding.

၄။ လုပ်ငန်းစဉ်အား ခြုံင့်သုံးသပ်ခြင်း။

- » တစ်ဦးချင်း စကားပြောချိန်ကို စောင့်ကြည့်ထိန်းညီခြင်း၊ အစီအစဉ် အချိန်အားလုံးကို စီမံခန့်ခွဲပေးခြင်း။
- » ဆွေးနွေးသူများ ခေါင်းစဉ်ကို အဓိကထားရန် လုပ်ဆောင်ပေးခြင်း။
- » အားလုံးအပြည့်အဝ ပူးပေါင်းပါဝင် ဆွေးနွေးခွင့်ရအောင် အားပေးခြင်း။
- » အဖွဲ့လိုက် လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပါဝင်ပြီး အဆင့်အလိုက် လိုအပ်ချက်များကို အာရုံစိုက်ခြင်း။
- » စိတ်ခံစားချက်များကို စောင့်ကြည့်ထိန်းညီပေးခြင်း (စကားဂိုင်းအတွင်း စိတ်ခံစားမှုများ ပြင်းထန်လာမှုကို ကာကွယ်ရန်/ စကားဂိုင်းသည် လိုအပ်သည်ထက် ဌီမံသက်နေပါက တက်ကြောအောင် ငါးဆောင်ပေးရန်)။
- » တစ်ဦးတည်း (သို့) တစ်စုတစ်ဖွဲ့၏ အမြင်တစ်ခုတည်းကသာ စကားဂိုင်းကို လွမ်းမိုးမှု မဖြစ်စေရန် စကားဂိုင်းအတွင်း အဖွဲ့ချင်းအားပြိုင်မှုများကို စောင့်ကြည့်ခြင်း။

## ဒိုင်ယာလော့ ပံ့ပိုးကူညီသူ စွမ်းရည်များ

ထိရောက်သော ဒိုင်ယာလော့ ပံ့ပိုးကူညီသူတစ်ဦးဖြစ်ရန် လိုအပ်သော စွမ်းရည်များမှာ

- » သမာသမတ်ကျခြင်း/ဘက်မလိုက်ခြင်း ပုဂ္ဂလိုက ထင်မြင်ယူဆချက်များကို လျစ်လျှော့မထားဘဲ တစ်ဦးချင်းစီအား စကားပြောခွင့်ရရန် ပံ့ပိုးကူညီပေးနိုင်ရမည်။ အခြေအနေတစ်ခုကို ဘက်ပေါင်းစုံမှ ရှုမြင်နိုင်စွမ်းရှိရမည်။ စိတ်လှပ်ရှားမှုမရှိဘဲ တည်ပြုမှုစွာနေနိုင်စွမ်းရှိရမည်။
- » ယုံကြည်မှုတည်ဆောက်ခြင်း စကားဂိုင်းတွင် သင်တန်းသားများကို လေးစားစွာဆက်ဆံပြီး စကားဂိုင်းကို ထိရောက်စွာ စီမံပေးခြင်းဖြင့် ဓိမိအပေါ် ငါးတို့က ယုံကြည်သည့်အခြေအနေတစ်ခုကို ဖန်တီးနိုင်ရမည်။
- » ပံ့ပိုးကူညီပေးခြင်း စကားဂိုင်းတွင် သင်တန်းသားများအနေဖြင့် တစ်ဦးကိုတစ်ဦး နားလည်သဘောပေါက်ပြီး ငါးတို့ ကိုယ်တိုင် အဖြော်ရှုနိုင်ရန် အထောက်အကူပြုမည့် ရှာဖွေမှုလုပ်ငန်းစဉ်ကို ထောက်ပံ့ပေးနိုင်ရမည်။ စကားဂိုင်းသည် ပြဿနာ ဖြေရှင်းရန် အဖြော်သည့် လမ်းကြောင်းသို့ သီးတည်နိုင်ရန် အကြံ့ဗောက်များ တောင်းခံခြင်းဖြင့် သင်တန်းသားများ၏ ထင်မြင်ယူဆချက်နှင့် သဘောထားအမြင်အားလုံးကို မျှဝေပေးနိုင်သည့် အခွင့်အလမ်းများ ဖြည့်ဆည်းပေးနိုင်ရမည်။
- » မေးခွန်းများ ဖန်တီးခြင်း စဉ်းစားတွေးခေါ်ပုံအသစ်များနှင့် ဘုံးသားအားလုံး မေးခွန်းများ မေးနိုင်ရမည်။ ပံ့ပိုးကူညီသူကောင်းတစ်ယောက်သည် သက်ဆိုင်ရာ စကားဂိုင်း အတွက် မေးခွန်းများကို ကြိုးတင်ပြင်ဆင်ထားလေ့ရှုပြီး စကားဂိုင်းအတွင်း ပိုမိုနက်နဲ့သော ဆွေးနွေးမှုများကို အားပေးရန် လျှပ်တစ်ပြက် ကြားဖြတ်မေးခွန်းများကိုလည်း လိုအပ်သလို ဖန်တီးနိုင်ရမည်။
- » အပြန်အလှန် ခင်မင်ရင်းနှီးအောင် ပြုလုပ်ပေးခြင်း စကားဂိုင်းတွင် ပါဝင်သူအချင်းချင်း သက်တောင့်သက်သာ ရှိစေရန်နှင့် ရိုးသားသော ဆွေးနွေးပြောဆိုမှုဖြစ်စေရန် အားပေးဖန်တီးနိုင်ရမည်။

ဒိုင်ယာလော့ (စကားဂိုင်း) ပံ့ပိုးကူညီသူစွမ်းရည်များကို သဘာဝအတိုင်း ပိုင်ဆိုင်ပြီး မွေးဖွားလာသူအခါး၊ ကံကောင်းထောက်မစွာ ရှိကောင်းရှိနိုင်သော်လည်း များသောအားဖြင့် မည်သူ့တွင်မျှ စွမ်းရည်အားလုံး ပြည့်ဝကျမ်းကျင်နေသည်ဟူ၍ မရှိပါ။ လူတစ်ဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးပံ့စံ လိုအပ်ချက်အရ မိမိတွင်အားနည်းနေသော စွမ်းရည်များကို မည်သို့ မည်ပုံ ထပ်မံပြည့်ဆည်းလျှင် ဆိုသည်ကို လေ့လာသင်ယူနေရန် အရေးကြီးပါသည်။

# လုပ်ငန်းစဉ် ၃၀၇ - မသိစိတ်မှု ဘက်လိုက်မှု



ဘက်လိုက်မှုသည် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်အပေါ် ပိုမိုနှစ်လိုမှု၊ တစ်ဖက်ဖက်သို့ ပိုမိုထိမ်းယိုင်မှု (သို့မဟုတ်) တစ်စုံတစ်ခု တစ်စုံတစ်ရာကို တစ်ဖက်သတ်ဆန်စွာ မလိုမှန်းထား ဆန့်ကျင်မှုပြုခြင်းဖြစ်သည်။ ထိုဘက်လိုက်မှု သည် အပြုသဘော သက်ရောက်မှု ရှိနိုင်သလို အပျက်သဘော သက်ရောက်မှုမျိုးလည်း ဖြစ်နိုင်သည်။ ထိုအရာကို သိလျက်နှင့် ပြုမှုနိုင်သလို မသိစိတ်က အလိုအလျောက် ပြုမြိုင်းမျိုးလည်း ရှိနိုင်သည်။ ယခုလုပ်ငန်းစဉ်တွင် သင်တန်းသားများအား မသိစိတ်ဘက်လိုက်မှုများက ငှုံးတို့၏ အပြုအမှုများကို မည်သို့ လွမ်းမိုးထားပုံနှင့် သတင်း အချက်အလက်များ ရှာဖွေခြင်းနှင့် ထိုသတင်းအချက်အလက်များကို နားလည်သဘောပေါက်ရာတွင်လည်း မသိစိတ် ဘက်လိုက်မှုက မည်မျှ သက်ရောက်မှု ရှိနေကြောင်းကို ထည့်သွင်းစဉ်းစားစေမည်။



## ရည်ရွယ်ချက်များ

- » မိမိတို့၏ ကိုယ်ပိုင်မသိစိတ် ဘက်လိုက်မှုများကို သတိပြုမြို့စေရန်။
- » သတင်းအချက်အလက်များကို ရှာဖွေရာ၊ စဉ်းစားရာ၊ အဓိပ္ပာယ်ဖွင့်ဆိုရာနှင့် နှစ်သက်လက်ခံရာတွင်လည်း မသိစိတ်ဘက်လိုက်မှုက မည်မျှ သက်ရောက်မှု ရှိနေကြောင်းကို ထည့်သွင်းစဉ်းစားစေရန်။
- » အဖွဲ့အတွင်းတွင် ခိုင်ယာလေ့စွမ်းရည်များကို လက်တွေ့လုပ်ဆောင်ရန်။



အချိန် - ၇၀ မိနစ်



သင်ထောက်ကူပစ္စည်းများ - စက္ကာချက်ကြီး၊ မာကာဘောပင်၊ ရောင်စုံခဲတံ့၊ စက္ကာတိပ်။

## ကြိုတင်ပြင်ဆင်ခြင်း

- » လေ့ကျင့်ခန်း ၁ အတွက် အသုံးပြုရန် သင့်လျှပ်သော ပုံများကို ရွှေ့ချယ်ပါ။ ခေါင်းစဉ်နှင့် ဆက်စပ်မှုရှိနိုင်သောပုံကို အသုံးပြုရန် အကြံပြုပါ။ ဥပမာ - ရထားပုံ၊ စလေ့ထုံးစံအရ ပိုင်းထိုင်ပြီး စကားပြောနေပုံ စသည်ဖြင့်။
- » အမိကအချက်များကို စက္ကာချက်ကြီးပေါ်တွင် ကြိုတင်ချရေးထားပါ (၃၀၇ ရင်းမြစ်ပြစာရွက် - ပုံပိုးကူညီသူများအတွက် မှတ်စုံများ ကိုကြည့်ရန်)။
- » ရင်းမြစ်ပြစာမျက်နှာတွင် ဖော်ပြထားသော ဥပမာများကို ပြန်လည်သုံးသပ်ပါ။ ဒေသနှင့် ကိုက်ညီသော ဥပမာများ (သို့) မိမိဘဝအတွေ့အကြံများကိုလည်း အသုံးပြုနိုင်ပါသည်။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - စုပေါင်းရေးဆွဲခြင်း (၃၀ မိနစ်)

- ၁။ အဖွဲ့ခွဲသည့် နည်းလမ်းတစ်ခုကိုသုံးပြီး ၂ ယောက်မှ ၅ ယောက် ပါဝင်သော အဖွဲ့အတွင်းများဖွဲ့ပါ။
- ၂။ အဖွဲ့တိုင်းကို စက္ကာချက်ကြီးနှင့် မာကာဘောပင်များပေးပါ။
- ၃။ သင်တန်းခန်းမအပြင်ဘက်တွင် ပုံတစ်ပုံကပ်ထားကြောင်းကို ရှင်းပြပါ။ ရည်ရွယ်ချက်မှာ ကပ်ထားသော ပုံအတိုင်း ပြန်လည်တိကျွွား ရေးဆွဲရန် ဖြစ်ပါသည်။
- ၄။ ကစားနည်း စည်းမျဉ်းများကို ရှင်းပြပါ။

## လိုက်နာရမည့် စည်းမျဉ်းများ

- » သင်အနေဖြင့် ပုံအား ရွှေ့ပြောင်းလို့ မရပါ။ အဆိုပါပုံမှာ အခြားသော အခန်းတွင်းမှာ ရှိနေမည်။ ဖုန်းမသုံးရ။ ဓာတ်ပုံရှိက်ခြင်း မပြုရ။
  - » တစ်ကြိမ်တွင် အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်သာ အပြင်ထွက်ပြီး ရပ်ပုံအား ကြည့်ရှုရပါမည်။ အဖွဲ့ဝင် နောက်တစ်ယောက်က ပုံကို သွားရောက်ကြည့်ရလိုလျှင် သွားကြည့်နေသော အဖွဲ့ဝင် အဖွဲ့အတွင်း ပြန်ရောက်လာသည်အထိ စောင့်ခိုင်းထားပါ။
  - » အဖွဲ့တိုင်းတွင် ပုံဆွဲမည့်သူ အများဆုံးနှစ်ယောက် ရွေးချယ်ပါ။ ပုံဆွဲရန် ရွေးချယ်ခံထားရသူ နှစ်ယောက်အား ကပ်ထားသော ရှုပ်ပုံကို သွားရောက်ကြည့်ရှုရန် ထွက်ခွာခွင့် မပြုပါ။
  - » ထိုပုံကို ဆွဲရန်အတွက် အချိန် ၁၀ မီနဲ့ ရရှိမည်။
- ၅။ ထို့နောက် မေးခွန်းများ မရှိလျှင် အဖွဲ့တိုင်းကို အချိန် J မီနဲ့စီပေးပြီး ငင်းတို့၏ နည်းလမ်းများ၊ ပြုလုပ်မည့် ပုံစံများ၊ တာဝန်များ ခွဲဝေပြီး မည်သို့ ပြုလုပ်ကြမည်ကို အဖွဲ့အတွင်း ဆွေးနွေးပေါ်။
- ၆။ ပြီးနောက် လုပ်ဆောင်မှုကို စတင်ပါ။ ခံစားချက်ဝင်လာအောင် သီချင်းဖွင့်ထားပေးပါ။ အဖွဲ့တိုင်းမှ စည်းမျဉ်းများ လိုက်နာမှုရှိ / မရှိ ကြပ်မတ်ပါ။
- ၇။ ၁၀ မီနဲ့အကြာတွင် ကစားခြင်းကို ရပ်လိုက်ပါ။ အဖွဲ့တိုင်းအား ငင်းတို့၏ ပုံကို တင်ပြခြင်းပါ။

 မေးခွန်းများ မေးခြင်းဖြင့် ပြန်လည်အနှစ်ချုပ်ပေးပါ။

- » ဘာတွေ တွေ့ကြို့ခဲ့ရသလဲ။
- » ဘယ်လို့ အခက်အခဲတွေရှိခဲ့လဲ။
- » ဘယ်လို့ နည်းလမ်းတွေ အသုံးပြုခဲ့လဲ။
- » ဘာကိုကောင်းစာ လုပ်နိုင်ခဲ့လဲ။

## ဥပမာဏပုံ



Illustration: Matthew Gibbons

# လွှဲကျင့်ခန်း J - လက်မှတ် ၅ စောင် (၂၀ မိနစ်)<sup>40</sup>

- ၁။ သင်တန်းသားများကို စက်ရိုင်းပုံစံ အနေထားဖြင့် နေခိုင်းပါ။
- J။ ယခုလုပ်ရမည့် လုပ်ငန်းစဉ်အညွှန်းကို ပြောပြုပါ။
- » သင်က ဒေသရထားဘူတာရုံးတွင် လက်မှတ်ရောင်းနေပါတယ်။ ဘူတာရုံးက ခရီးသွားသူများကို လက်ခံပေမယ့် သင့်မှာ လက်မှတ် ၅ စောင်သာ ကျန်ပါတော့တယ်။ သင့်အနေဖြင့် ထိုလက်မှတ် ၅ စောင်ကို မည်သူကို ရောင်းချမည်ကို ဆုံးဖြတ်ချက်ချမှတ်ပါ။
- ၃။ စူး။၌ကြီးပေါ်တွင် ခရီးသည်များ စာရင်းချရေးပါ။ သင်တန်းသားများကို ၃ မိနစ် အချိန်ပေးပြီး လက်ကျန်လက်မှတ် ၅ စောင်ကို မည်သူအား ရောင်းချမည်လဲ ဆုံးဖြတ်စေပါ။

## ဥပမာပေး ဓက္ခနာက်ကြီး

### ခရီးသည်များ

- » ဂိတာနှင့် လူငယ်
- » ဓာတ်ပေါ်အဝတ်အစားများ ဝတ်ဆင်ထားသော မိန်းမပို့။ (စကတ်တိုဝတ်ထား)
- » မိန်းမလျာ
- » မျက်မမြင်အဖိုးအိုး
- » ကလေးပါသော မသပ်မရပ်ပုံစံရှိသော အမျိုးသမီး
- » စနစ်တကျ အဝတ်စားဝတ်ထားသည့် အမျိုးသား (တိုက်ပုံနှင့် လုံချည်)
- » အဝတ်စားကောင်းကောင်း ဝတ်ထားသောလူငယ်
- » ပါလီမန်အဖွဲ့ဝင်
- » အစိုးရရစ်သား
- » အစိုးရရရှုံးရုံး
- » အရှက်သမား
- » ဘုန်းကြီး

## နည်းလမ်း(က)

ယခုလုပ်ငန်းစဉ်သည် သင်တန်းသားတစ်ဦးချင်းစီ၏ သဘောထားအတွင်း စိတ်မှုလာသော ဘက်လိုက်မှုကို သုံးသပ်ထင်ဟပ်ရန် အလေးပေးသည်။ သင်တန်းသားတစ်ဦးချင်းစီ၏ ရွှေးချယ်မှုသည် ငှင့်တို့၏ ထင်မြင်ယူဆချက်နှင့် တိုက်ရိုက်သက်ဆိုင်သည်။

- ၁။ သင်တန်းသားများအား သူတို့နှစ်သက်ရာကို ရွှေးချယ်ရန် အချိန်ပေးပြီးနောက် ေတာက်ကောင်တစ်ခုချင်းစီအတွက် ထပ်လောင်းသတင်းအချက်အလက်များကို ဖတ်ပြုပါ။ (၃.၇ ရင်းမြစ်ပြစ်စွာရွှေ့။ ရထားစီး ခရီးသည်များ – ထပ်လောင်းသတင်းအချက်အလက် ကိုကြည့်ပါ။)
- J။ ထို့နောက် သင်တန်းသားများကို ငှင့်တို့၏ ရွှေးချယ်မှုများကို ပြန်လည်သုံးသပ်ခိုင်းပါ။ သုံးသပ်ပြီးနောက် ငှင့်တို့၏ ရွှေးချယ်မှုများကို ပြန်လည်ပြင်ဆင်လိုက်ရှုံးရုံး မရှိ မေးပါ။
- ၃။ ထို့နောက် မေးခွန်းမေးခြင်းဖြင့် အကျဉ်းချုပ်ပါ။

40 Source: Ko Thura Hein, Independent Trainer

## နည်းလမ်း(ခ)

ယခုလုပ်ငန်းစဉ်သည် သင်တန်းသားများကို အခြားသူများနှင့်အတူ ငှါးတို့၏ ရွေးချယ်မှုများကို ပြန်လည်ဆွေးနွှုံးခွင့် အမြင်ဖလှယ်ခွင့်ပေးခြင်းဖြင့် ငှါးတို့အား ခိုင်ယာလေ့လုပ်ဆောင်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းအစရှိသည့် အတွေ့အကြံရအောင် အလေးပေးသည်။

- » သင်တန်းသားများသည် ခရီးသည် ၅ ဦးကို ရွေးချယ်ပြီးလျှင် ငှါးတို့ရွေးချယ်ခဲ့ရသော အကြောင်းပြချက်များကို အခြားသူများနှင့် အဖွဲ့ဖွဲ့ကာ ပြန်လည်မျှဝေခိုင်းပါ။
- » အဖွဲ့ဆွေးနွှုံးမှု ပြုလုပ်ပြီးနောက် သင်တန်းသားများအား ရွေးချယ်မှု ပြောင်းလဲလိုခြင်း ရှိ/မရှိ စစ်ဆေးပါ။ ထို့နောက် မျှဝေရန် ဆန္ဒရှိသောသူများကို ဖိတ်ခေါ်ပါ။
- » ဘတ်ကောင်တစ်ခုချင်းစီအတွက် ထပ်လောင်းသတင်းအချက်အလက်များကို ဖတ်ပြပါ။ (၃.၇ ရင်းမြစ်ပြစ်စာရွက်။ ရထားစီးခရီးသည် - ထပ်လောင်းသတင်းအချက်အလက် ကိုကြည့်ပါ။) ငှါးတို့ ယခင်ချဖိတ်ထားသော ဆုံးဖြတ်ချက်များပေါ်တွင် ပြန်လှန်သုံးသပ်ရန် သင်တန်းသားများကို ဖိတ်ခေါ်ပါ။ ငှါးတို့၏ ရွေးချယ်ထားမှုများနှင့် ဆုံးဖြတ်ချက်ကို ထပ်မံပြောင်းလဲလိုခြင်း ရှိ/မရှိ မေးမြန်းပါ။



နည်းလမ်း က နှင့် ခ နှစ်မျိုးစလုံးအတွက် ပြန်လည်အနှစ်ချပ်ရန် မေးခွန်းများမှာ

- » သင့်ရဲ့ပထမဆုံး ရွေးချယ်မှုတွေကို ဘယ်လိုလုပ်ခဲ့လဲ။
- » ဘယ်လိုအရာတွေပေါ် မှတ်ည်ပြီး သင်ဆုံးဖြတ်ချက်တွေ ပြုလုပ်ခဲ့လဲ။
- » ဆုံးဖြတ်ထားသည့် ရွေးချယ်မှုတွေကို ပြောင်းခဲ့သလား။ ဘာကြောင့်လဲ။
- » ယခုလုပ်ငန်းစဉ်ကနေ ဘာတွေရလိုက်လဲ။



တိုးချဲ့လုပ်ဆောင်ခြင်း

သင်တန်းသားများကို သူတို့ဆုံးဖြတ်ချက်ချမှတ်သည့်အခါ မည်သူက ကျား/မတန်းတူမှုအား ထည့်သွင်းစဉ်းစား ပါသလဲလို့မေးပါ။ အမျိုးသားဘယ်နှစ်ဦး ရွေးချယ်ခဲ့လဲ။ အမျိုးသမီးဘယ်နှစ်ဦး ရွေးချယ်ခဲ့လဲမေးပါ။ တချို့သော ခရီးသည်များကို အမျိုးသားဖြစ်သည်။ အမျိုးသမီး ဖြစ်သည်ကို ဖော်ပြထားခြင်း မရှိသော်လည်း သင်တန်းသား အများစုသည် ယောက်ကျား/မိန်းမဖြစ်တည်မှုကိုတွဲလျက် စဉ်းစားကြပေလိမ့်မည်။ ထိုအချက်ကို ထောက်ပြခြင်းဖြင့် သင်တန်းသားအား ငှါးတို့တွင် ရှိနေသော ဘက်လိုက်မှုများက ကျား/မ ဖြစ်တည်မှုအပေါ် ထင်မြင် ယူဆချက်များကို လွမ်းမိုးနေကြောင်းကို ရှင်းပြပါ။

ဥပမာ - ရဲအရာရှိများ၊ ခါးပိုက်နှိုက်များ၊ လွတ်တော်ကိုယ်စားလှယ်များကို အမျိုးသားများအဖြစ် အများအားဖြင့် မှတ်ယူကြသည်။

## လေ့ကျင့်ခန်း ၂ - ရှင်းလင်းတင်ပြခြင်း (၂၀ မိနစ်)

- ၁။ ဘက်လိုက်မှု၊ ယုံကြည်မှုအခြေခံ ဘက်လိုက်မှုနှင့် မယုံကြည်မှုအခြေခံ ဘက်လိုက်မှုစုစုပေါင်း အခိုဗာယ်ဖွင့်ဆိုချက်များ ပါသော စူးစုံကြော်ကြီးဖြင့် တင်ပြပါ။ ပိုမိုနားလည်သောပေါက်စေရန် ဖော်ပြထားသော ဥပမာအချို့ကို အသုံးပြနိုင် သည်။ (၃.၇ ရင်းမြစ်ပြစ်စာရွက် - ပုံပိုးကူညီသူများအတွက် မှတ်စုံများ ကိုကြည့်ပါ။)။ သင်တန်းသားများတွင်လည်း ကိုယ်ပိုင်အတွေ့ကြံ့မှ ဥပမာများ ရှိလျှင်လည်း မျှဝေခိုင်းပါ။

- ၂။ မိမိတို့အားလုံးတွင် ဘက်လိုက်မှုရှိနေခြောင်း ရှင်းပြပါ။ ထိုအရာများသည် ကြီးပြင်းလာခဲ့သော တစ်လျောက်တွင် မိဘများ၊ ဆရာ/ဆရာမများ၊ လူမှုအသိင်းပိုင်းနှင့် မီဒီယာများမှ ပုံဖော်ခြင်းကို ခဲ့ရသည်။ မိမိကိုယ်တွင် ရှိနေသော ဘက်လိုက်မှုများကို အများအားဖြင့် သတိမထားမိသော်လည်း ထိုဘက်လိုက်မှုသည် မိမိတို့ လူလောကပတ်ဝန်းကျင်ကို မည်သို့ ရှုမြင်နားလည်သလဲ၊ မည်သည့် သတင်းအချက်အလက်များကို ရှာဖွေလဲ၊ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသလဲဆိုသည့် အရာများအပေါ် များစွာလွှမ်းမိုးမှ ရှိနေပါသည်။
- ၃။ အဘယ်ကြောင့် ခိုင်ယာလော့ပုံးပိုးသူအနေဖြင့် ငှုံးတွင်ရှိနေသော ဘက်လိုက်မှုများကို သတိပြုမိရန် လိုအပ်ပါသလဲ။ မိမိဆန္ဒအလျောက် မျှဝေချင်သူများကို ဖိတ်ခေါ်ပါ။
- ၄။ အောက်ပါမေးခွန်းများကို သင်တန်းသားများအား အတွဲ (သို့) အဖွဲ့၎င်းအတွင်း ဆွေးနွေးခိုင်းပါ။ မိမိတို့ ဆန္ဒအလျောက် မျှဝေချင်သူများ ဖိတ်ခေါ်ပါ။

## ဆွေးနွေးရန် မေးခွန်းများ

- » ဘက်လိုက်မှုက ခိုင်ယာလော့တွင် အောက်ဖော်ပြုပါတာဝန်များ ပြည့်ပြည့်ဝဝလုပ်ဆောင်နိုင်ရန်အတွက် မည်သို့ သက်ရောက်မှုများ ရှိနေသနည်း။
- » ခိုင်ယာလော့ စီစဉ်သူများ
- » ခိုင်ယာလော့ ပုံးပိုးကူညီသူများ
- » ခိုင်ယာလော့ မှတ်တမ်းပြုစုသူများ
- » ခိုင်ယာလော့တွင် ပါဝင်သူများ

## ဖြစ်နိုင်သော တုံးပြန်ချက်များ

ခိုင်ယာလော့ စီစဉ်သူများ	ခိုင်ယာလော့တွင် တက်ရောက်မည့်သူများ ဖိတ်ကြားရာတွင်သော်လည်းကောင်း၊ တက်ရောက်သူများအား ဖိတ်ခေါ်ရာတွင် အကူအညီ တောင်းခံရာတွင်သော်လည်းကောင်း သက်ရောက်မှု ရှိနိုင်သည်။
ခိုင်ယာလော့ ပုံးပိုးကူညီသူများ	စကားပြောချိန်မှာ မိမိတို့ဘယ်သူကို ဦးစားပေးမလဲ ရွေးချယ်ရာတွင် ဘက်လိုက်မှု ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဥပမာ – ပုံးပိုးသူနှင့် သဘောထားတိုက်ဆိုင်နေသူ၊ ထောက်ခံနေသူ (သို့) ပုံးပိုးသူမှ စာနာမိသူများကို အချိန်ပိုပေးပြီး စကားပြောနိုင်းခြင်း ဖြစ်နိုင်သည်။
ခိုင်ယာလော့ မှတ်တမ်းပြုစုသူများ	မှတ်တမ်းတင်သည့်အခါမှာ မှတ်တမ်းတင်သူမှာ သဘောကျွန်ုတ်ဖြောက်သော အတွေးအခေါ် (သို့) ရိုစကားပြောကောင်းသူတို့၏ မျှဝေမှုများကိုသာ မှတ်တမ်းတင်ထားသည်။
ခိုင်ယာလော့တွင် ပါဝင်သူများ	တဗြားသူ၏ ဘက်လိုက်မှုနှင့် ယိမ်းယိုင်မှုများကိုသာ သတိပြုမိနေဖြီး မိမိ၏ ဘက်လိုက်မှုနှင့် ယိမ်းယိုင်တတ်မှုများကို မေးလျော့နေနိုင်သည်။ တဗြားသူ၏ ရှေထောင့်ကို ပြောင်းလဲပေးလို့သော ဆန္ဒဖြစ်လာနိုင်သည်။

- » မိမိတို့အားလုံးတွင် ဘက်လိုက်မှုရှိနေကြောင်း ရှင်းပြပါ။ ထိုအရာများသည် ကြီးပြင်းလာခဲ့သော တစ်လျှောက်တွင် မိဘများ၊ ဆရာ/ဆရာမများ၊ လူမှုအသိင်းပိုင်းနှင့် မိဒီယာများမှ ပုံဖော်ခြင်းကိုခံခဲ့ရသည်။ မိမိကိုယ်တွင်ရှိနေသော ဘက်လိုက်မှုများကို အများအားဖြင့် သတိမထားမိသော်လည်း ထိုဘက်လိုက်မှုသည် မိမိတို့ လူလောကပတ်ဝန်းကျင်ကို မည်သို့ ရှုမြင်နားလည် သလဲ၊ မည်သည့် သတင်းအချက်အလက်များကို ရှာဖွေလဲ၊ မည်သို့ နားလည်သဘောပါက်သလဲဆိုသည့် အရာများအပေါ် များစွာလွှမ်းမိုးမှု ရှိနေပါသည်။

## နှမ်နာ ဓက္ခနာရှုက်ကြီး

- » ဘက်လိုက်မှု တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်အပေါ် ပိုမိုနှစ်လိုမှု၊ တစ်ဖက်ဖက်သို့ ပိုမိုယိမ်းယိုင်မှု (သို့မဟုတ်) တစ်စုံတစ်ခု တစ်စုံတစ်ရာကို တစ်ဖက်သတ်ဆန်စွာ မလိုမှန်းထား ဆန့်ကျင်မှုပြုခြင်းဖြစ်သည်။
- » ယုံကြည်မှုအခြေခံ ဘက်လိုက်မှု ယုံကြည်ပြီးသားအရာတစ်ခုကို ပိုမိုသေချာစေရန် အထောက်အကူပြုသော သတင်းအချက်အလက်တို့ကိုသာ ရှာဖွေပြီး ထိုယုံကြည်မှုကို အထောက်အပုံမပေးသော မှန်ကန်သည့် အခြားသတင်းအချက်အလက်တို့ကို မသိချင်ယောင်ဆောင် လျှစ်လျှော့ရှုသည့်သဘောဖြစ်သည်။
- » မယုံကြည်မှုအခြေခံ ဘက်လိုက်မှု ကိစ္စရပ်တစ်ခုကို ကြည့်မြင်ရာတွင် ထိုကိစ္စရပ်တွင် အကောင်းသဘောရှိနေသော်လည်း ထိုအရာကိုမြတ်နိုင်ဘဲ အဆိုးတစ်ဖက်ထဲကိုသာ ရှုမြင်နေခြင်းဖြစ်သည်။

## အဓိကသင်ခန်းစာများ

- တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်အပေါ် ပိုမိုနှစ်လိုမှု၊ တစ်ဖက်ဖက်သို့ ပိုမိုယိမ်းယိုင်မှု (သို့မဟုတ်) တစ်စုံတစ်ခု တစ်စုံတစ်ရာကို တစ်ဖက်သတ်ဆန်စွာ မလိုမှန်းထား ဆန့်ကျင်မှုပြုခြင်းဖြစ်သည်။
- ဘက်လိုက်မှုသည် သိလျက်နှင့် ပြုမှန်းစိုင်သလို မသိစိတ်က အလုံအလျောက်ပြုခြိမ်ခြင်းမျိုးလည်း ရှိနိုင်သည်။
- ထိုဘက်လိုက်မှုသည် မိမိတို့ လူလောကပတ်ဝန်းကျင်ကို မည်သို့ ရှုမြင်နားလည်သလဲ၊ မည်သည့် သတင်းအချက်အလက်များကို ရှာဖွေသလဲ၊ မည်သို့ နားလည်သဘောပါက်သလဲဆိုသည့် အရာများအပေါ် များစွာလွှမ်းမိုးမှု ရှိနေပါသည်။
- ခိုင်ယာလေ့ပြုလုပ်ခြင်းဖြင့် မိမိယုံကြည်ပြီးအရာကို အထောက်အကူပြုမည့် သတင်းအချက်အလက်များကိုသာ ရှာဖွေတတ်သည့် လူတို့၏ သဘောသဘာဝကို ထိရောက်စွာ ပြန်လည်တံ့ပြန်နိုင်မည်။ မိမိ၏ မသိစိတ်ဘက်လိုက်မှုများကို ပိုမိုသုံးသပ်မိစေသည်။

## တိုးချဲ့လုပ်ဆောင်ခြင်း - ဘက်လိုက်မှု ပဟောနို (၃၀ မီနှစ်)

အမေရိကန်ပြည်ထောင်စုအတွင်းရှိ ဘော်စတွန်တဗ္ဗာသို့လ်မှ စိတ်ပညာကို လေ့လာနေသော တဗ္ဗာသို့လ်ကျောင်းသားများနှင့် အသက် ၇ နှစ်မှ ၁၇ နှစ်ကြားတွင်ရှိသော ကလေးငယ်များကို အောက်တွင်ဖော်ပြထားသော ပဟောနိုအား သုတေသနပြုလုပ် မေးမြန်းထားပါသည်။ ထိုပဟောနိုကို လူနည်းစုသာ မှန်ကန်စွာ ဖြေဆိုနိုင်ကြောင်း တွေ့ရသည်။ ထိုလေ့လာမှုသည် လူတို့၏ အမျိုးသမီးတို့အပေါ်ထားရှိသည့် ဘက်လိုက်မှုကို ပြသသော လူသိများသည့် ပုံဖော်ချက် တစ်ခု ဖြစ်သည်။

လေ့ကျင့်ခန်း ၂ လက်မှတ် ၅ စောင်နှင့် ယခုလုပ်ငန်းစဉ်သည် တူညီသော အမိကသင်ယူမှုအချက်များကို အလေးပေးဖော်ပြသည်။ သင့်အနေဖြင့် ဒီပဟောနိုမေးခြင်းကို လေ့ကျင့်ခန်း ၂ အစား အသုံးပြခြင်း (သို့) သင်တန်းနောက်ပိုင်းတွင် အမိကလေ့လာချက်ကို ပိုမိုမှတ်မိစေရန်လည်း ကစားနည်းတစ်နည်းအဖြစ် သုံးနိုင်သည်။

### လုပ်ငန်းစဉ်များ

၁။ သင်တန်းသားများကို စိန်ခေါ်မှုတစ်ခုလုပ်မည်ဖြစ်ကြောင်း ရှင်းပြပါ။

၂။ ပဟောနိုမေးခြင်း ပြုလုပ်ပါ။ သင်တန်းသားများကို တိတ်ဆိတ်ပြုမြင်သက်စွာ စဉ်းစားခိုင်းပါ။

သားအဖနှစ်ယောက်သည် ကားမောင်းရင်း ယာဉ်တိုက်မှုဖြစ်ကြသည်။ အဖောကတော့ ကားတိုက်သည့်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး သားဖြစ်သူကိုတော့ အနီးအနားမှ လူများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ခွဲစိတ်ခန်းတွင် ဆရာဝန်က ကောင်လေးကို သေချာကြည့်ပြီး ပြောလိုက်သည်။ “သူက ငါသားပဲ ငါမရွှေစိတ်နိုင်ဘူး။” အဲဒါဘယ်လို ဖြစ်နိုင်မလဲ။

အဖြေး - ခွဲစိတ်ဆရာဝန်သည် ကလေးရဲ့အမေ ဖြစ်နေပါသည်။

၃။ သင်တန်းသားများတစ်ဦးချင်းစီ အဖြော်စွဲးစားပြီးနောက် အဖွဲ့ငယ်များအတွင်း ဆွေးနွေးခိုင်းပါ။

၄။ ၄-၅ မိနစ်ကြာ စဉ်းစားခိုင်းပြီးနောက် အဖြော်ပြောရန် ဆန္ဒရှိသူများကို မျှဝေခိုင်းပါ။ သင်တန်းသားများက မေးခွန်းများ ထပ်မံ့မြတ်သည်။ သို့ရာတွင် သူတို့သိလိုကောင်သာအရာများသည် ပဟောနိုတွင် ပါဝင်ကြောင်းကိုပြောပါ။

၅။ အကယ်၍ ဘယ်သူကမှ အဖြော်မှန်အောင် မဖြေဆိုနိုင်ပါက ခွဲစိတ်ဆရာဝန်သည် ကလေး၏ အမေဖြစ်ကြောင်း ပြောပြပါ။

၆။ အောက်ပါအတိုင်း မေးခွန်းများမေးပြီး လုပ်ငန်းစဉ်အား ဆွေးနွေးပါ။

- အဘယ်ကြောင့် ထိုပဟောနိုကို ဖြေဆိုရန် ခက်ခဲပါသလဲ။
- မမိတို့အားလုံး ခွဲစိတ်ဆရာဝန်မှာ ကလေး၏မိခင်ဖြစ်ကြောင်း အဘယ်ကြောင့် ချက်ချင်းသတိမပြုမိသလဲ။

ပဟောနိုသည် ခက်ခဲကြောင်း ရှင်းပြပါ။ အဘယ်ကြောင့်ဆိုသော် မိမိတို့တွင် အင်အားကြီးမားပြီး အမြစ်တွယ်နေသည့် အတွေးအမြင်များသည် ကျား၊ မရေးရာအရ ကျွန်ုပ်တို့၏ သိမြင်နားလည်မှုအပေါ်တွင် လွမ်းမိုးနေခြင်းကြောင့်ဖြစ်သည်။ (ဥပမာ - ခွဲစိတ်ဆရာဝန်ဆို အမျိုးသား၊ ကျောင်းဆရာဆို အမျိုးသမီး၊ ယောက်ဗျားလေးက အားသန်ပြီး မိန်းကလေးက အားအွဲ၍သူ၊ အမျိုးသားများက ဝင်ငွေရှာသင့်ပြီး အမျိုးသမီးက ငွေကိုစီမံခန့်ခွဲသင့်သည်၊ အမျိုးသားက အလုပ်လုပ်သင့်ပြီး အမျိုးသမီးက အိမ်မှာနေသင့်တယ်... စသဖြင့်) ဤသို့ နက်ရှိခိုင်းစွာ အမြစ်တွယ်နေသည့် အတွေးအမြင်များကို ‘ဘက်လိုက်မှုများ’ဟု တစ်ခါတစ်ရုံခေါ်သည်။

41 Barlow, Rich (2014). 'BU Research: A riddle reveals depth of gender bias.' Boston University, [www.bu.edu/today/2014/bu-research-riddle-reveals-the-depth-of-gender-bias](http://www.bu.edu/today/2014/bu-research-riddle-reveals-the-depth-of-gender-bias)

# ၃၀၇ က – ပုံပိုးကူညီသူများအတွက် မှတ်စုများ

မသိစိတ်မှ ဘက်လိုက်မှု (အဓိကစကားလုံးများ)

ဘက်လိုက်မှု – တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်အပေါ်ပုံမှန်စုံလိုမှု၊ တစ်ဖက်ဖက်သို့ ပုံမှန်ထိမ်းယိုင်မှု (သို့မဟုတ်) တစ်စုံတစ်ခု တစ်စုံတစ်ရာကို တစ်ဖက်သတ်ဆန်စွာ မလိုမှန်းထား ဆန့်ကျင်မှုပြုခြင်းဖြစ်သည်။

မသိစိတ်မှ ဘက်လိုက်မှုသည် သင့်တွင်ရှိနေခြောင်း သင်ကိုယ်တိုင် သတိမထားမိဘဲ ပြုမှုသည့် ဘက်လိုက်မှုဖြစ်သည်။

## ဘက်လိုက်မှု ဥပမာဏဗျား

- » ကျွန်ုပ်က အသက်ကြီးသူတေားတွင် နေထိုင်ခြင်းကို ပိုနှစ်သက်သည်။ ကျွန်ုပ်က လူငယ်များကို မယုံကြည်ပါ။
- » ကျွန်ုပ်က အဝတ်အစားကို သပ်သပ်ရပ်ဝတ်ထားတဲ့ လူတွေကို သဘောကျာတယ်။ မိမိရဲ့ အပြင်အဆင်ကို ကရာစိုက်တဲ့ လူတွေဟာ တာဝန်ယူတတ်တဲ့ လူတွေဖြစ်တယ်။
- » ကျွန်ုပ်အပျိုးသမီးဝန်ထမ်းကို မင်း/မခန့်ပါဘူး။ သူတို့က အလွန်ပဲစိတ်လှပ်ရှားတတ်ကြသည်။
- » ကျွန်ုပ်က ဘွဲ့ရသူကိုသာ လက်ထပ်လိုပါတယ်။ တဲ့ သို့လို့ ဘွဲ့ရမဟုတ်သူများထက် ပိုတော်ပါတယ်။

ယုံကြည်မှုအခြေခံ ဘက်လိုက်မှု – ယုံကြည်ပြီးသားအရာတစ်ခုကို ပိုမိုသေချာစေရန် အထောက်အကူပြုသော သတင်း အချက်အလက်တို့ကိုသာ ရှာဖွေပြီး ထိယုံကြည်မှုကို အထောက်အပံ့မပေးသော မှန်ကန်သည့် အခြားသတင်းအချက်အလက် တို့ကို မသိချင်ယောင်ဆောင် လျှော့လျှော့ရှာသည့် သဘောဖြစ်သည်။

## ဥပမာ

ဘက်လိုက်မှု – စကပ်အတိုဝင်တ်သော မိန်းကလေးအများစုသည် လိုင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတတ်သည်။

- » ထိယုံကြည်ချက်ကို ထောက်ပံ့ပေးသော သတင်းအချက်အလက်များကိုသာ မှတ်သားသည်။ သို့သော် ရှိုးရာ အဝတ်အစား (သို့) ကျောင်းဝတ်ဖုံး ဝတ်ထားသော်လည်း လိုင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အဖြစ်အပျက် သတင်းများ ရှိသော်လည်း ယုံကြည်မှုကို မထောက်ပံ့သည့်အတွက် မသိစိတ်မှ လျှော့လျှော့လိုက်ခြင်းမျိုးဖြစ်သည်။

မယုံကြည်မှုအခြေခံ ဘက်လိုက်မှု – ကိစ္စရပ်တစ်ခုကို ကြည့်ဖြင့်ရာတွင် ထိုကိစ္စရပ်တွင် အကောင်းသဘောရှိနေသော်လည်း ထိုအရာကို မဖြင့်နိုင်ဘဲ အဆိုးတစ်ဖက်ထဲကိုသာ ရှုဖြင့်နေခြင်းဖြစ်သည်။

## ဥပမာ

- » သင့်မိသားစုနှင့်အတူ သင်က အားလပ်ရက်ခရီးသွားပါသည်။ ခရီးစဉ်သည် အလွန်ပင် ပျော်စရာကောင်းခဲ့ သော်လည်း သင်၏ မိခင်သည် အိမ်ပြန်ရောက်ချိန်မှာတော့ စားသောက်ဆိုင်တွင် စားပွဲထိုးက သူမကို ရှိုင်းစိုင်းစွာ ပြုမှုခဲ့သည့် အကြောင်းကိုသာ ပြန်ပြောနေသည်။
- » သင်ကကျောင်းတွင် စကားလုံးပေါင်းစစ်သည့် စာဖြေဖွဲ့တွင် အဖြေမှန် ၁၉ ခု ဖြေဆိုနိုင်ခဲ့ပြီး နောက်ဆုံးမေးခွန်း တစ်ခုတွင် အပြေားသွားသည်။ သင်သည် ဆရှုံးသော်လည်း မပျော်နိုင်ဘဲ ထိုအများတစ်ခုတည်းကိုပဲ အာရုံးကိုနေသည်။

# ၃၀၇ ခ ရင်းမြစ်ပြောရှက် – ရထားစီး ခရီးသည်

## များ – ထပ်လောင်းသတ်းအချက်အလက်

### ၁။ ဂိတ္တနှင့် လူငယ်လေး

ထက်ဖြက်သော တေးဂိတ္တပညာရှင်၊ အနုပညာသမား၊ စေတန္တဝန်ထမ်း ... ဒီလူငယ်လေးသည် မိဘမဲ့ သင်တန်းကျောင်း တစ်ခုရဲ့ ၁၀ ရက်ကြာ တေးဂိတ္တသင်တန်းမှာ စေတန္တဝန်ထမ်းအဖြစ် သင်ကြားပေးရှန်သွားနေသူပါ။

### ၂။ ဓာတ်ပေါ်အဝတ်စားများ ဝတ်ဆင်ထားသော မိန်းကလေး (စကပ်တိ)

မိန်းမပျို့လေးက နိုင်ငံခြားတွေ့သွေ့လိုလ်မှ မကြာသေးမိကမှ ဘွဲ့ရရှိထားသူပါ။ သူမက သမီးအကြီးဆုံးဖြစ်တဲ့အတွက် သူမရဲ့ မိသားစုကို စောင့်ရှောက်ဖို့ ရပ်စွာကို ထောက်ပံ့ပေးဖို့ အိမ်ပြန်လာတာဖြစ်ပါတယ်။

### ၃။ လိုင်တူချုပ်သူ

သူသည် လူမှုအသိုင်းအဝိုင်းမှာ အလွန်တက်ကြသော စေတန္တဝန်ထမ်း ဖြစ်ပါသည်။ လက်ရှိတွင် သူသည် အသွင်းရှိ လူအိရုံး/သက်ကြီးရွယ်အုံ စောင့်ရှောက်ရေးပေါ်အား စီမံကြီးကြပ်နေပါတယ်။ သူက လတ်တလောတွင် အနီးရှိ ကျေးဇာ တစ်ခုတွင် တုတ္ထီးတည်းနေထိုင်နေရသော အမယ်အိုကြီးတစ်ယောက်အကြောင်းကို သိရှိရသဖြင့် သူ၏အဖွဲ့စည်းမှ ကူညီပေးနိုင်ရန် နည်းလမ်းရှုဖို့ သူမနှင့် တွေ့ဆုံးရန် ခရီးထွက်လာပါသည်။

### ၄။ မျက်မမြင်အဖိုးအို

အဖိုးအိုသည် အလွန်ဆင်းရဲပါသည်။ သူမှာ မိသားစုတစ်ယောက်မှ မရှိသဖြင့် ခက်ခဲစွာ အသက်ရှင်ရပ်နိုင်ရန် ရှန်းကန်နေရပါသည်။ သူဘဝနောက်ဆုံးနေ့ရက်များကို သူရဲ့မွေးရပ်မြော် မသေခင် ကုန်ဆုံးလိုသော ဆန္ဒရှိသောကြောင့် ခရီးထွက်လိုခြင်း ဖြစ်ပါသည်။

### ၅။ ကလေးငယ်နှင့် အမျိုးသမီး

ဒီအမျိုးသမီးသည် အင်ဂျင်နီယာတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့ပြီး လတ်တလောတွင် သူမခင်ပွန်းက ဆောက်လုပ်ရေး လုပ်ငန်းရွင်မှ ပြင်းထန်သောဒဏ်ရာ ရရှိထားပါသည်။ သူမကခင်ပွန်းသည် ဆေးရုံရောက်နေကြောင်း ကြားသိလျှင် ကြားသိခြင်း ဆေးရုံသို့ ထွက်ခွာလာခဲ့ပါသည်။ သူမမှာအိမ်မြှု နောက်ထပ်ကလေးနှစ်ယောက် ရှိနေပြီး သူတို့ကို ကျိန်းမာရေးသိပ်မကောင်းလှသော မိဘနှစ်ပါးက စောင့်ရှောက်ထားရပါသည်။

### ၆။ စနစ်တကျ အဝတ်စား ဝတ်ထားသော ယောက်ဗျား (တိုက်ပံ့နှင့် လုံချည်)

ဒီလူက ရဲကအလိုရှိနေတဲ့ ရာဇ်ဝတ်သားတစ်ယောက်ပါ။ သူက လူမှာ့ဝင်ခိုက္ခားသည် ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ငယ်ရွယ်သည့် ဓာတ်စားခံများအပေါ် အနိုင်ကျင့်မှုများ ပြုလုပ်နေသူလို့ သံသယရှိနေသူဖြစ်ပါသည်။ သူက လေးစားစရာကောင်းတဲ့ လုပ်ငန်းရှင်တစ်ယောက်အသွင်ယူပြီး ရထားဖြင့် ထွက်ပြီးလွတ်မြောက်ရန် ကြိုးစားနေသူဖြစ်ပါသည်။

၇။ ဝတ်ကောင်းစားလှများနှင့် လူငယ်

သူက ကျမ်းကျင်သော ခါးပိုက်နှိုက်တစ်ယောက်ဖြစ်ပြီး လက်ရှိ ရထားပေါ်ရှိ ခရီးသည်များထံမှ ခိုးယူနေသူဖြစ်ပါသည်။

၈။ လွှတ်တော်ကိုယ်စားလှယ်

ဤပုဂ္ဂိုလ်သည် နိုင်ငံတွင်းရှိ ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတို့ကို ဖြုင့်တင်ပေးထားသော မြောက်မြားလှသော လူမှုရေးမှတ်ဝများ ဖွံ့ဖြိုးတိုးတက်အောင် ပြည်သူ့ဝန်ဆောင်မှုပြုနေသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပါသည်။ လတ်တလောတွင် အရေးကြီးအတည်းအဝေး တစ်ခုတက်ရန် သူသည် ခရီးသွားနေပါသည်။

၉။ အစိုးရစစ်သား

အဆိုပါ စစ်သားသည် စစ်တပ်ထဲဝင်ရောက်ပြီး တိုင်းပြည်အား အလုပ်ကျေးပြုနေသူဖြစ်သည်။ သူက ဆိုင်ကလုန်းမှန်တိုင်းများ၊ ရေကြီးမှုများ၊ ငလျင်ဘေးအန္တရယ်များနှင့် အခြားသော သဘာဝဘေးဒဏ်များ ကြံ့လာတိုင်း ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာပြည်သူများကို စေတန္ထုဝန်ထမ်း ကယ်ဆယ်ပေးသူပါ။

၁၀။ အစိုးရ ရဲအရာရှိ

ဒီရဲအရာရှိက အလွန်ပဲနွေးထွေးကြင်နာတတ်သူပါ။ ဒီရဲအရာက အမြတ်မြို့မြို့နှင့် ပြည်သူ့တွေ့ကို ကူညီပေးဖို့ ဝန်ဆောင်မှုပေးဖို့ သူ့ဘဝကို ဖြေပြန်ထားတဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦးပါ။

၁၁။ အရက်သမား

သူမှာ လတ်တလော မိသားစုအားလုံးကို ကားမတော်တဆဖြစ်မှုကြောင့် ဆုံးရှုံးထားရသူပါ။ နောက်ထပ် သူ့အီမ်းနှင့် ပိုင်ဆိုင်မှုများအားလုံးကို မီးလောင်မှုကြောင့် ထပ်မံဆုံးရှုံးခဲ့ပြန်ပါတယ်။ ဒီအဖြစ်အပျောက်နှစ်ခုကြောင့် သူ့မှာ စိတ်ဒက်ရာနှင့် စိတ်ဖိစိုးမှုအမြောက်အမြား ခံစားနေရပါတယ်။ သူ့ရဲ့နေ့စဉ်ဘဝကို အရက်သောက်ပြီး ဦးတည်ရာမဲ့ အမြှေလျှောက်သွားနေတတ်ပါတယ်။ ရထားစီး ခရီးသွားခြင်းက သူ့ရဲ့နာကျင်မှုများကို မေ့ပျောက်နိုင်ခြင်းကြောင့် ရထားစီးရတာကြိုက်နှစ်သက်နေသူပါ။

၁၂။ ဘုန်းကြီး/ရဟန်း

အဆိုပါရဟန်းမှာ သာသနပြုနေသူပါ။ သူက နိုင်ငံအနဲ့လည့်လည်သွားလာပြီး ဗုဒ္ဓအဆုံးအမများကို ဟောကြားနေပါတယ်။ သူက ဉာဏ်ပညာအလွန်ကြီးပြီး အေးအေးချမ်းချမ်းနေတဲ့ ရဟန်းတစ်ပါး ဖြစ်ပါတယ်။

# လုပ်ငန်းစဉ် ၃၀၈ - မေးခွန်းများ မေးခြင်း



ဒိုင်ယာလေ့၏ အလယ် သို့မဟုတ် အတွင်းကျကျသူ့နှေ့မှာ ထုံးစံအားဖြင့် မေးခွန်းတစ်ခုနှင့် စတာထွက်သည်။ မေးခွန်းသဘာဝနှင့် မည်သို့စကားစုံမည် ဆုံးဖြတ်ပြောဆိုမည်မှာ ဒိုင်ယာလေ့တစ်ခု၏ အရည်အသွေးကို အလွန်အလွန် သက်ရောက်နိုင်သည်။ ဤလုပ်ငန်းစဉ်တွင် သင်တန်းသားများသည် ကောင်းမွန်သော ဒိုင်ယာလေ့ မေးခွန်းတစ်ခု၏ အသွင်အပြင် သရုပ်လက္ခဏာနှင့် ဒိုင်ယာလေ့ဖြစ်စဉ်တစ်ခုကို ကူညီထောက်ပံ့ရန်အတွက် မေးခွန်းများကို မည်သို့သက်ရောက်မှုရှိရှိ အသုံးပြုရမည်တိုကို သင်ယူရမည်ဖြစ်သည်။



## ရည်ရွယ်ချက်များ

- » ကောင်းမွန်သော ဒိုင်ယာလေ့ မေးခွန်းတစ်ခု၏ အသွင်အပြင်များကို ဖော်ထုတ်ပြသရန်။
- » ဒိုင်ယာလေ့ မေးခွန်းပုံစံများနှင့် သူတို့ကိုအသုံးပြုရန်အတွက် ဒိုင်ယာလေ့၏ အသွင်အပြင် နားလည်ရန်တိုက်ကွဲပြားနိုင်စေရန်။



အချိန် - (၇၅-၉၀) မီနဲ့



သင်ထောက်ကူပစ္စည်းများ - စဲ့ချောက်ကြီး၊ မာကာဘောပင်များ၊ မေးခွန်းကတ်ပြားများ။

## ကြိုတင်ပြင်ဆင်ခြင်း

- » စဲ့ချောက်ကြီးပေါ်တွင် ဒိုင်ယာလေ့စားပိုင် ၃ ခု ချေရေးထားပါ။
- » ထိရောက်သော ဒိုင်ယာလေ့မေးခွန်းများနှင့် ပုံစံ ၃ မျိုးရှိသော ဒိုင်ယာလေ့လက္ခဏာမေးခွန်းများ ရေးသားထားသည် စဲ့ချောက်ကြီးတစ်ခု ပြင်ဆင်ပါ။ (၃၀၈ - ရင်းမြစ်ပြစ်စာရွက် - မေးခွန်းကတ်များ ကိုကြည့်ရန်)။
- » အဖွဲ့အစည်းအတွက် မေးခွန်းပုံကတ်စံများကို ကြိုတင်ပြင်ဆင်ထားပါ။

## လုပ်ဆောင်ပုံအဆင့်ဆင်

### လေ့ကျင့်ခန်း ၁ - စကားလုံးတစ်လုံး ပုံပြင်များ - ရွှေးချယ်နှင့် (၁၅ မီနဲ့)

- ၁။ သင်တန်းသားများကို နှစ်ယောက်တစ်တွဲ မတ်တပ်ရပ်ခိုင်းပါ။
- ၂။ နှစ်ယောက်အတွဲတွင် ပုံပြင်ပြောခြင်းကို လုပ်ဆောင်သွားရမည်ကို ရှင်းပြပါ။ နှစ်ယောက်ထဲမှ တစ်ယောက်ကစားပြီး မိမိကြိုက်နှစ်သက်ရာ ပုံပြင်တစ်ခုကိုစုံပြောစေပါ။ ကျွန်းသူတစ်ယောက် ပုံပြောနေသွားကို ကြိုရာစကားလုံးတစ်လုံးကြားဖြတ်ပြောပါ။ ပုံပြောနေသွားကို အသုံးပြုပြီး ပုံပြင်ကို ဆက်ပြီးပြောနေရမည်။ ဒီကစားနည်း၏ ရည်မှန်းချက်မှာ လျင်လျင်မြန်မြန်တွေးခြင်းနှင့် ပုံပြင်၏ ဟန်ချက်ညီမှုအား မဆုံးရှုံးစေရန်ဖြစ်သည်။
- ၃။ ပထမပုံပြောနေသွားကို ပုံပြင်တစ်ပုံပြီးလျှင် ဒုတိယလူ၏ ပုံပြင်ပြောရန် အလှည့်မရောက်မီ မိနစ်အနည်းငယ် အနားပေးပါ။
- ၄။ အတွဲလိုက် အလှည့်ကျပြောပြီးသည့်အခါ အဖွဲ့များကို မူလနေရာပြန်ယူခိုင်းပါ။ ထို့နောက် အချို့အတွဲများကို ပြန်သရုပ်ပြစ်ခြင်းဖြင့် ကျွန်းသူများကို ရယ်မောအောင်လုပ်နိုင်ပါသည်။



အောက်ပါမေးခွန်းများကို အသုံးပြုပြီး လုပ်ငန်းစဉ်ကို ပြန်လည်အနှစ်ချုပ်ပေးပါ။

- » ယခုလုပ်ငန်းစဉ်ကို ဘယ်လိုခံစားရလဲ။
- » လွယ်လား/ခက်လား။
- » သင့်တွဲဖက်များရဲ့ လုပ်ဆောင်ချက်များကို အံ့ဩမှု (သို့) ချီးကျူးလိုမှုရှိလား။
- » ဒီလုပ်ငန်းစဉ်ချက်က နှင့်ယာလေ့နှင့် ဘယ်လို ဆက်စပ်မှုရှိလဲ။ (သို့) မိမိဘဝနှင့် ဘယ်လို ဆက်စပ်မှုရှိလဲ။

၅။ လူထွေးဒိုင်ယာလေ့၏ တွေ့ကြောင်းအရာများကို ဆွေးနွေးသည့် မူလခေါင်းစဉ်မှ လွှဲချော့မသွားအောင်၊ တည့်တက်အောင် ထိန်းညီရခြင်းဖြစ်ကြောင်း ရှင်းပြု။ လူထွေးဒိုင်ယာလေ့ (လူထွက်တိုင်း) တွင် သင်တန်းသားများသည် အကြောင်းအရာကို နက်နက်နဲ့ အာရုံစိုက်မိသည့်အခါ ငှါးတို့၏ အမြင်များကို စိတ်အားထက်သန့်စွာ ဖွံ့ဖြိုးပြောကြားတတ်ပါသည်။ အဆိုပါ စိတ်အားထက်သန့်မှုသည် တစ်ခါတစ်ရုံ မူလအကြောင်းအရာမှ သွေဖယ်သွားခြင်း (သို့) စကားဂိုင်းဆွေးနွေးပွဲကို လွှဲပုဂ္ဂိုလ်တစ်ဦး (သို့) နှစ်ဦးတည်းက လွှမ်းမိုး ဦးဆောင်နေခြင်းမျိုး ဖြစ်လာစေနိုင်ပါသည်။ ပုံပိုးကူညီသူကောင်းတစ်ဦးသည် မရည်ရွယ်ထားသော အသစ်အသစ်သော သင်ယူလေ့လာမှု အခွင့်အလမ်းများကို ဖြစ်နိုင်သမှုများများ ဖန်တီးပေးရမည့် တစ်ချိန်တည်းမှာပင် စကားဂိုင်း ဆွေးနွေးပွဲကို ခေါင်းစဉ်မှ သွေဖယ်မသွားစေရန် ကောင်းစွာ ထိန်းညီပေးနိုင်ရပါမည်။

## လေ့ကျင့်ခန်း J - နှင့်ယာလေ့ မေးခွန်းများ (၃၀ မိနစ်)

၁။ စက္ကာရွက်ကြီးပေါ်တွင် လူထွေးဒိုင်ယာလေ့လက္ခဏာ ၃ ခုအား ချေရေးပါ။

၂။ နှင့်ယာလေ့၏ အသက်တစ်မျှ အရေးကြီးသောအပိုင်းသည် ထိရောက်သော မေးခွန်းများကို ဂရုတစိုက်မေးမြန်းခြင်း ဖြစ်သည်။ မည်ကဲ့သို့သော မေးခွန်းများကို မည်သည့်ပုံစံဖြင့် မေးမြန်းခြင်းသည် ထိရောက်ကောင်းမွန်သော နှင့်ယာလေ့တစ်ခြားဖြစ်ရန် များစွာသက်ရောက်မှုရှိသည်။ ထိရောက်သော မေးခွန်းများကို မေးမြန်းခြင်းသည် နှင့်ယာလေ့ကို ခေါင်းစဉ် အတိုင်း ဆွေးနွေးရန် အထောက်အကူပြုသည့်အပြင် သင်တန်းသားများကိုလည်း လေးနက်စွာသုံးသပ်စေပြီး စစ်မှန်သော ခံစားချက်များကို မျှဝေရန်လည်း ပုံပိုးပေးပါသည်။

၃။ ထိရောက်သော နှင့်ယာလေ့လက္ခဏာ မေးခွန်းပုံစံများ ချေရေးထားသော စက္ကာရွက်ကြီးကို ရှင်းလင်းတင်ပြပါ။

၄။ သင်တန်းသားများကို ၄-၅ယောက်ပါသော အုပ်စုများခွဲပါ။ အုပ်စုတစ်စုစိုက်ကို မေးခွန်းကုဒ်တစ်စုစိုက် (၃.၈ ရင်းမြစ်ပြေစာရွက် - မေးခွန်းကုဒ်များ ကိုကြည့်ပါ)။ ကုဒ်တစ်ခုစီတွင် နှင့်ယာလေ့လုပ်ငန်းစဉ်ကို အထောက်အကူပြုသော မေးခွန်းတစ်ခုစိုက် ရေးသားထားကြောင်း ရှင်းပြပါ။ ထို့နောက် အဖွဲ့၎င်းတွင် ထိုမေးခွန်းကုဒ်များကို အပ်စု ၃ စုံခုံခိုင်းပါ။

■ အဖွဲ့မှုမေးခွန်းများ - အဖွဲ့မှုမေးခွန်းများသည် နှင့်ယာလေ့ခေါင်းစဉ်ကို စိတ်ဆက်ခြင်းနှင့် စကားဂိုင်းကို စတင်ဖွဲ့လှစ်ခြင်းတွင် အသုံးပြုနိုင်သည်။

■ ရှင်းလင်းချက် မေးခွန်းများ - မျှဝေမှုကို ပိုမိုနှစ်းလည်စေရန်နှင့် သင်တန်းသားများကို ပိုမိုပြီး မျှဝေလာစေရန် အသုံးပြုနိုင်သည်။

■ အဖွဲ့လုပ်ငန်းစဉ် မေးခွန်းများ - နှင့်ယာလေ့တွင် သင်တန်းသားများ အချင်းချင်းကြားတွင် ပိုမိုပြီး ချိတ်ဆက်မှု မျှဝေဖေလှယ်မှုများ အားကောင်းလာစေရန် အသုံးပြုနိုင်သည်။

၅။ အဖွဲ့မှုများကို မေးခွန်းကုဒ်များအား အဖွဲ့ ၃စုအတွင်း နေရာချုပ်နှင့် ဆွေးနွေးရန် အချိန်ပေးပါ။

၆။ အဖွဲ့မှုများအားလုံး လုပ်ဆောင်မှုပြီးဆုံးပါက မေးခွန်းများကို အမျိုးအစားခွဲထားသော ဖတ်စရာစာရွက်များ ဝေပေးပါ။ ဆက်လက်ပြီး အချိန်ရှိနေသေးပါက အဖွဲ့မှုများ၏ အဖြေများကို စစ်ဆေးပါ။ မေးခွန်းများကို A4စာရွက် (သို့) ပိုင်းထားသော စက္ကာရွက်ကြီးပေါ်တွင်ရေးပါ။ အဖွဲ့မှုများ၏ မေးခွန်းများကို စနစ်တကျစုစုစိုက်ပြီး အမှားအယွင်း တရာ့မြှင့်တွေ့ပါက ပြန်လည်စစ်ဆေးနိုင်အောင် လမ်းဖွင့်ပေးပါ။

၃။ အဆိုပါ မေးခွန်းများသည် ဒိုင်ယာလေ့ လုပ်ငန်းစဉ်အား အထောက်ကူပြုသော ဥပမာပေး မေးခွန်းများသာဖြစ်ကြောင်း ရှင်းပြပြီး လုပ်ဆောင်ချက်ကို အဆုံးသတ်ပါ။ သင်တန်းသားများအား မေးခွန်းများကို စမ်းသပ်မေးမြန်းကြည့်ရန်နှင့် မေးခံရသူများက ထိမေးခွန်းများကို မည်သို့ တုပြန်မှုရှိကြောင်းကို သိရှိအောင် လုပ်ဆောင်ရန် တိုက်တွန်းအားပေးပါ။ ထိုမေးခွန်းများသည် များသောအားဖြင့် အသုံးဝင်နိုင်သော်လည်း တရာ့သောနေရာတွင် လူထု၏လိုအပ်ချက်အရ ထိုမေးခွန်းများကို လိုအပ်သလို ပြင်ဆင်ဖန်တီးကာ အသုံးပြန်ကြောင်းကို ရှင်းပြပါ။

## လေ့ကျင့်ခန်း ၃ - အဖွဲ့ကယ်အလိုက် ဒိုင်ယာလေ့ (စကားပိုင်း)၊ မေးခွန်းများ မေးမြန်းခြင်း (၃၀ မှ ၄၅ မိနစ်)

- ၁။ သင်တန်းသားများအား ဒိုင်ယာလေ့ကို လက်တွေ့လေ့ကျင့်မည်ဖြစ်ကြောင်း ရှင်းပြပါ။ ၅ ယောက် (သို့) ၅ ယောက်ထက် ပိုသော အဖွဲ့ကယ်တစ်ခုစိမ့် ပုံပိုးကူညီသူတစ်ယောက်နှင့် လေ့လာသူတစ်ယောက်ကို ရွေ့ချယ်ပေးပါ။ ကျွန်းသူများကို ဒိုင်ယာလေ့တွင် သင်တန်းသားများအဖြစ် လုပ်ခိုင်းပါ။
- ၂။ ငှါးတို့၏ အခန်းကဏ္ဍများကို ရှင်းပြပါ။  
 ပုံပိုးကူညီသူသည် ‘ဘက်လိုက်မှု’ ဆိုသော ခေါင်းစဉ်ဖြင့် ဒိုင်ယာလေ့တစ်ခုကို ဦးဆောင်ရမည် ဖြစ်သည့်အတွက် ပုံပိုးကူညီခြင်း နည်းလမ်းများကို လက်တွေ့ကျင့်သုံးနိုင်မည့် အခွင့်အလမ်းလည်း ဖြစ်ပါသည်။ ပုံပိုးခြင်းမပြုမီ အောက်ပါ အချက်များကို သတိရပါ။
- အားလုံးပါဝင်နိုင်ပါစေ သင်တန်းသားများအားလုံး တူညီသော မျှဝေခွင့်များ ရရှိနိုင်ရန် လမ်းဖွင့်ပေးပါ။ မေးခွန်းမေးရန်လည်း လမ်းဖွင့်ပေးပါ။ တစ်ခုတစ်ဦးမှ နောက်ထပ်ပြောဆိုရန် မေးခွန်းမမေးမီ ပထမပြောသူ၏ အကြောင်းအရာကို အရင်အနှစ်ချုပ်ပေးပါ။
  - သမာသမတ်ကျပါစေ သင်၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များအား မျှဝေမှုကို ရှောင်လွှဲပြီး သင်တန်းသားများ၏ အမြင်များကို မျှဝေလာအောင် ပုံပိုးကူညီမှု ပြုလုပ်ပေးပါ။
  - သင်တန်းသားများသည် စကားပိုင်းအတွင်း တစ်ဦးထံမှတစ်ဦး ပျော်ရွင်စွာသင်ယူရမည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။ စကားပိုင်း ပြီးဆုံးချိန်မှာလည်း သင်တို့အနေဖြင့် ပုံပိုးကူညီသူအား အသိအမှတ်ပြု ချီးကျှုံးအားပေးခြင်းနှင့် ဝေဖန် ထောက်ပြနေ့နေ့နေ့များ ပြုလုပ်ပေးရပါမည်။
- ၃။ ယခုလုပ်ငန်းစဉ်တွင် နားလည်မှုလွှဲနေသည့်အရာများရှိလျှင် ထုတ်ဖော်ရှင်းလင်းပြီး ပုံပိုးကူညီပေးသူများကို စတင် လုပ်ဆောင်ပေးရန် ဖိတ်ခေါ်ပါ။ ခွင့်ပြုချိန်အတိုင်းအတာကို သင်တန်းသားများကို အသိပေးထားပါ။ ဆွေးနွေးမှုများ လုပ်ဆောင်နေချိန်အတွင်း အခြေအနေကိုသိရှိအောင် အဖွဲ့အခြေအနေကို လိုက်ကြည့်ပါ။ အချိန် ၅ မိနစ်ခန်း ကျွန်းချိန်တွင် အသိပေးပါ။
- ၄။ ဒိုင်ယာလေ့ (စကားပိုင်း) ပြီးသည့်အခါမှာ သင်တန်းသားများကို ငှါးတို့အဖွဲ့၏ ဦးဆောင်ပုံပိုးပေးသူအပေါ် အောက်ပါ မေးခွန်းများ မေးခြင်းဖြင့် အသိအမှတ်ပြု ချီးကျှုံးချိုင်းပါ။
- သူတို့ဘာကို သတိပြုမိကြသလဲ။
  - ပုံပိုးကူညီသူက ဘာကိုကောင်းမွန်စွာ လုပ်နိုင်ခဲ့လဲ။
  - ပုံပိုးကူညီသူအနေဖြင့် ဘယ်နေရာတွေမှ တိုးတက်ဖို့လိုနေတာကို သတိပြုမိသလဲ။
- ၅။ ပုံပိုးကူညီသူအား ဖိတ်ခေါ်ပြီး ငှါးတို့၏ အတွေ့အကြုံအပေါ် မှတ်ချက်များကိုမေးပါ။
- ပုံပိုးကူညီသူလုပ်ရတဲ့ အတွေ့အကြုံကြ ဘယ်လိုလဲ။
  - သင်က ဒိုင်ယာလေ့ (စကားပိုင်း) ကို အထောက်အကူပြုတဲ့ မေးခွန်းတွေ မေးနိုင်ခဲ့သလား။
  - ဘယ်အရာတွေကို ကောင်းကောင်းလုပ်နိုင်ခဲ့သလဲ။ စကားပိုင်းမှာ သင်တန်းသားများကို သက်တောင့်သက်သာနဲ့ မျှဝေချင်လာအောင် ဘယ်လိုလုပ်ခဲ့လဲ။
- ၆။ အမိကသင်ခန်းစာများကို မျှဝေပေးပါ။

?॥ ဘက်လိုက်မှုသည် သဘာဝပင်ဖြစ်ပြီး မိမိတို့၏ ဘက်လိုက်မှုအပေါ် ကိုယ်တိုင်သိရှိလက်ခံထားနိုင်ခြင်းက မိမိကိုယ်မိမိလေးနှင်းစွာ နားလည်သဘောပါက်မှာအား ကူညီပေးသလို အခြားသူများနှင့် ကောင်းမွန်သော ဆက်ဆံရေး ထူထောင်နိုင်ရန်အတွက်လည်း အကျိုးဖြစ်ထွန်းစေကြောင်း ရှင်းပြပြီး အဆုံးသတ်ပေးပါ။ နောက်ခံအကြောင်းတရား မတူညီကြသော သင်တန်းသားများအား စုစဉ်းနိုင်ရန် ကြိုးပမ်းကြသည့်အချိန်တွင် ခိုင်ယာလေ့ပြုလုပ်ခြင်းဖြင့် မိမိတို့၏ ယခင်ကတည်းက ယုံကြည်လက်ခံထားရှိပြီး ဖြစ်သောအရာများအား ထောက်ပံ့ပေးနိုင်သော သတင်းအချက်အလက်များကိုသာ ရှာဖွေလိုသော မသိစိတ်မှ တွန်းပို့နေမှုကို ငြင်းပယ်ဆန်းကျင့်မှုပြုကာ နားလည်မှု၊ တွေးခေါ်စဉ်းစားမှုအသစ်များ ရှာဖွေနိုင်သည့် အခွင့်လမ်းဖြစ်စေကြောင်း ရှင်းပြပေးပါ။

 အပြောင်းအလဲများ အကယ်၍ သင်သည် လူအများအပြား ပါဝင်သော အဖွဲ့ဖြင့် လုပ်ဆောင်နေပါက အဖွဲ့ဝင်တစ်ဦးကို မှတ်တမ်းပြုစုရေးသားသူအဖြစ် တာဝန်ပေးပါ။ ထိုသူအား ဆွေးနွေးမှုအကြောင်းအရာများကို အနှစ်ချုပ်ပြုလုပ်ရေးသားရန်နှင့် ပြန်လည်မှုပေးနိုင်စေရန်အတွက် အချိန်အနည်းငယ်ပေးပါ။

## အဓိကသင်ခန်းစာများ

- ခိုင်ယာလေ့၏ အသက် (သို့) အဓိကအပိုင်းသည် ကြားဖြတ်မေးခွန်းများ (စနစ်တကျ ပြင်ဆင်ထားသော မေးခွန်းများ) ကို ဂရာတစိုက်မေးခြင်း ဖြစ်ပါသည်။
- ခိုင်ယာလေ့၏ အရည်သွေးထိရောက်မှုများ မေးခွန်းများ၏ သဘောသဘာဝနှင့် မေးခွန်းများကို ဘယ်လို စကားလုံးများ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ဘယ်လိုပုံစံဖြင့် မေးသလဲဆိုသည့်အချက်အပေါ် မူတည်သည်။
- သေချာစွာ ကြိုတင်ပြင်ဆင်ထားသော မေးခွန်းများက ခိုင်ယာလေ့ ပြောဆိုဆွေးနွေးမှုအား အဆင်ပြေချောမွှေ့စေရန် နှင့် သင်တန်းသားများမှ ရှိုးရှိုးသားသားနှင့် နက်နက်ရှိုင်းရှိုင်း သုံးသပ်ဆွေးနွေးပြီး မှုပေးမှုများ လုပ်ဆောင်လာကြစေရန် အတွက် အထောက်အကူပြုပါသည်။

# ၃၀၈ - ရင်းမြစ်ပြစာရွက် - မေးခွန်းကတ်များ<sup>42</sup>

## မေးခွန်းကတ်များ

ဤမေးခွန်းကတ်များက သင့်အားမတူညီသော ခိုင်ယာလေ့လှပ်ငန်းစဉ် အစိတ်အပိုင်းများတွင် မေးခွန်းမျိုးကပိုပြီး အသုံးပြုရန် သင့်တော်သလ (သို့) မသင့်တော်သလဆိုတာကို သိမြင်နိုင်ရန်အတွက် အခွင့်အလမ်း ဖြစ်ပါသည်။ လူတွေရဲ့ အဆိုပါ မေးခွန်းများအပေါ် တုံ့ပြန်ချက်များကို ကြားသိဖူးလျင် သင့်အနေဖြင့် မေးခွန်းများကို ပြပြင် မှန်းပံ့ခြင်းနှင့် အသစ်ဖန်တီးခြင်းများကို ပြုလုပ်နိုင်ပါမည်။ အဆိုပါ မေးခွန်းများသည် အခြေအနေအများစုတွင် အသုံးဝင်သော လည်း သင့်၏လူမှုအသိုင်းအရိုင်းအတွက် မည်သို့သော မေးခွန်းများက ပိုမိုသင့်တော်အကျိုးဖြစ်စေနိုင်မလဲဆိုတာကို ဆန်းစစ်ရန် လိုအပ်ပါသည်။

ဒီစာမျက်နှာများကို ပရှင့်ထုတ်ပြီး ပလပ်စတစ်လောင်းကာ စနစ်တကျဖြတ်တောက်ထားပြီး အထပ်လိုက်စီထားပါ။ အသုံးပြုရ လွယ်ကူစေရန်အတွက် ပရှင့်ထုတ်သည့်အခါ မေးခွန်းအမျိုးအစားအလိုက် အရောင်များခွဲခြားပြီး ထုတ်ထားပါ။ သင့်ကိုယ်တိုင် ဖန်တီးထားသော မေးခွန်းများအတွက် ကတ်အလွတ်များကိုလည်း ထည့်သွင်းပေးထားပါ။

## ပုံပိုးမှုသတိပေးကတ်

ဒီအသိပေးကတ်များက သင်ခိုင်ယာလေ့ပုံပိုးမှု သတိပေးကတ် သင်ခန်းစာကို လေ့လာနေစဉ် လွန်စွာအသုံးဝင်နိုင်ပါသည်။ ဒီကတ်များကို ပရှင့်ထုတ်ပြီး ပလပ်စတစ်လောင်းထားပါက သင်အနေဖြင့် လိုအပ်နေသောအချိန်တွင် အလွယ်တကူ ရည်ညွှန်းကိုးကားနှင့် ပါသည်။

### ခိုင်ယာလေ့ပုံပိုးမှု သတိပေးကတ်

#### သိရှိစေရန်

- » ယူဆချက်များ ထည့်သွင်းပါ။
- » ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘက်လိုက်မှုများ။
- » သင်တန်းသားများရဲ့ အထောက်အထားများဖြင့် လေးနှက်စွာ ဆွေးနွေးမှုများအပေါ် မိမိ၏ မှတ်ချက်များ။
- » တိမ်မြှုပ်နေသော/ ဖုံးကွယ်နေသော (သို့) ဝေမျှထားသော ဆုံးဖြတ်ချက်များ။
- » ဦးဆောင်ခြင်း (သို့) ဆွဲဆောင်စဉ်းရုံးခြင်း။
- » အတွေ့ကြံ့များထက် အချက်အလက်အပေါ် အလွန်အကျိုး အာရုံစိုက်ခြင်း။
- » အတိတ် (သို့) အနာဂတ်ကို အလွန်အကျိုး အာရုံစိုက်ခြင်း။
- » အပြန်အလှန် ငြင်းချက်ထုတ်နေခြင်း/ ဆက်လက် ဆွေးနွေးရမည့်အချက်များ။
- » ‘သင်မထင်ဘူးလား’ ဟူသော စကားလုံးပါသော မေးခွန်းများ။

<sup>42</sup> This resource is taken from: Drier, Olivia, Paula Green, Nang Loung Ham, and Joanne Lauterjung (2018). *Community Dialogue Handbook: a guide for facilitating community engagement*. Joanne Lauterjung (Ed.) Yangon, Myanmar: Karuna Center for Peacebuilding

# အဖွင့်မေးခွန်းများ

ထိုမေးခွန်းများသည် ဒိုင်ယာလေ့ စတင်ခြင်းနှင့် ဆက်လက် ဆွေးနွေးပြောဆိုခြင်းအတွက် ကောင်းပါသည်။

## အဖွင့်မေးခွန်း

- သင်ဘာတွေ ကြံတွေ့ခဲ့လ -----။

## အဖွင့်မေးခွန်း

- သင်ဘာကို ယုံကြည်လ -----
- ဝေမျှနိုင်ပါသလား။။

## အဖွင့်မေးခွန်း

- သင်ဆိုလိုချင်တာ ----- က
- ဘာများလဲ။

## အဖွင့်မေးခွန်း

- သင့်ရဲဘဝကို ဘယ်လိုအရာတွေက
- အကျိုးသက်ရောက်စေ
- သလဲ။

## အဖွင့်မေးခွန်း

- ဘယ်အကြောင်း ----- သည်
- သင့်အတွက်အရေးကြီးလဲ။

## အဖွင့်မေးခွန်း

- ဘယ်အကြောင်း ----- ကို
- သင်ပိုပြီး သိလိုပါသလဲ။

## အဖွင့်မေးခွန်း

## အဖွင့်မေးခွန်း

## အဖွင့်မေးခွန်း



## ရှင်းလင်းခြင်း/စုစုမဲ့ခြင်း မေးခွန်းများ -

ထိုမေးခွန်းများက လူများ ပွင့်ပွင့်လင်းလင်း နက်နက်နဲ့ (အသေးစိတ်) မျေဝေရန်တို့အတွက် ကောင်းပါသည်။

### ရှင်းလင်းခြင်း / စုစုမဲ့ခြင်း

- ကျေနော်နားလည်လား မသေချာဘူး -
- သင်ထပ်ရှင်းပြနိုင်မလား။

### ရှင်းလင်းခြင်း / စုစုမဲ့ခြင်း

- သင်အနေဖြင့် ဒါကိုနဲ့
- ထပ်ပြောပြနိုင်မလား။

### ရှင်းလင်းခြင်း / စုစုမဲ့ခြင်း

- သင့်ရဲ့အတွေ့ကြံတွေကို ပိုမြီး
- ပြောပြောပေးနိုင်မလား။

### ရှင်းလင်းခြင်း / စုစုမဲ့ခြင်း

- သင့်ရဲ့ယုံကြည်မှု/ ခံစားမှု/ ထင်မြင်
- ယူဆချက်/ အိုင်ဒီယာတို့အတွက်
- ဘာတွေ လုပ်ဆောင်ရလဲဆိုတာ
- ပြောပြနိုင်မလား။

### ရှင်းလင်းခြင်း / စုစုမဲ့ခြင်း

- သင်ပြောကို ကျေနော်ကြားတာက
- မှန်တယ် မဟုတ်လား။

### ရှင်းလင်းခြင်း / စုစုမဲ့ခြင်း

- သင်ပြောချိန်မှာ ----- ဘာကို
- ဆိုလိုချင်လဲ။

### ရှင်းလင်းခြင်း / စုစုမဲ့ခြင်း

### ရှင်းလင်းခြင်း / စုစုမဲ့ခြင်း

### ရှင်းလင်းခြင်း / စုစုမဲ့ခြင်း



# အဖွဲ့လုပ်ငန်းစဉ် မေးခွန်းများ

ဒီမေးခွန်းများက အပ်စုများတစ်အုပ်စုနှင့် တစ်အုပ်စု ဆက်သွယ်မှုပြုလုပ်ရန် ကောင်းပါသည်။

အဖွဲ့လုပ်ငန်းစဉ်မေးခွန်း	ရှင်းလင်းခြင်း / စုစုမှုခြင်း	ရှင်းလင်းခြင်း / စုစုမှုခြင်း
<ul style="list-style-type: none"><li>သင့်ရဲခံစားချက် ----- ကို</li><li>မျှဝေနိုင်မလား။</li></ul>	<ul style="list-style-type: none"><li>ဒါတွေကိုကြားဖို့ -----</li><li>သင်ဘာတွေဖြစ်ခဲ့လဲ။</li></ul>	<ul style="list-style-type: none"><li>----- ကို ပြန်လည်သုံးသပ်ဖို့</li><li>သင်ခဏလောက်စောင့်နိုင်မလား။</li></ul>
အဖွဲ့လုပ်ငန်းစဉ်မေးခွန်း	အဖွဲ့လုပ်ငန်းစဉ်မေးခွန်း	အဖွဲ့လုပ်ငန်းစဉ်မေးခွန်း
<ul style="list-style-type: none"><li>အခုအပ်စု၊ အခြေအနေကို</li><li>သင်ဘာသတိထားမိလဲ။</li></ul>	<ul style="list-style-type: none"><li>အခုပြောသွားတာတွေအပေါ် သင်က</li><li>ဘာတွေနားလည်လဲ။</li></ul>	<ul style="list-style-type: none"><li>ဒီလုပ်ငန်းစဉ်အပေါ် သင်ဘယ်လို</li><li>ခံစားရလဲ။ အခုဘာအကြောင်းတွေ</li><li>ပြောသွားလဲ။</li></ul>
အဖွဲ့လုပ်ငန်းစဉ်မေးခွန်း	အဖွဲ့လုပ်ငန်းစဉ်မေးခွန်း	အဖွဲ့လုပ်ငန်းစဉ်မေးခွန်း
		

# လုပ်ငန်းစဉ် ၃၀၉ - အဆုံးမွဲကွင်းဆက်နှင့် အများသဘောတူ ကြိုးထုံး

 ဒိုင်ယာလေ့သည် ကမ္မာတစ်ရမ်းတွင် အလွန်အင်အားကြီးမားသော နည်းလမ်းတစ်ခုဖြစ်သည်။ ဒိုင်ယာလေ့သည် အပြန်အလှန် ယုံကြည်နားလည်မှုများကို ခိုင်မာလေးနှင်းဖော်ဖြော်ပေါ်ပေါ် ဆန်းသစ်သော ပြဿနာဖြေရှင်းနည်းများကို ရှာဖွေနိုင်သည့် အခွင့်အလမ်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါသည်။ ယခုလုပ်ငန်းစဉ်သည် ရလဒ်ကောင်းရရှိသော ဒိုင်ယာလေ့၏ ကောင်းကျိုးများကို ဖော်ထုတ်သည့် လက်တွေ့ပါဝင်ရသည့် ကစားနည်း ၂ ခုကို လုပ်ဆောင်ရန်ဖြစ်သည်။

## ရည်ရွယ်ချက်များ

- » သင်တန်းသားများကို ဒိုင်ယာလေ့နှင့် စကားပြောဆိုခြင်းတွင် ပါဝင်ရန်။
- » ဒိုင်ယာလေ့သည် ရေရှည်အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေသည်ကို ပိုမိုနားလည်လာစေရန်။
- » ဒိုင်ယာလေ့ ပြုလုပ်ခြင်းဖြင့် အရည်သွေးပြည့်ဝသောရလဒ်များ ထွက်ပေါ်တတ်ကြောင်းကို ထင်ရှားစေရန်။

## အချိန် - ၇၅ မိန့်

 သင်ထောက်ကူပစ္စည်းများ - အရောင်၇ မျိုးပါဖြေး အရှည် ၅၀ စင်တီမီတာရှည်ကြီးများ၊ ထုထည်တူညီသော ၁ မီတာကြီးတစ်ချောင်းစီ၊ စက္ကာဇာက်ကြီး အရှည် ၅၀ စင်တီမီတာခန်းရှည်ပြီး ထုထည်တူညီသော ရောင်စုံကြီးများ (အရောင်၇ မျိုး)၊ သင်တန်းသားတိုင်းအတွက် ကြိုးတစ်ချောင်းစီ၊ စက္ကာဇာက်ကြီး၊ မာကာသောပင်။

## ကြိုးတင်ပြင်ဆင်ခြင်း

- » (စာမျက်နှာ ၁၂-၁၉) ရှိ ပုံးကူညီသူများအတွက် ကိရိယာများထဲမှ သင်ခန်းစာ ပြန်လည်ဆွေးနွေးခြင်းနှင့် သုံးသပ်ခြင်း (Recap) နည်းလမ်းတစ်ခုကိုရွေးပါ။
- » လေ့ကျင့်ခန်း ၂ မှ နည်းလမ်း ၂ ခုရှိသည့် အနက်တစ်ခုကို ရွေးချယ်ပြီး ငှင်းလုပ်ဆောင်ချက်အတွက် လိုအပ်သော ပစ္စည်းများ ကို ပြင်ဆင်ပါ။ (အောက်တွင်ဖြည့်ရန်)
- » အဆုံးမွဲကွင်းဆက်  
ကြိုး၏ ထိပ်စတစ်ဖက်စီတွင် လက်ထိပ်ပုံစံထုံးထားသော ကြိုးထုံးများကို သင်တန်းသားအရေအတွက်အတိုင်း ကြိုးတင်ပြင်ဆင်ထားပါ။ အပိုကြိုးများလည်း ထားရှိပါ။ (ကစားနေစဉ်မှာ ကြိုးထုံးများ ပြေထွက်/ပြေတွက်လာနိုင်ကြောင်း သတိပြုပါ)။ လက်ထိပ်ပုံစံ ကြိုးကွင်း/ကြိုးထုံးကို ကစားသူများ၏ လက်လျှို့သွင်းနိုင်မည့် လုံလောက်သော အချယ်အစား ပြုလုပ်ထားပါ။
- » အများသဘောတူကြိုးထုံး  
ကြိုး ၆ ချောင်းဖြင့် ကွင်း/အထုံး ၆ ခု ပြုလုပ်ပါ။  
ကွင်း ၆ ကွင်းကို နိုင်လွန်အပ်ချည်ကြိုးပူးချည်ထားပါ။ ကြိုးစအဆုံးမှာ ချည်ထားပါ။ သော့တွေကဲ့သို့ ကွင်း ၆ ကွင်းကို တွဲလောင်းဖြစ်အောင် ပြုလုပ်ထားရန် လိုအပ်ပါသည်။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - ယမန်နေ့ သင်ခန်းစာများကို ပြန်လှန်သုံးသပ်ခြင်း (၃၀ မီနတ်)


- ၁။ သင်တန်းသားများကို မနောကသင်ယူခဲ့သော အမိကသင်ခန်းစာများနှင့် လုပ်ငန်းစဉ်များကို အမှတ်ရစေရန် (စာမျက်နှာ ၁၂-၁၉) ရှိ ပုံစံးကူညီသူများအတွက် ကိရိယာများမှ လုပ်ငန်းစဉ်ကို ပြန်လည်ဆွေးနွေးပေးပါ။
- ၂။ ယခင်နေ့များမှ သင်ခန်းစာများနှင့် သိလိုသော မရှင်းသည့် မေးခွန်းများအားလုံးကို အမေးအဖြေလုပ်ပါ။ နေ့စဉ် ကောက်ယူသော အကံပြုချက်များမှ မေးခွန်းအချို့ကိုလည်း ပြန်လည်ရှင်းပြပေးနိုင်သည်။

### လေ့ကျင့်ခန်း ၂ - လက်တွေ့လုပ်ဆောင်ချက် (၃၀ - ၄၅ မီနတ်)

#### နည်းလမ်း(၁) - အဆုံးမဲ့ကြိုးကွင်း(၃၀ မီနတ်)<sup>43</sup>

- ၁။ ယနေ့အစီစဉ်ကတော့ စိန်ခေါ်ချက်တွေ ရှိနေလိမ့်မည်ဟု ရှင်းပြပါ။ သင်တန်းသားများကို ထိစိန်ခေါ်မှုကို ဖြေရှင်းရန် နှစ်ယောက်တစ်တဲ့ တွဲခိုင်းပါ။ အကယ်၍ သင်တန်းသား အရေအတွက်သည် မဂ္ဂနီး ဖြစ်နေပါက ၃ ယောက်တဲ့ တစ်တဲ့ လုပ်ခိုင်းပါ။
- ၂။ ပြင်ဆင်ထားသော လက်ထိပ်ပုံစံထုံးထားသော ကြိုးများကို တစ်ဦးလျှင် ကြိုးတစ်ချောင်းစီဝေပေးပါ။ ထို့နောက် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ရှင်းပြပါ။
- » သင်တန်းသားက ဒီစိန်ခေါ်မှုကို နှစ်ယောက်တစ်တဲ့ လုပ်ဆောင်ရမည်ဖြစ်သည်။ အတွဲတစ်တဲ့မှ တစ်ယောက်စီ ကို လက်ထိပ်ကြိုးပုံစံ ကြိုးတစ်ချောင်းစီယူခိုင်းပါ။ ပထမတစ်ဦး၏ လက်နှစ်ဖက်ကို စွတ်လိုက်ပါ။ (လက်ထိပ်ခတ် သကဲ့သို့ ဖြစ်နေရမည်) ထို့နောက် ကျွန်ုတီယတစ်ဦး၏ လက်တစ်ဖက်ကို အရင်စွတ်ပါ။ ကျွန်ုလက်ထိပ် တစ်ဖက်နှင့် ကြိုးစကို ပထမတစ်ဦး၏ ကြိုးစထဲသို့ လျှို့ထည့်လိုက်ပါ။ ထွက်လာသော ကြိုးစကို ပြန်ယူပြီး ဒုတိယလူ၏ ကျွန်ုလက်တစ်ဖက်တွင် စွတ်လိုက်ပါ။

ကူညီလုပ်ဆောင်ပြမည့်သူ နှစ်ယောက်ကို ဖိတ်ခေါ်ပြီး သင်နှင့်အတူ သရှုပ်ပြလုပ်ဆောင်ခိုင်းပါ။



43 Adapted from: <https://loquiz.com/blog/2014/11/handcuffed-exercise-solution-and-ideas>

44 Photo credit: <https://loquiz.com/blog/2014/11/handcuffed-exercise-solution-and-ideas>

- » အတဲ့အားလုံးတွင် တစ်ယောက်နှင့်တစ်ယောက် ကြိုးပြီချိတ်ဆက်ပြီးသည့်အခါ ကြိုးများက ဂင်းတို့၏ လက်ကောက်ဝတ်များအပေါ်တွင် တစ်ချိန်လုံး ချည်ထားသလို ဖြစ်နေရပါမည်။ လုပ်ဆောင်ရမည်မှ စုတဲ့ တစ်တွဲစီသည် ကြိုးကို လက်ကောက်ဝတ်မှ မဖြတ်ဘဲ (သို့) ကြိုးကို မဖြတ်ဘဲ ပြီနေသော အထူးကိုဖြည့်ရမည် ဖြစ်သည်။
- ၃။ အချိန်ခဏယူပြီး မေးခွန်းများနှင့် မရှင်းသည့်အချက်များကို ရှင်းလင်းပေးပါ။ စိန်ခေါ်မှုခက်ခဲစေရန်အတွက် အချိန်ကြာကြာယူပြီး ရှင်းပြခြင်း မဖြစ်စေရန် သတိပြုပါ။
- ၄။ စိန်ခေါ်မှု စတင်လျှင် အခန်းတွင်းလည့်လည်ပြီး သင်တန်းသားများကို လေ့လာပါ။ လုပ်ဆောင်ချက်ကို အနှစ်ချုပ်ချိန်တွင် ရှင်းပြရန် သင်တန်းသားများ၏ ထူးခြားသော လုပ်ဆောင်မှုများကို ရှာဖွေပါ။ ဥပမာအားဖြင့် အကယ်၍ အဖွဲ့တစ်ခု (သို့) လူတစ်ယောက်က သူတို့လုပ်နေရသော လုပ်ဆောင်ချက်၏အဖြေကို သိရှိနေပါက ကျော်အဖွဲ့ဝင်များအား ကူညီပေးခြင်း (သို့) အဖြေကို မည်သူကိုမှု မပြောဘဲ ချို့ကြက်ထားခြင်း ရှိနေသလား။ ရည်ရွယ်ချက်သည် သတင်းကို မျှဝေရန်နှင့် လူတို့ငါးငါးတို့၏ တွဲဖက်များနှင့် ကြိုးပြီနေခြင်းမှ လွတ်မြောက်စေရန် ဖြစ်ပါသည်။
- ၅။ ကြိုးပြီနေခြင်းမှ လွတ်မြောက်အောင် ကြိုးစားရန် သင်တန်းသားကို ၅ မိနစ်မှု ၁၀ မိနစ်အထိ အချိန်ပေး ကြိုးစားခိုင်းပါ။ အချိန်ပြည့်လျှင် ရပ်ခိုင်းပြီး သင့်ဘေးသို့ လာရောက်ကြရန် ဖိတ်ခေါ်ပါ။

 အောက်ပါအတိုင်း မေးခွန်းများမေး၍ ဆွေးနွေးပါ။


- » ဘယ်လိုခံစားရလဲ။ မိတ်ဆိုးနေသူ/အမှုအယာပျက်နေသူတို့ကို မှတ်ထားပါ။
- » ဒီလုပ်ဆောင်မှုမှာ အဖြေရှုတယ်လို့ သင်ထင်လား။
- » သင်စိန်ခေါ်ချက်ကို ဆက်လက် ပြုလုပ်လိုပါသလား (သို့) သင့်ရဲ့ ဖြေရှင်းချက်ကို ပြလိုပါသလား။ ဘယ်သူက ဆက်မလုပ်ချင်သလဲ (သို့) ဘယ်လို ဆက်လုပ်ချင်သလဲ မှတ်သားထားပါ။

၆။ အကယ်၍ သင်တန်းသားများက စိန်ခေါ်ချက်ကို ဆက်လက်ပြုလုပ်ရန် အချိန်အနည်းငယ် တောင်းဆိုလာပါက အနည်းငယ်ထပ်ပေးပါ။

၇။ အတဲ့များ ပြန်တွဲဖက်စေပြီး ဖြေရှင်းပုံကို ပြောပြပါ။ ထို့နောက် သင်တန်းသားများကို သူတို့ကို လွယ်လွယ်ကူကူ လုပ်နိုင်သည်အထိ လေ့ကျင့်ပေါ်။ ထို့နောက် ကျွမ်းကျင့်သွားသော အတဲ့များကို မရသေးသော အတဲ့များကို ကူလုပ်ဆောင်ပေးရန် တိုက်တွန်းပါ။

## အဆုံးမဲ့ကွင်းဆက် ဖြေရှင်းချက်

- ၁။ သင့်ရဲ့တွဲဖက်နှင့် မျက်နှာချင်းဆိုင်နေပါ။
- ၂။ သင့်တွဲဖက်ရဲ့ ကြိုးစားအလည်ကို (သင့်ကြိုးနှင့် ပြီနေသောကြိုးစား) လက်တစ်ဖက်ဖြင့် ဆပ်ကိုင်ပါ။ သင့်ရဲ့တွဲဖက်၏ ကြိုးကို အနောက်မှုယူပါ။ သင့်ရဲ့ တွေးလက်တစ်ဖက်ဖြင့် ကွင်းထဲမှတ်ပါ။
- ၃။ ကြိုးက သင့်ရဲ့လက်အပေါ်မှနေ ထွက်လာပါစေ၊ သင့်ရဲ့လက်ချောင်းများပေါ်မှနေ၍ သင့်ရဲ့လက်ဖော်အောက်သို့ ပြန်ချပါ။
- ၄။ အရှည်အတိုင်း ဆွဲထဲတဲ့လိုက်ပါ၊ သင်လွှတ်မြောက်ပါပြီ။



45



သင်တန်းသားများကို နောက်တစ်ဖန့် အပ်စုပြန့်ဖွံ့ပါ။ အောက်ပါမေးခွန်းများ မေးပြီး ဆွဲးနွေးပါ။

» ဒီလပ်ငန်းစဉ်မှ သင်ဘာကို လေ့လာမိလဲ။

ဖြစ်နိုင်သည့် တုံ့ပြန့်မှုများထဲတွင် အောက်ပါတို့နှင့် ပတ်သက်သော သင်ခန်းစာများ ပါဝင်နိုင်သည်။ အစုအစွဲ၊ လုပ်ဆောင်မှု၊ ဆက်သွယ်မှုပုံစံ၊ အရှုံးမပေးဘဲ ကြိုးစားလိုမှု၊ စမ်းသပ်ကြိုးစားလိုမှု စသဖြင့်။

» လုပ်ငန်းစဉ်က ခိုင်ယာလေ့နှင့် ဘယ်လိုဆက်စပ်မှ ရှိနေမလဲ။

ဖြစ်နိုင်ခြေအဖြေများ

- » ခိုင်ယာလေ့ဆိုတာ အဖြေချက်ချင်းရမယ်လို့ မျှော်လင့်လို့မရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒါပေမယ့် လေ့ကျင့်ရင်းနဲ့ ရလဒ်တွေကို မြင်တွေ့နိုင်ပါတယ်။
- » ပုံပိုးကူညီသူများအနေဖြင့် ဆက်သွယ်မှုပုံစံအတွက် နည်းပညာပုံပိုးပေးခြင်းသာဖြစ်ပြီး ရပ်စွာလူထုက လက်တွေ့အသုံးချမည့်သူများဖြစ်သည်။
- » ခိုင်ယာလေ့ပြုလုပ်ခြင်းသည် ရလဒ်ချက်ချင်းရလို့ မြင်လို့သော လူများအတွက် စိတ်အန္ေဆာင့်အယုက် ဖြစ်စရာ လုပ်ငန်းစဉ် ဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် ထိုမျှော်လင့်ချက်များကို မည်ကဲ့သို့ ကိုင်တွယ်ရမည် ဆိုသည့် နည်းလမ်းများကိုလည်း ကြိုတင်စဉ်းစားထားရန်လိုအပ်ပြီး ခိုင်ယာလေ့ဖြစ်စဉ်ကြောင့် ရရှိလာနိုင် သော အကျိုးကျေးဇူးများကို အလေးပေးပြောပြရန် လိုအပ်သည်။ ထို့ကြောင့် ခိုင်ယာလေ့ကို ပုံးပေးပြောပြရန် လိုအပ်သည်။ ပုံးပေးပြောပြရန် အတွက် လုပ်ငန်းများပုံးပေးပြနိုင်သည်။ ငါးမပေးပါနှင့် ငါးဖမ်းနည်းကိုသာပေးပါ။ (သို့မဟုတ်) လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နေ့ခြင်း ညျှခြင်း ပိုန်လာရန်၊ ပို့သန်မာလာရန်၊ ပိုကျိုးမာလာရန် မျှော်လင့်မရပါ။ လေ့ကျင့်ခန်းပုံမှန် လုပ်နေခြင်းကသာ မြင်တွေ့လိုသောရလဒ်ကို တွေ့ရှုရမည်ဖြစ်သည်။



မြန်မာ့ရေးရာ

ကိုယ်ခန္ဓာသုံးပြီး နီးကပ်စွာ လုပ်ဆောင်ရသည့်အတွက် ယဉ်ကျေးမှုအရ လုပ်ဆောင်ရန် သင့်တော်သည့် အတွဲများတွဲပါ။ နည်းလမ်း (ခ) ဘုံသဘောတူညီချက်ကြိုးထုံး - ကိုယ်ခန္ဓာအသုံးပြုမှု မပါသည့်အတွက် ထိုလုပ်ဆောင်ချက်ကိုလည်း ရွေးချယ်နိုင်သည်။

## အမိန့်ကသင်ခန်းစာများ

- ခိုင်ယာလေ့သည် ခိုင်ယာလေ့တွင် သင်တန်းသားတစ်ဦးချင်းစီ၏ အတွေးအခေါ်များကို ပိုမို နက်ရှိင်းစွာ ဖော်ထဲတဲ့ခြင်းဖြင့် ပိုမိုကြံးမားသော အပြန်အလှန်နားလည်မှုများကို တက်ကြွားဖွံ့ဖြိုးတဲ့ဆောက်သော အထူးဆက်သွယ်မှုပုံစံတစ်ခု ဖြစ်ပါသည်။
- ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် ဒုတိယရည်ရွယ်ချက်သာဖြစ်သည်။
- ခိုင်ယာလေ့စာတင်ချိန်မှာ ပါဝင်သူတို့သည် လုပ်ငန်းစဉ်များမှ ရှင်းလင်းပြတ်သားသောရလဒ်များ၊ ဖြေရှင်းချက်များ မမြင်တွေ့ရပါက စိတ်ပျက်မှုများ ဖြစ်ပေါ်လာကြလေ့ရှိသည်။
- ထိုစိတ်ပျက်မှုများသည် နားလည်ပေးနိုင်သော ကြိုတင်မှုန်းဆန္ဒိုင်သော ဖြစ်လေ့ဖြစ်ထသဘာဝဖြစ်သည်။ ထို့ကြောင့် မိမိသည် ပြန်လည်ပြန်တဲ့ပြန်ပေးနိုင်ရှိအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

### နည်းလမ်း(ခ) - ဘုံသဘောတူညီချက် ကြိုးထုံး(၄၅မိနစ်)

- ၁။ ဤ ပေါက်အထက် ပါဝင်သော အဖွဲ့၎င်းယော်များခွဲရန် (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကုညီသူများအတွက် ကိရိယာများထဲမှ အုပ်စွဲခြင်း လုပ်ငန်းစဉ်ကို အသုံးပြုပါ။ ဦးရေအလွန်နည်းသော အဖွဲ့များခွဲပါက အဆင်ပြေမည် မဟုတ်ပါ။
- ၂။ ထုံးထားသော ကြိုးထုံးကို စားပွဲမျက်နှာပြင် (သို့) ကြမ်းပြင်ပေါ်တွင်ထားပြီး ရှုပ်ထွေးသည်ပုံစံ လုပ်ထားပြီး ကြိုးတစ်ကြိုးက ကြိုးများအားလုံးကို ကွင်းနှင့်ချည်ထားခြင်းကို မသိသာပါစေနှင့်။
- ၃။ သင်တန်းသားများကို ကြိုးထုံးအားဝန်းရုံစေပြီး ကစားနည်းကို ရှင်းပြပါ။
- » ကြိုးစ ၇ စကို စုစုံထားခြင်းဖြစ်သည်။ ကြိုးထုံးမှဖြစ်ခင်မှာ ကြိုးထုံးတစ်ကြိုးစီတိုင်းကို ကြိုးကွင်းတစ်ကွင်းစီ ချည်ထားခြင်းဖြစ်သည်။ ထိုကြိုးကွင်းအားလုံးကို ကြိုးတစ်ကြိုးက ဖြတ်သန်းပြီး ကြိုးကွင်းတစ်ကွင်း ပြလုပ်ထားတယ်။ (ဖြစ်နိုင်ပါက ဥပမာပြုပေးပါ)။ သင်တို့အနေဖြင့် ကြိုးအားလုံးကိုဖြတ်ပြီး ချည်ထားသောကြိုးက ဘယ်ကြိုးလဆိုတာကို ရှာဖွေရမည်ဖြစ်သည်။ ကြိုးကို မကိုင်ကြည့်ရ။ သင်တို့အချင်းချင်းလည်း စကားမပြောရပါ။ ဒါကတစ်ဦးချင်းစီ လုပ်ဆောင်ရမှာပါ။ သင်အဖြော်ရှုံးဆိုလှုင် ပုံပိုးသူထံလာပြောပြပါ။ မှတ်သားထားပေးပါမည်။ အချင်းချင်းစကားမပြောရ၊ ကြိုးများကို မထိရပါ။
- ၄။ သင်တန်းသားများရဲ့ နားလည်မှုကို စစ်ဆေးပြီး ကစားနည်းကိုစတင်ပါ၊ ငါးမိနစ်ကြာပြီးနောက် အဖြော်များကို သင့်ထံပြောပြီးသည်အခါ ကစားနည်း၏ ဒုတိယအဆင့်ကို ရှင်းပြပါ။
- » သင်တန်းသားများပြောသော အဖြော်များကို ပုံပိုးသူက လျှို့ဝှက်ထားရမည်။ (မည်သူ့ကိုမှ ထုတ်မပြောရပါ)။ ပြီးလှုင် သင်တန်းသားများသည် အဖွဲ့လိုက် မည်သည့်ကြိုးက ကြိုးအားလုံးနှင့် ဆက်သွယ်ထားသည်ကို ဆွေးနွေးခိုင်းရမည်။ ကြိုးများကို မကိုင်ရ။ အဖွဲ့တစ်ခုလှုင် အားလုံးက သဘောတူလက်ခံသည့် အဖြတ်တစ်ခုတည်းရအောင် ဆွေးနွေးခိုင်းပါ။
- ၅။ ၁၀ မိနစ်အကြာ (သို့) အုပ်စွဲများ အဖြော်ရှုံးချိန် မည်သည့်ကြိုးက ဆက်သွယ်ပေးနေသလဲကို သင်သတိထားမိလဲလို့ မေးပါ။

 အောက်ပါအတိုင်း မေးခွန်းများမေး၍ လုပ်ငန်းစဉ်ကို ဆွေးနွေးပါ။

- » သင့်အနေဖြင့် ပထမအကြိမ်ကထက်ပို့ပြီး ယုံကြည်မှုရှိလာပါသလား။
- » ပထမအကြိမ်မှ ရရှိခဲ့သည့် အဖြော်များနှင့် အခုနောက်ဆုံးအကြိမ်ထိ အဖြော်နေသည့်သူ ဘယ်နှစ်ယောက်ရှိလဲ။
- » တစ်ယောက်မှ မရှိဘူးဆုံးရင် ဘာလို့ အဖြော်ပြောင်းသွားတာလဲ။
- » မနေ့က မမိတို့ လေ့လာခဲ့တဲ့ ခိုင်ယာလေ့အကြာင်းနှင့် ဘယ်လို့ ဆက်စပ်နေပါသလဲ။
- » ယခုလုပ်ငန်းစဉ်မှ လေ့လာခဲ့ရသည့်များသည် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝနှင့် ဘယ်လို့ ချိတ်ဆက်မှုတွေရှိနေလဲ။

- ၆။ ချည်ထားသော ကြိုးစကို ဆွဲထုတ်ပြီး အဖြေမှန်ကို ပြောပြပါ။
- ၇။ ဒိုင်ယာလေ့လုပ်ခြင်းသည် ပါဝင်သူအားလုံး၏ အဖြင့်များကို ထည့်သွင်းစဉ်းစားရန်နှင့် မျှဝေလေးရန် တန်းကူ အခွင့်အရေးပေးခြင်းဖြင့် အစွဲ့များတွင် မှန်ကန်သော ကြိုးစကို ဆွဲခြားဖော်ထုတ်နိုင်သည့် ၉၉% သဘောတူညီမှုကို ရရှိစေသော လုပ်ဆောင်ချက်ဖြစ်ကြောင်း ရှင်းပြပြီး အဆုံးသတ်ပါ။ ဒိုင်ယာလေ့ မလုပ်ဘဲ မခွဲဆုံးဖြတ်လျင် အများစုက အဖြေမှန်ကြိုးစကို ရွေးချယ်နိုင်မည် ဖြစ်သော်လည်း ၁၀% မှ ၂၀% ခန့်က အဖြေကို သဘောတူလက်ခံလိမ့်မည် မဟုတ်ပါ။
- ၈။ မဲပေးရွေးချယ်ခြင်းသည် အမြတ်စုံမဆုံးပါ။ သို့ရာတွင် ဒိုင်ယာလေ့ဖြစ်စဉ်ကို အသုံးပြုခြင်းအားဖြင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပြီး ကောင်းမွန်သောရလဒ်များကို ထွက်ပေါ်စေသည်။

## အမိကသင်ခန်းစာများ

- ဒိုင်ယာလေ့သည် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့်အတွက် အချိန်နှင့် စိတ်ရှည်သည်းခံမှုများ လိုအပ်သည်။
- ဒိုင်ယာလေ့စတင်ချိန်မှာ ပါဝင်သူတို့သည် လုပ်ငန်းစဉ်များမှ ရှင်းလင်းပြတ်သားသောရလဒ်များ၊ ဖြေရှင်းချက်များ မဖြင့်တွေ့ရပါက စိတ်ပျက်မှုများ ဖြစ်ပေါ်လာကြလေ့ရှိသည်။
- ထိုစိတ်ပျက်မှုများသည် နားလည်ပေးနိုင်သော၊ ကြိုးတင်မှန်းဆနိုင်သော ဖြစ်လေ့ဖြစ်ထသဘာဝဖြစ်သည်။ ထို့ကြောင့် မိမိအနေဖြင့် ထိုစိတ်ပျက်မှုများကို ပြန်လည်ပြန်တုံ့ပြန်ပေးနိုင်ရန်အတွက် ကြိုးတင်ပြင်ဆင်ထားသင့်ပါသည်။
- လေ့လာချက်များအရ ဒိုင်ယာလေ့လုပ်ငန်းစဉ်ကို အသုံးပြုပြီး ပူးပေါင်းလုပ်ဆောင်ခြင်းက ကောင်းမွန်သော ရလဒ်ရရှိစေသည်ကိုလည်း ပြောပြပါ။

# လုပ်ငန်းစဉ် ၃၀၁၀ – ဘုံစိန်ခေါ်မှုများ



လူထုတွင်း ဒိုင်ယာလေ့သည် အခြားအဖွဲ့လုပ်ငန်းစဉ်များကဲ့သို့ပင် စိန်ခေါ်မှုများ ရင်ဆိုင်ကြံတွေ့နိုင်သည်။ ယခုလုပ်ဆောင်ချက်တွင် သင်တန်းသားများအနေဖြင့် ဒိုင်ယာလေ့ ပုံပိုးကူညီသူများ၊ စီမံသူများ လက်တွေ့တွင် ကြံတွေ့လေ့ရှိသော ဖြစ်လေ့ဖြစ်ထရှိသော စိန်ခေါ်မှုများကို ဆွေးနွေးပြီး ထိစိန်ခေါ်မှုများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်ကို မျှဝေသွားမည်ဖြစ်သည်။



ရည်ရွယ်ချက်များ

- » လူထုတွင်း ဒိုင်ယာလေ့၏ လုပ်ငန်းစဉ်တွင် ကြံတွေ့လေ့ရှိသော စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ရန်။
- » အဆိုပါ စိန်ခေါ်မှုများကို မည်သည့် နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းမည်ကို မျှဝေရန်။



အချိန် - ၇၅ မိနစ်



သင်ထောက်ကူပစ္စည်းများ - ၃.၁၀ ရင်းမြစ်ပြစာချက် - ဘုံစိန်ခေါ်မှုများနှင့် ၃.၁၀ ရင်းမြစ်ပြစာချက် - ဒိုင်ယာလေ့ ပုံပိုးမှု စိန်ခေါ်ချက်များကို တုံ့ပြန်မှုများ (တစ်ယောက်တစ်ခု)

## ကြိုတင်ပြင်ဆင်ခြင်း

- » စာမျက်နှာ ၁၈၄ ရှိ ၃.၁၀ ရင်းမြစ်ပြစာချက် - ဒိုင်ယာလေ့ ပုံပိုးမှု စိန်ခေါ်ချက်များကို တုံ့ပြန်မှုများကို မိတ္တာကူးရန်။ (တစ်ယောက်တစ်ခု)
- » စာမျက်နှာ ၁၈၂ ရှိ ၃.၁၀ ရင်းမြစ်ပြစာချက် - စက်ရိုင်း ၃၀ စိန်ခေါ်ချက်ကို မိတ္တာကူးရန်။ (တစ်ယောက်တစ်ခု)
- » အဖွဲ့။ယောက်နည်းလမ်း (သို့) လက်ဖက်ရည်စကားရိုင်း နည်းလမ်းမှ မည်သည့်နည်းလမ်းကို အသုံးပြုမလဲဆိုတာကို ဆုံးဖြတ်ထားပါ။ လိုအပ်သလိုအခန်းအား ပြင်ဆင်ထားပါ - ဥပမာ စားပွဲ။ယောက်နည်းလမ်းသော နောက်ခံ ဂိုတ်ဖွင့်ထားရန်ဖြစ်သည်။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - စက်ရိုင်း ၃၀ စိန်ခေါ်ချက် (၁၅ မိနစ်)<sup>46</sup>

- ၁။ လေ့ကျင့်ခန်းပုံစံက မိမိတို့၏ ရွှေပ်ထွေးနေသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် တိတွင်ဖန်တီးမှုအား မြှင့်တင်ပေးရန် ပုံစံဖြစ်သည်ဟု ရှင်းပြပါ။
- ၂။ သင်တန်းသားများအားလုံးကို စာမျက်နှာ ၁၈၂ ရှိ ၃.၁၀ - စက်ရိုင်း ၃၀ စိန်ခေါ်ချက် စာချက်တစ်ချက်နှင့် ရေးစရာဘောပ်တစ်ချောင်းကို တစ်ဦးချင်းစီအား ဝေပေးပါ။ တစ်ဦးချင်းစီအား ၃ မီနှစ်အတွင်းတွင် စက်ရိုင်းများကို အသုံးပြုပြီး ရှင်းပုံအရေအတွက် များနိုင်သလောက်များများ ရေးဆွဲခိုင်းပါ။ ပုံပိုးသောမျက်နှာဆွဲကာ ဥပမာပေးနိုင်သော်လည်း တခြားသော ညွှန်ကြားချက်များ မပေးရပါ။

<sup>46</sup> Circle Challenge, <https://clubexperience.blog/2018/03/29/30-circles-challenge-creative-icebreaker-activity-with-free-download>



၃ မိနစ်အကြာတွင် အောက်ဖော်ပြပါ မေးခွန်းများကို အသုံးပြုပြီး ဆွေးနွေးပါ။

- » စက်ရိုင်းဘယ်နှစ်ခု အသုံးပြုခဲ့လဲ။
- » သင်ပုံစံများ အသုံးပြုခဲ့သလား (မတူညီသော မျက်နှာပြင်များ၊ ပြုလုပ်များ၊ အားကစားဘောလုံးများ)။
- » ဘယ်သူတွေက စဉ်းကမ်းအတိုင်းမလုပ်ဘဲ စက်ရိုင်းတွေကိုပေါင်းပြီး ဆွဲခဲ့သလဲ။
- » ဘယ်သူတွေက စဉ်းကမ်းအတိုင်းမလုပ်ဘဲ စက်ရိုင်းတွေရဲ့ အပြင်မှာ ဆွဲခဲ့သလဲ။
- » ဘယ်စည်းမျဉ်းက ရှင်းလင်းစွာ ဖော်ပြထားလဲ။ စဉ်းမျဉ်းများသည် သူတို့တတ်နိုင်သည်ထက် ပိုမိုတင်းကျပ်သည်ဟု ယူဆသူရှိပါသလား။
- » အကယ်၍ စဉ်းကမ်းဖောက်ခဲ့မိပါက သင့်စာချက်ထဲက လွတ်နေတဲ့ စက်ရိုင်းများအတွက် စိုးရိမ်မှုတစ်ခုခု ရှိနေပါ။
- » ရှေ့ဆက်ပြီး မဆွဲနိုင်တော့တဲ့ အနေအထားဖြစ်လား။ ဘယ်အရာက သင်ရှေ့ဆက်ရန် ကူညီမှုပေးခဲ့ပါသလဲ။
- » ဒီလုပ်ငန်းစဉ်မှာ မိမိအနေဖြင့် ဘာတွေလေ့လာခဲ့ရလဲ။
- » ယခုလုပ်ငန်းစဉ်က ယေဘုယျအားဖြင့် ကျွန်ုပ်တို့ အတွေးအမြင်တွေနဲ့ ဘယ်လိုဖန်တီးနိုင်မှု ရှိနိုင်တဲ့အကြောင်း သင်ကြားပေးသလဲ။

၃။ အဆုံးသတ်အနေဖြင့် ဒီလုပ်ငန်းစဉ်က သင်တန်းသားများအနေဖြင့် ခိုင်ယာလေ့ရှိပါ။ ပုံပိုးကူညီသူများ၏ ရင်ဆိုင်နေရသော ဖြစ်လေ့ဖြစ်ထရှိသော စိန်ခေါ်မှုများကို မေးမြန်ပြီး မျှဝေသောအရာများကို စဉ်းချက်ကြီးပေါ်တွင် ချေရေးထားပါ။

## လေ့ကျင့်ခန်း J - ကြံးတွေ့လေ့ရှိသော စိန်ခေါ်မှုများ (၆၀ မိနစ်)

- ၁။ သင်တန်းသားများကို ခိုင်ယာလေ့ရှိလုပ်ရာတွင် (သို့) စစဉ်းရာတွင် ရင်ဆိုင်နေရသော ဖြစ်လေ့ဖြစ်ထရှိသော စိန်ခေါ်မှုများကို မေးမြန်ပြီး မျှဝေသောအရာများကို စဉ်းချက်ကြီးပေါ်တွင် ချေရေးထားပါ။
- ၂။ လူထုတွင်း ခိုင်ယာလေ့သည် အခြားအဖွဲ့လုပ်ငန်းစဉ်များကဲ့သို့ပင် စိန်ခေါ်မှုများ ရင်ဆိုင်ကြံးတွေ့နိုင်သည်ကို ရှင်းပြပါ။ ထိုစိန်ခေါ်မှုများကို ကြိုတင်တွက်ဆထားခြင်းနှင့် တွက်ဆထားသောအရာများအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခြင်းက အကောင်းဆုံးသော ဂိုင်တွယ်သည်နည်းလမ်းဖြစ်သည်။ ထိုကြောင့် ခဏအကြာတွင် သင်တန်းသားများသည် ခိုင်ယာလေ့ရှိလုပ်ငန်းစဉ်တွင် ဖြစ်တည်နေသော စိန်ခေါ်မှုများကို ဖြေရှင်းရန်နည်းလမ်းများကို ဆွေးနွေးသွားကြရမည် ဖြစ်ကြောင်းကို ရှင်းပြပါ။
- ၃။ ၃ ယောက်မှ ၅ ယောက်ပါသော အဖွဲ့များ ဖွဲ့ပေးပါ။ ရှိသော အချိန်ပေါ်မှုတည်ပြီး စိန်ခေါ်ချက် အချက် ၇ ချက်ကို အဖွဲ့တစ်ဖွဲ့စီကို ဆွေးနွေးခိုင်းခြင်း (သို့) ထို ၇ ချက်ကို တစ်ဖွဲ့လျှင် မတူညီသော စိန်ခေါ်မှု ၂ ခု မှ ၃ ခုထိ ခွဲပေးပါ။
- ၄။ စိန်ခေါ်မှုများကို ဆွေးနွေးရန်အတွက် အချိန် ၁၅ – ၂၀ မိနစ်ပေးပါ ထိုစိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းမည့် နည်းလမ်းများ ကို A4စာချက်ပေါ်တွင် ချေရေးခိုင်းပါ။
- ၅။ ပြီးနောက် စက်ရိုင်းအကြီး ပြန်ထိုင်နိုင်းပြီး ထုတ်ထားသော စိန်ခေါ်မှုအမျိုးမျိုးကို စက်ရိုင်းအလည်တွင် ချထားပေးပါ။
- ၆။ အဖွဲ့တစ်ဖွဲ့စီမှ မျှဝေလိုသောသူများကို ဖိတ်ခေါ်ပြီး ရှေ့သုံးထွက်လာခိုင်းပြီး ငှင်းတို့ ဆွေးနွေးထားသော တုံ့ပြန်ချက် နည်းလမ်းများကို သင့်လော်သော စိန်ခေါ်ချက်ခေါင်းစဉ်အောက်တွင် ရေးခိုင်းပါ။ အဖွဲ့တွင်း ဆွေးနွေးချက်များကိုလည်း ပေျော်ခိုင်းပါ။ ပြီးနောက် တွေးသောအဖွဲ့များကိုလည်း ထပ်မံပြည့်စွဲကိုဆွေးလိုသောအရာများကို ဆွေးနွေးခိုင်းပါ။ စိန်ခေါ်ချက်များအားလုံးပြီးသည်အထိ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆွေးနွေးတင်ပြခိုင်းပါ။
- ၇။ အဖွဲ့ဝင်များအားလုံး တင်ပြသွားပြီးနောက် ငှင်းတို့ ဆွေးနွေးမှုများနှင့် ပုံပိုးကူညီသူ၏ ကိုယ်ပိုင်အမြင်နှင့် အတွေ့အကြား များ ပေါင်းစပ်ဆွေးနွေးပါ။

၈။ အဆုံးသတ်အနေဖြင့် ဒိုင်ယာလေ့သည် တင်ဆက်သူများ၊ ပုံပိုးကူညီသူများနှင့် သင်တန်းသားများအတွက် ပထမဆုံး အကြိမ်တွင် စိန်ခေါ်မှုများ တွေ့နှင့်ကြောင်းကို ရှင်းပြု။ မိမိတို့အနေဖြင့် ထိအရာများကို အခြားသူများထံမှ သင်ယူလေ့လာရင်း ကိုယ်ကိုတိုင်လည်း လေ့ကျင့်ယူနိုင်ပါသည်။ သင်တန်းသားများအနေဖြင့် တစ်ဦးနှင့်တစ်ဦးကြား ပုံပိုးနိုင်မည့်နည်းလမ်းများ၊ အတွေ့အကြံများနှင့် သင်ခန်းစာများကို မျှဝေခြင်းဖြင့် ဒိုင်ယာလေ့ပုံပိုးခြင်း စွမ်းရည်များကို လေ့ကျင့်နိုင်သည်။

၉။ စာမျက်နှာ ၁၈၄ ရှိ ၂၀၁၀ ရှင်းမြစ်ပြစာချက် – ဒိုင်ယာလေ့ ပုံပိုးမှ စိန်ခေါ်ချက်များကို တုံ့ပြန်မှုများတော်ပါ။

◆ အပြောင်းအလဲများ – သင်တန်းသားများကို ငှါးတို့၏ ပုံပိုးကူညီခြင်း စွမ်းရည်များကို လေ့ကျင့်ရန်အားပေးပါ။ တစ်ဗွဲချင်းစီအလိုက် ပြန်လည်တင်ပြမှုများ ပြီးသည့်အခါတိုင်း အဖွဲ့တစ်ဗွဲချင်းစီမှ မျှဝေသူကို အခြားသူများထံမှ မျှဝေမှုများ၊ အကြံပေးမှုများ၊ မေးခွန်းများ ရရှိအောင် ဦးဆောင်ပုံပိုးမှ လုပ်ခိုင်းပါ။ ထိုနောက် တွေ့ရှိချက်အသစ်များကို A4စာရွက်တွင် ရေးချခိုင်းထားပါ။ ထိုသူကိုပဲ နောက်ထပ်မျှဝေမည့်သူကို ရွေးချယ်ခိုင်းပါ။

◆ အပြောင်းအလဲများ – လက်ဖက်ရည် စကားပိုင်းပုံစံ


- ၁။ လက်ဖက်ရည် စကားပိုင်း ဒိုင်ယာလေ့ပုံစံကို မိတ်ဆက်ပါ။ ၂၀၁၀ ရှင်းမြစ်ပြစာချက် – လက်ဖက်ရည် စကားပိုင်းနည်းလမ်း ကိုကြည့်ပါ။
- ၂။ အဖွဲ့၏ ၃ ဖွဲ့ခွဲပါ။ အဖွဲ့တစ်ဗွဲချင်းစီမှ ပင်တိုင်စည့်ခံသူတစ်ယောက်ကို ရွေးပါ။
- ၃။ အဖွဲ့တစ်ဗွဲချင်းစီတိုင်းကို စိန်ခေါ်ချက် ၁ ချက်မှ ၂ ချက်ထိ ဝေပေးပြီး ထိုစိန်ခေါ်ချက်ကို ဆွေးနွေးခိုင်းပါ။ ပင်တိုင်စည့်ခံသူမှ ဆွေးနွေးခွဲကို ဦးဆောင်ပြီး ဆွေးနွေးသွားသောအချက်များ၊ အကြောင်းအရာများကို ချရေးခိုင်းထားပါ။
- ၄။ ၁၀-၁၅ မီနဲ့ကြောပြီးနောက်တွင် သင်မှ ပထမအကြိမ် ဒိုင်ယာလေ့အား ရပ်တန်းကြရန် အချက်ပြပေးပါ။ အချက်ပြသည်နှင့်တပြုင်နက် သင်တန်းသားများက မတ်တပ်ရပ်ရမည်ဖြစ်ပြီး အခြားသော စားပွဲအဖွဲ့များသို့ သွားရောက်ရမည်။ သို့သော် ပင်တိုင်စည့်ခံသူမှာ မူလစားပွဲပိုင်းတွင်ပင် ကျန်ရှိရမည်။
- ၅။ ဒုတိယအကြိမ်တွင် အဖွဲ့တစ်ဗွဲချင်းစီမှ ပင်တိုင်စည့်ခံသူမှ မူလဆွေးနွေးသွားသော အကြောင်းအရာများကို အသစ်ရောက်လာသောသူများကို ထပ်မံရှင်းပြပေးရမည်ဖြစ်ပြီး ထိုအရာများပေါ်တွင် ထပ်ဆင့်ပြီး ဆွေးနွေးရမည်။
- ၆။ လုပ်ငန်းစဉ်ကို တတိယအကြိမ်မြောက်ထပ်လုပ်ပါ။
- ၇။ တတိယအကြိမ်မြောက်ပြီးသည့်အခါ စားပွဲပိုင်းမှ ပင်တိုင်စည့်ခံသူများက အဖွဲ့အတွင်း ဆွေးနွေးသွားသည့်အရာများကို ပြန်လည်အနှစ်ချုပ် တင်ပြပါ။

## အဓိကသင်ခန်းစာများ

- လူထုတွင်းဒိုင်ယာလေ့သည် အခြားအဖွဲ့ လုပ်ငန်းစဉ်များကဲ့သို့ပင် စိန်ခေါ်မှုများ ရင်ဆိုင်ကြော်တွေ့နိုင်သည်။
- ထိုစိန်ခေါ်မှုများကို ကြိုတင်တွက်ဆထားခြင်းနှင့် တွက်ဆထားသောအရာများအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခြင်းသည် အကောင်းဆုံးသော ကိုင်တွယ်သည့်နည်းလမ်းဖြစ်သည်။
- ဘုံသဘာတူညီသော စည်းမျဉ်းများ ချမှတ်ခြင်းကဲ့သို့သော နည်းလမ်းနှင့် မလိုအပ်သော မျှော်လင့်ချက်များကို သေချာစွာဖော်ခြင်းသည် ထိုဖြစ်ပေါ်လာနိုင်သော စိန်ခေါ်ချက်များကို ထိရောက်စွာကိုင်တွယ်နိုင်သည်။

# ၃၀၁၀ ရှင်းမြစ်ပြထားချက် – စက်ထိုင်း ၃၀

## စိန်ခေါ်ချက်



# ၃၀၁၀ ရှင်းမြစ်ပြစာရွက် – ဒိုင်ယာလေ့ ပံ့ပိုးမှ စိန်ခေါ်ချက်များကို တံ့ပြန်မှုများ<sup>47</sup>

၁ | အခြေအနေ – ပါဝင်သူအချို့သည် မည်သည့်စကားမှမပြောဘဲ ရှက်ကြောက်နေသည့်ပုံပေါ်နေသည်။

- » တိတ်ဆိတ်နေသည့် သင်တန်းသားများကို ခွဲခြားကြည့်ပါ။ လူရှေ့သို့ မထုတ်ပါနှင့် မျက်လုံး (အကြည့်ဖြင့်) ဆက်သွယ်မှု ပြုလုပ်ပါ။ ထိုသို့ လုပ်ခြင်းဖြင့် သူတို့ပြောဆိုချက်ကို သင်က ကြားသိလိုကြောင်း သူတို့အား အသိပေးရာရောက်ပါ သည်။ သင်တန်းသားများကို စတင်စကားပြောဆိုနိုင်ပြီဖြစ်ကြောင်း အမှုအရာဖြင့်ပြပါ။ စုစုပေါင်း (သို့) အဖွဲ့လိုက် နိုးကြားတက်ခြွှေသေည့် လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခြင်းဖြင့် သင်တန်းသားများကို သက်တောင့်သက်သာ ဖြစ်စေရန် လုပ်ဆောင်ပါ။
- » တစ်ခါတစ်ရုံတွင် လူများသည် အကြိမ်အရေအတွက်အချို့ တွေ့ဆုံးမှ ပုံမှန်သက်တောင့်သက်သာ ဖြစ်လာပြီး ပူးပေါင်း ပါဝင်မှု ရှိလာကြသည်။

၂ | အခြေအနေ – ရန်လိုသော (သို့မဟုတ်) စကားများလွန်းသော သူတစ်ယောက်က ဆွေးနွေးခြင်းကို လွမ်းမိုးနေသည်။

- » ဗိုလ်ကျကြီးစီးတတ်သည့် သင်တန်းသားများကို ကိုင်တွယ်ရန်မှာ ပံ့ပိုးသူတစ်ဦး၏ တာဝန်ဖြစ်သည်။ တစ်ဗုံးတတ်ယောက်က စကားစိုင်းတွင် ဗိုလ်ကျကြီးစီးနေကြောင်းသိရှိပါက၊ ကြားဝင်ကာ ကန့်သတ်ခြင်းများ လုပ်ဆောင်ပေးရပါမည်။ ပြောဆိုနေသူအား မျက်လုံးဖြင့် ဆက်သွယ်ကာ ကန့်သတ်ချက်ပြပါ။ လူတိုင်းပူးပေါင်းပါဝင် စကားပြောဆိုနိုင်ကြောင်း သတိပေးပါ။ မိမိလုပ်ဆောင်ချက်ကို အခြေခံစည်းချဉ်းများဖြင့် တိုင်းတာနှင့်ယဉ်ပြပါ။ ‘ဘာမှ မပြောရသေးတဲ့ သူဆီက နားထောင်ကြည့်ရအောင်’ စသည်ဖြင့် ပြောကြားနိုင်သည်။ လိုအပ်ပါက နာမည်တပ်ပြောဆိုနိုင်သည်။ ‘ဦးကျော်ဝင်း ဆီက ဘာမှ မကြားရသေးဘူးနော်’ ‘ဆရာမ မီးမီးက ဘာပြောချင်လဲ၊ နားထောင်ကြည့်ကြရအောင်’ စသည်ဖြင့် ပြောဆိုနိုင်ပါသည်။
- » မိမိ၏ ဝေဖန်အကြံပြုချက်နှင့် အသံနေအသံထား (အဓိပ္ပာယ်သက်ရောက်မှု) ကို ရရှိကြပါ။ စကားပြောဆိုနေသူအား ထိခိုက်စောက်းမီခြင်း ဖြစ်စေရန် လုပ်ဆောင်ပါ။ လိုအပ်ပါက ထိုလူနှင့် သီးသန့်ပြောဆိုပါ။ စကားစိုင်းတွင် အခြားသူများကိုလည်း စကားပြောဆိုခွင့်ပေးရန် သူအား တိုက်တွန်းပါ။
- » တချို့လူတွေပဲ စကားနှင့်ခံပြောနေတာ မြင်နေရတယ်။ လူတိုင်းစကားပြောခွင့်ရအောင် ကျွန်ုင်တော်/ကျွန်ုင်မတို့၏ တချို့၊ အခြေခံစည်းကမ်းတွေကို ပြန်ပြင်ဖို့လိုမှာလား စသည်ဖြင့် သတိပေးပြောဆိုနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် ပံ့ပိုးကျည်းသူတစ်ဦးဖြစ်သည့် သင့်တာဝန်မှာ တစ်ဖွဲ့လုံးအတွက်ဖြစ်သည်။ တစ်ယောက် (သို့မဟုတ်) နှစ်ယောက်က အဖွဲ့ကို ကြီးစီးနေပါက ကြားဝင်ကာ မျှတမှုရှိသော နိုင်ယာလေ့ ဖြစ်စေရန် ထိန်းညွှပ်ပါ။

၃ | အခြေအနေ – ဦးတည်ချက်မဲ့သည်။ ရှုံးမဆက်နိုင်။ သင်တန်းသားများ၏ ဆွေးနွေးမှုသည် ခေါင်းစဉ်အောက်မှ သွေဖပ်သွားသည်။

47 This resource is taken from: Drier, Olivia, Paula Green, Nang Loung Ham, and Joanne Lauterjung (2018). *Community Dialogue Handbook: a guide for facilitating community engagement*. Joanne Lauterjung (Ed.) Yangon, Myanmar: Karuna Center for Peacebuilding.

- » ထိအခြေအနေမျိုးကို တုပြန်ဆောင်ရွက်နိုင်ရန်အတွက် စီရင်ဆုံးဖြတ်ခြင်းနှင့် အလိုလိုသိစိတ်ရှိရန် လိုအပ်ပါသည်။ ဆွေးနွေးမှုများ ပုံမှန်လည်ပတ်နေရန်မှာ ပုံပိုးသူ၏ တာဝန်ဖြစ်သည်။ သင်တန်းသားများသည် ဆွေးနွေးမှုများနှင့် မည်မျှ ချိတ်ဆက်မှု ရှိနေသည်ကို စောင့်ကြည့်ပါ။ သံသယရှိပါက အဖွဲ့အားဆန်းစစ်ကြည့်ပါ။ အခုကျွန်းမတို့ပြောဆိုနေတဲ့ ခေါင်းစဉ်က အကော်ခရီးရောက်သွားပြီ။ ဒီအကြောင်းကိုပဲ ဆက်ပြောဆိုဆွေးနွေးကြမှုလား။ ရှုံးမေးခွန်းကို ဆက်ကြ မလား စသည်ဖြင့်လည်းကောင်း၊ သင်တန်းသားများသည် ခေါင်းစဉ်အကြောင်းအရာ လမ်းကြောင်းမှ သွေဖယ်ပြောဆို ဆွေးနွေးနေပါက ကျွန်းတော်/ကျွန်းမတို့ ပြောနေတာတွေက ခေါင်းစဉ်နဲ့ သွေဖိသွားပြီး အခြားသူများကိုလည်း ပါဝင် ပြောဆိုဖို့ စိတ်ခေါ်လိုပါတယ် စသည်ဖြင့် ပြောဆိုနိုင်ပါသည်။
- » ခိုင်ယာလေ့ ပုံမှန်လည်ပတ်နေရန်အတွက် ဆွေးနွေးခြင်း အထောက်အကူပြုနည်းလမ်းများမှ ကြာချိန်ကို ရည်ညွှန်း အသုံးပြုပါ။ ခေါင်းစဉ်နှင့် မကိုက်ညီသည့် အကြောင်းအရာများကို ဆွေးနွေးလာပါက၊ ယင်းအကြောင်းအရာများကို ‘ရပ်နားစခန်း (Parking lot) ဟု အမည်ပေးထားသည့် စည်ဗြာရွက်ကြီးပေါ်တွင် ရေးချထားကာ’ ဒီအကြောင်းကိုတော့ ဒီရပ်နားစခန်းမှာ ခဏထားလိုက်မယ်။ နောက်မှ ပြန်လာကြည့်ကြတာပေါ်ဟု ပြောဆိုနိုင်ပါသည်။ နောက်ပိုင်းတွင် ထိမှတ်သားထားသည့် အကြောင်းအရာများကို မပျက်မကွက် အချိန်ယူပြန်လည် ဆွေးပါ။

**၄ | အခြေအနေ – တစ်စုံတစ်ယောက်က သင်မှားယွင်းသည်ဟု သိထားသော သတင်းအချက်အလက်တစ်ခုကို ရှုံးတင်ပြောဆိုလာသည်။ (သို့မဟုတ်) သင်တန်းသားများသည် အချက်အလက်နှင့် သက်ဆိုင်သည့် အကြောင်းအရာ အပေါ် ပြင်းခုံနေပြီး ရှုံးမဆက်နိုင်ဘဲ ရှိနေသည်။ မည်သူကျမှု အဖြမ်းမျှပြန်ကို မသိကြပါ။**

- » ‘ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး အခြားအချက်အလက်တွေကို သိထားတဲ့လူရှိပါသလား’ လို့ မေးမြန်းနိုင်ပါသည်။ အကယ်၍ မရှိပါက သူတို့၏ မှားယွင်းသည့်အချက်မှားကို သင်မှ ပြင်ဆင်မှု ပြုလုပ်ပေးနိုင်သည်။ ပြောဆိုသောအချက်များ ကို သင့်ရဲ့ထင်မြင်ယူချက်ကဲ့သို့ မတင်ပြမ်စေရန် သတိပြုပါ။
- » ပြောဆိုပြင်းခုံချက်သည် အရေးမကြီးပါက ဘေးဖယ်ထားလိုက်ပြီး ရှုံးဆက်သွားပါ။ အကယ်၍ ပြင်းခုံဆွေးနွေးခြင်းသည် အရေးကြီးသည့်အချက်ဖြစ်ပါက အချက်အလက်များ ရှာဖွေရန် သင်တန်းသားများကို တိုက်တွန်းပါ။ နောက်တစ်ကြိမ် ပြန်ဆုံးရာတွင် ပြန်လည် ဆွေးနွေးရန်ဖြစ်သည်။ ကျမ်းကျင်တတ်မြောက်သူများသည် မကြာခဏ သဘောမတူတွေ့ရှိတတ်ကြောင်း သတိပေးပါ။

**၅ | အခြေအနေ – အဖွဲ့အတွင်း တင်းမာမှု ဖြစ်နေသည် (သို့) ပဋိပက္ခဖြစ်ပေါ်နေသည်။ ပါဝင်သူနှစ်ယောက် ခေါင်းမာဖြီး ပြင်းနေကြသည် (သို့) ပါဝင်သူတစ်ယောက်က စိတ်ဆိုးနေပြီး တမြေားတစ်ယောက်နှင့် ထိပ်တိုက်တွေ့နေသည်။**

- » အကယ်၍တင်းမာမှုဖြစ်နေပါက တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပါ။ သင်တန်းသားများ၏ မတူသောအမြင်များကို တင်ပြထုတ်ဖော်နေသည် ခိုင်ယာလေ့၏ ပင်မလုပ်ဆောင်ရွက်ဖြစ်ကြောင်း သင်တန်းသားများကို သတိပေးပါ။ ဖြစ်ပွားနေသည့် ပဋိပက္ခမှု အကျိုးရရှိစေရန်အတွက် ထိုကိစ္စရုပ်အပေါ်တွင်သာ ဦးတည်အလေးပေးရန်လိုက်ကြောင်း ရှင်းပြပါ။ အခြားသူတစ်ယောက်၏ အတွေးအမြင်များကို စူးစမ်းရန် စိန်ခေါ်နိုင်သော်လည်း တိုက်ခိုက်ခြင်းကို မပြုရပါ။ သင်က ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို ဟန့်တားရပါမည်။ (ဥပမာ – နာမည်ခေါ်ပြောဆိုခြင်း (သို့မဟုတ်) နှစ်ခုပြောဆိုခြင်းများကို ချက်ချင်းတားဆီးရမည်။) ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ထိုသို့သော အပြုအမှုများကို အားမပေးဘဲ စိတ်ရှည်သည်းခံမှုကို အားပေးသည့် အခြေခံစည်းမျဉ်းများကို ချမှတ်ထားပါက ထိုသို့ တားစီးကိုင်တွယ်မှုကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်မည်ဖြစ်သည်။
- » အဖွဲ့ဝင်များကို မေတ္တာရပ်ခံရန် ဝန်မလေးပါနှင့်။ အဖွဲ့ဝင်များသည် အခြေခံစည်းမျဉ်းကို ချမှတ်ခဲ့သူများ ဖြစ်ပါက သူတို့သည် သင့်ကို အကူအညီပေးပါလိမ့်မည်။ ‘ဒီပြင်းခုံနှင့် အကြောင်းအရားက ဘာဖြစ်မလ’ ဟု မေးနိုင်သည်။ ဒီမေးခွန်းကတော့ လူများအား မိမိကိုယ်ကို ဦးတည်အလေးပေးနေရာမှ မိမိတို့၏ အတွေးအမြင်တွေ့သော်လည်း နောက်ဆုံး အသုံးပြုရန်အချက်မှာ ခေါ်ရပ်နားချိန် ယူလိုက်ပါ။ ခေါ်ရပ်နားချိန်တွင် သူတို့နှင့် တစ်ဦးချင်း အမေးအဖြေလုပ်ရန် အခွင့်အရေးရှိုင်သည်။

## ၆ | အခြေအနေ - သင်တန်းသားများက ဆွေးနွေးပြောဆိုခြင်းအပေါ် စိတ်ပျက်နေပါသည်။ စကားဂိုင်းကို စွန့်စွာသည် (သို့)မျက်ရည်ကျသွားသည်။

» အကောင်းဆုံးချင်းကပ်မှုမှာ သင်အခြေခံစည်းမျဉ်းများ ခုမှတ်နေစဉ်ကတည်းကပင် အခြေအနေများကို ဆွေးနွေးထားခြင်း ဖြစ်သည်။ တရာ့သော အကြောင်းအရာများသည် ပြောဆိုဆွေးနွေးရန် ခက်ခဲပြီး အခြားသူများကို စိတ်ပျက်မှုဖြစ်စေနိုင်ကြောင်း အဖွဲ့ကိုသတိပေးထားပါ။ ထိုကဲ့သို့သော အခြေနေ့ပျိုးဖြစ်လာပါက မည်သို့၊ ကိုင်တွယ်လိုသည်ကို အဖွဲ့အား မေးမြန်းထားပါ။ အများအားဖြင့် အခြေခံစည်းမျဉ်းကို အသုံးပြုကာ ကိုင်တွယ်ဖြေရှင်းကြသည်။ ‘သင်သည် ထိခိုက်စော်ကားခံရသည်’ စိတ်ပျက်သည်ဆိုပါက စိတ်ပျက်မိကြောင်းပြောပါ၊ အဘယ်ကြောင့် ဖြစ်သည်ကို ပြောပါ။’ တစ်စုံတစ်ဦးက စိတ်ခံစားချက်များပြင်းထန်လာလျှင် ထိုသို့ ဖြစ်မှုကို သိရှိရန် အရေးကြီးပါသည်။ တစ်စုံတစ်ဦး၏ ကော်ကြောင်းကို လေးစားအသိအမှတ်ပြုခြင်း အထူးသဖြင့် အသိအမှတ်ပြုရန် ခက်ခဲသောအချိန်တွင် အသိအမှတ်ပြုခြင်း သည် ပြောဆိုနေသူအတွက် အရေးကြီးသည်သာမက အခြားသင်တန်းသားများအတွက်လည်း အရေးကြီးပါသည်။ အခက်အခဲဖြစ်နေသူကို အဖွဲ့ဝင်များက အထောက်အပံ့ပေးလေ့ရှိပါသည်။

## ၇ | အခြေအနေ - စိတ်ဝင်စားမှုနည်း၊ စိတ်တက်ကြွမှုမရှိ၊ စကားပြောချင်သူမရှိ၊ လူအနည်းငယ်သာ ပူးပေါင်းပါဝင်။

» ရှားရှားပါးပါး ဖြစ်တတ်သည်။ သို့သော ပုံပိုးကူညီသူက စကားအများကြီးပြောနေလျှင် သို့မဟုတ် သင်တန်းသားများအား မေးခွန်းများကို ပြန်တုံးပြန်ရန် လုံလောက်သောအချိန်မပေးလျှင် ဤသို့ တွေ့ရကောင်းတွေ့ရမည်။ လူတို့သည် စုံစားဖို့ တုံးပြန်ဖို့ အချိန်လိပ်း၊ စကားပြောရန် အဆင်သင့်ဖြစ်ဖို့လိုသည်။ တုံးပြန်မှုရဖို့ရန်အတွက် မေးခွန်းတစ်ခုမေးမြန်းခြင်း၊ စက်ရိုင်းပုံ လူညွှေပတ်ပြီး တစ်ဦးတိတိုင်းကို မေးခွန်းမေးခြင်းတို့သည် ဤအတွက် ကူညီရာရောက်သည်။ သို့မဟုတ် မိနစ်အနည်းငယ်ခန်း လူတွေကို အတွဲတွေတွဲခိုင်းပြီး သီးခြားဖြစ်သော အချက်တစ်ချက်အကြောင်း စကားပြောခိုင်းပါ။ ထို့နောက် အားလုံးကို ပြန်စုပါ။

» အခါသမယအားလျော့စွာ ဆွေးနွေးပွဲတွင် စိတ်တက်ကြွမှု မဲ့ကောင်းမဲ့နေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော အစုအဖွဲ့ အနေဖြင့် သဘောတူနေကြပုံပေါ်ခြင်းနှင့် အကြောင်းအရာ၏ ရှုပ်ထွေးနက်နဲ့မှုကို သဘောမပေါက်ကြခြင်းတို့ကြောင့် ဖြစ်သည်။ ဤလိုကိစ္စမျိုးတွင် သင်၏အလုပ်မှာ ဆွေးနွေးပွဲအတွင်းသို့ အခြားသူများ၏ အမြင်များကို သယ်ဆောင်လာနိုင်ရန် ကြိုးစားရမှုဖြစ်သည်။ အထူးသဖြင့် အစုအဖွဲ့အတွင်းက မည်သူတစ်ဦးတစ်ယောက်ကမှ ဤသည်တို့ကို ဆုပ်ကိုင်ထားမှုမရှိသည့် အခြေအနေတွင် ဖြစ်သည်။ ဒီလိုတစ်ခုရ ကြိုးပမ်းကြည့်ပါ၊ အခြားအမြင်တွေကို ဆုပ်ကိုင်ထားသူတွေကို သိပါသလား၊ မိမိတို့ပြောတဲ့စကားကို သူတို့ မည်သို့ ပြောကြမလဲ။

# ၃၀၁၀ ရှင်းမြစ်ပြထားရည် – လက်ဖက်ရည်

## စကားဂိုင်းနည်းလမ်း<sup>48</sup>

လက်ဖက်ရည် စကားဂိုင်းနည်းစနစ်သည် ရှိုးရှင်းမှု၊ ထိရောက်မှုနှင့် ပြောင်းလွယ်ပြင်လွယ်သော ပုံစံဖြစ်ပြီး တက်ရောက်သူ အများအပြား ပါဝင်နိုင်သော ခိုင်ယာလေ့ ဖြစ်ပါသည်။

- » သင်တန်းသားများသည် စားပွဲခုံ ၄ ခု (အများဆုံး ၅ ခု) တွင် လက်ဖက်ရည် စားပွဲဂိုင်းပုံစံမျိုး (သို့) ဆွေးနွေးဂိုင်းပုံစံဖြင့် အတူတက္က ရှိုနေရပါမည်။
- » စားပွဲဂိုင်းတစ်ဂိုင်းတွင် မိနစ် ၂၀ ကြာ အချိန်ပေးဆွေးနွေးပြီး ဂိုင်း ၃ ဂိုင်း အလှည့်ကျ လှည့်လည်ဆွေးနွေးရပါမည်။
- » သင့်ရဲ့ဘဝါ အလုပ်အကိုင်း၊ လူမှုအသိုင်းအဝန်းနှင့် ချိတ်ဆက်မှုရှိသော မေးခွန်းများ အကြောင်းအရာများကို ဦးတည် ဆွေးနွေးရန် မေးခွန်းများ မေးရပါမည်။
- » သင်တန်းသားများ၏ အဓိကဆွေးနွေးချက်များကို စားပွဲခင်းပုံစံခင်းထားသော စက္ကာရွက်ကြီးပေါ်တွင်လည်းကောင်း၊ စက္ကာရွက်ပြားများပေါ်တွင်လည်းကောင်း ရေးချခိုင်းပါ။
- » စားပွဲတစ်ဂိုင်းတွင် မိနစ် ၂၀ ဆွေးနွေးပြီးပါက ဧည့်ခံသူမှုအပ ကျွန်းသူများကို အခြားဂိုင်းသို့ ပြောင်းရွှေ့ဆွေးနွေးရန်ပြောပါ။ ဂိုင်းပြောင်းရွှေ့သူများသည် ယခင်ဂိုင်းတွင် ဆွေးနွေးခဲ့သောအကြောင်းအရာများ၊ မေးခွန်းများ၊ အယူအဆများကို နောက်ဂိုင်းတွင် ဆက်လက် ဆွေးနွေးရပါမည်။ ဧည့်ခံသူကလည်း ယခင်လူများ ဆွေးနွေးခဲ့သည့် အဓိကအချက်များကို အသစ်ရောက်ရှိလာသူများကို မျှဝေပေးရပါမည်။
- » အကြိမ်တိုင်းအတွက် ဧည့်ခံသူအသစ်ကို ပြန်လည်ဆွေးချယ်ပါ။ (လူတစ်ယောက်သည် ဧည့်ခံသူအဖြစ် တစ်ကြိမ်ထက်ပိုပြီး မလုပ်ရပါ။)
- » စကားဂိုင်းတစ်ဂိုင်းမှ တစ်ဂိုင်းသို့ လှည့်လည်ရွှေ့ပြောင်း ဆွေးနွေးခြင်းဖြင့် ဆွေးနွေးသည့် အကြောင်းအရာများ၊ မေးခွန်းများ၊ အယူအဆများ ပိုမိုချိတ်ဆက်လာပါလိမ့်မည်။ ဒုတိယ (သို့) တတိယ စကားဂိုင်းအပြီးတွင် မူလပထမစကားဂိုင်း၏ ဆွေးနွေးခဲ့သော အမြင်များသည် တစ်ခန်းလုံးရှိ စကားဂိုင်းအားလုံးတွင် ကူးကူးပုံးနှံမည် ဖြစ်ပါသည်။
- » နောက်ဆုံးဂိုင်းအပြီးတွင် သင်တန်းသားများသည် ငွေးတို့၏ ပထမစကားဂိုင်းသို့ ပြန်သွားပြီး ငွေးတို့၏ တွေ့ရှိချက်များကို စုစည်းရပါမည် (သို့) စားပွဲဂိုင်းအသစ်များသို့ ဆက်လက်သွားနိုင်ပါသည်။
- » သင်က စကားဂိုင်းလှည့်မှုတစ်ကြိမ် (သို့) တစ်ကြိမ်ထက်ပိုသော စကားဂိုင်းအလှည့်များတွင် တူညီသော မေးခွန်းများ ကိုသာ အသုံးပြုခြင်း (သို့) မတူညီသော မေးခွန်းများကို အလှည့်တိုင်း ပြောင်းလဲအသုံးပြုခြင်းဖြင့် နက်နဲ့သော ထုတ်ဖော် ဆွေးနွေးမှုများ ပြုလုပ်လာအောင် ကူညီရပါမည်။
- » အနည်းဆုံး လက်ဖက်ရည်ဂိုင်း ၃ ဂိုင်း လှည့်လည်ပြီးလျှင် သင်တန်းသားအားလုံးကို စက်ဂိုင်းအကြီးပုံ ပြန်ထိုင်စေပြီး လက်ဖက်ရည် စကားဂိုင်းများတွင် ဆွေးနွေးမှုပေါ်ခဲ့သော တွေ့ရှိချက်အမြင်များကို မျှဝေခိုင်းပါ။ လက်ဖက်ရည် စကားဂိုင်း စနစ်ကို ဖြုံးနှုံးခြင်းအဆင့်အစည်းအဝေးများတွင် ဆွေးနွေးသည့် ပုံစံအဖြစ် သတ်မှတ်အသုံးပြုနိုင်ပြီး အသီပညာများ တိုးပွားစေခြင်းဖြင့် ဖြစ်နိုင်သော ဖြေရှင်းချက်များ အများအပြား ဖော်ထုတ်နှုန်းသည့်ပုံစံ ဖြစ်ပါသည်။

လက်ဖက်ရည်စကားဂိုင်းတွင် ဆွေးနွေးစေလိုသည့် အကြောင်းအရာနှင့် ဆွေးနွေးရမည့်အချိန်ကို ကြိုတင်တွက်ဆထားရပါမည်။ သင်သည် စကားဂိုင်းလှည့်လည်ရမည့် အကြိမ်အရေအတွက်နှင့် ဆွေးနွေးချိန်တို့ကို ဆုံးဖြတ်ပေးရပါမည်။ အထိရောက်ဆုံး မေးခွန်းများမေးခြင်း၊ စိတ်ဝင်စားဖွံ့ဖြိုးအကောင်းဆုံး နည်းလမ်းများဖြင့် ချိတ်ဆက်စေခြင်း၊ စကားဂိုင်းများအားလုံးမှ အတွေးအခြား အယူအဆများကို ပေါင်းကူးပုံးနှံစေခြင်းတို့ကို ဖန်တီးပေးရပါမည်။

# လူပ်ငန်းစဉ် ၃၀၁၁ – လူအဖွဲ့အစည်း ခိုင်ယာလေ့တစ်ခုအား လက်ခံဆောင်ရွက်ခြင်း



လူထုတွင်း ခိုင်ယာလေ့တစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ရန်အတွက် အစီအစဉ်များ သေချာစွာရေးဆွဲရန် လိုအပ်သည်။ ယခုလုပ်ဆောင်ရွက်တွင် သင်တန်းသားများအနေဖြင့် လူထုခိုင်ယာလေ့တစ်ခုကို လုပ်ဆောင်ရာတွင် လိုအပ်သောအဆင့်များနှင့် အစီအစဉ်ရေးဆွဲမှုများကို စဉ်းစားကြရမည်ဖြစ်သည်။



ရည်ရွယ်ချက်များ

» သင်တန်းသားများအတွက် လူထုအတွင်း ခိုင်ယာလေ့အတွက် ဒီဇိုင်းရေးဆွဲခြင်းနှင့် အစီအစဉ်ရေးဆွဲခြင်းကို လက်တွေ့လုပ်ဆောင်နိုင်စေရန်။



အချိန် – ၆၀+ မီနှစ်



သင်ဆောက်ကူပစ္စည်းများ – စာမျက်နှာ ၁၉၁ ရှိ ၃.၁၁ ရင်းမြစ်ပြစာချက် – လူအဖွဲ့အစည်း ခိုင်ယာလေ့တစ်ခုအား လက်ခံဆောင်ရွက်ခြင်း (တစ်ယောက်တစ်ခု)၊ စဲ့ချက်ကြီး၊ မာကာဘောပင်များ။

## ကြိုတင်ပြင်ဆင်ခြင်း

- » လေ့ကျင့်ခန်း ၂ တွင် ဖော်ပြထားသော နည်းလမ်းမှ တစ်ခုကိုရွေးပြီး လုပ်ဆောင်ပါ။
- » စဲ့ချက်ကြီး တစ်ခုပေါ်တွင် အမိကခေါင်းစဉ်များကို ရေးချပါ။
- » ၃.၁၁ ရင်းမြစ်ပြစာချက် – လူအဖွဲ့အစည်း ခိုင်ယာလေ့တစ်ခုအား လက်ခံဆောင်ရွက်ခြင်းကို မိတ္တာကူးထားရန်။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - လူထုတွင်း ခိုင်ယာလေ့ စစ်ဆေးချက် (၂၀ မီနှစ်)

- I (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကုည်းသူများအတွက် ကိရိယာများမှ သွေးယူလေ့ကျင့်ခန်းတစ်ခုကိုလုပ်ပါ။
- II သင်တန်းသားများကို အဖွဲ့ဖြန့်ဖွဲ့ပေးပါ။ ထို့နောက် ထိရောက်သော လူထုတွင်း ခိုင်ယာလေ့ကို ပြုလုပ်ရန် အစီအစဉ် သေချာရေးဆွဲခြင်းက အလွန်အရေးကြီးကြောင်းကို ရှင်းပြပါ။ ပြင်ဆင်ရန် လိုအပ်သောအဆင့်များ၊ အချက်အလက်များကို အချိန်ယူသေချာစွာ စဉ်းစားပြင်ဆင်ခြင်းသည် ပုံပိုးသူတစ်ယောက်အတွက်များစွာ အထောက်အပံ့ဖြစ်သလို စကားပိုင်းကို လည်း သေချာစွာ ကိုယ်တွယ်နိုင်မည့်ဖြစ်သည့်အတွက် ပါဝင်တက်ရောက်သူများ၏ မျှဝေမှုများကိုလည်း တလေးတစား လေးစားအသိအမှတ်ပြုရာ ရောက်ပါသည်။
- III ၃.၁၁ ရင်းမြစ်ပြစာချက် – လူအဖွဲ့အစည်း ခိုင်ယာလေ့တစ်ခုအား လက်ခံဆောင်ရွက်ခြင်း မိတ္တာကူးပြီးပေါ်။ အဆင့် ၉ ဆင့်အား ပြန်လည်ဆန်းစစ်မှု ပြုလုပ်ပါ။

# လေ့ကျင့်ခန်း ၂ - ဒိုင်ယာလေ့အတွက် ခေါင်းစဉ်တစ်ခု ရွှေးချယ်ခြင်း (၂၀-၃၀ မီနှစ်)

အောက်ပါနည်းလမ်းများမှ တစ်ခုကို ရွှေးချယ်ပါ။

## နည်းလမ်း(က) ဘုသေဘေးတူညီချက်ကို တည်ဆောက်ခြင်း

- ၁။ လူထုတွင်းဒိုင်ယာလေ့အစီစဉ်၏ ပထမဆုံးနှင့် အရေးအကြီးဆုံးအဆင့်မှာ ဒိုင်ယာလေ့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို သေချာစွာ ရှင်းလင်းရန်ဖြစ်သည်။ ဘာကြောင့် ဒိုင်ယာလေ့ကို ပြုလုပ်ရပါသလဲ။
- ၂။ သင်တန်းသားများကို ကပ်ခွာစားချက်များ ဝေပေးပြီး လူထုတွင်းဒိုင်ယာလေ့အတွင်း ဆွေးနွေးလိုသည့် အကြောင်းအရာ နှစ်ရပ်ကို ရေးချုပေါ်။
- ၃။ ၂ မီနှစ်အကြောတွင် နောက်ထပ်အဖော်တစ်ယောက်ကိုရှာပြီး တစ်ဦးချင်းကိုယ်စီရေးချထားသော အကြောင်းအရာ နှစ်ခုစီ ကို ဆွေးနွေးပေါ်။ ထို့နောက် နှစ်ဦးစလုံး ထုတ်ဖော်ပြောပြန် သဘောတူသော အကြောင်းအရာတစ်ခုကို ရွှေးချယ်ခိုင်းပါ။
- ၄။ ၂ မီနှစ်ကြောပြီးနောက် အတွန်စွဲစီရေးကို ၄ ဦး အဖွဲ့အဖြစ် ပေါင်းလိုက်ပြီး အကြောင်းအရာတစ်ခုကို ရွှေးချယ်ခိုင်းပါ။ အကြောင်းအရာ ၂/၃ ခုလောက်သာ ကျော်သည်အထိ ပြုလုပ်ပေးပါ။
- ၅။ အကြောင်းအရာများ ရွှေးချယ်ပြီးသောအပါ သင်တန်းသားများ သူတို့စီတ်အဝင်စားဆုံး အကြောင်းအရာပေါ်မှတည်၍ အပ်စွဲ.ခိုင်းပါ။ သင်တန်းသားများအနေဖြင့် လေ့ကျင့်ခန်း ၃ – အဖွဲ့.ကျော်များဖြင့် လုပ်ဆောင်ခြင်းအတွက် ဤအဖွဲ့.အတိုင်းရှိနေရပါမည်။
- ၆။ အဖွဲ့.တစ်ဖွဲ့စီတွင် ၄င်းတို့ ထုတ်ဖော်လိုသော အကြောင်းအရာတစ်ခုစီ ရှိနေရမည်။ သင်တန်းသားများကို အဖွဲ့.မည်မျှဖြင့် လုပ်လိုကြောင်း ဆုံးဖြတ်ခိုင်းပါ။
- ၇။ သင်တန်းသားများအား သူတို့စီတ်ဝင်စားမှုအရှိနှုံး ခေါင်းစဉ်/အကြောင်းအရာကို အခြေခံပြီး အဖွဲ့.ဖွဲ့.ခိုင်းပါ။


## နည်းလမ်း(ခ) လမ်းလျောက်ထွက်ခြင်း

- ၁။ သင်တန်းသားကို နှစ်ယောက်တစ်တွဲ တွဲပေးပါ။
- ၂။ ဒိုင်ယာလေ့ဆိုသည်မှာ လေးနှက်သော သဘောထားများ သိရှိခြင်းဖြင့် အပြန်အလှန် နားလည်စေသည့် ဆက်သွယ်မှုပုံစံတစ်ခု ဖြစ်သည်ကို ထပ်မံအသိပေး ရှင်းပြပါ။ လူထုတွင်းဒိုင်ယာလေ့သည် လူမှုအသိင်းဝန်းတစ်ခု (သို့) လူအပ်စုတ်စုအတွက် ဆွေးနွေးဝေမျှရန် အထူးသင့်လျော်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။
- ၃။ သင်တန်းသားများကို အတွဲလိုက် ရပ်စွာထဲသို့ လမ်းလျောက်ပေါ်။ ၄င်းတို့၏ ရပ်စွာထဲတွင် အများစီးရိမ်ပူပန် နေရသော အကြောင်းအရာများကို လေ့လာခိုင်းပါ။ ထိုသို့ သွားရောက်လေ့လာရာတွင် တွေ့ဆုံးသူများနှင့် စကားပြောပါ၊ ဓာတ်ပုံးမှတ်တမ်းတင်ခိုင်းပါ၊ မှတ်စု မှတ်သားခြင်းများ ပြုလုပ်ပေါ်။
- ၄။ သင်တန်းသားများ သင်တန်းခန်းမထဲသို့ ပြန်လည်ရောက်ရှိရမည့် အချိန်တစ်ခု သတ်မှတ်ပါ။
- ၅။ သင်တန်းသားများ အတွဲလိုက် ၄င်းတို့ ဆွေးနွေးဖော်ထုတ်လိုသည့် ခေါင်းစဉ် ၂ ခုမှ ၃ ခုကို ဆွေးနွေးခိုင်းပါ။
- ၆။ သင်တန်းသားများအား သူတို့ စီတ်ဝင်စားမှုအရှိနှုံး ခေါင်းစဉ်/အကြောင်းအရာကို အခြေခံပြီး အဖွဲ့.ဖွဲ့.ခိုင်းပါ။

 အပြောင်းအလဲများ သင်တန်းသားများကို ၄င်းတို့၏ စီတ်ဝင်စားမှုအပေါ် အခြေခံပြီး အဖွဲ့.ကျော်လေးများ ဖွဲ့ပေါ်။ ထိုရွေးထားသော ခေါင်းစဉ်ကြီးကို ခေါင်းစဉ်ကျော်များအဖြစ်သို့ ထပ်မံခွဲခိုင်းပါ။ ထိုသို့ လုပ်ဆောင်ခြင်းက ပါဝင်တက်ရောက်သူများကို ပိုမို ကိုင်တွယ်ရ လွယ်ကူသော ဆွေးနွေးရန် ကျော်မြောင်းသော အသေးစီတ်ကျသော ပိုမိုထိရောက်သော ခေါင်းစဉ်များ ထွက်ပေါ်လာစေရန် အထောက်အကူပြုသည်။

## လွှဲကျင့်ခန်း ၃ - အဖွဲ့ကျင့်များဖြင့် လုပ်ဆောင်ခြင်း (၂၀+ မီနစ်)

- ၁။ ရရှိသော အချိန်ပေါ်မှုတည်ပြီး အဖွဲ့များဖွဲ့ပါ။ အဖွဲ့လိုက်အနေဖြင့်
- စဏ္ဍာနွောက်ကြီးကို အသုံးပြုပြီး စစ်ဆေးချက်ယေား၊ မေးခွန်းဖြော်ကြားခြင်းနှင့် အဓိကအချက်အလက်များကို ရေးချပါ။
  - (သို့မဟုတ်) စစ်ဆေးချက်ယေားမှ ခေါင်းစဉ်တစ်ခု (သို့မဟုတ်) နှစ်ခုကို ရွှေးချယ်ပြီး အဖွဲ့ခွဲလုပ်ဆောင်စေပါ။
- ၂။ အချိန်အနည်းငယ်ပေးပြီးနောက် အဖွဲ့လိုက် ပြန်လည်တင်ပြစေပါ။
- ၃။ ကြိုတင်အစီအစဉ်ရေးဆွဲခြင်းသည် မည်မျှ အရေးကြီးကြောင်းကို ထပ်မံရှင်းပြပြီး နိဂုံးချုပ်ပါ။ အောင်မြင်မှုရှိသော လူထုတွင်းဒိုင်ယာလေ့သည် ဒိုင်ယာလေ့ လုပ်ဆောင်စဉ်အတွင်း ပုံပိုးသူ၏ ကျမ်းကျင့်ပိုင်နိုင်မှု တစ်ခုတည်းပေါ်တွင် တည်ဖို့သည်မဟုတ်ဘဲ ဒိုင်ယာလေ့ မပြုလုပ်မီနှင့် အပြီးတွင်ပြုလုပ်သည့် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ရွှေးချယ်မှုများ အပေါ်တွင်လည်း တည်ဖို့သည်။ စစ်ဆေးချက်ယေားကို ရှေ့ဆက်အစီအစဉ် ရေးဆွဲခြင်းအတွက် အထောက်အကူပြုရန် အသုံးပြုပေးပါ။



အမျိုးအစား ၅ ခု၏ သရုပ်လက္ခဏာအရ ရွှေးချယ်သော အကြောင်းအရာပေါ်မှုတည်ပြီး အပ်စွဲပါ။

### အဓိကသင်ခန်းစာများ

- လူထုတွင်း ဒိုင်ယာလေ့တစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ရန်အတွက် အစီအစဉ်များ သေချာစွာ ရေးဆွဲခြင်းက အထောက်အပံ့ဖြစ်စေသည်။
- လူထုတွင်း ဒိုင်ယာလေ့ အစီစဉ်၏ ပထမဆုံးအဆင့်မှာ ဒိုင်ယာလေ့ ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို သေချာစွာ ရှင်းလင်းရန်ဖြစ်သည်။ ဘာကြားမှု ဒိုင်ယာလေ့ကို ပြုလုပ်ရပါသလဲ။
- ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်များက ပုံပိုးကုညီသူအတွက် ဆွေးနွေးမှ စကားပိုင်းကို ထိရောက်စွာ ကိုင်တွယ်ရန် အဆင်သင့်ဖြစ်နေရန် ကူညီပေးပါသည်။
- ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်များက ပုံပိုးကုညီသူ၏ သင်တန်းသားများအပေါ် လေးစားမှုနှင့် ငှုံးတို့မျှဝေဆွေးနွေးရမည့် အရာများကို ဆက်သွယ်ပေးပါသည်။

# ၃၀၁၁ ရှင်းမြစ်ပြထားရှု - လူအဖွဲ့အစည်း ခိုင်ယာလေ့တစ်ခုအား လက်ခံဆောင်ရွက်ခြင်း

လူထုတွင်းခိုင်ယာလေ့ စစ်ဆေးချက်

## ရည်ရွယ်ချက်

လူထုတွင်း ခိုင်ယာလေ့အား အခါးပွားယ်ဖွင့်ဆိုပါ။

- » အဘယ်ကြောင့် လူထုတွင်း ခိုင်ယာလေ့ပြုလုပ်ရန် လိုအပ်ပါသလဲ။
- » သင့်ရဲ့ရည်ရွယ်ချက်ကာဘာလဲ။
- » သင်ဘာကို ရလိုမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။

## အဖွဲ့

လူများပါဝင်သော အဖွဲ့တစ်ခုက ခိုင်ယာလေ့ပုံစံ (ဒီဇိုင်း)၊ အစည်းဝေးနှင့် ခိုင်ယာလေ့ပုံပိုးမှုတစ်ခုပြုရန် ကူညီပေးပါသည်။

- » ဘယ်သူက ခိုင်ယာလေ့တင်ဆက်သူလုပ်မလဲ။
- » သင့်ရဲ့အဖွဲ့တွင် လိုအပ်သော ဗဟိုသတများ၊ စွမ်းရည်များနှင့် အရင်းအမြစ်များ ရှိပါသလား။
- » သင့်အတွက် ကူညီပုံပိုးပေးရန် ထပ်တိုးအဖွဲ့ဝင်များ လိုအပ်ပါသလား။

## သင်တန်းသားများ

ခိုင်ယာလေ့ ရည်ရွယ်ချက်များအရ ဖိတ်ကြားရန် သင်တန်းသားများ စာရင်းပြည့်စုံမှုကို စဉ်းစားခြင်း။

- » လူသာယ်နှစ်ယောက် တက်ရောက်ဖို့ သင်မျော်လင့်ထားပါသလဲ။
- » ဘယ်သူတွေကို ဖိတ်မှုလဲ၊ အဘယ်ကြားလဲ။
- » သင်တန်းသားများ စာရင်းတွင် သက်ဆိုင်သူအားလုံးရဲ့ အသံများ ပါဝင်အောင် ရည်ရွယ်ထားရဲ့လား။
- » ဓလ္ထုတုံးတမ်းအရ နောက်မှာ ကျွန်းနေ့သူတွေရဲ့ အသံတွေ ပါဝင်အောင် ထည့်သွင်းထားရဲ့လား။
- » ဆက်စပ်နေသော လူပုဂ္ဂိုလ်အားလုံးနှင့် ဆက်သွယ်ရန် လိုအပ်သော လိပ်စာများနှင့် ကွန်ရက်များ သင့်မှာရှိရဲ့လား။
- မရှိရင် ဘယ်သူဆီက အကူအညီယူမလဲ။

## လက်လုမ်းမီမှု

လူထုတွင်း ခိုင်ယာလေ့ကို ပါဝင်ရန် လူထုကို စစ်ဆုံးနိုင်ရန်နှင့် ပါဝင်မည့်သူများကို ရွေးချယ်ခြင်းအတွက် ဖိတ်ကြားရန် ပြင်ဆင်ထားခြင်း။

- » သင်တန်းသားများကို ဘယ်လိုဖိတ်ကြားမလဲ။ လူချင်းလား၊ ဖုန်းဖြင့်လား၊ ဖိတ်စာနဲ့လား၊ ဖွေ့ဘုတ်နဲ့လား၊ အီးမေးလ်နဲ့လား။
- » သင့်အနေဖြင့် ပါဝင်စေချင်သူများ ပါဝင်လာအောင် အမှန်တကယ် တွန်းအားပေးနိုင်ပြီလား။ အကယ်၍ မလုပ်နိုင်ပါက ဘယ်သူက သင့်ကို ကူညီပေးနိုင်မလဲ။

## နေရာ

သင့်ရဲရည်ရွယ်ထားသော သင်တန်းသားများ၊ သင့်လျှော်သည့်နေရာအား ရွှေးချယ်ခြင်း။

- » ဒီနေရာက သင်တန်းသားများအတွက် လုပြုစိတ်ချမှု ခံစားရရဲ့လား။
- » သင်တန်းသားများအားလုံးအတွက် သွားလာရန် လွယ်ကူသောနေရာဖြစ်ရဲ့လား၊ သက်တောင့်သက်သာဖြစ်ရဲ့လား။ သယ်ယူပို့ဆောင်ရေး၊ အသက်အရွယ်၊ ကျား/မနှင့် ယဉ်ကျေးမှုအရ အထူးလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပါ။
- » တတ်နိုင်သော၊ အသုံးပြနိုင်သောနေရာ ဖြစ်ရဲ့လား။
- » လိုအပ်သော အသုံးဆောင်ပစ္စည်းများ၊ ရရှိနိုင်သောနေရာဖြစ်ရဲ့လား (ရွှေ့လားလှပ်ရားမှုပြုရန် နေရာလွှာတ်များ၊ ထိုင်ရန် နေရာ၊ ခိုင်ယာလေ့လုပ်ငန်းစဉ်များအတွက် ကြိုးမားသည့်အပ်စုများအတွက် နေရာ၊ သောက်ရောသန်း၊ အစားအစာများ၊ အိမ်သာများ ...စသာဖြင့်)

## ပုံစံ (ဒီဇိုင်း) ရေးဆွဲခြင်း

သင်အသုံးပြုလိုသော ခိုင်ယာလေ့လုပ်စုကို ရွှေးချယ်ပါ။ ခိုင်ယာလေ့တွင် အသုံးပြုမည့် မေးခွန်းများကို ပြင်ဆင်ပါ။

- » ဘယ်ခေါင်းစဉ်များကို ဆွေးနွေးမှုလဲ။
- » ဘယ်ခိုင်ယာလေ့လုပ်စုကို အသုံးပြုသွားမလဲ။ ခိုင်ယာလေ့၏ ရည်ရွယ်ချက်များ၊ သင်တန်းသားများနှင့် အကိုက်ညီဆုံး သောပုံစံ၊ ပုံပိုးမှုအတွက် သက်တောင့်သက်သာအဖြစ်ဆုံး အသင့်လျှော်ဆုံးသော ပုံစံများကို ထည့်သွင်းစဉ်းစားပါ။
- » ခိုင်ယာလေ့၏ အမိကအပိုင်း ၃ ပိုင်းအတွက် ဦးဆောင်ရမည့် မေးခွန်းများကို ပြင်ဆင်ထားပါ။

## အရင်းအမြစ်များ/ အထောက်အကူပြု ပစ္စည်းများ

ခိုင်ယာလေ့လုပ်စုံစုံသပ်ပြီးနောက် ထိုဒီဇိုင်းအတွက် လိုအပ်သော အရင်းအမြစ်များ/ အထောက်အကူပစ္စည်းများ ပြင်ဆင်ခြင်း။

- » ခိုင်ယာလေ့လုပ်စုံမှုနည်းလမ်း/ပစ္စည်းကိုရိယာများ (စကားပြော လက်ကိုင်းပစ္စည်း အစရှိသည်ဖြင့်)။
- » စာရေးကိုရိယာပစ္စည်းများ (ဘောပင်များ၊ မှတ်စုစုအပ်များ၊ စက္ကာစာရွက်ကြိုး ရောင်စုံဘောပင်များ၊ တိပ်များ အစရှိသဖြင့်)။
- » ပရီဘောဂပစ္စည်းများ (ထိုင်ခုံများ၊ စားပွဲများ၊ ပျောများ... စသာဖြင့်)။
- » ဓာတ်နားချိန်တွင် သုံးဆောင်ဖွယ်ရာများ (သောက်ရော၊ လက်ဖက်ရည်၊ မှန်ပဲသွားရည်စာများ...စသာဖြင့်)။

## အခန်းကဏ္ဍများ/ တာဝန်များ

ခိုင်ယာလေ့တစ်ခု ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍများနှင့် တာဝန်များကို ခွဲခြားသတ်မှတ်ပါ။

- » ဘယ်သူက တက်ရောက်မည့်သူတွေ ပါဝင်လာအောင် ဦးဆောင်ပြီးလုပ်မလဲ။
- » ဘယ်သူက သင်တန်းသားများကို ကြိုဆိုခြင်းနှင့် ခိုင်ယာလေ့ ရည်မှန်းချက်များကို ရှင်းပြမလဲ။
- » ဘယ်သူက ခိုင်ယာလေ့ ပုံပိုးကူညီသူအဖြစ်လုပ်မလဲ။
- » ဘယ်သူက မှတ်တမ်း/ မှတ်စုံပြုစုံသားမလဲ။
- » ဘယ်သူက နောက်ဆက်တဲ့ လုပ်ဆောင်မှုများအတွက် ဦးဆောင်မလဲ။

## နောက်ဆက်တဲ့အစိအစဉ်

ခိုင်ယာလေ့ လုပ်စဉ်အတွင်း ထွက်ပေါ်လာမည့်အရာများအပေါ် အခြေခံကာ နောက်ဆက်တဲ့ ဆက်လက်လုပ်ဆောင်ရမည့် အရာများအတွက် အစိအစဉ်ရေးဆွဲပါ။

- » ခိုင်ယာလေ့ပြီးဆုံးသည့်အခါတွင် ပါဝင်တက်ရောက်ခဲ့သူများကို ဘယ်လိုဆက်သွယ် စောင့်ကြည့်မလဲ။
- » ခိုင်ယာလေ့ပြုလုပ်နေစဉ်အတွင်း ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များ မှတ်တမ်းအထောက်အထားများကို သင်တန်းသား များကို မျှဝေပေးမှုလား။
- » နောက်အဆင့်များ ပြုလုပ်ဖို့ လိုအပ်ပါသလား။ ခိုင်ယာလေ့ နောက်တစ်ခု လိုအပ်ပါသလား။

# လုပ်ငန်းစဉ် ၃၀၁၂ – ဂုဏ်သိက္ခာကို အသိအမှတ်ပြု တန်ဖိုးထားခြင်း<sup>49</sup>



ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားအသိအမှတ်ပြုခြင်းဖြင့် ကျွန်ုပ်တို့အား ဂုဏ်သိက္ခာရှိစွာ ပြုမှုဆက်ဆံမှုကို အလေးအနက် လိုလားကြသည်။ ယခုလုပ်ငန်းစဉ်တွင် သင်တန်းသားများသည် ဂုဏ်သိက္ခာ၏ သဘောတရားနှင့် ဒိုင်ယာလေ့ပြုလုပ်ခြင်း အလေးအကျင့်သည် ပါဝင်သူတစ်ဦးချင်းစီ၏ အသံကို နားထောင်ခြင်း၊ ငှုံးတို့ကို သာတူညီမှု မျှဝေခွင့်ပေးခြင်းဖြင့် ငှုံးတို့၏ ဂုဏ်သိက္ခာကို မည်သို့ အသိအမှတ်ပြု တန်ဖိုးထားကြောင်း ပြသနိုင်သည်ကို နားလည်သုံးသပ်နိုင်စေမည်။



## ရည်ရွယ်ချက်များ

- » ဂုဏ်သိက္ခာ၏ သဘောတရားများကို မိတ်ဆက်ပေးရန်။
- » ဂုဏ်သိက္ခာက ဘယ်လိုတန်ဖိုးထားခံရနိုင်လဲ၊ ဘယ်လို ချိုးဖောက်ခံရနိုင်လဲဆိုတာကို နားလည်သောပေါက်စေရန်။
- » ဒိုင်ယာလေ့လုပ်ခြင်းဖြင့် တစ်ပါးသူက မိမိပြောစကားကို နားထောင်ပေးပြီး မိမိကို နားလည်ပေးစေလိုသည့် လူသားတို့၏ မွေးရာပါစိတ်ဆန္ဒကို အသိအမှတ်ပြုခြင်းဖြင့် ငှုံးတို့၏ ဂုဏ်သိက္ခာကို မည်သို့ အသိအမှတ်ပြု တန်ဖိုးထားကြောင်း ပြသနိုင်သည်ကို သုံးသပ်ရန်။



အချိန် - ၇၇ မိနစ်



သင်ထောက်ကူပစ္စည်းများ - စဲ့ချွဲကြိုး၊ A4 စာရွက်၊ မာကာသောပင်များ၊ စကားပြော လက်ကိုင်ပစ္စည်း (ရွှေးချယ်နိုင်)

## ကြိုတင်ပြင်ဆင်ခြင်း

- » လေ့ကျင့်ခန်း ၃ တွင် ဖော်ပြထားသော ရွှေးချယ်စရာများကို ပြန်လည်ဆန်းစစ်ပြီး သင့်လျော်ရာတစ်ခုကို ရွှေးချယ်ပါ။
- » ဂုဏ်သိက္ခာ၏ အဓိပ္ပာယ်နှင့် ဂုဏ်သိက္ခာကို အသိအမှတ်ပြုပေးသော အခြေအနေများနှင့် ချိုးဖောက်နိုင်သော အခြေအနေများ ကို စဲ့ချွဲကြိုးတွင် ချရေးထားပါ။

## လုပ်ဆောင်ပုံအဆင့်ဆင့်

### လေ့ကျင့်ခန်း ၁ - ဂုဏ်သိက္ခာအား အဓိပ္ပာယ်ဖွင့်ဆိုခြင်း (၂၀ မိနစ်)

- ၁။ သင်တန်းသားများကို စာရွက်လွတ် (သို့) စဲ့ချွဲကတ်ပြားများဝေပါ။ စာရွက်လွတ်ပေါ်တွင် ငှုံးတို့အနေဖြင့် ဂုဏ်သိက္ခာ ကို ဘယ်လို နားလည်သလဲဆိုတာကို ရုပ်ပုံ (သို့) သက်တဖြင့် ရေးဆွဲခိုင်းပါ။ ဤအရာသည် ပြန်လှန်သုံးသပ်သည့် အလေးအကျင့်ဖြစ်သည်။ သင်တန်းသားများအား တိတ်ဆိတ်ပြုမြတ်သက်စွာ ပုံဆွဲခိုင်းပါ။ ပြီ့မြှောင်းသော ဂီတသံ ဖွင့်ခြင်းဖြင့် ကောင်းမွန်သောဝန်းကျင်တစ်ခု ဖန်တီးပေးပါ။

<sup>49</sup> Adapted from: Slachmuijlder, L. (2018). *The Common Ground Approach | Three day training resources Guide for Facilitators, 1st ed.* Washington DC: Search for Common Ground.

- J<sup>II</sup> ပုံဆွဲပြီးသောအခါ သင်တန်းသားများကို ငှုံးတို့ဆွဲထားသော ပုံများကို ကိုင်မြောက်ခိုင်းထားပြီး အခန်းအတွင်းဖြည့်ဖြည့်လျှောက်ရင်း လျဉ်းလည်းသွားခိုင်းပါ။ တွေ့ရှိသော သင်တန်းသားတစ်ဦးနှင့် ဘဒ္ဒက်ချင်းလဲလှယ်ခိုင်းပြီး ဆွဲသားထားသော ရုပ်ပုံ (သို့) သက်တကို အသံတိတ်လေ့လာခိုင်းပါ။ ထိုသို့ ဖလှယ်လေ့လာခြင်းကို သင်တန်းသား အားလုံး လဲလှယ်ပြီးသည်အထိ လုပ်နိုင်သည်။
- R<sup>II</sup> ၅ မိနစ်ကြာပြီးနောက် သင်တန်းသားများကို စက်ဝိုင်းပုံသဏ္ဌာန်ထိုင်ခိုင်းပါ။
- D<sup>II</sup> လုပ်ဆောင်ချက်မှ ဂုဏ်သိက္ခာအဓိပ္ပာယ်နှင့် ပတ်သက်ပြီး သူတို့ကိုယ်ပိုင်အပြင် အခြားသူများထံမှ တွေ့ရှိရသမျကို မျှဝေပေးရန် ဆန္ဒရှိသူများကို ဖိတ်ဆောပါ။
- G<sup>II</sup> ဂုဏ်သိက္ခာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် အဓိကသင်ခန်းစာများကို မျှဝေပါ။ ရွှေးချယ်နိုင် – အဆင်သင့်ပြင်ဆင် ထားသော စက္ကာဇူးဖြင့် တင်ပြပါ။
- B<sup>II</sup> သင်တန်းသားများမှ မျှဝေသောအချက်များနှင့် ချိတ်ဆက်ပြီး ထပ်မံမျှဝေလိုသူများကိုလည်း မျှဝေခိုင်းပါ။

## လေ့ကျင့်ခန်း J - တရားထိုင်ခြင်း (၁၀ မိနစ်)

- C<sup>II</sup> သင်တန်းသားများကို မိမိကိုယ်ကို သက်တော့န့်သက်သာဖြစ်သော အနေအထားပုံစံထိုင်ခိုင်းပြီး မျက်စီမံတိုင်ခိုင်းပါ။ ညင်သာတိုးညှင်းသောအသံဖြင့် ဝင်လေရှုဗျာင်းခြင်းနှင့် ထွက်လေရှုဗျာင်းတို့ကို သတိပြုမှတ်ခိုင်းပါ။ သင်တန်းသားများ၏ စိတ်ကိုတည်ပြုစေရန် ခန္ဓာကိုယ်ကို အနားရစေရန် လုပ်ပေးပြီးနောက် ငှုံးတို့၏ ဂုဏ်သိက္ခာနှင့် ပတ်သက်သော အတွေ့အကြံများကို ပြန်လည်စဉ်းစားခိုင်းပါ။ ဥပမာ – ရေးသားချက်ကို အောက်တွင်ဖော်ပြထားပါသည်။ လိုအပ်ပါက ပြင်ဆင်ဖြည့်စွက်ပါ။
- ဘဝမှာ မိမိ၏ဂုဏ်သိက္ခာကို တစ်စုံတစ်ဦးက အသီအမှတ်ပြု တန်ဖိုးထားခဲ့တာမျိုးတွေ ရှိခဲ့လား။ ဘယ်လို ပြုမှုခဲ့လဲ။
  - ဘဝမှာ မိမိက သူတစ်ပါးကို ဂုဏ်သိက္ခာမရှိအောင် ဂုဏ်သိက္ခာကျအောင် လုပ်ခဲ့ဖူးလား။ ဒါမှမဟုတ် သင့်ကိုရော တစ်စုံတစ်ယောက်က ဂုဏ်သိက္ခာမရှိအောင် ဂုဏ်သိက္ခာကျအောင် လုပ်ခဲ့ဖူးလား။ ဘယ်လိုလုပ်ခဲ့တာလဲ။ အဲဒီ အချိန်မှာတူန်းက ဘယ်လိုခံစားရလဲ။
  - အခြားသူတစ်ယောက်ကဏာ ဘယ်လိုခံစားရမယ်ထင်လဲ။
  - သူတစ်ပါး၏ ဂုဏ်သိက္ခာကို အသီအမှတ်ပြုခြင်း (သို့) ဂုဏ်သိက္ခာမဲ့အောင် ပြုလုပ်ခြင်းက မိမိ၏ ဂုဏ်သိက္ခာအပေါ် ဘယ်လို သက်ရောက်မှုတွေရှိခိုင်လဲ။
- J<sup>II</sup> သင်တန်းသားများကို မျက်လုံးဖွင့်ခိုင်းပါ။ ထို့နောက် လေ့ကျင့်ခန်း ၃ ကို ဆက်မသွားခင်တွင် သင်တန်းသားများကို ငှုံးတို့၏ ဖြစ်ပေါ်လာသော ခံစားချက်များ၊ အတွေးများနှင့် တွေ့ရှိချက်များကို ရေးမှတ်ထားခိုင်းပါ။

## လေ့ကျင့်ခန်း R - ဂုဏ်သိက္ခာစက်ဝိုင်း (၄၅ မိနစ်)

- C<sup>II</sup> အိုင်းပုံစံထိုင်နေသာ အလယ်တွင် စကားပြောလက်ကိုင်ပစ္စည်းကို ချထားပါ။ (သို့) ပုံပိုးဦးဆောင်သူက ပထမဆုံး မျှဝေချင်သူထံ စကားပြောလက်ကိုင်ပစ္စည်းကို ကမ်းပေးပါ။
- J<sup>II</sup> အိုင်းပုံစံထိုင်နေသာ သင်တန်းသားများကို ကြိုခိုပြီး ယခုကဲ့သို့ထိုင်နေသော ပုံစံသည် ဂုဏ်သိက္ခာ စက်ဝိုင်းဖြစ်ပြီး ထိုင်နေသူအားလုံးသည်လည်း ဂုဏ်သိက္ခာနှင့် ပတ်သက်သော သဘောတရားများကို လေ့လာခွင့်ရမည်ကို ရှင်းပြပါ။
- လူ့ဂုဏ်သိက္ခာဆိုတာက ဘာလဲ။
  - အဘယ်ကြောင့် လူ့ဂုဏ်သိက္ခာက အရေးကြီးတာလဲ။
  - လူ့ဂုဏ်သိက္ခာနှင့် ခိုင်ယာလေ့ကြားက ဆက်နှယ်မှုက ဘာဖြစ်မလဲ။

၃။ ဘုံသဘောတူ လိုက်နာရမည့် စည်းမျဉ်းများကို ချမှတပါ။

- စကားပြော လက်ကိုင်ပစ္စည်းကို ကိုင်ထားချိန်တွင်သာ စကားပြောရမည့်ဖြစ်ပြီး စကားမပြောသော အချိန်များတွင် အခြားသူများ၏ မျှဝေမှုများကို စာနာစိတ်ဖြင့် နားထောင်ပါ။ ယခုနေရာသည် ယုံကြည်သော မိတ်ဆွေများနှင့် လုံခြုံမှုရှိသော နေရာဖြစ်ကြောင်းကိုလည်း သင်တန်းသားများကို အသိပေးပါ။ ဤနေရာတွင် မျှဝေသွားသော အရာများသည်လည်း စကားရိုင်းအပြင်သို့ သယ်ဆောင်သွားမည် မဟုတ်ပါ။ ထိုသတ်စကားများကို လျှို့ဝှက်ထား မည် ဖြစ်ကြောင်းရှင်းပါ။ မျှဝေရန် အဆင်မပြောသောသူများကိုလည်း မျှဝေလိုသော ဆန္ဒမရှိပါက မျှဝေရန် မလိုကြောင်း ပြောပြီပါ။
- ၄။ စတင်မျှဝေရန် ဆန္ဒရှိသူကို ဖိတ်ခေါ်ပြီး စကားပြောလက်ကိုင်ပစ္စည်းကိုပေးပါ။ စကားပြောလက်ကိုင်ပစ္စည်းကို တစ်လုညွှန်စီ လက်ဆင့်ကမ်းပေးအပ်မည် (သို့) စကားရိုင်းအလယ်တွင်ထားပြီး ဆန္ဒရှိသူကယူမည်ကို အဖွဲ့တွင် ဆုံးဖြတ်ပါ။
- ၅။ မျှဝေလိုသူများအားလုံး မျှဝေပြီးပါက ခိုင်ယာလေ့လုပ်ခြင်းဖြင့် ဂုဏ်သိက္ခာကို အသိအမှတ်ပြုရောက်ကြောင်းကို ရှင်းပြောပြီး စကားရိုင်းကို အနှစ်ချုပ်ပါ။
  - ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ လူသားဖြစ်တည်မှုအပေါ် တန်းဖိုးထားအသိအမှတ်ပြုခြင်းဖြင့် ကျွန်ုပ်တို့အား ဂုဏ်သိက္ခာရှိစွာ ပြုမှုဆက်ဆံမှုကို အလေးအနက် လိုလားကြသည်။
  - အောက်ဖော်ပြုပါ အပြုအမူများကို ပြုမှုခြင်းသည် သူတစ်ပါး၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြု တန်းဖိုးထားရာ ရောက်ပါသည်။
    - » သူတို့၏ ပြောစကားများကို ပွင့်လင်းသော နှလုံးသား၊ စာနာသော ဖိတ်ထားဖြင့် နားထောင်ခြင်း။
    - » သူတို့၏ စိုးရိမ်ပူးပန်မှုများကို အထူးကရပြုခြင်း။
    - » သူတို့ကို အကြင်နာတရား၊ မေတ္တာတရားနှင့် လေးစားစွာပြုမှုဆက်ဆံခြင်း။
  - အောက်ဖော်ပြုပါ အပြုအမူများကို ပြုမှုခြင်းသည် တစ်ပါးသူ၏ လူဂုဏ်သိက္ခာကို ညီးစွမ်းထိခိုက်အောင်ပြုရာ ရောက်ပါသည်။
    - » လျှစ်လျှော့ခြင်း (သို့) ပစ်ပယ်ထားခြင်း။
    - » သူတို့ကို နာကျင်ထိခိုက်စေသော စကားများ (သို့) အပြုအမူများဖြင့် ပြောဆိုဆက်ဆံခြင်း။
    - » သူတို့ကို အရှက်ရစေခြင်း (သို့) ပြောရယ်ပြုခြင်း (သို့) လောင်ပြောင်ခြင်း။
    - » သူတို့ကို အပြစ်ပြုခြင်း (သို့) နှစ်ချုခြင်း။
    - » သူတို့၏ မကောင်းကြောင်းပြောခြင်း (အတင်းပြောခြင်း)။
  - ခိုင်ယာလေ့ပြုလုပ်ခြင်း အလေးအကျင့်သည် ပါဝင်သူတစ်ဦးချင်းစီ၏ အသံကိုနားထောင်ခြင်း၊ ငှင့်တို့ကို သာတူညီမှု မျှဝေခွင့်ပေးခြင်းဖြင့် ငှင့်တို့၏ လူဂုဏ်သိက္ခာကို အသိအမှတ်ပြု တန်းဖိုးထားခြင်းပင်ဖြစ်သည်။ တစ်ပါးသူများ၏ လူဂုဏ်သိက္ခာကို တန်းဖိုးထား အသိအမှတ်ပြုခြင်းဖြင့် မိမိ၏ ဂုဏ်သိက္ခာလည်း မြင့်မားလာပါသည်။

၆။ လေ့ကျင့်ခန်းအဆုံးတွင် ပါဝင်သူတို့၏ မျှဝေမှုနှင့် ပါဝင်အားထုတ်ခဲ့မှုတို့အတွက် ယဉ်ကျေးမှုအရ သင့်လျော်သော နည်းလမ်းတစ်ခုဖြင့် ချီးကျူးအသိအမှတ်ပြု ဂုဏ်ပြုပေးပါ။

## အပြောင်းအလဲများ – လေ့ကျင့်ခန်း ၂ ကို ပုံစံတစ်မျိုးဖြင့် လုပ်ဆောင်ခြင်း

အကယ်၍ အထက်တွင်ဖော်ပြခဲ့သော လုပ်ဆောင်ရန် စီတ်မသက်မသာဖြစ်နေပါက (သို့) သင်တန်းသားများက ပွင့်လင်းစွာ မျှဝေရန်/ လေ့ကျင့်ခန်းအား လွှတ်လပ်စွာ ခံစားလုပ်ဆောင်ရန် အဆင်မပြုပါက အဆင်ပြေသောပုံစံ (သို့) အောက်တွင်ဖော်ပြထားသော နည်းလမ်းများမှ တစ်ခုကိုရွေးပါ။

### နည်းလမ်း(က)

သင်တန်းသားများအားလုံးသည် ဂုဏ်သိက္ခာနှင့် ပတ်သက်သော ပုံများကို အချင်းချင်းလေ့လာပြီးပြီဆိုပါက အစိုင်းပုံစံ ထိုင်ခိုင်းပါ။ ထို့နောက် ငင်းတို့၏ ပုံများကို တစ်ယောက်ချင်းစီ မျှဝေခိုင်းပါ။ ထို့နောက် ခိုင်ယာလေ့ ပြုလုပ်ခြင်းအားဖြင့် သင်တန်းသားအားလုံး၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြု တန်ဖိုးထားရာရောက်ကြောင်း ရှင်းပြပါ။

### နည်းလမ်း(ခ)

ခိုင်ယာလေ့စက်ဂိုင်းကြီး တစ်ဂိုင်းတည်းမလုပ်ဘဲ အဖွဲ့.c ယောက်ခွဲပြီး အဖွဲ့.c ယောက်ဖွဲ့စီတွင် ဦးဆောင်ဆွေးနွေးမည် သင်တန်းသားတစ်ယောက်စီကို ရွေးချယ်ခိုင်းပါ။ (စာမျက်နှာ ၁၆၆ ရှိ လုပ်ငန်းစဉ် ၃.၈ – မေးခွန်းများ မေးခြင်းနှင့် ပုံစံတူပါသည်) ဦးဆောင်မေးနိုင်သော မေးခွန်းများကို အသုံးပြနိုင်သည်။

- » ဂုဏ်သိက္ခာဆိုတာကသာလဲ။
- » အဘယ်ကြောင့် အရေးကြီးပါသလဲ။
- » ခိုင်ယာလေ့နှင့် ဂုဏ်သိက္ခာကြောင့် ဆက်နွယ်မှုကသာလဲ။

သင်တန်းသားကို ခိုင်ယာလေ့ပြုလုပ်ရန် အချိန်ပေးပြီးနောက် အဖွဲ့.ကြီးအတွင်းသို့ ပြန်လည်နေရာယူခိုင်းပြီး လေ့ကျင့်ခန်းကို အနှစ်ချုပ်ပါ။ အဖွဲ့.c ယောက်စီမှ သင်တန်းသားများကို ငင်းတို့၏ ဦးဆောင်ဆွေးနွေးသူများအပေါ် သဘာထားမှတ်ချက်များ ပေးခိုင်းပါ။ လုပ်ဆောင်ချက်မှ ရရှိသောအရာများကိုလည်း မျှဝေခိုင်းပါ။ ဦးဆောင်ဆွေးနွေးသူ၏ လုပ်ဆောင်သွားသည့် ခံစားချက်ကိုလည်း မျှဝေခိုင်းပါ။ ခိုင်ယာလေ့ ပြုလုပ်ခြင်းအားဖြင့် သင်တန်းသားအားလုံး၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြု တန်ဖိုးထားရာရောက်ကြောင်း ရှင်းပြရင်း နိဂုံးချုပ်ပါ။

## အပြောင်းအလဲများ – မီးနှင့်ရေ

စကားပြောလက်ကိုင်ပစ္စည်းကို အသုံးပြုခြင်းအစား မီးနှင့်ရေဖြင့် ဂုဏ်ပြုခြင်းကို ပြုလုပ်နိုင်သည်။

ဖယောင်းတိုင်အမြောက်အမြားနှင့် ရေခွက်တစ်ခွက်ထဲ စက္ကာ၍အပိုင်းအစင်ယေးများထည့်ပြီး စက်ဂိုင်းအလည်တွင် ချထားပါ။ သို့မဟုတ် သင်တန်းအခန်း အပြင်ဘက်တွင် ပြုလုပ်သည်ဆိုပါက မီးပုံc ယောက်စီခွဲပြုပါ။ ထိုအနီးအနားတွင် ပန်းအိုးတစ်အိုးနှင့် ရေပုံးတစ်ပုံး၊ ရေခွက်တစ်ခွက်ထားပါ။

သင်တန်းသားများသည် ဂုဏ်သိက္ခာမဲ့စွာ ဆက်ဆံရဖူးလျင် စက္ကာ၍အပိုင်းအစတစ်ခုကိုယူပြီး မီးရှိခြင်းဖြင့် ငင်းတို့၏ မနစ်ဖြူးစရာ အတွေ့.အကြံကို ခွင့်လွှတ်ပြီး စွန်းလွှတ်စေပါ။

သင်တန်းသားများတွင် ငင်းတို့၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြခဲ့ရသည့် အတွေ့.အကြံကြံးရှိချင်သွားစေပါ။ မျှဝေစေပြီး သစ်ပင်ကို ရေလောင်းစေခြင်းဖြင့် အပင်ကို ဆက်လက်ရှင်သနကြီးထားစေသလို မိမိတို့ လိုချင်သော လူမှုအသိုင်းအပိုင်းအိုး၏ ကောင်းမွန်မှုများကိုလည်း ဆက်လက်ရှင်သန ဖွံ့ဖြိုးစေပါ။

## အမိကသင်ခန်းစာများ

- လူဂုဏ်သိက္ခာဆိုသည်မှာ ကျွန်ုပ်တို့၏ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားအသိအမှတ်ပြုသည့် မွေးရာပါတန်ဖိုးဖြစ်သည်။
- လူမှုဝန်းကျင်အသိင်းအဝန်းက သတ်မှတ်ထားသော အဆင့်အတန်း ခွဲခြားမှုများကို ဂရမပြုဘဲ လူတိုင်းကို တူညီသော လူဂုဏ်သိက္ခာရှိသူများအဖြစ် ဆက်ဆံရပါမည်။
- ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားအသိအမှတ်ပြုခြင်းဖြင့် ကျွန်ုပ်တို့အား ဂုဏ်သိက္ခာရှိစာ ပြမ်ဆက်ဆံမှုကို အလေးအနက်လိုလားကြပါသည်။
- ဒိုင်ယာလေ့ပြုလုပ်ခြင်း အလေးအကျင့်သည် ပါဝင်သူတစ်ဦးချင်းစီ၏ အသံကိုနားထောင်ခြင်း၊ ငင်းတို့ကို သာတူညီမျှ မျှဝေခွင့်ပေးခြင်းဖြင့် ငင်းတို့၏ လူဂုဏ်သိက္ခာကို အသိအမှတ်ပြု တန်ဖိုးထားခြင်းပင် ဖြစ်ပါသည်။
- တစ်ပါးသူများ၏ လူဂုဏ်သိက္ခာကို တန်ဖိုးထားအသိအမှတ်ပြုခြင်းဖြင့် မိမိ၏ ဂုဏ်သိက္ခာလည်း မြင့်မားလာပါသည်။

## လေ့ကျင့်ခန်း ၃ - နိဂုံးချုပ်ခြင်း / သုံးသပ်အကဲဖြတ်ခြင်း

- ၁။ သင်တန်း၏ အဆုံးသတ်တွင် တက်ကြွားပါဝင်ခဲ့သော သင်တန်းသားအားလုံးကို ကျေးဇူးတင်စကားပြောကြားပါ။
- J။ သင်တန်းသားများကိုလည်း ငင်းတို့ ပြောလိုသော အကြောင်းအရာ (သို့) သဘောထားမှတ်ချက်များ (သို့) ပြန်လည် သုံးသပ်ချက်များကို မျှဝေခွင့်ပေးပါ။
- ၃။ (စာမျက်နှာ ၁၂-၁၉) ရှိ ပုံပိုးကူညီသူများအတွက် ကိရိယာများမှ သင်တန်းသားများ၏ သုံးသပ်ချက်များကို ရယူနိုင်သည့် နည်းလမ်းတစ်ခုခုကို အသုံးပြုပြီး သင်တန်းသားများ၏ သုံးသပ်ချက်များကို မှတ်တမ်းတင်ပါ။

# နောက်ဆက်တွဲ



# ကျေးဇူးတင်လွှာ

Christian Aid သည် ဤ ‘ဒိုင်ယာလေ့ ယဉ်ကျေးမှုတစ်ခုတည်ဆောက်ခြင်း’ ဆိုသည့် ဤလက်စွဲကို ပြစ်ရာတွင် ပါဝင် ဆောင်ရွက်ခဲ့သူအားလုံး၏ အချင်နှင့် ကျမ်းကျင်မှုတို့ကို အထူးအလေးအနက်ထား ကျေးဇူးဥပကာရတင်ရှိအပ်ပါသည်။ သင်ရှိုးညွှန်းတမ်း ဖွံ့ဖြိုးရေးဖြစ်စဉ်အတွက် ပူးပေါင်းပါဝင်ပေးခဲ့သည့် မိတ်ဖက်အဖွဲ့၊ အစည်းများဖြစ်ကြသော Organization for Building Better Societies (BBS), Peace & Development Initiative (PDI) နှင့် ပါဝင်သော အကြောင်းအရာများသည် စစ်မှန်ပြီး၊ လုပ်ငန်းစဉ်သည် ပူးပေါင်းပါဝင်မှုဖြစ်အောင် လွမ်းခြံနိုင်စေရန် အသေအချာ ကူညီပုံးပိုးပေးခဲ့သည့် အမျိုးမျိုးသော ကျမ်းကျင်သူများ၊ သင်တန်းဆရာများကိုလည်း ကျေးဇူးတင်ရှိပါသည်။

ကျွန်ုပ်တို့မှ David Angeles, Grace Michel, ဟေမာခိုင်၊ Gum Ja La, ထက်ထက်အောင်၊ Joanne Lauterjung, ခင်သက်စံ၊ ခင်သီတာစိုး၊ Malin Museri မျိုးမျိုးအေး၊ Myriam Ullah နိုလာဝင်း၊ စန္ဒီဆူမွန်၊ Shaun Buttai သူရဟန်း၊ ရင်လိုင်မွန်တိုးအားလည်း လိုအပ်ချက်အကဲဖြတ်မှုများနှင့် လက်စွဲဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ရာတွင် ကူညီပုံးပိုးပေးမှုများ အတွက်လည်း ကျေးဇူးတင်ရှိပါသည်။

ဤလက်စွဲပြစ်ရာတွင် အလေးထားစဉ်းစားစရာများဖြစ်သည့် အတွေ့အကြံမှုများနှင့် စိန်ခေါ်မှုများကို ဆန္ဒရှိရှိ မျှဝေပေးခဲ့ကြပြီး၊ မြန်မာနိုင်ငံအတွင်း ြိမ်းချမ်းရေးတည်ဆောက်မှုကို လုပ်ဆောင်နေကြသည့် ဒေသဆိုင်ရာအဖွဲ့အစည်းများကိုလည်း အသိအမှတ်ပြု ကျေးဇူးဥပကာရတင်ရှိပါသည်။ အထူးသဖြင့် Search for Common Ground, Karuna Center for Peacebuilding, Nyein Shalom, Smile Education Development Foundation, Centre for Social Integrity, မှုပိုးပညာရေးနှင့် People In Need စသည် အဖွဲ့အစည်းများအားလည်း ရင်းတို့၏ ရင်းမြစ်မှုများနှင့် အတွေ့အကြံမှုများကို မျှဝေပေးခဲ့ကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိရပါသည်။

နောက်ဆုံးအနေဖြင့် ဤလက်စွဲပြစ်ရုံလုပ်ငန်းကို ဦးဆောင်ရေးသားခဲ့သည့် Kara Wong ကိုလည်း တန်းတူတန်ဖိုးထား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ အမျိုးမျိုးသောတစ်သီးပုဂ္ဂလ၊ အပ်စုလိုက်လေ့ကျင့်ခန်းများ အသုံးပြုပြီး သင်တန်းအတွက် လက်ကိုင်သုံးရသည့် အနေအထားဖြစ်စေသည့် ဤလက်စွဲဖြစ်ပေါ်အောင် သူမ၏ အတွေ့အကြံ၊ ကျမ်းကျင်မှုနှင့် စဟုသုတေသနများက သေချာစေခဲ့ပါသည်။

မြန်မာပြည်နှင့် အခြားသောနေရာများတွင် သင်တန်းဆရာများ၊ ြိမ်းချမ်းရေးဖော်ဆောင်လုပ်ကိုင်သူများစသည် ကြိုးမားသော လူ့အဖွဲ့အစည်း၏ ဖန်တီးလုပ်ဆောင်မှုအပေါ်တွင် ဤလက်စွဲကို ပြစ်ထားခြင်း ဖြစ်ပါသည်။ ပေးထားသည့် အကောင်းဆုံး လေ့ကျင့်ခန်းများသည် စမ်းသပ်ခြင်း၊ ကိုက်ညီအောင်ပြုခြင်းတို့ကို ြိမ်းဖန်မှုစွာ ပြုလုပ်ခြင်းတို့မှ မကြာခဏဆိုသလို ရရှိသည့် ရလဒ်များဖြစ်ပြီး၊ အကိုးအကားများ၊ စာရေးသားသူများ မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကို အမြတ်းညွှန်းဆိုဖို့ရန်မှာ မဖြစ်နိုင်ပါ။ သို့ရာတွင် ကျွန်ုပ်တို့အနေဖြင့် မည်သည့်နေရပ်ပြစ်စေ ဖြစ်နိုင်သမျှသော တိတိပပရှိသည့် ကူညီပုံးမှုများကိုတော့ တရာ့တရ ကျေးဇူးတင်စကား ပြောကြားနိုင်အောင် ကြိုးပမ်းအားထုတ်ထားပါသည်။

# အကိုးအကားများ

Barlow, Rich (2014). 'BU Research: A riddle reveals depth of gender bias.' Boston University, [www.bu.edu/today/2014/bu-research-riddle-reveals-the-depth-of-gender-bias](http://www.bu.edu/today/2014/bu-research-riddle-reveals-the-depth-of-gender-bias)

Breathing-Based Meditation Decreases Posttraumatic Stress Disorder Symptoms in U.S. Military Veterans: A Randomized Controlled Longitudinal Study, [www.ncbi.nlm.nih.gov/pmc/articles/PMC4309518](http://www.ncbi.nlm.nih.gov/pmc/articles/PMC4309518)

Circle Challenge, <https://clubexperience.blog/2018/03/29/30-circles-challenge-creative-icebreaker-activity-with-free-download>

Community for Education Foundation Inc. (2018) Overcoming Obstacles: Middle School Level, United States of America

Curry, Nancy and Tim Kasser. (2005) Can Coloring Mandalas Reduce Anxiety? Art Therapy: Journal of the American Art Therapy Association, 22(2) pp. 81-85

Drier, Olivia, Paula Green, Nang Loung Ham, and Joanne Lauterjung (2018). Community Dialogue Handbook: a guide for facilitating community engagement. Joanne Lauterjung (Ed.) Yangon, Myanmar: Karuna Center for Peacebuilding

Drier, Olivia, Paula Green, Nang Loung Ham, and Joanne Lauterjung (2018). Community Dialogue Handbook: a guide for facilitating community engagement. Joanne Lauterjung (Ed.) Yangon, Myanmar: Karuna Center for Peacebuilding.

Helde, Mette Lindgren. The Dialogue Handbook. Copenhagen, Denmark: Danish Youth Council

Jagger, Stan. Learning Skills, Mote Oo Education

MIDO and Search for Common Ground. (2016). Rumour Management Facilitation Guide, Myanmar

National Center on Domestic Violence, Trauma & Mental Health. (2014). [www.nationalcenterdvtraumamh.org/wp-content/uploads/2012/01/Fingerhold-Practice-for-Managing-Emotions-Stress-Final.pdf](http://www.nationalcenterdvtraumamh.org/wp-content/uploads/2012/01/Fingerhold-Practice-for-Managing-Emotions-Stress-Final.pdf)

NOLS Leadership Educator Notebook. (2004)

Reginald (Reg) Adkins, Ph.D., Elemental Truths. <http://elementaltruths.blogspot.com/2006/11/conflictmanagement-quiz.html>

Search for Common Ground (2016). Community Dialogue Design Manual. MENA Common Ground Institute

Search for Common Ground, Myanmar National Social Cohesion facilitation team.  
(2017-2018)

Slachmuijlder, L. (2018). The Common Ground Approach | Three day training resources Guide for Facilitators, 1st ed. Washington DC: Search for Common Ground

Taylor, Peggy and Charlie Murphy (2014). Catch the Fire: an artful guide to unleashing the creative power of youth, adults, and communities. Gabriola Island: New Society Publishers

The Circle Challenge, <https://clubexperience.blog/2018/03/29/30-circles-challenge-creative-icebreaker-activity-with-free-download>

The Executive Connection <https://tec.com.au/resource/9-common-leadership-styles-which-type-of-leader-are-you/>

The World Café, [www.theworldcafe.com/wp-content/uploads/2015/07/Cafe-To-Go-Revised.pdf](http://www.theworldcafe.com/wp-content/uploads/2015/07/Cafe-To-Go-Revised.pdf)

Walker, Melanie and Hay Mar Khaing. (2018) PDI Training Curriculum:  
Communication Skills for Dialogue

Walker, Melanie and Hay Mar Khaing. (2018) PDI Training Curriculum:  
Communication Skills for Dialogue.

Wandita, Galuh and Karen Campbell-Nelson. (2017). Stone and Flower: A Guide to Understanding and Action for Women Survivors, 2nd Ed. Unlearning Impunity: AJAR Manual Series

World Café Method, [www.theworldcafe.com/wp-content/uploads/2015/07/Cafe-To-Go-Revised.pdf](http://www.theworldcafe.com/wp-content/uploads/2015/07/Cafe-To-Go-Revised.pdf)



ဒိုင်ယာလေ့ ယဉ်ကျေးမှု  
တစ်ခုကို တည်ဆောက်ခြင်း

ပဋိပက္ခအတွင်း လူအဖွဲ့အစည်းများကြား  
ဒိုင်ယာလေ့ကို လမ်းညွှန်ရန် ပုံပိုးကူညီသူ  
လက်စွဲ